



မြန်မာ-ထိုင်း-လာအို
သုံးနိုင်ငံ စက်ဘီးစီးအဖွဲ့
တာချီလိတ်၌ လည်ပတ်စီးနင်း

ပြည်တွင်းသတင်း - ၈၁ - ၂

ကာဗွန်ဒိုင်အောက်ဆိုဒ်
(CO₂) ရုပ်ရှင်ဇာတ်ကား
ဇူလိုင် ၂၇ ရက်မှစတင်၍
မြန်မာတစ်နိုင်ငံလုံးရှိ
အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင်
ပြသသွားမည်

ပြည်တွင်းသတင်း - ၈၁ - ၁၁

လှိုင်းဘွဲ့မြို့နယ်တွင် တောင်ကျရေများ စီးဆင်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးစခန်းခုနစ်ခု၌ ပြောင်းရွှေ့နေထိုင်နေရ

ဘားအံ ဇူလိုင် ၂၂

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှု
ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်
လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည်
ယနေ့ညနေပိုင်းက လှိုင်းဘွဲ့မြို့သို့သွားရောက်၍ ရေဘေးသင့်ပြည်သူများအတွက် အခြေခံ

စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲ့မြို့၌ ၂၀ ရာခိုင်နှုန်းခန့်မှာ ရေများဝင်ရောက်လျက်ရှိပြီး ယနေ့ညနေ ၃ နာရီတွင်
အိမ်ထောင်စု ၁၇၀၊ လူဦးရေ အမျိုးသား ၃၉၅ ဦး၊ အမျိုးသမီး ၄၇၂ ဦးစုစုပေါင်း ၈၆၇ ဦးတို့မှာ
ကယ်ဆယ်ရေးစခန်း ခုနစ်ခုတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်

စာမျက်နှာ ၃ ကော်လံ ၁ ❖

ပြည်တွင်းလုပ်ငန်းများကို
ပြည်ပလုပ်ငန်းများမှ ယှဉ်ပြိုင်မှုမှ
အကာအကွယ်ပေးထားသည့်
မူဝါဒကို ဂျီ ၂၀ ဘဏ္ဍာရေး
ခေါင်းဆောင်များ ဆန့်ကျင်

နိုင်ငံတကာသတင်း - ၈၁ - ၁၄

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ် ဖြည်းဖြည်းချင်း ဆက်လက်ရွေ့လျား

နေပြည်တော် ဇူလိုင် ၂၂


ဘင်္ဂလားပင်လယ်အော်အခြေအနေ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်
အော်တို့တွင် မုတ်သုံလေ အားကောင်းနေသည်။

ထူးခြားသည့်အခြေအနေ ယနေ့မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတိုင်းတွာ
ချက်များအရ တောင်တရုတ်ပင်လယ်ပြင် (တုံကင်ပင်လယ်ကွေ့)တွင် ဖြစ်ပေါ်
နေသော အပူပိုင်းမုန်တိုင်းငယ်သည် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ တရုတ်
နိုင်ငံ နန်နင်းမြို့၏ တောင်ဘက် မိုင် ၂၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ

သည်။ အဆိုပါအပူပိုင်းမုန်တိုင်းငယ်သည် အရှေ့ဘက်သို့ ဖြည်းဖြည်းချင်း ဆက်လက်
ရွေ့လျားမည်ဟု ခန့်မှန်းရသည်။

မနက်ဖြန် မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ မကွေးတိုင်းဒေသကြီးနှင့် ရှမ်း
ပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျကျ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း
နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်
တို့တွင် နေရာအနှံ့အပြား မိုးထစ်ချွန်းရွာပြီး ကရင်ပြည်နယ်တွင် ဒေသအလိုက်နှင့်

စာမျက်နှာ ၄ ကော်လံ ၅ ❖



ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၏ လုံခြုံရေးအမှတ်အသားပါ စာရွက်စာတမ်းများအတွက်

ထိုင်းနိုင်ငံ၏ ထိပ်တန်း လုံခြုံရေးနှင့်ဆိုင်သော
ပုံနှိပ်လုပ်ငန်းနည်းပညာဖြင့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး
နိုင်ငံတကာအဆင့် လုံခြုံရေးနည်းပညာပုံနှိပ်လုပ်ငန်း

Email: info@decotbsp.com Tel: 09 4578 97700, 09 4296 13319, 09 7888 50503, 09 507 6715



ဂျိုက်ပါခြေတု၏ အကျိုးများသောခြေလှမ်းများ

Bhagwon Mahaveer Viklang Sahayatha Samti (BMVSS) သည် မသန်စွမ်းသူတို့အတွက် ကမ္ဘာတစ်ဝန်း ခြေတုပေါင်း ၁ ဒသမ ၅၅ သန်း အခမဲ့တပ်ဆင်ပေးခဲ့သောအဖွဲ့အစည်း ဖြစ်ပါသည်။

ဤအဖွဲ့အစည်း **BMVSS** သည် ခြေတု အခမဲ့တပ်ဆင်ပေးသော ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်း ဖြစ်ပါသည်။ အဆိုပါ အဖွဲ့အစည်း၏ရုံးချုပ်ကို ဂျိုက်ပါ (Jaipur) ၌ ထားရှိပြီး အိန္ဒိယနိုင်ငံအနှံ့အပြား ရုံးခွဲပေါင်း ၂၃ ခုရှိကာ ကမ္ဘာ့နိုင်ငံပေါင်း ၂၇ နိုင်ငံ၌လည်း ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။

BMVSS အဖွဲ့အစည်းသည် ကိုးကွယ်ရာဘာသာ၊ လူမျိုး၊ အသား အရောင်ခွဲခြားမှုမရှိ အကူအညီပေးသောအဖွဲ့အစည်း ဖြစ်ပါသည်။ ဂျိုက်ပါခြေတု၏ အားသာချက်သည် ဈေးမကြီးသကဲ့သို့ ထုတ်လုပ် တပ်ဆင်ရလည်း လွယ်ကူပါသည်။ မိုးရေကြောင့် ပျက်စီးခြင်းမရှိသော ခြေတုမျိုးလည်း ဖြစ်ပါသည်။ **BMVSS** နှင့် အမေရိကန်နိုင်ငံ **Stanford** တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်ခဲ့သည့် ဒူးဆစ်တု (**Stanford-Jaipur knee**) သည် နည်းပညာနယ်ပယ်၌ အခြေခံ ကျသော ပြောင်းလဲတိုးတက်မှုတစ်ရပ် ဖြစ်ပါသည်။ ဤဒူးဆစ်တု အား **Time** မဂ္ဂဇင်းက ၂၀၀၉ ခုနှစ်၏ အကောင်းဆုံးတီထွင်ဖန်တီးမှု ၅၀ အနက် တစ်ခုအဖြစ် သတ်မှတ်ဂုဏ်ပြု ဖော်ပြခဲ့ပါသည်။

အိန္ဒိယနိုင်ငံအစိုးရ၏ ကူညီပံ့ပိုးမှုဖြင့် **BMVSS** အဖွဲ့အစည်း သည် မြန်မာနိုင်ငံရှိ ဦးနှိုး၊ ဒေါ်မြရီဖောင်ဒေးရှင်းဖြင့် ပူးပေါင်းလျက် အခမဲ့ခြေတုတပ်ဆင်ခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ ဤကဲ့သို့ ဆောင်ရွက်လျက်ရှိရာ၌ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ခြေတု ၃၃၀ ခန့်ကို အခမဲ့တပ်ဆင်ပေးခဲ့ပါသည်။ ယခုအခါ ဒုတိယအကြိမ်အဖြစ် မသန်စွမ်းသူ ၅၀၀ ခန့်ကို ခြေတုများတပ်ဆင်ပေးရေးကို ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ အပြီးတိုင် မချုပ်ငြိမ်းနိုင်သေးသော ပြည်တွင်း ပဋိပက္ခများ၏ ဆိုးကျိုးများနှင့်အတူ မတော်တဆထိခိုက်ဒဏ်ရာရရှိမှု တို့ကြောင့် ပုံစံမျိုးစုံဖြင့် မသန်စွမ်းဖြစ်မှုတို့ ဖြစ်ပေါ်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံ၌ လူဦးရေ ၁ ဒသမ ၃ သန်းသည် မသန်စွမ်းဖြစ်လျက်ရှိပါသည်။ ဤသည်မှာ တိုင်းပြည်လူဦးရေ၏ ၂ ဒသမ ၅ ရာခိုင်နှုန်းခန့် ရှိပါသည်။ **The Social Policy and Poverty Research Group** ၏ လေ့လာ သုံးသပ်မှုအရ မြန်မာနိုင်ငံတွင် မသန်စွမ်းဖြစ်မှုတို့က တိုင်းပြည်၏ ထုတ်ကုန်တန်ဖိုး (**GDP**) ၌ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံ ခန့်ထိ နစ်နာဆုံးရှုံးလျော့နည်းစေပါသည်။ အိန္ဒိယအစိုးရ၏ ပံ့ပိုးကူညီ မှုဖြင့် မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသော အခမဲ့ခြေတုတပ်ဆင်ရေး ပရဟိတလုပ်ငန်းသည် မသန်စွမ်းပြည်သူတို့၏ဘဝ အဆင်ပြေမြင့်မား ရေးနှင့်အတူ တိုင်းပြည်၏ထုတ်ကုန်တန်ဖိုး (**GDP**) တိုးတက်ရေးအား တစ်နည်းတစ်ဖုံ ကူညီပံ့ပိုးပေးနိုင်သောကြောင့် လေးစားစွာ ဂုဏ်ပြု ကြိုဆိုပါကြောင်း တင်ပြအပ်ပါသည်။ ။

ညောင်ဦးမြို့နယ် တောင်ရွာနောင်(ရေလယ်ကျွန်း)ကျေးရွာ၌ ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်

ညောင်ဦး ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ရွာနောင်(ရေလယ်ကျွန်း)ကျေးရွာ တွင် အခြေခံပညာအထက်တန်းကျောင်းခွဲအား အထက်တန်းကျောင်းအဖြစ် အဆင့် တိုးမြှင့်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးစိုးတင့်၊ ခရိုင်ပညာရေးမှူး၊ ဦးတင်ရွှေ၊ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဝင်းမြင့်ခိုင်၊ ဦးမြင့်စိန်နှင့် အထက ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယခု ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ရ ရှိသည့် ညောင်ဦးမြို့နယ် တောင်ရွာနောင်(ရေလယ်ကျွန်း)ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် KG - တန်းမှ ဒသမတန်းအထိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၉၀ ရှိကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)

မြန်မာ-ဂျပန်အသင်း၏ ပညာရည်ချွန်ဆု ဂျပန်နိုင်ငံလေ့လာရေးအစီအစဉ် ၂၀၁၈ အတွက် လူတွေ့စစ်ဆေးမှု ခေါ်ယူ

ရန်ကုန် ဇူလိုင် ၂၂

“မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆု၊ ဂျပန်နိုင်ငံလေ့လာရေး အစီအစဉ် (MJA Outstanding Students Award - Japan Exchange Visit) အတွက် အဆိုပြုလွှာတင်သွင်းလာသည့် ကျောင်းသား/ကျောင်းသူများအနက်မှ လူတွေ့ စစ်ဆေးမှုခံယူခွင့်ရရှိသူများအား လူတွေ့စစ်ဆေးမှုကို အောက်ပါအတိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(က) ကျင်းပမည့်နေရာ။ LINK 78 MANDALAY BOUTIQUE HOTEL ၊ အမှတ် ၆၂၇၊ ၇၈ လမ်းနှင့် ၃၁ လမ်းထောင့်၊ မန္တလေးမြို့။

(ခ) နေ့ရက် / အချိန်

(၁) ၄-၈-၂၀၁၈ စနေနေ့ နံနက် ၀၉း၃၀ နာရီ။ မန္တလေးနိုင်ငံခြား ဘာသာ တက္ကသိုလ် (MUCL) မှ ကျောင်းသူ ၁၅ ဦး။

(၂) ၅-၈-၂၀၁၈ တနင်္ဂနွေနေ့ နံနက် ၀၈း၃၀ နာရီ။ မန္တလေး/စစ်ကိုင်း/ မကွေးတိုင်းဒေသကြီးနှင့် ကချင်/ ချင်း/ ရှမ်းပြည်နယ်နှင့် နေပြည်တော်နယ်မြေမှ ကျောင်းသား ကျောင်းသူများ။

အောက်မြန်မာပြည်မှ ကျောင်းသား ကျောင်းသူများအတွက်

(က) ကျင်းပမည့်နေရာ။ YANGON INTERNATIONAL

HOTEL အမှတ် ၃၃၀ အလုံလမ်း ဒဂုံမြို့နယ် ရန်ကုန်မြို့။

(ခ) နေ့ရက်/ အချိန်

(၁) ၁၁-၈-၂၀၁၈ စနေနေ့ နံနက် ၀၉း၀၀ နာရီ။ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် (YUFL) မှ ကျောင်းသူ ၁၅ ဦး။

(၂) ၁၂-၈-၂၀၁၈ တနင်္ဂနွေနေ့ နံနက် ၀၈း၀၀ နာရီ။ ရန်ကုန်/ပဲခူး/ ဧရာဝတီ/တနင်္သာရီတိုင်းဒေသကြီးနှင့် ကယား/ကရင်/ မွန်/ ရခိုင်ပြည်နယ်များမှ ကျောင်းသား ကျောင်းသူများ။

လူတွေ့စစ်ဆေးမှုခံယူခွင့် ရရှိသူတိုင်းသည် နေ့ရက်အလိုက် ကျင်းပမည့် အချိန်တွင် လူတွေ့စစ်ဆေးမှုမပြုမီ အတွေ့တွေ့ဗဟုသုတ မိနစ် ၃၀ မေးခွန်းကို တစ်ပြိုင်တည်း ဖြေဆိုရမည်ဖြစ်၍ အချိန်မီလာရောက်ကြရန်နှင့် ကျောင်းသားကတ်၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း (မူရင်း သို့မဟုတ် မိတ္တူ) ကို တစ်ပါတည်း ယူဆောင်လာကြရန် နှိုးဆော်ထားသည်။

အသေးစိတ်သိရှိလိုပါက အသင်းအတွင်းရေးမှူး ၀၉-၂၆၂၇၇၂၇၀၅ နှင့် ရုံးအဖွဲ့မှူး ၀၉-၄၂၁၀၆၂၃၃၀ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်

မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ စက်ဘီးစီးအဖွဲ့ တာချီလိတ်၌ လည်ပတ်စီးနင်း

တာချီလိတ် ဇူလိုင် ၂၂

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ခရီးသွား လုပ်ငန်းနှင့် အားကစားရေးရာဦးစီးဌာန တို့ ပူးပေါင်း၍ Low Season ကာလ ခရီးသွားကဏ္ဍမြှင့်တင်သောအားဖြင့် ထိုင်းစက်ဘီးစီးအဖွဲ့နှင့် လာအိုနိုင်ငံသား စက်ဘီးစီးအဖွဲ့များသည် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက တာချီလိတ်မြို့တွင်း၌ စီးနင်းခဲ့ကြောင်း ထိုင်း-မြန်မာမြို့နယ် အဆင့် နယ်ခြားကော်မတီမှ သိရ သည်။

ဇူလိုင် ၂၂ ရက်နံနက် ၁၀ နာရီ မိနစ် ၅၀ က ထိုင်းနိုင်ငံသား ကစားသမား များဖြစ်သည့် Mr.Suchart Jalkwang ဦးဆောင်သည့် ထိုင်းစက်ဘီးစီးအဖွဲ့နှင့် လာအိုနိုင်ငံသား စက်ဘီးစီးအဖွဲ့ ၁၈၅ ဦးတို့သည် ထိုင်းနိုင်ငံ ချင်းရှန်မြို့၊ မယ်ဆိုင်မြို့တို့မှ တာချီလိတ်မြို့သို့ မြန်မာ- ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ဝင်ရောက်ခဲ့ပြီး အမှတ်(၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဗိုလ်ချုပ် လမ်းမကြီးအတိုင်း ဆန်ဆိုင်(ခ) ရပ်ကွက်ရှိ ရှမ်းရိုးမကွင်းမီးပွိုင့်မှ မိုးလုံ လေလုံ အားကစားရုံလမ်းအတိုင်း ထွက်ခွာ၍ ရွှေတိဂုံဘုရားကုန်းပေါ်သို့ လည်းကောင်း၊ ထို့နောက် ရွှေတိဂုံဘုရား လမ်းအတိုင်းထွက်ခွာ၍ ဆေးရုံဟောင်း



ရှေ့လမ်းဆုံသို့ လည်းကောင်း၊ ယင်းမှ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေး တံတားသို့ လည်းကောင်း လည်ပတ်စီးနင်းကာ တာချီလိတ်မြို့မှ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

အဆိုပါ အစီအစဉ်အား ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ခရီးသွားလုပ်ငန်းနှင့် အားကစားရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ Low Season ကာလခရီးသွားကဏ္ဍ

မြှင့်တင်သောအားဖြင့် လည်းကောင်း၊ ချင်းရိုင်းခရိုင် အနားယူအပန်းဖြေစရာ ကောင်းသည့် ခရီးဆုံးပန်းတိုင်များအား ထိတွေ့ခံစားနိုင်စေရန် လည်းကောင်း၊ လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်တို့အကြား အပြန်အလှန် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေ ရန်အတွက် လည်းကောင်း သုံးနိုင်ငံ ချိတ်ဆက်စေမည့် စက်ဘီးအစီး ၂၀၀၊

စက်ဘီးအားကစားသမား ၂၀၀ တို့ဖြင့် မဲခေါင်မြစ်ကမ်းနံဘေး စက်ဘီးဖြတ်စီး အစီအစဉ်တစ်ရပ်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန် စက်ဘီးစီးဝါသနာရှင် စုစုပေါင်း ၁၈၅ ဦးတို့သည် ချင်းရှန်-မယ်ဆိုင်- တာချီလိတ် ခရီးတာ ၄၈ ကီလိုမီတာ စီးနင်းခဲ့ကြောင်း သိရသည်။

မြင့်မိုးရီ(တာချီလိတ်)

Photo News



ယခုရက်ပိုင်းအတွင်း မိုးအဆက် မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန် မြို့အလုံမြို့နယ်အတွင်း လမ်းမများ ပျက်စီးနေမှုကို ဇူလိုင် ၂၂ ရက်က တွေ့ရသည့်ခြေကွင်း။

ဓာတ်ပုံ- ရွှေအင်းသား- ခင်မောင်ဝင်း

နေပြည်တော် ဇူလိုင် ၂၂

မှတ်သားဖွယ်ရာမိုးရေချိန်များမှာ ကမမောင်းမြို့တွင် ၅ ဒသမ ၄၀ လက်မ၊ လှိုင်းဘွဲ့မြို့တွင် ၄ ဒသမ ၂၁ လက်မ၊ တီးတိန်မြို့တွင် ၃ ဒသမ ၆၂ လက်မ၊ ဖောင်းပြင်မြို့တွင် ၃ ဒသမ ၄၆ လက်မ၊ ရွှေဝန်းတွင် ၃ ဒသမ ၁၂ လက်မ၊ ကော့ကရိတ်မြို့တွင် ၃ ဒသမ ၀၇ လက်မ၊ တမူးမြို့တွင် ၂ ဒသမ ၉၅ လက်မ၊ မော်လိုက်မြို့တွင် ၂ ဒသမ ၈၇ လက်မ၊ မြဝတီမြို့တွင် ၂ ဒသမ ၆၄ လက်မ၊ ဖလမ်းမြို့ တွင် ၂ ဒသမ ၅၂ လက်မ၊ ရှမ်းရွာသစ်မြို့တွင် ၂ ဒသမ ၃၄ လက်မ၊ ကျောက်တော်မြို့တွင် ၂ ဒသမ ၂၄ လက်မ၊ ပလက်ဝမြို့တွင် ၂ ဒသမ ၁၃ လက်မနှင့် ဖြူးမြို့တွင် ၂ ဒသမ ၀၁ လက်မတို့ ဖြစ်ကြသည်။

မိုး/လေ

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၂၂

၂၀၁၈ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည့်ရှု၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သံယမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ပန်းမော် ကျောင်းတိုက် ပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂူရာ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော နိုင်ငံတော် သံယ မဟာနာယကဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပင့်ဖိတ်ထား သည့် ဒေသခံဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ဒုတိယတပ်မတော်

ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ရေးဦးစွာ ပန်းမော်ဆရာတော်ကြီးထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကိုနာယူကြပြီး ပန်းမော်ဆရာတော်ကြီးထံသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သံယမဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန် တိုင်းဒေသကြီး သန်လျင်မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာန နာယက၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သန်လျင်မင်းကျောင်းဆရာတော်ကြီးက အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇနီး ဒေါ်ကြူကြူလှနှင့် အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော်ကြီး များအား နေဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ **သတင်းစဉ်**

ပန်းမော် ဆရာတော်ကြီးထံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းစဉ်။



❖ ရှေ့မှ

ပြည်နယ်ဝန်ကြီးများသည် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေး သင့်ပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြား ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်ကြက်ခြေနီရုံးတွင် ရေဘေးသင့်ပြည်သူများ အတွက် ဆန်၊ ဆီ၊ ဆား၊ အားလူး၊ ကြက်သွန်နှင့် ငွေကျပ်သိန်း ၅၀၊ ဆိုလာမီးအစုံ ၃၀၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်း ၁၁ မျိုးနှင့် လူတစ်ဦးလျှင် တစ်ရက် ဆန်နီဆီဘူးနှစ်ဘူးနှုန်းဖြင့် ခုနစ်ရက်စာ ဆန်ဖိုး ၁၈၂၀၇၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ (အောက်ပုံ)

လှိုင်းဘွဲ့မြို့ ရေဘေးသင့်ပြည်သူများအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များကို လှိုင်းဘွဲ့မြို့နယ်အုပ်ချုပ်ရေးမှူး၊ လှိုင်းဘွဲ့အခြေချစစ်ဗျူဟာမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိကြပြီး ရေဘေးသင့် စခန်းများတွင် နေရာချထားမှု၊ စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များကိုလည်း သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိကြောင်း လှိုင်းဘွဲ့မြို့ပေါ်ရှိ အခြေခံပညာကျောင်းပေါင်း ၁၈ ကျောင်းကို ပိတ်ထားရ ကြောင်းနှင့် လှိုင်းဘွဲ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဖြစ်ရေချောင်းရေများ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေသည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)



သစ်ပင်စိုက်လျှင် တို့ဝန်းကျင် စိမ်းစိုလှပ ကြည်နူးရ

အရေးပေါ်ကုသမှုဆေးပညာ သင်ကြားမှုသင်ယူမှုကဏ္ဍ ပိုမိုတိုးတက်စေရေး ဆေးတက္ကသိုလ်များနှင့် အမေရိကန်နိုင်ငံ စတန်းဖို့ဒ်တက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စည်းဝေး

ရန်ကုန် ဇူလိုင် ၂၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ဆေးတက္ကသိုလ် (၁)ရန်ကုန်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည့် အရေး ပေါ်ကုသမှု ဆေးပညာသင်ကြားမှု သင်ယူမှုကဏ္ဍ ပိုမိုတိုးတက်စေရေး ဆေးတက္ကသိုလ်များနှင့် အမေရိကန်နိုင်ငံ Stanford University တို့ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်သည်။ (ယာပုံ)

အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက အရေးပေါ်ကျန်းမာရေးကုသ စောင့်ရှောက်မှု လိုအပ်ချိန်တွင် အရေးပေါ် ကုသမှုဆေးပညာဖြင့် အချိန်နှင့်တစ်ပြေး ညီ ကုသမှုကို ထိရောက်စွာ စနစ်တကျ ပေးခြင်းဖြင့် အသက်အားကယ်တင်နိုင် မည်ဖြစ်သဖြင့် အရေးပေါ်ကုသမှု ဆေးပညာရပ်မှာ အရေးပါသောပညာ ရပ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ်ဖြစ်သော အမေ ရိကန်နိုင်ငံ အခြေစိုက် Stanford Universityနှင့် ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် အရေးပေါ်ကုသမှုဆေးပညာ သင်ကြားမှုသင်ယူမှုနှင့် သုတေသန လုပ်ငန်းများ နိုင်ငံတကာအဆင့်မီ ပိုမို တိုးတက်မြင့်မားလာမည်ဖြစ်ပြီး ဆရာဝန် များ၊ သူနာပြုများအပါအဝင် ကျန်းမာ ရေးစောင့်ရှောက်မှုပေးသူများ၏ ကုသ ရေးစွမ်းရည်များ တိုးတက်လာကာ ပြည်သူလူထုအား ပိုမိုအရည်သွေးမြင့်မား သော ကျန်းမာရေးစောင့်ရှောက်မှုပေး နိုင်မည်ဖြစ်ကြောင်း၊ အရေးပေါ်ကုသမှု ဆေးပညာသင်ကြားမှုသင်ယူမှု ပိုမို တိုးတက်မြင့်မားရေးအတွက် နိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသော လုပ်ငန်းစဉ် များ ရေးဆွဲချမှတ်ရာတွင် ကာလတို



အတွက် သာမက ငါးနှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် စသည်ဖြင့် ကာလအပိုင်းအခြား အလိုက်စနစ် (system) တစ်ခုတည် ဆောက်၍ ဦးစားပေးအလိုက်ဆောင် ရွက်ရန်ဖြစ်ပါကြောင်း၊ ဆေးပညာ ဘာသာရပ်အသီးသီးမှ ဆေးပညာရှင် များ၊ ပုဂ္ဂလိကကဏ္ဍမှ ဆေးပညာရှင်များ သည် နိုင်ငံတကာမှ ဆေးပညာရှင်များနှင့် အပြန်အလှန်လေ့စားမှုရှိပြီး အားလုံး အတူတကွ ဝိုင်းဝန်း၍ collective approach ဖြင့် စုပေါင်းဆောင်ရွက် ကြမည်ဆိုပါက မြန်မာနိုင်ငံ၏ ဆေးပညာ ရပ်နယ်ပယ်အသီးသီးနှင့် ကျန်းမာရေး ကဏ္ဍသည် မကြာမီကာလအတွင်း သိသာထင်ရှားစွာ ပိုမိုတိုးတက်မြင့်မား လာပြီး အိမ်နီးချင်းနိုင်ငံများနှင့်သာမက နိုင်ငံတကာအဆင့်မီ အထိဆောင်ရွက် နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြား သည်။

ဆက်လက်၍ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ဇော်ဝေစိုး၊ အရေးပေါ်ကုသမှုဆေးပညာ ဌာနမှ ပါမောက္ခဒေါက်တာမော်မော်ဦး၊ နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာနမှ အထူးကု

ဆရာဝန် ဒေါက်တာသန်းလတ်အောင်နှင့် သူနာပြုတက္ကသိုလ် လုပ်ငန်းဆောင်ရွက် မှုအခြေအနေများကို (ရန်ကုန်)မှ အရေး ပေါ်ကုသမှုဆေးပညာ နည်းပြဆရာမ ဒေါ်သီတာခင်တို့က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ Stanford Uni-versity School of Medicine မှ အရေးပေါ်ကုသမှုဆေးပညာ ပါမောက္ခ ဖြစ်သူ Professor S.V. Mahadevan က Stanford University အနေဖြင့် မြန်မာနိုင်ငံတွင် သင်ကြားလျက်ရှိသော အရေးပေါ်ကုသမှုဆေးပညာ သင်ရိုး ညွှန်တမ်းကို နိုင်ငံ၏လိုအပ်ချက်အတိုင်း နိုင်ငံတကာအဆင့်မီ ပူးပေါင်းညှိနှိုင်း အဆင့်မြှင့်တင်ပေးနိုင်ရန်အတွက် လည်း ကောင်း၊ ဆက်သွယ်ရေးကွန်ရက် အင်တာနက်ကိုအသုံးပြု၍ ဆေးပညာ ဘွဲ့ကြိုသင်တန်းများ၊ ဘွဲ့လွန်သင်တန်း များတွင် အရေးပေါ်ကုသမှု ဆေးပညာ သင်ခန်းစာများ ပို့ချခြင်းနှင့် အတွေ့အကြုံ ဖလှယ်ခြင်းများကို ဆောင်ရွက်နိုင်ရန် အတွက် လည်းကောင်း၊ လက်တွေ့ကုသမှု သင်ကြားခြင်းအပါအဝင် အဆင့်မြင့် သင်ကြားလေ့ကျင့်မှုများ၊ သုတေသန

လုပ်ငန်းများ၊ ဆန်းသစ်တီထွင် ဆောင်ရွက်ခြင်းလုပ်ငန်းများတွင် ဝန်ကြီး ဌာနနှင့်ညှိနှိုင်း၍ ပေါင်းစပ်ဆောင်ရွက်ရန် ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြား သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး က ယခုကဲ့သို့အရေးပေါ်ကုသမှုဆေးပညာ အဆင့်မြင့်သင်ကြား လေ့ကျင့်ရေးကိစ္စရပ် များကို မိမိတို့ကိုယ်ပိုင်အရေးကိစ္စကဲ့သို့ အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက် ရှိသော အရေးပေါ်ကုသမှုဆေးပညာ ရှင်များကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ အင်တာနက်ကိုအသုံးပြု၍ ဆေးပညာ သင်ကြားလေ့ကျင့်ခြင်းသည် မြို့နယ် ဆရာဝန်များ၊ တိုက်နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများကို tablet များ ဖြန့်ဝေမည့်အစီအစဉ် နှင့်လည်း ကိုက်ညီလျက်ရှိပြီး နိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက်သည်လည်း နေရာအများအပြားတွင် ကောင်းမွန် မြန်ဆန်လျက်ရှိနေပြီဖြစ်သဖြင့် ပိုမို သိသာထိရောက်သော အောင်မြင်မှုများ ကို leapfrogging အနေဖြင့် လျင်မြန် စွာ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ **သတင်းစဉ်**

မဟာချက်ကရီသီရိခုံ၏ ကိုယ်စားပြုအဖွဲ့မှ ဝါဆိုသင်္ကန်းကပ်လှူပွဲ မန္တလေးမြို့၊ ပန်းမော်ကျောင်းတိုက်၌ ပြုလုပ်

ရန်ကုန် ဇူလိုင် ၂၂

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ပန်းမော်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော သံဃာတော်အရှင်သူမြတ်အား ထိုင်းဘုရင့် အစ်မတော် မဟာချက်ကရီသီရိခုံ၏ ကိုယ်စားပြုအဖွဲ့မှ ဝါဆိုသင်္ကန်းကပ်လှူပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ရှိ ပန်းမော်ကျောင်းတိုက်၌ ပြုလုပ်သည်။ (ယာပုံ)

အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ပန်းမော်ဆရာတော်ကြီးကိုယ်စား တိုင်းဒေသကြီး သံဃာနာယက

အဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဝိစိတ္တာဘိဝံသ၊ မြို့နယ်သံဃာနာယကဥက္ကဋ္ဌဆရာတော်နှင့် ပင့်သံဃာတော်များအား ထိုင်းဘုရင့်အစ်မတော် မဟာချက်ကရီသီရိခုံ၏ ကိုယ်စားပြုအဖွဲ့မှ ဝါဆိုသင်္ကန်းနှင့် ထိုင်းဘတ်ငွေ ၈၅၄၉၉၇၊ မြန်မာငွေကျပ် ၂၈၅၄၉၉၇ နှင့် လှူဖွယ်ပစ္စည်းများကို ရေစက်သွန်းလောင်း ဆပ်ကပ်လှူဒါန်းကြသည်။

ယနေ့အခမ်းအနားသို့ မဟာချက်ကရီသီရိခုံ၏ ကိုယ်စားပြုအဖွဲ့မှ တာဝန်ရှိသူများ၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေနှင့် အလှူရှင်များ တက်ရောက်ကြသည်။

နေလင်း



ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နေပြည်တော်-ပဲခူးရထားလမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၂

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် RBE ရထားဖြင့် နေပြည်တော်-ပဲခူးရထားလမ်းပိုင်းတစ်လျှောက်ရှိ ဘူတာရုံများ၊ တံတားများ၊ ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ဝင်ဘူတာ၊ သာဝတ္ထိဘူတာများသို့ ရောက်ရှိရာ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်နိုင်မှုအခြေအနေ၊ ဝန်ထမ်းများဖွဲ့စည်းပုံနှင့် လုံလောက်မှုရှိ၊ မရှိနှင့် မိုးတွင်းကာလဖြစ်၍ ဝန်ထမ်းနေအိမ်များ ပြုပြင်ပေးရမည်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနီဘူတာ၊ မြို့လှဘူတာ၊ ဆွာဘူတာ၊ ကုန်းကြီးဘူတာ၊ ကျေးတောဘူတာနှင့် တောင်ငူဘူတာများသို့ရောက်ရှိကာ ဘူတာဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လမ်းခင်းကျောက်များ စုပုံထားရှိမှု၊ ရောက်ရှိလာသောကျောက်များအရွယ်အစား၊ အရည်



အသွေးကိုက်ညီမှု ရှိ၊ မရှိကို ကြည့်ရှုပြီး လမ်းခင်းကျောက်များ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ဘူတာရုံများ၊ ဘူတာဝန်ထမ်းနေအိမ်များ မိုးလုံလေလုံရှိစေရေး တာဝန်ရှိသူများအား ဆောင်ရွက်ပေးကြရန် မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖြူးဘူတာ၊ တောကျွဲအင်းဘူတာ၊ ပဲခူးယံကုန်းဘူတာ၊ ညောင်ပင်သာဘူတာများသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရန်ကုန်-တောင်ငူရထားလမ်းပိုင်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေပြီဖြစ်၍ ယခင်ကထက် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ သံလမ်း၊ ကွန်ကရစ်ဇလီဖာနှင့် အချက်ပြစနစ်များကို လဲလှယ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အချိန်မီပြီးစီးနိုင်ရန်အတွက် လိုအပ်သည့် ကွန်ကရစ် ဇလီဖာ၊ ကျောက်နှင့် သံလမ်းများကို လုပ်ငန်းခွင်သို့ ရောက်ရှိစေရေး၊ ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် ရထားအချိန်များပြောင်းလဲပြီး လမ်းပိုင်းများကို ပြုပြင်ရမည်ဖြစ်သဖြင့် ရထားကြန့်ကြာမှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ခရီးသွားပြည်သူများ၏ အခက်အခဲများအား ဝန်ထမ်းများအနေဖြင့် တတ်စွမ်းသရွေ့ကူညီပေးကြရန် လိုကြောင်း မှာကြားသည်။

ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပါက ကီလိုမီတာ ၁၀၀ နှုန်းဖြင့် ပြေးဆွဲပေးနိုင်တော့မည်ဖြစ်၍ ခရီးသွားပြည်သူများအား သွားလိုရာဒေသအသီးသီးသို့ အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

❖ ရှေ့ဦးမှ

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

မြန်မာ့ပင်လယ်ပြင်တွင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၃ ပေခန့် ရှိနိုင်သည်။

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်မှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန် မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန် မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန် မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

မိုး/လေ

ငြိမ်းချမ်းရေးစကားပိုင်းသင်တန်း နေပြည်တော်၌ ဖွင့်လှစ်

နေပြည်တော် ဇူလိုင် ၂၂

အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ငြိမ်းချမ်းရေးစကားပိုင်းသင်တန်း (Dialogue for Peace Facilitator's Training) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ မော်လမြိုင်အဆောင်၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ် အဖွဲ့ဝင် ပါမောက္ခ Peter Bletch က အမှာစကားပြောကြားပြီး ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ် အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. J . Rizal C.Pangilinan က ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်၏ ပါဝင်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် Dialogue for Peace Facilitator's Training နည်းပြချုပ် Mr. Annas Alabbadi နှင့် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှ ကင်းထောက်ချုပ် ဒေါက်တာ တင်ညိုတို့က



သင်တန်းဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။ (အပေါ်ပုံ) အဆိုပါ သင်တန်းသို့ အာရှပစိဖိတ်ဒေသရှိ နိုင်ငံ ၁၄ နိုင်ငံမှ ကင်းထောက်လူငယ်များ၊ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့တို့မှ သင်တန်းနည်းပြများ၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ ကင်းထောက်လူငယ်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ ကင်းထောက်လူငယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ ကင်းထောက်မဟုတ်သည့် လူငယ်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သင်တန်းကို နိုင်ငံတကာရင်းနှီးမှုနှင့် လူငယ်ထုအတွင်း တန်ဖိုးများကိုမျှဝေရာတွင် စူးစမ်းရှာဖွေနိုင်မှုများကို စကားပိုင်းမှရရှိလာရေးတို့ဖြင့် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ မျိုးဆက်၊ လိင် စသည့် အရပ်ရပ်သော အပိုင်းတွင် စကားပိုင်းများ တိုးတက်လာပြီး ပိုမိုကောင်းမွန်သောကမ္ဘာကြီးနှင့် ကမ္ဘာ့လုံးဆိုင်ရာငြိမ်းချမ်းရေးကို ဦးတည်သောတန်ဖိုးများ မရှိမဖြစ်ရလာစေရန်၊ ယုံကြည်မှု၊ လူမျိုး၊ လိင်၊ အသက်ကို ပဓာနမထားဘဲ အပြုသဘောဆောင်သော စကားပိုင်းမျိုးဖြင့် လူသားချင်းလေးစားလာစေရန်၊ တစ်ဦးချင်း၏ တန်ဖိုးအဖြစ်

စကားပိုင်းဆိုင်ရာ နည်းပညာရပ်များကို အသုံးပြုတတ်လာစေရန်နှင့် ယနေ့ကမ္ဘာတွင် ငြိမ်းချမ်းခြင်းလိုအပ်ချက်နှင့် စကားပိုင်းကို တန်ဖိုးတတ်လာစေရန် ဦးတည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဆွေးနွေးပွဲ မျှော်လင့်ချက်များနှင့် ကြေညာချက်များ၊ ဆွေးနွေးပွဲ စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်း၊ ပဋိပက္ခနှင့် ပဋိပက္ခများကို နားလည်ခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ လူသားတစ်ဦးချင်းစီ၏ ဖြစ်တည်မှုသတ်မှတ်ခြင်း၊ ကိုယ်ပိုင်သဘောထားအမြင်နှင့် သဘောထား

အမြင်ကွဲလွဲမှု၊ တွေ့ဆုံဆွေးနွေးမှုနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ပံ့ပိုးကူညီမှု၊ ပွင့်လင်းမြင်သာသော ပြောဆိုဆွေးနွေးမှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် တွေ့ဆုံဆွေးနွေးမှု၊ ကင်းထောက်လုပ်ငန်းများတွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခြင်းနှင့် အာရှပစိဖိတ်ဒေသအဆင့် အနာဂတ်တွေ့ဆုံဆွေးနွေးပွဲအစီအစဉ် စသည့်ခေါင်းစဉ်များဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ကင်းထောက်ချုပ် ဒေါက်တာတင်ညိုက “ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးသံတမန်များဆိုတဲ့ သင်တန်းတွေပေးခဲ့ပြီးပါပြီ။ ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ မတူညီတဲ့ဘာသာစကား၊ မတူညီတဲ့ယဉ်ကျေးမှု၊ မတူညီတဲ့အနေအထားတွေမှာ ငြိမ်းချမ်းရေးဖော်ဆောင်အတွက် ဒီသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ ဒီသင်တန်းမှာ အာရှပစိဖိတ်ဒေသက ကင်းထောက်တွေ ပါဝင်တက်ရောက်ပြီး ကျွမ်းကျင်သူတွေကသင်တန်းပို့ချပေးသွားမှာဖြစ်ပါတယ်။ ဒီသင်တန်းတက်ရောက်တဲ့လူငယ်တွေဟာ အသက် ၁၈ နှစ် ကနေ ၂၆ နှစ်အတွင်း လူငယ်တွေဖြစ်ပါတယ်။ သင်တန်းပြီးဆုံးသွားရင်

ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသူတွေနဲ့အတူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းတွေမှာ လက်တွဲဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကင်းထောက်တွေဟာ ငြိမ်းချမ်းရေးသံတမန်များအဖြစ် ပါဝင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ သင်တန်းတက်တဲ့ လူငယ်တွေက ငြိမ်းချမ်းရေးစကားပိုင်းသင်တန်းအတွေ့အကြုံတွေကို ထပ်ဆင့်ပြီးဆင့်ပွားနိုင်ခဲ့ရင် နိုင်ငံတော်အတွက် အကျိုးရှိမယ်လို့ ယုံကြည်ခံယူပါတယ်။”

“ဒီသင်တန်းဟာ အာရှပစိဖိတ်ဒေသမှာ ပထမဆုံးသောသင်တန်း ဖြစ်ပါတယ်။ ဒီသင်တန်းမှာ အာရှပစိဖိတ်ဒေသက ကင်းထောက်လူငယ် ၁၆ ဦး၊ မြန်မာနိုင်ငံကင်းထောက် ၂၅ ဦးနဲ့ ကင်းထောက်လုပ်ငန်းစိတ်ဝင်စားသူ ၁၀ ဦး စုစုပေါင်း ၅၁ ဦး တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်ကော်မတီဝင်ကိုယ်တိုင် ကြီးကြပ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါ ငြိမ်းချမ်းရေးစကားပိုင်းသင်တန်း (Dialogue for Peace Facilitator's Training) ကို ဇူလိုင် ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

သတင်းစဉ်

ဆရာကြီး ဒေါက်တာမျိုးမြင့်၏ ရုပ်တုဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၂၂

ဆရာကြီး ဒေါက်တာမျိုးမြင့်၏ရုပ်တုဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်ပညာရေးတက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခဌာနမှူး(ငြိမ်း) ဆရာကြီးဦးသီဟ၊ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန ပါမောက္ခဌာနမှူး(ငြိမ်း) ဒေါ်ခင်လေးမြင့်နှင့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီအဖွဲ့ဝင် ဒေါက်တာ လွင်လွင်စိုးတို့က ဆရာကြီး ဒေါက်တာမျိုးမြင့်၏ ရုပ်တုဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖိုးမင်းသိန်းနှင့် သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်တို့က ဆရာကြီးဒေါက်တာမျိုးမြင့်၏ ရုပ်တုကို စက်ခလုတ် နှိပ်ဖွင့်လှစ်ကြသည်။ (ယာပုံ)

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ဆရာကြီး ဒေါက်တာမျိုးမြင့်၏ ရုပ်တုကို ထုလုပ်ရခြင်းသည် ဆရာကြီးကို အမြဲတမ်းအမှတ်ရပြီး စံနမူနာယူနိုင်ရန်၊ ဆရာကြီးကဲ့သို့ စည်းကမ်းရှိ၍ ထူးချွန်ထက်မြက်သည့် အနစ်နာခံနိုင်သော စိတ်ထားရှိသူများ ဖြစ်လာကြစေရန် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း၊ ဆရာကြီး၏ရုပ်တုကို ပင်လုံဆောင်တွင် ထားရှိခြင်းမှာ ဆရာကြီးသည် မြန်မာနိုင်ငံ အင်္ဂလိပ်စာသင်ကြားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက်ခဲ့သူဖြစ်ခြင်း၊ ပင်လုံဆောင်သည် အင်္ဂလိပ်စာ ကျောင်းသား ကျောင်းသူများ ပညာဆည်းပူးရာ နေရာတစ်ခုဖြစ်သကဲ့သို့ ဆရာ ဆရာမများ စီမံခန့်ခွဲသူ အရာရှိများကို လေ့ကျင့်သင်ကြားပေးနေသည့် Training Center တစ်ခု ဖြစ်ခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ဆရာကြီး ဒေါက်တာမျိုးမြင့်သည် မြန်မာနိုင်ငံ အင်္ဂလိပ်စာဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ပညာရေးဝန်ကြီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာနတို့တွင် စွမ်းစွမ်းတစ်ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး တိုင်းပြည်အတွက် အလွန်အားထားရသူဖြစ်ပါကြောင်း၊ ဆရာကြီးသည် ကျောင်းသား ကျောင်းသူများအတွက် စံပြကျောင်းသားတစ်ဦး၊ ဆရာ ဆရာမများအတွက် စံပြဆရာတစ်ဦး၊ ပါမောက္ခများအတွက် စံပြပါမောက္ခတစ်ဦး၊ ပါမောက္ခချုပ်များအတွက် စံပြပါမောက္ခချုပ် တစ်ဦးဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအတွက် တန်ဖိုးမဖြတ်နိုင်သော စံပြခေါင်းဆောင်တစ်ဦးဖြစ်ပါကြောင်း။

ယနေ့တွင် ဆရာကြီး၏ ရိုးသားကြိုးစားမှု တည်ကြည်ဖြောင့်မတ်မှုဂုဏ်ရည်များ၊ သွန်သင်ဆုံးမမှုများ၊ နမူနာကောင်းများ စွမ်းဆောင်ချက်များကို အသိအမှတ်ပြုပြီး ကျေးဇူးတရားများကို အောက်မေ့ကာ ဆရာကြီး၏ရုပ်တုကို ခမ်းခမ်းနားနားဖွင့်လှစ်



နိုင်ခဲ့သည့်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ဆရာကြီး၏ ရုပ်တုကို ထုလုပ်ထားရှိသည့်အတွက် ဆရာတစ်ဦးသာမက စာရေးဆရာတစ်ဦး၊ ကဗျာဆရာတစ်ဦး၊ အတွေးအခေါ်ပညာရှင်တစ်ဦးလည်း ဖြစ်သည့်အတွက် ဆရာကြီးသည် အမြဲထာဝရ စံပြတစ်ဦးအဖြစ် တည်ရှိနေမည်ဖြစ်ပါကြောင်း၊ ဆရာကြီး၏ရုပ်တု ထုလုပ်နိုင်ရန်နှင့် ပင်လုံဆောင်တွင်ထားရှိနိုင်ရန် အဘက်ဘက်က ပိုင်းဝန်းကူညီပေးခဲ့ကြသူများ၊ ရုပ်တုဖြစ်မြောက်ရေးကော်မတီဝင်များ၊ ရုပ်တုဖွင့်ပွဲကို ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြသူများ ငွေကြေးအင်အား၊ လူအင်အား ပါဝင်ပေးခဲ့ကြသည့် ဆရာကြီး၏ လုပ်ဖော်ကိုင်ဖက်များ၊ တပည့်သားသမီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ရုပ်တု ထုလုပ်ပေးခဲ့သော တမ္ပဝတီ ဦးအောင်ကျော်ထွန်းတို့အား ပညာရေးဝန်ကြီးဌာနကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ဆရာကြီး၏ အငွေ့အသက်များ၊ စိတ်ဓာတ်ခွန်အားများနှင့် ဆရာကြီးချမှတ်ခဲ့သည့် စည်းမျဉ်းစည်းကမ်းများ လမ်းစဉ်များအတိုင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ် အင်္ဂလိပ်စာပါမောက္ခဌာနမှူး(ငြိမ်း) ဆရာကြီးဦးသီဟနှင့် သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်တို့က ဆရာကြီး ဒေါက်တာမျိုးမြင့်အတွက် ဂုဏ်ပြုစကားပြောကြားကြသည်။

ထို့နောက် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီအဖွဲ့ဝင် ဒေါက်တာလွင်လွင်စိုးက ဆရာကြီး ဒေါက်တာမျိုးမြင့်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ဖတ်ကြားခဲ့ပြီး ဆရာကြီး ဒေါက်တာမျိုးမြင့်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ ရုပ်ပုံလွှာ၊ ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ယင်းနောက် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် အင်္ဂလိပ်စာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ဇော်ထွန်းက ဆရာကြီးဒေါက်တာမျိုးမြင့်အတွက် ဂုဏ်ပြုကဗျာရွတ်ဆိုခဲ့သည်။

ဆရာကြီး ဒေါက်တာမျိုးမြင့်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်နှင့် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

ဒုတိယဝန်ကြီး ဦးကျော်လင်း သီလဝါစက်မှုဇုန်လမ်းနှင့် ရန်ကုန်-ပုသိမ်လမ်း လမ်းပျက်စီးမှုအခြေအနေများနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် နယ်မြေခံလွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် JICA ချေးငွေအထောက်အပံ့ ဂျပန်ယန်း ၄၆၁၃ သန်းဖြင့် ဆောင်ရွက်မည့် သန်လျင်တံတား အမှတ်(၁) မှ သီလဝါစက်မှုဇုန်အထိ လေးလမ်းသွား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများနှင့် မိုးရာသီအတွင်း သန်လျင်တံတားအမှတ်(၁)

ချဉ်းကပ်လမ်းပျက်စီးမှု အခြေအနေများနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။ (အောက်ပုံ)

ယင်းနောက် ရန်ကုန်တောင်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် လေးလမ်းသွား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်မည့်အခြေအနေများနှင့် မိုးတွင်းကာလ လမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးညှိနှိုင်း



ခဲ့ကြပြီး နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်များက ပြည်သူတို့၏ လိုအပ်ချက်များကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

သန်လျင်တံတား အမှတ်(၁)မှ သီလဝါစက်မှုဇုန်အထိ ဇောက်လုပ်မည့် လေးလမ်းသွားစီမံကိန်းသည် လမ်းအရှည် ၈ ဒသမ ၇ ကီလိုမီတာရှိကာ ၂၀၁၈ ခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အပြီးတည်ဆောက်မည် ဖြစ်သည်။ အစည်းအဝေးညှိနှိုင်းဆုံးဖြတ်ချက်အရ မိုးတွင်းကာလအတွင်း လမ်းပေါက်နေရာများကို Water Bound များဖြင့်လည်းကောင်း၊ ကတ္တရာယိုများဖြင့်လည်းကောင်း ပြုပြင်ရန်နှင့် လမ်းပျက်စီးမှုများသော သန်လျင်တံတားအမှတ်(၁) ထိပ်မှ သန်လျင်မီးပွိုင့်လမ်းဆုံအထိ လမ်းအပိုင်းကို ကတ္တရာကွန်ကရစ်လမ်းခင်းခြင်းဖြင့် တစ်ပတ်အတွင်း အမြန်ဆုံးဆောင်ရွက်ရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-ပုသိမ်လမ်း မိုးရာသီလမ်းပျက်စီးမှုအခြေအနေများနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား Oriental Highway ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးရာ မိုင်တိုင်အမှတ် (၇/၀)တွင် ကတ္တရာလမ်းပေါက်များနှင့် လမ်းပျက်စီးမှုများကို Mobile Asphalt Concrete Plant များဖြင့် ပြင်ဆင်ထိန်းသိမ်းနေမှုများကိုလည်းကောင်း၊ မိုင်တိုင်အမှတ်(၁၄/၀)တွင် လမ်းပျက်စီးမှုအခြေအနေများကို လည်းကောင်း၊ မိုင်တိုင်အမှတ် (၂၄/၆) တွင် ကတ္တရာလမ်းပျက်စီးမှု ပြုပြင်နေမှုအခြေအနေများကို

လည်းကောင်း ကြည့်ရှုခဲ့သည်။

ထို့နောက် ဗိုလ်မြတ်ထွန်းတံတား ရှင်းလင်းဆောင်တွင် ရန်ကုန်-ပုသိမ်လမ်း မိုးရာသီတွင် လမ်းပျက်စီးမှုအခြေအနေများနှင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများနှင့် ပတ်သက်၍ အစည်းအဝေး ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက မိုးတွင်းကာလ လမ်းအခြေအနေများနှင့် ကုမ္ပဏီမှ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို လည်းကောင်း၊ BOT ကုမ္ပဏီ တာဝန်ရှိသူက မိုးတွင်းကာလ လမ်းပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းစီမံချက်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်က ပြည်သူလူထု၏ လိုလားချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြရာ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ရန်ကုန်-ပုသိမ်လမ်းသည် ADB ချေးငွေဖြင့် အဆင့်မြှင့်နှစ်လမ်းသွား တည်ဆောက်ရန် ချေးငွေခွင့်ပြုခဲ့ပြီးဖြစ်သော်လည်း လုပ်ငန်းမစတင်မီကာလအတွင်း လမ်းပျက်စီးမှု မရှိစေရေး စီစဉ်ဆောင်ရွက်ထားရှိရန်၊ မိုးတွင်းကာလအတွင်း ပြည်သူလူထုများ သွားလာရန်အဆင်ပြေစေရေးအတွက် လမ်းပျက်စီးမှုများကို အချိန်မီပြုပြင်ပေးရန်နှင့် လုပ်ငန်းစီမံချက်များအတိုင်း လမ်းပေါက်များကို Water Bound များဖြင့် လည်းကောင်း၊ Premix များဖြင့်လည်းကောင်း၊ Regulating Overlayဖြင့်လည်းကောင်း၊လိုအပ်သောနေရာများတွင် ရေနုတ်မြောင်းတူးရန်အတွက် လည်းကောင်း၊ လမ်းပခုံးများ ပြုပြင်ရန်အတွက် လည်းကောင်း၊ အထူးသဖြင့် လမ်းပျက်စီးမှုများသော လှိုင်သာယာမြို့အထွက်နှင့် ပုသိမ်မြို့အထွက် လမ်းပျက်စီးမှုအပိုင်းများကို လည်းကောင်း အချိန်မီပြုပြင်ပေးရန် လိုအပ်ကြောင်း ညှိနှိုင်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

နေပြည်တော် ဇမျှသီရိမြို့နယ်တွင် နာမူကူညီရေးအသင်း(နေပြည်တော်)၏ ရုံးခန်းဖွင့်လှစ်ထား

နေပြည်တော် ဇူလိုင် ၂၂

နေပြည်တော် ဇမျှသီရိမြို့နယ်အတွင်း၌ ဖွဲ့စည်းတည်ထောင် ဖွင့်လှစ်ထားသည့် ပေးဆပ်သူများ နာမူကူညီရေးအသင်း (နေပြည်တော်)သည် အများပြည်သူအတွက် အကူအညီတောင်းခံသည့်အခါ ကူညီမှုပေးနိုင်ရန် ၂၄ နာရီအချိန်ပြည့်

ရုံးခန်းဖွင့်လှစ်ကာ ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ နာမူကူညီရေးအသင်းသည် အရေးပေါ်လူနာများအတွက် အရေးပေါ်သွေးလိုအပ်လျှင် ဖြစ်စေ၊ မတော်တဆထိခိုက်မှုများကြောင့် ဆေးရုံသို့ အသင်းပိုင် မော်တော်ယာဉ်ဖြင့် အချိန်နှင့်တစ်ပြေးညီ

ကုသမှုပေးနိုင်ရန် အခမဲ့ပို့ဆောင် လျှူဒါန်းပေးခြင်း အပါအဝင် နေပြည်တော်နှင့် မြန်မာနိုင်ငံဒေသအသီးသီးမှ နေပြည်တော် ပြည်သူ့ဆေးရုံးကြီးသို့တက်ရောက် ကုသမှုခံယူနေသည့် လူနာများ ဆေးရုံဆင်းသည့်အခါ အခက်အခဲရှိလျှင် ဖြစ်စေ၊ ကွယ်လွန်သွားသူများကိုလည်း

ပြည်သူများလည်းပါဝင်ကာ အသင်းသား၊ အသင်းသူ ဦးရေ တစ်ထောင်ကျော်တို့ဖြင့် ဖွဲ့စည်းဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါ ပေးဆပ်သူများ နာမူကူညီရေးအသင်းသို့အကူအညီတောင်းခံလိုပါက ဦးအေးကို ဖုန်း-၀၉-၂၅၀၂၀၂၆၂၂၀ ဆက်သွယ် တောင်းခံနိုင်ကြောင်း သိရသည်။

ကိုပေါက်

ဝါဆိုလ ပဉ္စင်းတော်ခံပွဲ

မောင်လွမ်းရည်

ဝါဆိုလသည် မြန်မာ့ဆယ့်နှစ်လရာသီတွင် လေးလမြောက်ဖြစ်ပြီး ထူးခြားထင်ရှားသော လတစ်လဖြစ်သည်။ ကဆုန်၊ နယုန်တည်းဟူသော နွေနှောင်းကာလများကို ကျော်ဖြတ်ကာ မိုးရာသီသို့ ဝင်ရောက်လာစအခါကာလလည်းဖြစ်သည်။

ဝါဆိုလသည် မိုးသားမိုးရိပ်များပြည့်ဝလျက် ဟိုသည်လှည့်လည်ရွေလျားကာ ရွာသွန်းသော အချိန်ကာလရာသီတစ်ခုပင် ဖြစ်သည်။ မြန်မာလူမျိုးများအတွက် အခြားအကြောင်းအရာများစွာရှိသော လွန်စွာအရေးပါ အရာရောက်သည့် လကောင်းလမြတ်တစ်ခုလည်း ဖြစ်နေသည်။

လကောင်းလမြတ်

‘ဝါဆို’ ဟူသောအမည်သည် အနက်အဓိပ္ပာယ်အရ ဆန်းသစ်နေသည်။ ‘ဝါ’ ဟူသည် ရဟန်းသံဃာများအတွက် သတ်မှတ်ထားသော ဝါတွင်းသုံးလအခါ သမယကိုရည်ညွှန်းပြီး ‘ဆို’ မှာ ဝါဆိုလပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ သုံးလလုံးလုံး မိမိတို့သီတင်းသုံးရာ ကျောင်းဝိဟာရတွင် အဘယ်ကိုမျှ ညအိပ်ညနေ ခရီးမထွက်ဘဲ အမြဲတစေနေ့ပါမည်ဟု သံဃာများနှင့်အတူ ကတိကဝတ်ပြုရွတ်ဆိုရခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဝါဆိုလသည် ရဟန်းတော်များ တခြားအရပ်သို့ မသွားဘဲ မိမိတို့သီတင်းသုံးရာကျောင်းမှာပင် ဝါတွင်းသုံးလလုံးလုံး နေထိုင်ရန် အစပြုသောကာလဟုလည်း ဆိုနိုင်သည်။

ထို့ပြင် ဝါဆိုလ၏ ထူးမြတ်သော သမိုင်းနောက်ခံအဖြစ်များလည်း ရှိသေးသည်။ ဗုဒ္ဓဘာသာပင်အပေါင်းတို့၏ ရှိခိုးကော်ရော် ပူဇော်အထူးကို ခံယူတော်မူထိုက်သော ဂေါတမမြတ်ဗုဒ္ဓသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၀ ကျော် ဝါဆိုလပြည့်နေ့တွင် မယ်တော်မာယာ ဝမ်းကြုတ်တိုက်ထဲ၌ ပဋိသန္ဓေစွဲယူခဲ့သည်။ ဤဝါဆိုလပြည့်နေ့၌ပင် မြတ်သောတောထွက်ခြင်းကို ပြုခဲ့သည်။ တစ်ဖန် မြတ်ဗုဒ္ဓသည် ဤဝါဆိုလပြည့်နေ့၌ပင် ပဉ္စဝဂ္ဂီဝါးပါးနှင့် ကုဋေကုဋာမကသော နတ်ဩဇာပရိသတ်အား ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် ဤဝါဆိုလသည် ဗုဒ္ဓဘာသာဝင်တို့အဖို့ အကြောင်းသုံးပါးဖြင့် မြင့်မြတ်ထူးခြားလှသော အခါသမယလည်း ဖြစ်သည်။ ထူးခြားလှသည်နှင့်အညီ “ သန္ဓေတောထွက်၊ ဓမ္မစက်၊ နှုတ်မြွက်သံချို၊ လဝါဆို ” ဟူသောမော်ကွန်းစာဆိုအတိုင်း ဝါဆိုလကို အလေးအမြတ်ထားခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။

ဝါဆိုလသည် ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးမြတ်သော ဂုဏ်အပေါင်းနှင့် ပြည့်စုံနေသောလ ဖြစ်သည်။ မကောင်းမှုကိုရှောင်၊ ကောင်းမှုကိုဆောင်ကြသည်။ သံသရာကို အလေးထားသူများဖြစ်ကြသည့်အတိုင်း သံသရာခရီးအတွက် ဒါန၊ သီလ၊ ဘာဝနာဟူသော ကောင်းမှုကုသိုလ်ရိက္ခာများ ရှာဖွေသိမှီးကြသည်။ ကျောင်းကန်ဘုရား၊ ပုထိုးစေတီများသို့ သွားရောက်ကာ ကုသိုလ်များပြုကြသည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့တွင် ကျောင်းကန်ဘုရားစေတီများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလှသည်။

ဝါဆိုသင်္ကန်းများ ကပ်လှူ

ထိုမျှသာမက ဝါဆိုလတွင် မြင်တွေ့ရသောထူးခြားသိမ်မွေ့လှသည့် မြင်ကွင်းတစ်ခုလည်းရှိသေးသည်။ ကြီးသူ၊ မြင့်မြတ်သူတို့အား ရှိခိုးကော်ရော်ပူဇော်သော ပွဲများနှင့် ရဟန်းတော်များနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲများပင်ဖြစ်သည်။ ဝါဆိုလပြည့်နေ့တွင်ဖြစ်စေ၊ မရောက်ခင်ဝါဦးကာလမှာဖြစ်စေ၊ နောက်ပိုင်းမှာဖြစ်စေ၊ သက်ကြီးရွယ်အိုဘိုးဘွား၊ လူကြီးသူမများကို ပူဇော်ကန်တော့ကြသည်။ ကျေးဇူးရှင်မိဘဆရာ

များကို ပူဇော်ကန်တော့ကြသည်။ ထို့ပြင် ရဟန်းတော်များအား ဝါဆိုသင်္ကန်းများကပ်လှူကြသည်။ မြန်မာနိုင်ငံအနှံ့တွင် ဝါဆိုကန်တော့ပွဲများ၊ ဝါဆိုသင်္ကန်းကပ်ပွဲများကို ခြိမ့်ခြိမ့်သံမျှ ကျင်းပကြသည်။

ဝါဆိုလနှင့် စပ်လျဉ်းပြီး မြန်မာတို့၏ ရင်ထဲနှလုံးထဲတွင် စွဲကပ်ကိန်းအောင်းနေသော ထူးခြားချက်တစ်ခုမှာ မြတ်ဗုဒ္ဓသည် ဘုရားစင်စစ်ဖြစ်တော်မူပြီးနောက် ဤလပြည့်နေ့၌ ဓမ္မစကြာတရားဦးကို ဟောကြားတော်မူခဲ့ခြင်းပင်ဖြစ်သည်။ တစ်နည်းဆိုရသော် ထိုဓမ္မစကြာတရားတော်မှ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်ဖြစ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံတော်မူသော မဇ္ဈိမပဋိပဒါကျင့်စဉ်ကို မှတ်သားနာယူရခြင်းပင်

“ ‘ဝါဆို’ ဟူသောအမည်သည် အနက်အဓိပ္ပာယ်အရ ဆန်းသစ်နေသည်။ ‘ဝါ’ ဟူသည် ရဟန်းသံဃာများအတွက် သတ်မှတ်ထားသော ဝါတွင်းသုံးလအခါသမယကိုရည်ညွှန်းပြီး ‘ဆို’ မှာ ဝါဆိုလပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ သုံးလလုံးလုံး မိမိတို့သီတင်းသုံးရာ ကျောင်းဝိဟာရတွင် အဘယ်ကိုမျှ ညအိပ်ညနေ ခရီးမထွက်ဘဲ အမြဲတစေနေ့ပါမည်ဟု သံဃာများနှင့်အတူ ကတိကဝတ်ပြု ရွတ်ဆိုရခြင်းကို ဆိုလိုသည် ”

ဖြစ်သည်။

ကျေးဇူးများလှ

မြတ်ဗုဒ္ဓသည် ဆင်းရဲခြင်းအမှန်တရား၊ ဆင်းရဲခြင်းကို ဖြစ်စေသောအကြောင်းအရင်းအမှန်တရား၊ ဆင်းရဲခြင်းမှ လွတ်မြောက်ခြင်း အမှန်တရားနှင့် ဆင်းရဲခြင်းမှ လွတ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်သည့် အကျင့်လမ်းစဉ်အမှန်တရားဟူသည့် သစ္စာလေးပါး အမှန်တရားများကို ထုတ်ဖော်ဟောကြားတော်မူခဲ့သည်။ ထိုကျင့်စဉ်များအတိုင်း လိုက်နာကျင့်သုံးကြသဖြင့် ဆင်းရဲအပေါင်းမှ လွတ်မြောက်သွားကြသည့် ပုဂ္ဂိုလ်မြတ်များနှင့် လွတ်မြောက်ရန်ကြိုးစားနေကြသည့် ပုဂ္ဂိုလ်များအတွက် ဓမ္မစကြာတရားတော်သည် ကျေးဇူးများလှပါသည်။

ဝါဆိုလသည် ဘာသာရေး၊ လူမှုရေးတို့၌သာ ထူးခြားသည်မဟုတ်။ သဘာဝတောတောင်နေမြေအလှ၊ လူ့လောကအလှတို့ကြောင့် တစ်မူထူးခြားနေပြန်ပါသည်။ ဝါဆိုလသည် မြန်မာ့ပြက္ခဒိန်အရ စတုတ္ထမြောက်လ အခါဖြစ်သလို နွေရာသီကုန်ဆုံး၌ မိုးရာသီဝင်စကာလလည်း ဖြစ်သည်။ ဝါဆိုလ၏ လပြည့်ဝန်းနှင့်အတူ ပေါ်ထွက်လာသော နက္ခတ်မှာဩဇာသဋ္ဌိကြယ် ဖြစ်သည်။ ရာသီပန်းကား ပုန်းညက်ပန်းဖြစ်သည်။ ထိုလတွင် ‘ဝါဆိုဝါခေါင် ရေဖောင်းဖောင်’ ဟူသည့်အတိုင်း မြစ်ချောင်း၊ အင်းအိုင်၊ ရေကန်များနှင့် လယ်ကွင်းများသည် မိုးရေများဖြင့် ဖွေးနေတတ်သည်။

လယ်သမားဦးကြီးများသည် ဝါဆိုလတွင် ပျိုးကြဲ၊ ပျို့နတ်၊ ကောက်စိုက်ခြင်းတို့ကို စတင်ပြုလုပ်ကြသည်။ ပျိုးပင်ကောက်ပင်များ ရှင်သန်ကြီးထွားရန်အတွက် မြေဩဇာ

ကျွေးကြရသည်။ တမန်းနှိုး၍ ပေါင်းရှင်းရသည်။ ရေဝင်ရေထွက်မှန်အောင် သတိပြုရသည်။ ရေကြီးခြင်း၊ ရေမြုပ်ခြင်းမခံရအောင် ကန်သင်း၊ တာတမံများကို လုံအောင် ပိတ်ရသည်။ လယ်သမားဦးကြီးများသည် ဝါဆိုလတွင် မနားရဘဲ ရှစ်စပ်ကလည်အောင် အလုပ်လုပ်ရသည်။ ထို့ကြောင့် မြန်မာ့စီးပွားရေး အသက်သွေးကြောဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းတွင် ဝါဆိုလသည်အရေးပါသောလဟု ဆိုသည်။

မြန်မာ့စာဆိုကြီးများသည် ဝါဆိုလ၏ သဘာဝ၊ အလှ၊ အရေးပါမှုတို့နှင့်စပ်လျဉ်းပြီး ရှုထောင့်အဖုံဖုံမှ ကဗျာလင်္ကာများဖြင့် စာပန်းချီခြယ်ခဲ့ကြသည်။ ဆယ့်နှစ်လရာသီဖွဲ့လူးတားစာဆိုကြီး ဦးယာသည် သူ၏ဝါဆိုဖွဲ့လူးတားတွင် ဝါဆိုလသို့ ရောက်လာလျှင် ပုန်းညက်ပန်းတို့ ပွင့်ဖူးလာကြပြီး မိုးကောင်းကင်ပြင်တွင် လဝန်းကြီးသည် ပြုဗြာသဋ္ဌိကြယ်နှင့်စန်းယှဉ်ကာ ဗျိုင်းတာရာနှင့်အတူ ပေါ်ထွက်လာမြဲဖြစ်ကြောင်း၊ ထိုအချိန်တွင်ပင် နိုင်ငံအတွင်း၌ ပဉ္စင်းတော်ခံပွဲကို ခြိမ့်ခြိမ့်သဲသဲကျင်းပလေ့ရှိကြောင်း ဤသို့ရေးဖွဲ့ခဲ့ပါသည်။

“ပျဲမွှေးဝတ်ဆံ၊ ရိုးတံမြရွက်၊ ပုန်းညက်ရွှေလှော်၊ မွှေးပေါင်းဖော်၍၊ တောင်တော်မြင့်ဖျား၊ မြင့်မိုရ်ခါးက၊ ပတ္တမြားဝိမာန်၊ ပြုဗြာသဋ္ဌိနှင့်၊ ယုဂန္ဓိရ်ခါး၊ လှည့်လည်သွားသော်၊ နောက်ကားမခွာ၊ ဗျိုင်းတာရာနှင့်၊ ညီလာစုံကြ၊ ထွန်းတောက်ပလျက်၊ ဗုသျှနက္ခတ်၊ ဖလ်နေနတ်နှင့်၊ လှည့်ပတ်ညီလာ၊ သွားသောခါလျှင်၊ မမြင်ဖဝါး၊ အသုဉ်းငြား၍၊ ပန်းများလှိုင်ကြူ၊ မဉ္ဇူရွှေရွက်၊ ပုန်းညက်ကြိုင်သင်း၊ ပဉ္စင်းတော်ပွဲ၊ သဲသဲအုတ်အော်”

ထို့အတူ စာဆိုတော်လူဦးမင်းကလည်း ဝါဆိုလ၏အလှ၊ သဘာဝသရုပ်ကို

ရှုထောင့်တစ်မျိုးမှ ဖော်ထုတ်လှစ်ပြထားခဲ့သည်။

“ပျော်မောင်နှံငယ်၊ ခေါ်သဲချမ်းမြေ့ ၊ မြဲနန်းမွေ့လို့၊ ဓလေ့စီကျာ၊ ငှက်ညီလာလည်း၊ သီတာရင်ဘောင်၊ သရေဆောင်သည်၊ ငွေသောင်ရစ်မော၊ မြစ်သဘောဖြင့်၊ ကျလျှောပြန်တုံ၊ ပြည့်ကမ်းခုံက၊ ဆန်စုန်ဆင်တယ်၊ ဘဝင်မတဲ့ ဆွတ်ပေမို့”

ခိုင်မာလေးနက်

ဝါဆိုလသည် သဘာဝရာသီဘက်ကကြည့်လျှင် လှပတင့်တယ်နေသလောက် လူ့လောက မြန်မာ့ဘဝ၊ မြန်မာ့ယုံကြည်မှုဘက်ကကြည့်လျှင် ခိုင်မာလေးနက်လှပါသည်။ အဘယ်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓသည်လွန်လေပြီးသော နှစ်ပေါင်း ၂၅၅၀ ကျော်၊ မဟာသက္ကရာဇ် ၁၀၃ ခု ဝါဆိုလပြည့်နေ့ နေ့လည်းဝင်၊ လလည်းထွက်ချိန် သာယာကြည်နူးဖွယ်ကောင်းလှသော မိခင်ါဝန်တော၌ ဓမ္မစကြာတရားစည်ကြီးကို ရိုက်ဟည်းကြေညာ ဟောကြားတော်မူခဲ့သောကြောင့် ဖြစ်ပါသည်။

အချုပ်ဆိုရသော် ဝါဆိုလသည် ဆွတ်ပျံ့ဖွယ်သဘာဝဝန်းကျင်အလှနှင့် လူ့လောကအလှများကို လှစ်ဟဖော်ကျူးနေသည့်အပြင် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓအလောင်းအလျာသန္ဓေတည်သောနေ့၊ တောထွက်သောနေ့၊ ဓမ္မစကြာတရားတော်ကို ဟောတော်မူသောနေ့ဖြစ်သောကြောင့် လှပတင့်တယ်သော၊ လူ့လောကအကျိုးကိုဆောင်သော၊ မျက်မှောက်ဘဝတွင်သာမက နောင်သံသရာအကျိုးကိုပါ သယ်ပိုးညွှန်ပြနေသော၊ မြင့်မြတ်သာလွန်သောလအဖြစ် မှတ်တမ်းတင်ထိုက်လှပါသည်။ ။

နေပြည်တော်ရှိ ပေါင်းလောင်းဘက်စုံရေလှောင်တမံမှယခုနှစ် မိုးစပါးဧက ၉၀၀၀ ကို စိုက်ပျိုးရေပေးဝေမည်

နေပြည်တော် ဇူလိုင် ၂၂
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဧေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းဘက်စုံ ရေလှောင်တမံမှ ၂၀၁၈ -၂၀၁၉ ခုနှစ် မိုးစပါးအတွက် ပျဉ်းမနား၊ လယ်ဝေး

မြို့နယ်အတွင်းရှိ စိုက်ဧက ၉၀၀၀ ကို စိုက်ပျိုးရေပေးဝေသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ပျိုးထောင်ရေကို စတင်ပေးဝေနေပြီဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချ

မှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၅) မှ သိရသည်။

ပေါင်းလောင်းရေလှောင်တမံသည် ဘက်စုံရေလှောင်တမံဖြစ်သည်နှင့် အညီ ရေအားလျှပ်စစ် ထုတ်လုပ်လျက်ရှိ

လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ရေများကို ပေါင်းလောင်းရေလှုံဆည်မှတစ်ဆင့် ပေါင်းလောင်းဆည်ရေသောက်စနစ်ဖြင့် နွေစပါး၊ မိုးစပါးအတွက် စိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်း သိရသည်။

အဆိုပါတမံမှ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပျဉ်းမနား၊ လယ်ဝေး၊ ရေတာရှည်မြို့နယ်များအတွက် နွေစပါး ၉၅၀၈ ဧက ကို စိုက်ပျိုးရေ အောင်မြင်စွာပေးဝေနိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယခုနှစ်အတွက် မိုးစပါး စိုက်ပျိုးမည့် တောင်သူများအနေဖြင့် ပျိုးထောင်ရေ စတင်ပေးဝေချိန်တွင် စိုက်ပျိုးရေရယူနိုင်ရန်နှင့် အခက်အခဲများရှိပါက ဌာနမှ တာဝန်ခံများအမည်နှင့် ဖုန်းနံပါတ်များကို ဆက်သွယ်ကာ လိုအပ်သည့် အကူအညီများ တောင်းယူနိုင်ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ
မောင်ဌေး



လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပြိုလဲ

ဇွေန် ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်အတွင်း ဇူလိုင် ၂၁ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပြိုလဲခြင်းနှင့် အမိုးလန်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ကမ်းနား၊ နန်းတော်ကျွန်း၊ ကော့ကပ်ကလေး၊ လမ်းမတော်တောင်ကျေးရွာအုပ်စု လေးအုပ်စုအတွင်းရှိ ဝါးအိမ် သုံးလုံးပြိုလဲပျက်စီးခဲ့ပြီး၊ ဝါးအိမ် နှစ်လုံးနှင့် သစ်အိမ် ၁၀ လုံး စုစုပေါင်း ၁၂ လုံးမှာ အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် ကျွဲ၊ နွားတိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး အသိပညာပေး

မင်းပြား ဇူလိုင် ၂၂

ကျေးလက်နေတောင်သူများ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ခွင့် လျှောက်ထားတတ်စေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မင်းပြားမြို့နယ် မြင်းတင်မကျေးရွာ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးတင်လင်းထွဋ်က ကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျေးရွာအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ခွင့်လျှောက်ထားရာတွင် စနစ်တကျရှိစေရန် လယ်ယာမြေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အိုင်အိုင်ဒင်းဆားကြိတ်စက်များ၊ သစ်တောစိုက်ခင်းနှင့် ဝါးစိုက်ခင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇူလိုင် ၂၁ ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရန်ကင်းတောင်ရပ်

ကမ်းနားလမ်းရှိ နေမင်း အိုင်အိုင်ဒင်းဆားကြိတ်စက်နှင့် ကုလားစု အမှတ်(၉) ရပ်ကွက်ရှိ ရွှေပြည်တန် အိုင်အိုင်ဒင်းဆားကြိတ်စက် အား သွားရောက်လေ့လာရာ စက်ရုံတာဝန်ရှိသူများက ဆားကြမ်းများ အဆင့်ဆင့်ဆေးကြောသန့်စင်ခြင်း၊ အိုင်အိုင်ဒင်း

ဆားချောထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချ နိုင်မှု၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုနှင့် စက်ရုံရေရှည်လည်ပတ် နိုင်ရေး နည်းပညာပိုင်းဆိုင်ရာ ဖြန့်ဖြူးပေးနိုင်မှုတို့နှင့် စပ်လျဉ်း၍ သိလိုသည်များအား ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်-ငွေဆောင် ကားလမ်း မိုင်တိုင်အမှတ် (၁၇/၀)အနီး သလပ်ခွာကြီးပိုင်း၊ အကွက်အမှတ်(၂၇)အတွင်း စိုက်ပျိုးတည်ထောင်ထားသော ၁/၂၀၁၈ စီးပွားရေးပျဉ်းကတိုးစိုက်ခင်း ဧက ၃၅၀ အား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မြန်မာနိုင်ငံသစ်တောများ ပြန်လည် တည်ထောင်ရေးစီမံကိန်း အမြဲတမ်းစခန်းရုံးသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီ တိုင်းဒေသကြီးအနေဖြင့် ဒီရေတောစိုက်ခင်းများ နှစ်စဉ် လျာထားချက် ပြည့်မီရှင်သန်အောင်မြင်အောင် စိုက်ပျိုး တည်ထောင်ရန်၊ ယခုနှစ်မိုးရာသီအတွင်း ဝါးစိုက်ခင်းများအား မြို့နယ်အလိုက် စိုက်ပျိုးတည်ထောင်သွားရန်၊ တောဆင်ရိုင်း များ သတ်ဖြတ်ခံနေရမှုအပေါ် ဒေသခံပြည်သူလူထု အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မည့် အစီအမံများရေးဆွဲပြီး အလေးထား

အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်- ငွေဆောင်ကားလမ်း မိုင်တိုင်အမှတ် (၁၉/၀)အနီး ပုသိမ် သစ်ထုတ်ရေးဒေသ ငွေဆောင်ဆင်စခန်းသို့ရောက်ရှိ စစ်ဆေး သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာပေါင်း မြို့နယ် ဥယျာဉ်ကုန်းသစ်ဆိပ်သို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ သစ်ထုတ်လုပ်မည့်အစီအစဉ်ကို ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လာမည့်နှစ်များအတွင်း ထုတ်လုပ်နိုင်မည့် သစ်တန်ပမာဏ နှင့်စပ်လျဉ်း၍ သစ်မျိုးအလိုက် ပင်ထောင်တည်ရှိမှုကို သစ်တော ဦးစီးဌာနနှင့်အတူ ကွင်းဆင်းစစ်ဆေးရန်နှင့် ရရှိလာသည့် အချက်အလက်များအပေါ် မူတည်၍ ထုတ်လုပ်မည့်တန်ပမာဏ ကို သစ်တော/သစ်လုပ်ငန်း ညှိနှိုင်းတင်ပြရန်မှာကြားခဲ့ပြီး သစ်ဆိပ်အတွင်း လပ်ပုံထိုင် လေလံတင်ရောင်းချထားသည့် သစ်လုံးများကို ကြည့်ရှုစစ်ဆေးသည်။ (၁၆)

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်ဆိပ်ဧရိယာ အတွင်း စိုက်ပျိုးတည်ထောင်ထားသော ဝါးစိုက်ခင်း တစ်ဧက အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

ရမည်းသင်းခရိုင်အတွင်းရှိ မြေဧက ၂၇၀၀ ကျော်အား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပေးအပ်

မန္တလေး ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လယ်ယာမြေပိုင်ဆိုင်သော တောင်သူများ ကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ပေးအပ်နိုင်ရေး ဆောင်ရွက် လျက်ရှိရာ ဇူလိုင် ၂၁ ရက်က ရမည်းသင်း ခရိုင်အတွင်းရှိ တောင်သူ ၂၀၁၁ ဦး၏ လယ်မြေဧက ၂၇၅၁ ဧကအား လယ်ယာ မြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိကြသည့် တောင်သူများအနေ ဖြင့် နိုင်ငံတော်အစိုးရအဖွဲ့၏ စေတနာကို သိရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် အောင် လုပ်ကိုင်ကြပြီး မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးကာ အရည်အသွေး အဆင့်အတန်းမြင့်မားပြီး အထွက်နှုန်း တိုးတက်မြင့်မားအောင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး တို့သည် ရမည်းသင်းမြို့နယ်အတွင်းရှိ

ကျေးရွာအုပ်စု ၂၉ အုပ်စု ဦးပိုင် ပေါင်း ၂၂၇၄ ဦးပိုင်၊ တောင်သူ ၁၇၂၃ ဦး၊ ဧရိယာ ၂၁၅၉ ဧကအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များကို တောင်သူများထံသို့ ပေးအပ်ခဲ့သည်။ (အောက်ယာပုံ)

ထို့နောက် ဝန်ကြီးချုပ်က ပျော်ဘွယ် မြို့ အမေထိန်းခန်းမ၌ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ခြောက်အုပ်စု ဦးပိုင် ပေါင်း ၃၆၆ ဦးပိုင်၊ တောင်သူ ၂၈၈ ဦး၊ ဧရိယာ ၅၉၂ ဧကအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များကို ပေးအပ်ခဲ့သည်။

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)ရရှိသော တောင်သူများ အနေဖြင့် လယ်ယာမြေဥပဒေပုဒ်မ (၉) တွင် ပြဋ္ဌာန်းပါရှိသည့် (၁) လယ်ယာမြေ ကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေကို လုပ်ပိုင်ခွင့်၊ ယင်းသို့လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်များကို ခံစားပိုင်ခွင့်၊ (၂) လယ်ယာမြေများကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်ရှိခြင်း၊ (၃) လယ်ယာမြေ

လုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာ ပါက တည်ဆဲဥပဒေနှင့်အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်ခွင့်ရှိ ခြင်း၊ (၄) သတ်မှတ်ထားသောစည်းကမ်း ချက်များကို ဖျောက်ပျက်ခြင်း မရှိသရွေ့ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိခြင်း၊ (၅) လယ်ယာမြေတွင် စိုက်ပျိုးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်သမဝါယမအသင်း၏ ရင်းနှီး

မြှုပ်နှံမှုနှင့်လည်းကောင်း၊ အကျိုးတူ လုပ်ကိုင်ခွင့် ရရှိခြင်း၊ (၆) လယ်ယာ မြေတွင် နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားပါဝင်သော အဖွဲ့အစည်းနှင့် ပူးပေါင်း၍ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့်ရှိသော အကျိုးကျေးဇူးများကို ရရှိမည်ဖြစ် သည်။

ထွန်းထွန်းနိုင်



ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် သိန်းနီမြို့နယ် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာတွင် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်

သိန်းနီ ဇူလိုင် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန်းနီမြို့နယ် မြို့မကွင်းရှိ ဘက်စုံ အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာတွင် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့်



ကွင်းသရုပ်ပြပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက်က ကျင်းပရာ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ လားဟူ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဒုတိယဦးစီးမှူး၊ လားရှိုးခရိုင်နှင့် ကျောက်မဲခရိုင်တို့မှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအား မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာ ဆောင်ရွက်ရန် တောင်သူများအား ပြောကြားခဲ့သည်။

ထို့နောက် တောင်သူများအား ကွန်ပေါင်းဓာတ်မြေဩဇာအိတ် ၅၀၊ ယူရီးယား ဓာတ်မြေဩဇာအိတ် ၅၀ ထောက်ပံ့ပေးအပ်ပြီး နည်းပညာလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စိုက်ပျိုးပြီးစပါးစိုက်ခင်းအား ဝန်ထမ်းများနှင့် တောင်သူများ စုပေါင်း ဓာတ်မြေဩဇာ ကြံပက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မောင်ကျော်ကြီး

မောင်တော၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး

မောင်တော ဇူလိုင် ၂၂

ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တောမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို မောင်တောမြို့နယ် မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ဇူလိုင် ၂၂ ရက် နံနက်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ ဦးဖြူလှက အမှာစကား ပြောကြားပြီး မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူးဇော်ဝင်းက မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးဇော်မင်းထိုက်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ဆောင်ရန်၊ ရောင်းရန်တို့ကို ရှင်းလင်း ပြောကြားပြီး လူကုန်ကူးမှုနှင့် တားဆီးနှိမ်နင်းရေးအဖွဲ့ ဒုရဲအုပ် စံမင်းက လူကုန်ကူးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

တောင်ကုတ်၌ မှုခင်းအသိပညာပေးဟောပြော

တောင်ကုတ် ဇူလိုင် ၂၂

ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်ရှိ ရိုးမရင်ခွင်ပရဟိတ စာသင်ကျောင်း၌ ယမန်နေ့က မှုခင်းအသိပညာပေးဟောပြောပွဲကို ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ယာယီရဲမှူး၊ သိန်းတိုးဇော်နှင့်အဖွဲ့က ကျောင်းသား ကျောင်းသူ များအား မှုခင်းကျဆင်းရေးနှင့် ပတ်သက်၍လည်းကောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ လည်းကောင်း မှုခင်းအသိပညာပေးမှုများ ဟောပြော ခဲ့သည်။ အဆိုပါမှုခင်းပညာပေးဟောပြောပွဲသို့ ဆရာ ဆရာမ ကျောင်းသား ကျောင်းသူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ကျောက်ပန်းတောင်းမြို့နယ်၌ လျှပ်စစ်အန္တရာယ်

ကင်းဝေးစေရေး သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

ကျောက်ပန်းတောင်း ဇူလိုင် ၂၂

ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး အတွက် ဇူလိုင် ၂၁ ရက်က ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများသည် လျှပ်စစ် ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားအပြည့်အဝ ရယူသုံးစွဲနိုင်စေရန် နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရန် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေး စေရန်တို့အတွက် ဓာတ်အားလိုင်းသန့်ရှင်းရေးအဖြစ် လွတ်လပ်ရေးရပ်ကွက် ဗိသုကာ လမ်းနှင့် ကျောက်ပန်းတောင်း-ပုပ္ပားလမ်းပေါ်ရှိ ဆည်ပေါက်ကျေးရွာမှ သရဖူ သောက်ရေသန့် လမ်းဆုံအထိ ဓာတ်အားလိုင်းနှင့် လွတ်ကင်းမှုမရှိသော သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်း ဖယ်ရှားခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)

ပြင်ဆင်ဖတ်ရှုပါရန်

၂၂-၇-၂၀၁၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၇ တွင် ပါရှိသည့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းမိုင် ၄၀ ကို မြို့နယ်လမ်းဦးစီးနှင့် အထူးအဖွဲ့များ၊ B.O.T ကုမ္ပဏီများက တာဝန်ယူပြုပြင် (အစား) မိတ္ထီလာ- တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်း ၄၀၁ မိုင်ကို မြို့နယ်လမ်းဦးစီးနှင့် အထူး အဖွဲ့များ၊ B.O.T ကုမ္ပဏီများက တာဝန်ယူပြုပြင်ဟု ပြင်ဆင်ဖတ်ရှုပေးပါရန်။

စာတည်းအဖွဲ့

သာသနာ့နွယ်ဝင် သီလရှင်များအား သီပေါမှ အလှူရှင်များက ဆွမ်းဆန်စိမ်းလောင်းလှူ

သီပေါ ဇူလိုင် ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ မဟာသာသနာ့ဗိမာန်တော် မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့က ကြီးမှူး၍ မြို့နယ်အတွင်းရှိ သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဒသမအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇူလိုင် ၂၂ ရက်မွန်းလွဲ ၃ နာရီက အဆိုပါ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ် သံဃနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တကောသလအရှင်သူမြတ်ထံမှ အနုမောဒနာတရားနှင့် ငါးပါးသီလခံယူ ဆောက်တည်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး

ဦးကျော်ဇေယျက သာသနာရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် နဝကမ္မအလှူငွေလှူဒါန်းမည့်အစီအစဉ်များကို လည်းကောင်း တင်ပြလျှောက်ထားသည်။

ထို့နောက် သာသနာ့နွယ်ဝင်သီလရှင် ဆရာကြီး၊ ဆရာလေး ၄၆၈ ပါးတို့အား မြို့နယ်အတွင်းရှိ သဒ္ဓါကြည်လင်အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် နဝကမ္မအလှူငွေများကို တစ်ပါးချင်းလောင်းလှူကြကြောင်း သိရသည်။

စိုင်း(သီပေါ)



ရန်ကုန်- ပုသိမ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန် မြန်ဆန်စွာဆောင်ရွက်လျက်ရှိ

ရန်ကုန် ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၏ တံခါးပေါက်ဖြစ်သော ရန်ကုန်မြို့ လှိုင်သာယာရန်ကုန်-ပုသိမ်ကားလမ်းကို ရှစ်လမ်းသွားအဖြစ် အဆင့်မြှင့်တင်လျက်ရှိရာ ဘုရင့်နောင်တံတားအဆင်းမှ အဆင့်မြှင့်မှတ်တိုင်အထိ ၈၅၂၀၀ ခင်းကျင်းရာ၌ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ ဩဂုတ်လတတိယပတ်တွင် ကွန်ကရစ်လမ်းခင်းကျင်းမှုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာ ရန်ကုန်- ပုသိမ်ကားလမ်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်ပွားရာ လမ်းဆုံဦးပွင့်များ၊ အများပြည်သူဖြတ်သန်းမှုများသော နေရာများနှင့် ကားမှတ်တိုင်များကိုလည်း အဆင့်မြှင့်တင်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“လမ်းခင်းတဲ့အခါမှာ ယာဉ်ကြောပိတ်တတ်ပေမယ့် အကောင်းဆုံးနဲ့ ယာဉ်ကြောပိတ်ဆို့မှုမရှိအောင် ဂရုပြုပြီး ဆောင်ရွက်နေပါတယ်။ ရန်ကုန်အဝင်

လေးလမ်းသွားနဲ့ ပုသိမ်အသွားလေးလမ်းသွား စုစုပေါင်း ရှစ်လမ်းသွားကို ကွန်ကရစ်လမ်း ခင်းနေပါတယ်။ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။ ဩဂုတ်လတတိယပတ်ဆိုင်ရင် ရာနှုန်းပြည့်ပြီးစီးမှာပါ။ ဒီနေ့ကစပြီး ယာဉ်ကြောပိတ်ဆို့မှုလျော့ကျသွားပါပြီ။ စက်မှုဇုန်အဝင်နဲ့ အမြန်လမ်းဆုံ မီးပွိုင့်တွေမှာ အချက်ပြစနစ် ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှု ဒီနေ့ကစပြီးလျော့ကျသွားတာ တွေ့ရမှာပါ။ လမ်းတံတားအနေနဲ့ အများပြည်သူနဲ့ ယာဉ်တွေဖြတ်သန်းသွားလာမှုများတဲ့ ရန်ကုန်- ပုသိမ်ကားလမ်းကြီး သပ်ရပ်လှပပြီး သွားလာရေးအဆင်ပြေချောမွေ့အောင် အနီးကပ်ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့် တံတားဌာနမှ ဌာနစုမှူး ဦးဝဏ္ဏဝင်းက ပြောသည်။

မိုးရာသီရောက်ပါက လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်- ပုသိမ်၊ ရန်ကုန်-ညောင်တုန်းနှင့် ရွှေပြည်သာတံတားဆင်းရှိ အနော်ရထာလမ်းမကြီးတို့မှာ ကတ္တရာလမ်းများ ပေါက်ပြဲလေ့ရှိရာ အဆိုပါ တံတားအဆင်း သုံးနေရာမှစ၍

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အပိုင်းလိုက်တာဝန်ယူလုပ်ဆောင်ခင်းကျင်း လျက်ရှိ၍ ကွန်ကရစ်လမ်းများ ခင်းကျင်းမှုပြီးစီးပါက ဧရာဝတီတိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်ယာဉ်များနှင့် အများပြည်သူသွားလာရေး အချိန်ကြန့်ကြာမှုမရှိဘဲ

ယာဉ်ကြောပိတ်ဆို့မှု ကင်းဝေးစွာဖြင့် ခရီးသွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဘုရင့်နောင်အမှတ်(၂)တံတားအဆင်းနှင့် အောင်ဇေယျကြီးတံတားအဆင်းမှ ထန်းတပင်မြို့နယ် ဧရိယာအစပ်ထိ ရန်ကုန်- ပုသိမ်ကားလမ်းကြီးကို

သန်းထိုက်(လှိုင်သာယာ) ဓာတ်ပုံ -သန်းစိုး



ကမာရွတ် လှည်းတန်းစင်တာတွင် စာကြည့်တိုက်ဖွင့်လှစ်

ရန်ကုန် ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်း ခရိုင် ကမာရွတ်မြို့နယ် လှည်းတန်းစင်တာသုံးလွှာတွင် စာကြည့်တိုက်ဖွင့်ပွဲကို ဇူလိုင် ၁၉ ရက်က အဆိုပါစာကြည့်တိုက်၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက စာကြည့်တိုက်ဖွင့်ရခြင်းနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် စာကြည့်တိုက်ကို တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်ခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းနှင့် မြန်မာနိုင်ငံ ဥပဒေဘွဲ့ရသူများ အသင်းဥက္ကဋ္ဌ လှည်းတန်းစင်တာ အိမ်ရာကော်မတီဥက္ကဋ္ဌ ဦးဘတင့်ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက်စာအုပ်၊ စာပေ

များ လှူဒါန်းပံ့ပိုးကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

(အောက်ပုံ)

ဆက်လက်၍ ကျန်းမာရေးလိုက်စားသူများအသုံးပြုရန် မြို့နယ်အားကစားမှူးက အားကစားလေ့ကျင့်မှုဆိုင်ရာ ပစ္စည်းများကို လှည်းတန်းစင်တာတွင် အသုံးပြုရန် လှူဒါန်းပေးအပ်ခဲ့သည်။

အဆိုပါ စာကြည့်တိုက်ကို လှည်းတန်းစင်တာ၏ ပံ့ပိုးကူညီမှုဖြင့် ဈေးဝယ်လာသူများ၊ လှည်းတန်းစင်တာတွင် နေထိုင်သူမိသားစုဝင်များ၊ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်ကာ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အထွေထွေစာအုပ်စာပေများဖြင့် စုစည်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ခင်မောင်သော်(ကမာရွတ်)



မြို့နယ်များ၌ ပြည်သူ့စကားဝိုင်းကျင်းပ

ကျောက်တံခါး

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမှသည် နိုင်ငံတော်သစ်ဆီသို့ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇူလိုင် ၂၁ ရက်က ကျောက်တံခါးမြို့နယ် ခင်ကြီးကျေးရွာအုပ်စု အလယ်ခင်ကျေးရွာအလယ်ခင် စိုက်ပျိုးရေးစခန်းတွင် ကျင်းပသည်။ ယင်းစကားဝိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနစက်မှုလယ်ယာဦးစီးဌာန၊သမဝါယမဦးစီးဌာန၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ကျေးလက်လမ်းဦးစီးဌာနတို့က လက်ရှိဆောင်ရွက်လျက်ရှိသောဌာနလုပ်ငန်းများ၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျေးလက်နေပြည်သူများက သိလိုသည်များ မေးမြန်းရာ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

၀၁၇

ဘုတလင်

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “နိုင်ငံသားတာဝန်ကျေပွန်ဖို့ အခွန်ထမ်းဆောင်ကြပါစို့” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇူလိုင် ၂၀ ရက်က ဘုတလင်မြို့ အခြေခံပညာအထက်တန်းကျောင်း မဟာဝန္ဓုလခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ပြည်သူများ၊ လုပ်ငန်းရှင်များကမေးမြန်းရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

နေပြည်တော် မိသားစုပရဟိတအဖွဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်းလှူဒါန်းမည်

နေပြည်တော် ဇူလိုင် ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံမှ ဝန်ထမ်းများနှင့် ပရဟိတလုပ်ငန်း စိတ်ပါဝင်စားသူများ စုပေါင်း၍ ဇွဲစည်းထားသည့် နေပြည်တော် မိသားစုပရဟိတအဖွဲ့တစ်နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နေပြည်တော် ဇေယျသီရိမြို့နယ် နေပြည်တော်မြို့တော်ခန်းမကြီး၏ တောင်ဘက်တွင် တည်ရှိသော သာယာကုန်းကျောင်းတိုက်၌ ဩဂုတ် ၄ ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ကုသိုလ်ယူ ပါဝင်လှူဒါန်းလိုပါက ဦးနေထိုက် ဖုန်း ၀၉-၄၂၀ ၆၇၆ ၃၄၃၊ ၀၉-၇၆၄ ၉၆၇၆၉၅၊ ဦးဗိုလ်ဝေ ဖုန်း ၀၉-၄၂၀ ၇၀၈ ၈၃၃ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

မင်းမင်းလတ်(မန်းတက္ကသိုလ်)

ရေးမြီတွင် ART ဆေးဝါးဖြင့် ကုသမှုခံယူသူ ပိုများလာ

ရေး ဇူလိုင် ၂၂

မွန်ပြည်နယ် ရေးမြို့နယ်တွင် HIV ပိုးတွေ့ရှိသူမှာ ကျန်းမာရေးဦးစီးဌာနတွင် ART ဆေးဝါးများဖြင့် ကုသမှုခံယူသူ ယခင်ကထက် ပိုမိုများပြားလာကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

၂၀၁၇ ခုနှစ်မှာ ART ဆေးဝါးများဖြင့် ကုသမှုခံယူသူ ၄၉၁ ဦးရှိပြီး ယခု ၂၀၁၈ ခုနှစ်မှာ ART ဆေးဝါးများဖြင့် ကုသမှုခံယူသူ ၆၃၈ ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးမှူးအဆင့် ၁ ဦးမင်းတင်ဇော်ဦးက ထံမှ သိရသည်။

“ART ဆေးဝါးတွေကို အရင်က နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းမှာ သွားရောက်ထုတ်ယူသူတွေ ရှိနေပေမယ့် အခုနောက်ပိုင်း အဲဒီအဖွဲ့အစည်းတွေကနေကျန်းမာရေးဌာနကို လူနာတွေ လွှဲပို့လာခြင်းနဲ့ အစိုးရပြည်သူ့ကျန်းမာရေးဌာနက ARTဆေးဝါးတွေကို ပိုမိုထုတ်ဝေးလာလို့ ယခင်ကထက် ဆေးဝါးထုတ်သူများပြားလာတာ ဖြစ်ပါတယ်” ဟု ဆက်ပြီးပြောသည်။

HIV ပိုးရှိသူများသည် ဆရာဝန်များ၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ခြင်း၊ ART ဆေးကို ပုံမှန်သောက်သုံးပါက သာမန်လူများနည်းတူနေထိုင်လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်းနှင့် သက်တမ်းစေ့နေထိုင်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နေမျိုးထွဋ် (ရေး)



တိမ်ညိုတံတား ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်

စစ်တွေ ဇူလိုင် ၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ် အကြား ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၇)က သရီချောင်းကူးတိမ်ညိုတံတားကို တာဝန်ယူတည်ဆောက်လျက်ရှိရာ လာမည့်ဒီဇင်ဘာလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့(၇) က တည်ဆောက်နေတာပါ။ လုပ်ငန်းစတင်တာကတော့ ၂၀၁၇ ခုနှစ်မေ ၁၅ ရက်က ဖြစ်ပါတယ်။ ယခုနှစ်ကုန် ဒီဇင်ဘာလထဲမှာ ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်” ဟု စီမံကိန်းတာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦးက ပြောသည်။

အဆိုပါတံတားမှာ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့ကြားဆက်သွယ်သည့် နေရာတွင်ရှိပြီး တံတားအရှည် ပေ ၃၆၀၊ တံတားအကျယ် ပေ ၃၀၊ တစ်ဖက်လျှင်လူသွားလမ်း သုံးပေစီ

ပါရှိသည်။ တံတားအမျိုးအစားမှာ သံကူကွန်ကရစ်အမျိုးအစား ဖြစ်ပြီး ရေလမ်းကင်းလွတ်ခွင့်အကျယ် ၆၆ ပေရှိကာ ခွင့်ပြုတန်ချိန်မှာတန် ၆၀ ဖြစ်ကြောင်း သိရသည်။

ယင်းတံတားကို ပြည်ထောင်စုဘတ်ဂျက်ဖြင့်တည်ဆောက်ခြင်းဖြစ်ပြီး ပင်မတံတားနှင့် ချဉ်းကပ်လမ်းတည်ဆောက်မှုအတွက် နှစ်ရပ်ပေါင်းစုစုပေါင်းကုန်ကျငွေကျပ် ၂၂၈၀ သန်းဖြစ်ကြောင်း သိရသည်။

တံတားတည်ဆောက်မှုပြီးစီးသွားပါက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များမှ ပြည်သူများသွားလာရေး လွယ်ကူချောမွေ့လာမည်အပြင် ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိနေသည့် အတွက် ရန်ကုန်နှင့် စစ်တွေမြို့ကြီးများအကြား ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးတို့အတွက်လည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ မြင်မောင်မိုး



တနင်္သာရီ- ဘုတ်ပြင်း- ကော့သောင်းလမ်းပိုင်း ရေကြီးနေ၍ ယာဉ်သွားလာမှုများ ပြတ်တောက် ခရီးသွားပြည်သူများ ခရီးနှောင့်နှေးမှုမရှိစေရေး ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိ

တနင်္သာရီ ဇူလိုင် ၂၂
တနင်္သာရီမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ ဖြစ်ရေလွှမ်းမိုးခဲ့ပြီး တနင်္သာရီ-ဘုတ်ပြင်း- ကော့သောင်းလမ်းပိုင်း တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စုလယ်တောင်ယာကျေးရွာ မိုင်တိုင်အမှတ်(၈၃) ကီလိုမီတာ အနီးရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇူလိုင် ၂၂ ရက်အထိ အနက်လေးပေ၊ အရှည် ပေ ၂၀၀၀ ခန့်အထိ ရေနစ်မြုပ်လျက်ရှိကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။



ထိုသို့ ဖြစ်ရေလွှမ်းမိုးမှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရသော်လည်း မော်တော်ယာဉ်ပါခရီး

သွားပြည်သူများသွားလာရေး မနှောင့်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် နှေးစေရေးအတွက် ကမ်းရိုးတန်းဒေသ သောင်းထိုက်ရွှေ၏ ညွှန်ကြားမှုအရ

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ ဂျွန်ဆင်လှေနှစ်စင်း (ယာဉ်မောင်းပါ)၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဖိုင်ဘာလှေနှစ်စင်းနှင့်ဝန်ထမ်းများ၊ နယ်မြေခံတပ်မှ ဗိုလ်ကြီး တင်မျိုးထွန်း ဦးဆောင်သော စစ်သည်များနှင့် တနင်္သာရီ မြို့ရဲစခန်းမှ ရဲတပ်ကြပ်ကြီး စောဘမြင့် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ငါးဦး၊ လယ်တောင်ယာကျေးရွာမှဒေသခံများ ပူးပေါင်း၍ဒေသ လုပ်သစ်သားလှေများ၊ ဝါးဇောင်များဖြင့် ခရီးသွားပြည်သူများနှင့် မော်တော်ဆိုင်ကယ်များ၊ ကိုယ်ပိုင်ပစ္စည်းများကို ရေလွှတ်ရာသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

နန်းသာရီ ထိန်ဝင်း(ပြန်/ဆက်)

ဂျိုင်း(ကျုံးဒီး) ယာယီဗောတံတားတွင် မှန်လုံယာဉ်တစ်စီးပိတ်ဆို့မှုထပ်မံဖြစ် အချိန်မီရှင်းလင်းပြုပြင်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာလျက်ရှိ

ဘားအံ ဇူလိုင် ၂၂
ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော ဘားအံ-မြဝတီ ကားလမ်းပေါ်ရှိ ဂျိုင်း(ကျုံးဒီး) ကြိုးတံတားမှာ ၁၃ တန်အထိသာ ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ၁၃တန်အထက် ယာဉ်များကို ယာယီဗောတံတား ကသာဖြတ်သန်းသွားလာခွင့်ပြုထားရာ အဆိုပါ ဗောတံတားမှာ ဂျိုင်းမြစ်ရေ နေ့စဉ် တိုးလာသည့်အတွက် တံတားအတက် အဆင်းနေရာနှင့် ချဉ်းကပ်လမ်း ကွာဟသွားမှုကြောင့် ဘော်ဒီနိမ့်သည့်

မှန်လုံယာဉ်များ တံတားအဆင်း အတက်ကြမ်းပြင်နှင့် မလွတ်၍ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၂၁ ရက်က ငါးနာရီအကြာ ယာဉ်ဖြတ်သန်းမှု ခေတ္တပိတ်ထားပြီး ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သော်လည်း ဖြတ်သန်းခွင့် ပြုပြီး နောက်မှန်လုံယာဉ်တစ်စီးမှာ တံတားအတက် ကြမ်းပြင်မလွတ်၍ ရှေ့ဆက်သွားမရဘဲ ပိတ်ဆို့နေသဖြင့် ယာဉ်သွားလာမှု သုံးနာရီကျော်ကြာ ထပ်မံစောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

ညနေ ၅နာရီအထိ ယာယီဗောတံတား အတက်အဆင်းလုပ်တဲ့နေရာ ပြင်နေတော့ အတက်ရော၊ အဆင်းရော စောင့်ရတဲ့ယာဉ်တွေများတဲ့အတွက် ဗောတံတားကိုဖြတ်မယ့် ၁၃တန်အထက် ယာဉ်အန္တရာယ်မဖြစ်စေဖို့ စခန်းကရဲတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ တံတားလုံခြုံရေးအဖွဲ့တွေနဲ့ ပေါင်းပြီး ဆောင်ရွက်ခဲ့တဲ့အတွက် ယာဉ်အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပွားမှုမရှိပါဘူး” ဟု ဂျိုင်းနယ်မြေရဲစခန်းမှူး၊ ရဲအုပ်ဝင်းနိုင်က ပြောသည်။

အဆိုပါ ဗောတံတားကို ဇူလိုင် ၂၁

ရက်မွန်းလွဲ ၂နာရီမှ ညနေ၅နာရီအထိ ယာဉ်ဖြတ်သန်းသွားလာမှု ခေတ္တပိတ်ကာ တံတားအတက်အဆင်း နိမ့်သွားသည့်နေရာကို ကွန်ကရစ်ဘလောက်တုံးများ ခင်း၍ ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ယာဉ်များ ဖြတ်သန်းသွားလျက်ရှိရာ ည ၇နာရီ ၅၅ မိနစ်အချိန်မြဝတီတက်မည့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ဗောတံတား (ဂျိုင်းဘက်ခြမ်း)အတက်တွင် ယာဉ်အောက်ပိုင်းနှင့် တံတားကြမ်းပြင်မလွတ်၍ ရှေ့ဆက်မောင်းမရဖြစ်ကာ ပိတ်ဆို့နေ၍ယာဉ် အန္တရာယ်မဖြစ်စေရေး ဂျိုင်းနယ်မြေ ရဲစခန်းမှူး၊ ရဲအုပ်ဝင်းနိုင်၊ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ် မျိုးမြင့်ဆွေတို့ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် ပိုင်းဝန်းရှင်းလင်းဆောင်ရွက်ခဲ့ပြီး ယာဉ်အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပွားမှုမရှိကြောင်း သိရသည်။

ယာယီဗောတံတား အတက်တွင် ပိတ်ဆို့နေသည့် မှန်လုံယာဉ်ကို ည ၁၁ နာရီခွဲအချိန်တွင် ရှင်းလင်းနိုင်ခဲ့ပြီး အတက်အဆင်းလုပ်သည့် ချဉ်းကပ်လမ်းအား မှန်လုံယာဉ်များ ပိတ်ဆို့မှုထပ်မံမဖြစ်စေရန် ကွန်ကရစ်ဘလောက်တုံးများကို ဖယ်ရှား၍ ခံနိုင်ရည်ပိုရှိသော (၆x၉) လက်မအရွယ် ကျောက်သားများ၊ သဲအိတ်များခင်း၍ လမ်းခင်းဆောင်ရွက်ခဲ့သဖြင့် ဇူလိုင် ၂၂ ရက် နံနက် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ယာဉ်အားလုံး တံတားမှ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)

သုံးခွမြို့နယ် ကျေးရွာနှစ်ရွာတွင် လေပြင်းတိုက်ခတ်

သုံးခွ ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ်၌ လက်နန်းခလဲကျေးရွာအုပ်စု နန်းခလဲကျေးရွာတွင် ဇူလိုင် ၂၁ ရက် ည ၈ နာရီ ၁၅ မိနစ်က လေပြင်းတိုက်ခတ်ခဲ့ရာအုတ်ညှပ်သွပ်မိုးနှစ်ထပ်အိမ်တစ်လုံး၊ ပျဉ်ထောင်သွပ်မိုးအိမ်သုံးလုံး၊ ထရံကာသွပ်မိုးအိမ် တစ်လုံး၊ အမိုးတစ်ခြမ်းလန်ပျက်စီးခဲ့ပြီး ပျဉ်ထောင်သွပ်မိုးအိမ်တစ်လုံးမှာ အမိုးအားလုံးပျက်စီးခဲ့သည်။

ထရံကာ ခန့်မိုးတဲအိမ်တစ်လုံးမှာ ပြိုကျပျက်စီးခဲ့ပြီး ကျေးရွာအတွင်း စိုက်ထူထားသော ကွန်ကရစ်ဓာတ်တိုင်နှစ်တိုင်နှင့် သံဓာတ်တိုင်တစ်တိုင် ကျိုးကျပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ည ၈ နာရီ ၃၀ မိနစ်တွင် စပါယ်ချောင်ကျေးရွာအုပ်စု ညောင်လေးပင်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့်သွပ်မိုးပျဉ်ကာအိမ်နှစ်လုံး၊ ခန့်မိုးထရံကာအိမ်တစ်လုံးပြိုကျပျက်စီးခဲ့ပြီး သွပ်မိုးပျဉ်ကာတစ်လုံး အမိုးလန်ပျက်စီးခဲ့ပြီး နွားတင်းကုပ်တစ်လုံးမှာ အမိုးတစ်ခြမ်းလန်ပျက်စီးခဲ့ကာ သက်ဆိုင်ရာမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကျော်(သုံးခွ)

ကျောက်တော်မြို့နယ် ကာဒီကျေးရွာတွင် လေပြင်းတိုက်ခတ်

ကျောက်တော် ဇူလိုင် ၂၂
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော်မြို့နယ် ရန်ကုန်-စစ်တွေကားလမ်း နံဘေးရှိသလင်ကျေးရွာ(ခ)ကာဒီကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီက ရုတ်တရက် လေပြင်းတိုက်ခတ်၍ နေအိမ်တစ်လုံးပျက်စီးကာနေအိမ်နှစ်လုံးနှင့် ဆန်စက်နှစ်လုံးမှာ အမိုးများပျက်စီးခဲ့သည်။

အလားတူ အပေါက်ကျေးရွာတွင်လည်း နေအိမ်တစ်လုံးအမိုးလန်ခဲ့ပြီး နွားတစ်ကောင် သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)



ဇီဝမျိုးစုံ ကြွယ်စေဖို့ သဘာဝတောတွေ ထိန်းသိမ်းစို့။



ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်

မြဝတီ

ကရင်ပြည်နယ် မြဝတီမြို့နှင့် ၁၄ မိုင်အကွာရှိ မဲပလဲ့ချောင်းမှာ ဇူလိုင် ၂၁ ရက် ည ၇နာရီက တောင်ကျရေများ တစ်ဟုန်ထိုး စီးဆင်းမှုကြောင့်မြဝတီနှင့်ရွှေကုက္ကိုလ်သို့ ဆက်သွယ်ထားသော အရှည်ပေ ၂၀၀ ခန့်ရှိ မဲပလဲ့ချောင်းတံတားမှာ ရေများလျှံတက်ခဲ့ရာ အနီးရှိ အိမ်ခြေ ၃၀၀ ခန့်ရေနှစ်မြုပ်ခဲ့ကြောင်း သိရသည်။

“မဲပလဲ့ချောင်းတံတားက မြဝတီနဲ့ ရွှေကုက္ကိုလ်မြို့သစ်ကို ဆက်သွယ်ပေးထားတာဖြစ်ပြီး ဇူလိုင် ၂၁ ရက်က မိုးအဆက်မပြတ်ရွာသွန်းခဲ့လို့ ကော့ကော်တံတား၊ ထီးဝါပလောတံတားနဲ့ မဲပလဲ့တံတားတို့ ရေမြုပ်ခဲ့သလို အိမ်ခြေ ၃၀၀ နီးပါး ရေနှစ်မြုပ်ခဲ့တယ်။ မြဝတီက တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အားချင်းရောက်လာကြပြီး စက်လှေတွေနဲ့ ရေထဲမှာ ပိတ်မိပြီး မထွက်နိုင်တဲ့ လူပေါင်း ၆၀ ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အခု ရေဘေးသင့်ပြည်သူတွေ ၃၀၀ ကျော်ကို မဲပလဲ့အလယ်တန်း ကျောင်းမှာ နေရာချထားပေးပါတယ်” ဟု မဲပလဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ မဲပလဲ့ချောင်းရေကြီးရေလျှံမှုကြောင့် မြဝတီနှင့် ရွှေကုက္ကိုလ်မြို့သစ်တို့ ဆက်သွယ်သွားလာရေးပြတ်တောက်လျက်ရှိနေပြီး ကော့ကော်ကျေးရွာ၊ ထီးဝါပလောကျေးရွာ၊ စပလိုက်ကျေးရွာ၊ ထီးချားရားကျေးရွာနှင့် အခြားကျေးရွာပေါင်း ခြောက်ရွာခန့်မှာ ကားလမ်းများ ရေကျော်နေသဖြင့် စက်လှေများဖြင့် သွားလာနေကြရသော်လည်း စက်လှေလုံလောက်မှု မရှိသောကြောင့် ရွှေကုက္ကိုလ်သွားမည့်ခရီးသွားပြည်သူ ၁၀၀ ခန့်မှာ မဲပလဲ့ကျေးရွာတွင် ခေတ္တခိုလှုံလျက်ရှိကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအား မြဝတီခရိုင် အုပ်ချုပ်ရေးမှူး

ဦးထူးလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင် အောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်နိုင်ထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ စစ်သည်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေဘေးသင့် ပြည်သူများအား ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ကူညီပြောင်းရွှေ့ပေးခဲ့ကြကြောင်း သိရသည်။

ထိခံလင်းအောင်(ပြန်/ဆက်)

ဘားအံ

ကရင်ပြည်နယ် ဘားအံမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေတိုးလာသဖြင့် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ကာ ဇူလိုင် ၂၂ ရက်က ဘားအံမြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်အချို့တွင် ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဘားအံမြို့တွင် ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲတိုင်းထွာချက်အရ သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်ကျော်လွန်ကာ မြစ်ရေအမှတ် ၇၉၂ စင်တီမီတာသို့ ရောက်ရှိနေသည့်အတွက် ဘားအံမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော အမှတ် (၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်များရှိ အနိမ့်ပိုင်းနေရာများတွင် မြစ်ရေနှင့် မိုးရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် အရေးပေါ်လိုအပ်လာပါက မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် စီစဉ်ထားကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)



မြဝတီမြို့၌ မဲပလဲ့ချောင်း ရေလျှံမှုကြောင့် ချောင်းအနီးကျေးရွာများ ရေဝင်ရောက်နေမှုကို တွေ့ရစဉ်။
ဓာတ်ပုံ-ပြည်နယ်(ပြန်/ဆက်)

▣ ကျောစုံမှ

ဖြစ်သည်။ ပထမအဆင့်ခြေစစ်ပွဲကို နိုဝင်ဘာ ၄ ရက်မှ ၁၃ ရက်၊ ဒုတိယအဆင့်ခြေစစ်ပွဲကို ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်မှ ၉ ရက်၊ တတိယအဆင့်ခြေစစ်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီ၊ နောက်ဆုံးအဆင့်ခြေစစ်ပွဲကို ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ၂၀၁၈ အာဆီယံ အမျိုးသမီးပြိုင်ပွဲတွင် လေ့ကျင့်မှု ရပ်နားထားပြီး ဇူလိုင် ၁၇ ရက်တွင် ပြန်လည်ကျင်းပလျက်ရှိသည့် အမျိုးသမီးလိဂ်ပြိုင်ပွဲ၌ ခြေစွမ်းပြနေသည့်ကစားသမားများဖြင့် ပြန်လည်ဖွဲ့စည်းမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဩဂုတ်လနောက်ဆုံးပတ်တွင် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သည်။

ဓာတ်ပုံ-စိုးညွန့်သတင်း-ညီမြတ်သော်တာ

○ ကျောစုံမှ

အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက ဆုများချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်စားပွဲတင်တင်းနှစ်ပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက ပထမ၊ စင်ကာပူအသင်းက ဒုတိယ၊ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့က ပူးတွဲတတိယဆုများ ရရှိခဲ့သည်။

ယနေ့အထိ ပြေးခုန်ပစ်အားကစားနည်းမှ ရွှေ (၁ ခု)၊ ငွေ (၁ ခု)၊ ကြေးတစ်ခုနှင့် စားပွဲတင် တင်းနှစ်အားကစားနည်းတွင် ကြေးတစ်ခုထပ်မံရရှိပြီး စုစုပေါင်းရွှေ (၁ ခု)၊ ငွေ (၁ ခု)၊ ကြေးနှစ်ခုတို့ အသီးသီးရရှိထားပြီး ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုး(မြန်မာ့အလင်း)

🏆 ကျောစုံမှ

နိုင်ငံခြားသားကစားသမား သုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့သည်။ ရန်ကုန်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့် ကစားခဲ့သော်လည်း မောင်မောင်လွင် မပါသောကြောင့် တောင်ပံတိုက်စစ်အားပျော့နေပြီး ဟံသာဝတီအသင်း၏ ခပ်မာမာတုံ့ပြန်မှုကို ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရသည်။ ရန်ကုန်အသင်းသည် ဂိုးစရန်နိုင်သည့် အခွင့်အရေးများရသော်လည်း အသုံးချနိုင်ခြင်းမရှိခဲ့ပေ။ ဟံသာဝတီအသင်းသည် ဂျိုးဇက်နှင့်မတ်ခီအတို့ဖြင့် တိုက်စစ်ဆင်ခဲ့ပြီး ၄၃ မိနစ်တွင် မတ်ခီက ရန်ကုန်နောက်ခံလူများကြားမှ ဂိုးစတင်သွင်းယူခဲ့ပြီး ပထမပိုင်းအပြီးတွင် တစ်ဂိုးအသာဖြင့် အနိုင်ရနေသည်။ ပွဲပြန်လည်ကစားပါက လက်ကျန် ၄၅ မိနစ်သာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဟံသာဝတီ တစ်ဂိုး-ဂိုးမရှိ ရန်ကုန်ရလဒ် အတိုင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရန်ကုန်နှင့် ဟံသာဝတီအသင်းပွဲကို ပွဲမပြီးခင် ရွှေ့ဆိုင်းခဲ့ရသောကြောင့် ရန်ကုန်အသင်းသည် ထိပ်ဆုံးနေရာတွင် ၄၅ မှတ်ဖြင့် ဆက်လက်ရပ်တည်နေသော်လည်း ဒုတိယနေရာမှ ရှမ်းယူနိုက်တက်အသင်းထက် တစ်ပွဲလျော့ တစ်မှတ်သာ အသာရထားသည်။

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-စိုးညွန့်



လှိုင်းဘွဲ့-ရှမ်းရွာသစ်လမ်းပေါ်ရှိတံတားတစ်စင်း တောင်ကျရေတိုက်စားမှုကြောင့် တံတားချဉ်းကပ်လမ်းပျက်စီးမှုကို တွေ့ရစဉ်။
ဓာတ်ပုံ-ရှမ်းရွာသစ်(ပြန်/ဆက်)

ကမမောင်း

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့၌ ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် မြို့တွင်းဆက်သွယ်သွားလာရသော လမ်းအချို့နှင့်မြေနိမ့်ပိုင်းလူနေရပ်ကွက်များသို့ ရေကျော်ဝင်ရောက်မှုရှိခဲ့သည်။ ယနေ့တိုင်းတာရရှိသော မိုးရေချိန် ၅ အသမ ၄၀ လက်မအတိုင်း ဆက်လက်ပြီး မိုးရွာသွန်းခဲ့ပါက ခြေတံနိမ့်သောအိမ်ထောင်စုများမှာ ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းကြရမည်ဖြစ်သည့်အတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များက အလှည့်ကျတာဝန်များခွဲဝေ၍ ရေကင်းများချထားပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

ကော့ကရိတ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ဇူလိုင် ၂၁ ရက်မှစ၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင် ၂၂ရက် နံနက် ၁၁ နာရီခန့်က လှိုင်ဝကျေးရွာရှိ လမ်းပေါ်နှင့်နေအိမ်များတွင် အရှည်ပေ ၁၅၀ ခန့်၊ အနက်သုံးပေခန့်၊ အိမ်ခြေ ၁၅ လုံးနှင့် လှိုင်ဝချောင်းနှင့်ကပ်လျက် လှိုင်ဝကျေးရွာ၊ လှိုင်ဝတောင်တန်းသွားလမ်းတွင် အရှည်ပေ ၁၈၀ ခန့်၊ အနက်သုံးပေခန့်နှင့် အိမ်ခြေ

ငါးလုံးခန့် ရေဝင်ရောက်လျက်ရှိရာ လေ့များဖြင့် သွားလာနေရသည်။

ဆက်လက်၍ ဇူလိုင် ၂၂ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က ကော့ကရိတ်မြို့ အမှတ် (၆) ရပ်ကွက် စကားဝါလမ်းတွင် မြို့မှ ချောင်းနှင့်ကပ်လျက်ရှိသောလူနေအိမ် ၁၆ လုံးခန့်၏ အောက်ဘက်တွင် ရေအနက်သုံးပေနီးပါးခန့် ဝင်ရောက်လျက်ရှိပြီးလူနှင့် တိရစ္ဆာန်များ ပြောင်းရွှေ့မှုမရှိကြောင်း သိရသည်။

စိုးထက်အောင်(ကော့ကရိတ်)

ရှမ်းရွာသစ်

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများ ဝင်ရောက်လာသဖြင့် ဇူလိုင် ၂၂ ရက်တွင် မဲသမူကျေးရွာအုပ်စု မဲသမူကျေးရွာ လှိုင်းဘွဲ့-ရှမ်းရွာသစ်ကားလမ်းပေါ်ရှိ ပေ (၆၀x၃၀)တံတားအား ရေတိုက်စားမှုကြောင့် ချဉ်းကပ်လမ်းအကျယ်ပေ ၃၀ ခန့်မှာ မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေပြိုကျရာနေရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း အောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ စီမံဆောင်ရွက်သွားမည် ဖြစ်သည်။ ရေတိုက်စားမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့သဖြင့် ကား၊ ဆိုင်ကယ်များသွားလာရေး ယာယီပြတ်တောက်မှုများရှိခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ် (ပြန်/ဆက်)

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်

ရေစကြို ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ခြောက်လဘတ်လျက်ဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ဇူလိုင် ၂၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ငွေက အမှာစကားပြောကြားပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများ မြေခိုကျောက်စရစ်ခင်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် ရွာသစ်ကျေးရွာ၊ နှောပင်ကျေးရွာ၊ ဆည်ရွာ ကျေးရွာသုံးရွာမှ တာဝန်ရှိသူများထံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမင်းဟန်၊ မြို့နယ်



အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်တင်တင်စိုးတို့က ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ကြသည်။

အဆိုပါ ၂၀၁၈ ခုနှစ် ခြောက်လဘတ်လျက်ဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေမှာ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ ဖြစ်ကြောင်း သိရသည်။

ဓထုဏ်းဇော်(ရေစကြို)

နတ်မောက်မြို့နယ်၌ ဆီဘောက်ဆာယာဉ်တစ်စီး ရေနောက်မျောပါ

နတ်မောက် ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ရွာသစ်ရေကျော်၌ ဇူလိုင် ၂၁ ရက် မွန်းလွဲ ၃ နာရီကျော်က ရေစီးကြမ်း နေ့စဉ်ဖြတ်သန်းသည့် လောင်စာဆီတင်ယာဉ်တစ်စီးရေနောက်မျောပါသွားခဲ့ကြောင်း နတ်မောက် မြို့မှရစခန်းက သိရသည်။

ဂါလန် ၂၆၀၀ ဆုံ ဖူဆိုအမျိုးအစား အဆိုပါ ဆီဘောက်ဆာယာဉ်သည် မိတ္ထီလာမြို့မှ အထက်မင်းလှမြို့သို့

အသွား ရွာမွန်ကျေးရွာအုပ်စု ရွာသစ်ရေကျော်အရောက် အနက် ၄ ပေ၊ အကျယ်ပေ ၄၀ ခန့်ရှိ ရေကျော်အတွင်း ဖြတ်ကူးမောင်းနှင်စဉ်ရေလယ်တွင် ရပ်တန့်သွားပြီး ကားလမ်းနှင့် ပေ ၁၀၀ ခန့် အကွာအဝေးအထိ မျောပါသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ယာဉ်မျောပါမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်ကိုမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းကို နတ်မောက်မြို့မှရစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

ဇော်ဇော် (မြို့သစ်)

ကာဗွန်ဒိုင်အောက်ဆိုဒ် (CO₂) ရုပ်ရှင်ဇာတ်ကား ဇူလိုင် ၂၇ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

ရန်ကုန် ဇူလိုင် ၂၂

ကိုစိုးသန်း(ထားဝယ်) က စီစဉ်ပြီး ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်သည့် “ကာဗွန်ဒိုင်အောက်ဆိုဒ် (CO₂)” ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဇူလိုင် ၂၇ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများ၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။



ဒါရိုက်တာ ဝိုင်း



သရုပ်ဆောင် အလင်းရောင်



သရုပ်ဆောင် ဇွေးဇွေး



သရုပ်ဆောင် ကျော်ထက်အောင်



သရုပ်ဆောင် ရတနာဦးလ်

အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ဝိုင်း က ရိုက်ကူးထားခြင်းဖြစ်ပြီး လူငယ်တစ်ယောက်အနေဖြင့် အမှား၊ အမှန်မခွဲခြားဘဲ မိမိစိတ်၏စေစားရာအတိုင်း အလိုလိုက် အကြိုက်ဆောင်မိရာမှ လမ်းမှားရောက်ရှိသွားပုံတို့ကို အခြေခံကာ လုပ်ငန်းခွင်အဆင်မပြေမှုနှင့် မိမိကြိုက်နှစ်သက်နေသည့် ချစ်သူကိုရရှိပိုင်ဆိုင်နိုင်ရန်အတွက် အောက်လမ်းပညာဖြင့်ပြုလုပ်ထားသော အစီအရင်များကို အသုံးပြုကာ စိတ်ထင်ရာစိုင်းခဲ့ပုံ၊ စိတ်၏စေစားရာကို အလိုလိုက်သည့်အတွက် အောက်တန်းကျသည့် လုပ်ရပ်များကို အမှား၊ အမှန်မခွဲခြားနိုင်ဘဲ ပြုလုပ်ခဲ့သည့်အပြင် ကိုယ်ကိုယ်တိုင် ဒုစရိုက်မှုများကို ကျူးလွန်မိသည့် အထိရောက်ရှိသွားပုံတို့ကို သင်ခန်းစာရယူနိုင်ရန် ရည်ရွယ်ရိုက်ကူးထားခြင်း ဖြစ်သည်။

ယင်း ရုပ်ရှင်ဇာတ်ကားတွင် အလင်းရောင်၊ ကျော်ထက်အောင်၊ ဇွေးဇွေး၊ ရတနာဦးလ်နှင့် အခြားသော အနုပညာရှင်များစွာဖြင့် ပုံဖော်ထားကာ အချစ်၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ၊ ထိတ်လန့်ချောက်ချားဖွယ်ရာ စသည်ဖြင့် ရသမျိုးစုံ ပါဝင်အောင် ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ကြောင်း သိရသည်။

တက်ညီလက်ညီကြိုးစားထား
ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ဝိုင်း က “ ဒီဇာတ်ကားရိုက်ဖြစ်ရတဲ့အကြောင်းကတော့ အောက်လမ်းပညာရပ်ဟာ မကောင်းတဲ့ ပညာရပ်တစ်ခုဖြစ်တယ်ဆိုတာကို ပြသချင်တာကြောင့် ရိုက်ကူးဖြစ်တာပါ။ အဓိက ကတော့ ဒီဇာတ်ကားမှာ အချစ်လည်းပါမယ်၊ သရဲလည်းပါမယ်။ ထိတ်လန့်ဖွယ်လည်းပါတဲ့ ရသစုံဇာတ်ကားပါ။ ဒီဇာတ်ကားကနေ အဓိကပြောချင်တာကတော့ လူတစ်ယောက်ရဲ့ ထားတဲ့စိတ်ပါပဲ။ လူတစ်ယောက်ရဲ့ထားတဲ့စိတ်ဟာ ကောင်းတဲ့စိတ်လေးထားရင် ကောင်းတဲ့အလုပ်ကို ကြံစည်မယ်။ ကောင်းတဲ့အလုပ်ကို လုပ်မယ်။ မကောင်းတဲ့စိတ်ကိုထားမယ်ဆိုရင် မကောင်းတဲ့အကြံစည်ကို ကြံမယ်။ မကောင်းမှုကို ပြုမူမယ်။ မကောင်းတဲ့အလုပ်ကို လုပ်မယ်။ ရှင်းရှင်းလေးပါပဲ။ အဓိက ကတော့ သူ့စွဲစိတ်ပါပဲ။ ရိုက်ကူးတဲ့အခါမှာလည်း သရဲကားတွေရိုက်သလိုမျိုး အဲဒီအိမ်ကြီးတစ်ခုလုံးကလည်း

ကိုယ်လိုချင်တဲ့အိမ်ကြီးမျိုး ဖြစ်ရမယ်။ အဲဒီအရှေ့က အပင်ကြီးတစ်ပင်လုံးကို ရွှေရတာတို့၊ ရေခဲတိုက်တွေတည်ဆောက်ရတာတို့ ရှိပါတယ်။ နောက်တစ်ခုကတော့ နောင်နောင်ဆိုတဲ့ ဇာတ်ကောင်စရိုက်ကို ဝင်အောင်သွင်းရတာမျိုးတွေလုပ်ရပါတယ်။ အားလုံးတက်ညီလက်ညီကြိုးစားထားတဲ့ကားပါ။ ဇူလိုင် ၂၇ ရက်နေ့ ရုံတင်မှာပါ။ ပရိသတ်တွေရဲ့အသံကို ကျွန်တော် နားထောင်ချင်ပါတယ်” ဟု ပြောသည်။

သရုပ်ဆောင် အလင်းရောင်က “ဒီဇာတ်ကားထဲက နောင်နောင်ဆိုတဲ့ ကျွန်တော့်ရဲ့ဇာတ်ကောင်စရိုက်ကတော့ ရလို့မအလွန်များပြီး ပေါ့ပေါ့တန်တန်နေတတ်တယ်။ စနစ်တကျမနေတတ်ဘဲ ရလို့မ အလွန်ကြီးတော့ အောက်တန်းအကျဆုံးအထိဖြစ်သွားတာမျိုးပါ။ အရင်တုန်းကတည်းက ပရိသတ်နဲ့ ကျွန်တော်နဲ့ စိန်ခေါ်မှုများမယ့် ဇာတ်ကောင်စရိုက်ပုံစံမျိုးကို ရိုက်ကူးရတာ ပိုပြီးတော့ကြိုက်တယ်။ ဒီဇာတ်ကားမှာ ကိုဝိုင်းရဲ့ သင်ကြားပြသမှုတွေအတိုင်း လုပ်ခဲ့တာပါ။ ဒီဇာတ်ကားမှာ အားမလုံအားမရ ဖြစ်တဲ့အပိုင်းတွေအနေနဲ့ကတော့ အများကြီးလိုအပ်နေပါသေးတယ်။ အဲဒီအချိန်တုန်းက လုပ်နိုင်တဲ့ အတိုင်း အတာအထိ ကြိုးစားထားတဲ့အတွက် အားရကျေနပ်ပါတယ်” ဟု ပြောသည်။

ကြောက်ရွံ့နေတဲ့ပုံ ကြိုးစားထား
သရုပ်ဆောင် ဇွေးဇွေးက “ဒီဇာတ်ကားမှာ သာယာအဖြစ် သရုပ်ဆောင်ထားပါတယ်။ အလင်းရောင် ခေါ် နောင်နောင်ရဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက်ပါ။ ကိုကျော်ထက်အောင်ရဲ့ချစ်သူအနေနဲ့ပါဝင်ထားတာပါ။ ဒီဇာတ်ကားမှာဆိုရင် ဝမ်းနည်းတဲ့အပိုင်းတွေမှာ ရိုးရိုးဝမ်းနည်းတာမျိုးမဟုတ်ဘူး။ လိပ်ပြာငယ်အောင်၊ သိမ်ငယ်အောင် လုပ်ဆဲထားရတာဆိုတော့ အမြဲတမ်း ကြောက်ရွံ့နေတဲ့ပုံစံမျိုးဖြစ်အောင်လို့ ကြိုးစားထားပါတယ်” ဟု ပြောသည်။

သရုပ်ဆောင် ကျော်ထက်အောင်က “ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်က မိဘတွေဆုံးသွားပြီး မိဘတွေရဲ့လက်ငုတ်လက်ရင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေတဲ့ သူဌေးသားလေး၊ ညီမလေးကို စောင့်ရှောက်နေတဲ့သူ တစ်ဦးပါ။



ကာဗွန်ဒိုင်အောက်ဆိုဒ် (CO₂) ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း။

ကိုဝိုင်း က စနစ်တကျသင်ပေးပါတယ်။ ဒီဇာတ်ကားက ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာဆိုတာထက် နိုင်ငံခြားသရဲကားတွေမှာ ခံစားရတာမျိုး ခံစားရမှာပါ။ သရဲကားကြိုက်တဲ့သူမျိုး၊ ဒီလိုအရသာမျိုးကြိုက်တဲ့သူမျိုးဆိုရင် လာကြည့်သင့်ပါတယ်။ အခုခေတ်ကာလမှာ အောက်လမ်းပညာကို ရိုက်ပြတာ Social Media တွေမှာလည်း အများကြီးတက်လာတာ တွေ့ရပါတယ်။ အဲဒီအတွက် Social Media ပေါ်လာမှ ကျွန်တော်တို့က ဒါတွေကို သိရတာ။ ဟိုအရင်တုန်းကလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒါဟာ သဘာဝနဲ့အနီးကပ်ဆုံးမှာရှိတာကို ရိုက်ပြရတဲ့ရုပ်ရှင်ဆိုတော့ အဲဒီအတွက်ကြောင့် ဒီဇာတ်လမ်းမျိုးဟာ မယုံလို့လည်း မရပါဘူး။ ယုံလို့ လည်းမရပါဘူး” ဟု ပြောသည်။

သရုပ်ဆောင် ရတနာဦးလ်က “ဒီကားထဲမှာ ကိုကျော်ထက်အောင်ရဲ့ ညီမ ပုံပုံ ဆိုတဲ့နေရာက ပါဝင်သရုပ်ဆောင်ရတာပါ။ ကိုဝိုင်းရဲ့ သင်ကြားမှုတွေနဲ့ ကိုယ်ကိုယ်တိုင် သရုပ်ဆောင်ခဲ့မှုတွေကို ကျေနပ်အားရမှုရှိပါတယ်။ ဒီကားနဲ့ပတ်သက်ပြီး သေသေချာချာ လုပ်ဆောင်ခဲ့ရတာလေးတွေ၊ သရဲမ နေရာကနေပါဝင်ရတဲ့အတွက် အဲဒီ သရဲအိုက်တင်နဲ့ပတ်သက်ပြီးတော့ အမှတ်တရတွေ အများကြီးရှိပါတယ်။ ပရိသတ်ကြီးအနေနဲ့ ဒီကားလေးကို လာရောက်အားပေးကြပါ။ တကယ်

ကောင်းတဲ့ကားလေးဖြစ်လို့ ကြည့်ရကျိုးနပ်မှာပါ” ဟု ပြောသည်။

ဇာတ်လမ်းအကျဉ်းအနေဖြင့် နောင်နောင်နှင့် သာယာတို့သည် ငယ်စဉ်ဘဝကပင် တစ်လမ်းတည်းနေ အိမ်နီးနားချင်းသူငယ်ချင်းများဖြစ်ကြသည်။ နောင်နောင်နှင့် သာယာတို့ အရွယ်ရောက်လာကြသောအခါ နောင်နောင်က ရေသန့်စက်များရောင်းသည့် ကုမ္ပဏီတွင် အရောင်းမန်နေဂျာအဖြစ် ဝင်ရောက်လုပ်ကိုင်ပြီး သာယာကမူ သူ့ပါသနာပါသော မီဒီယာဂျာနယ်အလုပ်ကိုသာ ရွေးချယ်လုပ်ကိုင်သည်။ သူတို့နှစ်ယောက်မှာ အဖေများကလည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးပါးသွားသဖြင့် ဘဝတူချင်းဖြစ်သောကြောင့် တစ်ယောက်ကိုတစ်ယောက် အလွန်တွယ်တာကြလေသည်။ နောင်နောင်က သာယာအား ထိုစဉ်ကတည်းက တိတ်တခိုးချစ်နေခဲ့သည်။

နောင်နောင်မှာ လုပ်ငန်းများတွင် အရောင်းကျနေသဖြင့် သူဌေး၏ဆူပူခြင်းကို မကြာခဏခံရလေသည်။ သာယာက နောင်နောင်ကို ဇွဲမလျှော့ရန် အားပေးသည်။ သို့သော် နောက်ဆုံးတွင် သူဌေးက ဒီလတွင် အရောင်းစံချိန်မမီလျှင် အလုပ်ထွက်ရမည်ဟု ပြောဆိုလာသောကြောင့် နောင်နောင်တစ်ယောက် ရတက်မအေး ဖြစ်ရလေသည်။ နောင်နောင် ကြံရာမရသည့်အဆုံး

သူငယ်ချင်းဖြစ်သူ ညီညီကို ရင်ဖွင့်တိုင်ပင်ပြီး အောက်လမ်းဆရာတစ်ယောက်နှင့် ချိတ်ဆက်ကာ အောက်လမ်းနည်းဖြင့် အစီအရင်များပြုလုပ်ပြီး သူ၏လုပ်ငန်းခွင်အခက်အခဲကို ဖြေရှင်းခဲ့ရာ အံ့အားသင့်ဖွယ်ရာ ပြေလည်သွားခဲ့သည်။

ရသမျိုးစုံ ပါဝင်
ထို့အတူ နောင်နောင် အလုပ်ရှုပ်နေသည့် အချိန်နှင့်တစ်ပြိုင်နက် သာယာမှာလည်း ဓွေးနေပွဲတွင်သိရသော စိုးမိုးနှင့် ချစ်သူများဖြစ်နေကြပြီဖြစ်သည်။ ထိုအကြောင်းကို နောင်နောင် သိရှိသွားရာ နောင်နောင်ရင်ကွဲရသည်။ အသည်းကွဲသည့်ဒဏ်ရာက အခံရခက်သည့်အတွက် မခံစားနိုင်သည့်အဆုံးတွင် အောက်လမ်းဆရာကြီးထံတွင်သွားရောက်ကာ အစီအရင်ပြုလုပ်ပြီး သာယာထံမှ အချစ်ကိုရရှိရန်ကြိုးစားပုံ၊ အောက်လမ်းအစီအရင်များကြောင့် ခြောက်လှန့်ခံရပုံတို့အပြင် လူငယ်တစ်ဦးအနေဖြင့် စိတ်၏စေစားရာအတိုင်း အမှား၊ အမှန်မခွဲခြားဘဲ ဆောင်ရွက်ခဲ့မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် ကြေကွဲဝမ်းနည်းဖွယ်အကြောင်းအရာများနှင့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များကို ရသမျိုးစုံပါဝင်အောင် ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည်။

သတင်း-ဇော်ကြီး
ဓာတ်ပုံ-ဇေဇော်

မြန်မာ့ရိုးရာ ဝိုင်းခြင်းခတ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ယင်းမာပင် ဇူလိုင် ၂၂

မြန်မာတို့၏ရိုးရာ အားကစားနည်းတစ်ခုဖြစ်သော ဝိုင်းခြင်းခတ်ကစားနည်းများ တိမ်ကောမှုမရှိစေဘဲ လူငယ်များ လေ့လာလိုက်စားနိုင်ရေး ရည်ရွယ်လျက် ယင်းမာပင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ့ရိုးရာခြင်းအသင်းတို့ စီစဉ်ကျင်းပသည့် မြန်မာ့ရိုးရာ ဝိုင်းခြင်းခတ်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီက ယင်းမာပင်မြို့၊ ရွှေစေတီဘုန်းကြီးကျောင်းရှေ့၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အသင်းပေါင်း ခြောက်သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲများအပြီးတွင် ရမှတ်များအလိုက် ပထမဆုကို ရွာသာကျေးရွာ၊ ဒုတိယဆုကို ရွာထောင်ကျေးရွာနှင့် တတိယဆုကို သရက်ကန်ကျေးရွာတို့က ရရှိခဲ့ကြပြီး ဆုတံဆိပ်များနှင့် ဆုကြေးငွေများကို မြို့နယ်မှ တာဝန်ရှိသူများက ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ရွက်လှေပြိုင်ပွဲတွင် YKKO အသင်း လေးကြိမ်မြောက်တံခွန်စိုက်ဖလားဆွတ်ခူး



မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား လေးကြိမ်မြောက်တံခွန်စိုက်ဆုဖလားရရှိသွားသော YKKO အသင်းကိုတွေ့ရစဉ်။

ရန်ကုန် ဇူလိုင် ၂၂
အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားရွက်လှေ ပြိုင်ပွဲတွင် YKKO အသင်းလေးကြိမ် မြောက် တံခွန်စိုက်ဆုဖလား ရရှိသွား ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇူလိုင် ၂၁ ရက် ညနေ ၆ နာရီခွဲက ရန်ကုန် မြို့ အင်းလျားလမ်း ရန်ကုန်ရွက်လှေ အသင်း၌ ကျင်းပခဲ့ရာ ဒုတိယဥက္ကဋ္ဌ ဦးမျိုးတင်က ဂုဏ်ပြုအမှာစကား ပြော ကြားသည်။
ဆက်လက်၍ အိုလံပစ်နေ့ရွက်လှေ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲ

တမ်းအတွင်းဝန်ကြီးကျော်ဦး၊ အားကစား နှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်း အုပ်ကြီးဦးစိုးအောင်၊ မြန်မာနိုင်ငံရွက် လှေအဖွဲ့ချုပ်မှတာဝန်ရှိသူများက တစ်ဦး ချင်း ဆုတံဆိပ်များ ချီးမြှင့်ကြသည်။
ထို့နောက် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ရွက်လှေပြိုင်ပွဲတွင် တတိယ UPG အသင်း၊ ဒုတိယ C.O.B အသင်း၊ ပထမ YKKO အသင်းတို့အား မြန်မာနိုင်ငံ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးဖုန်းကျော်မိုးမြင့်၊ တပ်မတော်(ရေ)လှေလှော်ရွက်တိုက် ကော်မတီဥက္ကဋ္ဌဗိုလ်မှူးကြီးတက်လွင် ထွန်း၊ အပြည်ပြည်ဆိုင်ရာရွက်လှေဒိုင် ခေါက်တာဥဗ္ဗာကျော်တို့က တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း၊ တံခွန် စိုက်ဖလားရရှိသွားသော YKKO

အသင်းအား ဒုတိယဥက္ကဋ္ဌဦးမျိုးတင်က လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် သည် လာမည့်နှိုင်းဝင်ဘာတွင်ငွေဆောင် ကမ်းခြေ၌ ကျင်းပပြုလုပ်မည့် 2018 IODA Optimist Asian and Oceanian Championship ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ အားကစားသမား ၁၃၀ ခန့် ပါဝင်ယှဉ်ပြိုင် ရန်ခန့်မှန်းထားကာ မြန်မာနိုင်ငံမှ ကစား သမား ၂၀ ပါဝင်ပြီး အောင်မြင်မှုများ ရရှိရန် အာဂျင်တီးနားနိုင်ငံသား နည်းပြ ကို ခေါ်ယူထားပြီး လေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း-အေကေလင်း
ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)



စင်ကာပူရိုးရာလှေလှော်အသင်း မြန်မာအသင်းနှင့် ပူးတွဲလေ့ကျင့်လျက်ရှိ

ရန်ကုန် ဇူလိုင် ၂၂
အာရှအားကစားပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်မှုများပြုလုပ်နေသည့် စင်ကာပူ ရိုးရာလှေလှော်အသင်းသည် မြန်မာရိုးရာ လှေလှော်အသင်းနှင့် ရန်ကုန်မြို့၌ ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
စင်ကာပူရိုးရာလှေလှော်အသင်း သည် ရိုးရာလှေအားကစားနည်းတွင် အာဆီယံ၌ ထိပ်တန်းအဆင့်ရှိသည့် မြန်မာအသင်းနှင့် အာရှအားကစားပြိုင်ပွဲ အကြို ပူးတွဲလေ့ကျင့်ခြင်းဖြစ်ပြီး

အမျိုးသားအသင်းသည် ဇူလိုင် ၁၇ ရက်မှ ၃၁ ရက်အထိ လေ့ကျင့်လျက်ရှိသည်။ စင်ကာပူရိုးရာလှေ အမျိုးသားအသင်း တွင် ကစားသမား ၁၆ ဦး လိုက်ပါလာပြီး နည်းပြနှစ်ဦးလည်း လိုက်ပါလာကာ နှစ်ပတ်ကြာလာရောက်လေ့ကျင့်နေခြင်း ဖြစ်သည်။ စင်ကာပူရိုးရာလှေအမျိုးသမီး အသင်းသည် ဇူလိုင် ၁၀ ရက်မှ ၁၈ ရက် အထိ လာရောက်လေ့ကျင့်ခဲ့ပြီး နှစ်သင်း စလုံး မြန်မာအသင်းနှင့် လာရောက် လေ့ကျင့်ခြင်းဖြစ်သည်။ မြန်မာလှေလှော်

အဖွဲ့သည် အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး ရိုးရာလှေ အပြည်ပြည် ဆိုင်ရာလှေနှင့် ကနူး / ကယက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာလှေလှော်အဖွဲ့သည် ယင်း ပြိုင်ပွဲအတွက် ကစားသမား ၅၂ ဦးဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်။ (အောက်ပုံ)
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-စိုးညွန့်



ရွှေခါးပတ်ချန်ပီယံလှပွဲ၌ ထွန်းထွန်းမင်းနှင့် ထိုင်းဖိုက်လက်ဝှေ့ကျော် ဆိုင်းယော့တို့ သရေကျ

ရန်ကုန် ဇူလိုင် ၂၂
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး H & S Group က စီစဉ် ကျင်းပသော ရွှေခါးပတ်ချန်ပီယံဗိုလ်လှပွဲ ၂၀၁၈ ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲစဉ် များကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန် မြို့သိမ်ဖြူရိုးရာလက်ဝှေ့ အားကစားရုံ၌ ကျင်းပရာအထူးစိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင် ထိုးသတ်သောတစ်ကျော့ပြန် ထွန်းထွန်း မင်းနှင့် ထိုင်းဖိုက်လက်ဝှေ့ကျော် ဆိုင်းယော့တို့ ငါးချီပြည့်အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း တစ်ဦး နှင့်တစ်ဦးအရှုံးအနိုင်မပေါ်ဘဲ သရေဖြင့် သာ ပြီးဆုံးခဲ့သည်။

အဆိုပါပွဲတွင် ပွဲစသည်နှင့် ထိုင်း ဖိုက်လက်ဝှေ့ကျော် ဆိုင်းယော့သည် ဘယ်ခြေကန်ချက်များနှင့် အတူ တံတောင်ရိုက်ချက်များ အသုံးပြုခဲ့သော် လည်း ထွန်းထွန်းမင်းပါးနပ်စွာ ရှောင် တိမ်းကစားခဲ့သဖြင့် အထိမနာဘဲ ပင့်၊ ဝိုက် လက်သီးတွဲလုံးများဖြင့် ဆိုင်းယော့ ကို တန်ပြန်တိုက်စစ်ဆင် ကစားခဲ့သည်။ ဆိုင်းယော့သည် မြန်မာရိုးရာလက်ဝှေ့ ကို ပထမဆုံးယှဉ်ပြိုင်ထိုးသတ်သော် လည်း အဝင် အထွက်ရဲရဲဖြင့် ထွန်းထွန်း မင်း ကို တိုက်စစ်ဖွင့်ကစားခဲ့သလို ထွန်းထွန်းမင်းကလည်း တစ်ကျော့ပြန်ဆို သည့်တိုင် ယခုပွဲတွင် ယခင်ဒဏ်ရာ ပြန် ပေါ်မှာစိုးရိမ်လွန်းသဖြင့် ထိန်းကစားသွား ဟန်ပေါ်နေသည်။ ယခင် ထွန်းထွန်းမင်း ကဲ့သို့ အောက်ခြေသိမ်းကန်ချက်များ၊

အမြင့်ကန်ချက်များပျောက်နေသည်က လည်းဆိုင်းယော့အတွက် သရေအခွင့် အရေးကို ပေးနေသကဲ့သို့ ဖြစ်သွား၍ ငါးချီပြည့်ချိန်မှာ တစ်ဦးနှင့်တစ်ဦးအရှုံး အနိုင်မပေါ်ဘဲ သရေဖြင့်သာ ကျေနပ် လိုက်ရသည်။
အလားတူ အထူးစိန်ခေါ်ပွဲများ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ် သောထွန်းမင်းလတ် (Fit & Fight) နှင့် အောင်ပိုင်(နဂါးမာန်)၊ ထွန်းမင်းနိုင် (Fit & Fight) နှင့် ကျော်စွာဝင်း (မန္တလေးယူနိုက်တက်) တို့ ပွဲများလည်း ငါးချီပြည့်အကြိတ်အနယ်ယှဉ်ပြိုင်ထိုး သတ်ခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦး အလဲထိုးအနိုင်ယူခြင်းမရှိခဲ့သဖြင့် သရေ ကျခဲ့သည်။

ယနေ့ ဒုတိယနေ့ကွာတားဖိုင်နယ် ပွဲစဉ် ၅၄ ကီလိုတန်း၌ ကျော်ဝင်းအောင် (ရွှေဘားလား) နှင့် ဝမ်းဝမ်း (သုံးပန်လှ) တို့ပွဲတွင် ဒုတိယအချီ ၁ မိနစ် ၄၄ စက္ကန့်၌ ဝမ်းဝမ်းက အလဲထိုးဖြင့်အနိုင်ရခဲ့ပြီး တက်ထွန်း (ရန်စစ်ငြိမ်း)နှင့် လင်းထက် အောင် (တောင်ကလေး) တို့ပွဲတွင် ဒုတိယအချီ ၂ မိနစ် ၁၃ စက္ကန့်၌ တက်ထွန်းဆေးရှုံး၍ လင်းထက်အောင် အနိုင်ရကာ နောက်တစ်ဆင့်သို့ တက် လှမ်းသွားသည်။ အလားတူဂျစ်တူး (တိုက်ဂါး) နှင့် လှိုင်းထက်အောင် (ဇွဲကပင်မြေ) တို့ ယှဉ်ပြိုင်ထိုးသတ်ရာ တွင် ဂျစ်တူးက အမှတ်ဖြင့် နိုင်ခဲ့သည်။
၅၇ ကီလိုတန်းတွင် ကောင်းကောင်း (မြိုင်ကလေးဘီလပ်မြေစက်ရုံ)က ရာဇာ



အထူးစိန်ခေါ်ပွဲ၌ ထွန်းထွန်းမင်းနှင့် ဆိုင်းယော့တို့ ယှဉ်ပြိုင်ထိုးသတ်နေစဉ်။

(ရွှေမိုးထိခြိမ်းချမ်းရေး)ကိုတတိယအချီ ၂ မိနစ် ၁၄ စက္ကန့်တွင် အလဲထိုး ဖြင့် အနိုင်ယူခဲ့ပြီး နက္ခတ်အောင် (ဇွဲကပင်မြေ) နှင့် ထရိုန်း(တိုက်ဂါး) တို့ယှဉ်ပြိုင်ထိုးသတ်ရာတွင် နက္ခတ် အောင်က ဒုတိယအချီ ၂ မိနစ် ၂၆ စက္ကန့် တွင် အလဲထိုးအနိုင်ယူကာ နောက် တစ်ဆင့်တက်လှမ်းသွားသလို ဂျီကာ (သုံးပန်လှ) ကလည်း အောင်နေထူး (ဒိုရိုးရာ) ကို အမှတ်ဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့ အသီးသီးတက်လှမ်း သွားကြသည်။
၆၀ ကီလိုတန်း၌ တွဲဆိုင်းလေးဆိုင်း ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ရာ ယျူး ခလိန်းမင်း (မြိုင်ကလေးဘီလပ်မြေ စက်ရုံ) က အဖိုးသွေး(အဖြူရောင်သွေး

သစ်) ကို တတိယအချီ ၂ မိနစ် ၁၉ စက္ကန့် တွင် လက်ရေမမျှ ဒိုင်ပွဲရပ်ဖြင့်အနိုင်ရခဲ့ ပြီးထူးနေသူ (တောင်ကလေး) ကလည်း အောင်ခန့်ငြား (ဗမာ့သွေး) ကို အမှတ် ဖြင့် အနိုင်ရခဲ့သည်။ တစ်ဖန် ဆူးမိုက် (ရွှေမည်းမြေ) နှင့် ဇွဲလင်းအောင် (ဇွဲကပင်မြေ) တို့ ယှဉ်ပြိုင်ထိုးသတ်ရာ တွင် ဆူးမိုက်ကအမှတ်ဖြင့်အနိုင်ရခဲ့ပြီး စောလူပျို (သုံးပန်လှ) နှင့် သက်ဆိုးပေ (တိုက်ဂါး) တို့ ယှဉ်ပြိုင်ထိုးသတ်ရာတွင် စောလူပျို (သုံးပန်လှ) က ပထမအချီ ၁ မိနစ် ၀၂ စက္ကန့်မှာပင် ဂုန်းဒိုင်းကြံကာ လက်သီးမိုးရွာပြီး အလဲထိုးဖြင့် အနိုင်ယူ ကာဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားခဲ့ သည်။
မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ- မင်းထက်

နိုင်ငံတကာဘောလုံးလောကသတင်းတိုများ

- မန်ယူနည်းပြ မော်ရင်ဟိုသည် လက်စတာနောက်ခံကစားသမား မက်ဂူရီ အား ခေါ်ယူရေးနှင့်ပတ်သက်ပြီး ဆန္ဒပြင်းပြလျက်ရှိနေသေးကြောင်း ယူကေ အခြေစိုက်သတင်းတစ်ရပ်အရ သိရသည်။ အသက် ၂၅ နှစ်အရွယ် အင်္ဂလန် ကွင်းလယ်ကစားသမားအတွက် ပေါင် ၆၅ သန်းဖြင့် ကမ်းလှမ်းနိုင်ကြောင်း ဖော်ပြထားသော်လည်း ရှိရှိ။ တိုင်လီ သို့မဟုတ် စမောလင်းတို့ထံမှ တစ်ဦးဦး ဆုံးရှုံးရဖွယ်ရှိကြောင်းလည်း ဖော်ပြထားသည်။
- ချယ်လ်ဆီးနှင့် နာပိုလီအသင်းတို့အကြား နောက်ထပ်အရောင်းအဝယ်ရှိ လာမှာ မဟုတ်တော့ကြောင်း နာပိုလီဥက္ကဋ္ဌ လော်ရန်တီက လက်ရှိ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်လျက်ရှိသော နည်းပြဟောင်းဖြစ်သူ ဆာရီအား သတိပေးပြောကြားလိုက်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
- မန်ယူအသင်းသည် အသက် ၂၂ နှစ်အရွယ် ပြင်သစ်ကစားသမား မာရှယ် အား အသင်းနှင့်အတူ ၂၀၂၀ ပြည့်နှစ်အထိရှိသော သက်တမ်းတိုးစာချုပ် တစ်ရပ်ချုပ်ဆိုရန် အဆင်သင့်ရှိနေကြောင်း မေရာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ထို့အပြင် ချယ်လ်ဆီးနှင့် တိုင်ယန်မြူးနစ်အသင်းတို့က အဆိုပါ ကစားသမားကို ခေါ်ယူရန်လိုလားလျက်ရှိနေကြောင်း သိရသည်။ သို့ပေမယ့် မန်ယူအသင်းက သတ်မှတ်ထားသော ပေါင် ၈၉ ဒသမ ၃ သန်းကို ပေးချေလိုခြင်းမရှိကြောင်းလည်း သည်တိုင်းမိသတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။
- ရိုးမားအသင်းသည် လီဇာပူအသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ဖြင့် ပြောင်းရွှေ့ရောက်ရှိသွားသော အယ်လစ်ဆင်၏ နေရာကို အစားထိုး ရန်အတွက် အသက် ၃၆ နှစ်အရွယ် အာဆင်နယ်ဂိုးသမား ပီတာချက်ဇ်ကို ခေါ်ယူရန် စဉ်းစားလျက်ရှိနေကြောင်း သည်ဆန်းတွင် ဖော်ပြထားသည်။
- အက်သလက်တီကိုမက်ဒရစ်အသင်းသည် ၃၁ နှစ်အရွယ် ပြင်သစ်တိုက်စစ် ကစားသမား ဂျီရိုက်ကို အငှားဖြင့် ခေါ်ယူရေးနှင့်ပတ်သက်ပြီး ချယ်လ်ဆီး အသင်းအား ချဉ်းကပ်လျက်ရှိနေကြောင်း သတင်းများတွင် ဖော်ပြထား သည်။
- နယူးကာဆယ်အသင်းသည် နည်းပြ တင်နီတက်ဇ်အနေဖြင့် အသင်းနှင့် အတူ သုံးနှစ်စာချုပ်ရန်သဘောတူပါက ကစားသမားသစ်ခေါ်ယူရေးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ပေးသွားမည်ဖြစ်ကြောင်း သည်ဆန်း၏ ဖော်ပြချက်အရ သိရသည်။

အောင်ဇော်

မြန်မာ့ရုပ်မြင်သံကြား

၂၃-၇-၂၀၁၈ (တနင်္လာနေ့)

နံနက်ပိုင်း	
၆:၀၀	- တောင်တန်း သာသနာပြု ဆရာတော်ကြီး၏ ပရိတ်တရားတော်
၇:၀၀	- Breakfast News
၁၁:၀၀	- လုံမမှတ်စု (အပိုင်း-၄၆)
၁၁:၁၅	- ရွဗွယ်စုံလင် အာဆီယံ အစီအစဉ်
၁၁:၃၅	- မြန်မာ့ရုပ်မြင်သံကြား လူငယ်အစီအစဉ်
၁၂:၄၅	- သုခမရင်ခွင် အငြိမ့်သဘင် “မောင်လူချောတို့အဖွဲ့” (မင်းသမီး-ဇင်သော်မေ၊ လူရွှင်တော်-ကံထူး၊ သာဦး၊ ပြည်ချစ်၊ အရှည်ကြီး) (ဒါရိုက်တာ- ဖုန်းမြင့်အောင်)
၁၃:၃၅	- Tasty Trip
၁၄:၁၀	- နိုင်ငံခြားဇာတ်လမ်းတွဲ “အကယ်၍သား” (အပိုင်း-၄)
ညပိုင်း	
၁၆:၂၅	- အဝေးသင်တက္ကသိုလ် ပညာရေး ရုပ်မြင်သံကြား သင်ခန်းစာ -စတုတ္ထနှစ် (ဓာတုဗေဒအထူးပြု) (ဓာတုဗေဒ)
၁၇:၀၅	- This Week's special Interest
၁၇:၃၀	- Yes or No Talk Show
၁၈:၃၅	- ဥပဒေရေးရာအဖြာဖြာ “လူချင်းအတူတူ”
၁၉:၁၅	- နိုင်ငံခြားဇာတ်လမ်းတွဲ “မဟာကာလီ” (အပိုင်း-၂၇)
၂၀:၀၀	- ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ မိုးလေဝသ အခြေအနေ
၂၀:၃၅	- ရာဇဝင်ထဲကသမိုင်း အနုပညာ “ဆယ်ပွင့်ပန်း” (ပန်းတမော့လုပ်ငန်း)
	- “ကိုင်းထိုး”
	- နိုင်ငံခြားဇာတ်လမ်းတွဲ “မျဉ်းဖြောင့်တစ်ကြောင်းရဲ့ မှတ်တမ်း” (အပိုင်း-၃၉)

ကလောမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂၂

ကလောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီခွဲက ကလောမြို့နယ် တောင်ကွဲကျေးရွာအုပ်စု ပဌမကျေးရွာနေ ကျော်ဦး၏ နေအိမ်ကို ရှာဖွေရာ အိပ်ခန်းရှိ သေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၉၈၀၊ သေတ္တာပေါ်မှ ဘိန်းစိမ်း ၀ ဒသမ ၂ ကီလိုနှင့် အသံချွတ်က်အတွင်းမှ ဘိန်းစိမ်း ၁ ဒသမ ၃ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ သဖြင့် ကျော်ဦး (၂၄ နှစ်)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်

စဉ့်ကူးမြို့နယ်၌ တောဆင်ရိုင်းတစ်ကောင် သေဆုံး



မိုးကောင်းမြို့နယ်မှ မိန်းကလေးနှစ်ဦးအား လူကုန်ကူးသည့် အမျိုးသမီးနှစ်ဦး ဖမ်းဆီးရမိ

မိုးကောင်း ဇူလိုင် ၂၂

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှ မိန်းကလေးနှစ်ဦးအား တရုတ်ပြည်သို့ ရောင်းစားခဲ့သည့် အမျိုးသမီးနှစ်ဦးအား ဇူလိုင် ၂၂ ရက်က မိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(၂)လွယ်ဂျယ်မှ ဒုတိယရဲအုပ်ထွန်းနိုင်လင်းဦးစီးတပ်ဖွဲ့ဝင်များသည် မိုးမောက်မြို့နယ် စိန်လုံပူပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်

ထမ်းဆောင်နေစဉ် လူကုန်ကူးမှု မသင်္ကာဖွယ် အမျိုးသမီးနှစ်ဦး လိုက်ပါလာကြောင်း သတင်းအရ ဖြစ်ကြီးနားမှ လွယ်ဂျယ်သို့ မောင်းနှင်လာသည့် ယာဉ် အမှတ် 9D/---- NOAH ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေ စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးစဉ် အဆိုပါယာဉ်ပေါ်တွင် မိုးကောင်းမြို့နယ် လွဲလောကျေးရွာနေ မ----(၁၇ နှစ်) (လူကုန်ကူးခံရသူ)နှင့် ကဝါးယံကျေးရွာနေ ဒေါ်ရွယ်နူး(၃၇ နှစ်)(လူကုန်ကူးမှုကျူးလွန်သူ)

အား တွေ့ရှိရ၍ စစ်ဆေးမေးမြန်းရာ တရုတ်နိုင်ငံရှိ တရုတ်အမျိုးသားနှင့် လက်ထပ်ထိမ်းမြားလျှင် ငွေကျပ် သိန်း ၄၀ ရရှိမည်ဖြစ်ကြောင်း မ----(၁၇နှစ်)အား စည်းရုံးပြောဆိုကာ စရံအဖြစ် ငွေကျပ် ငါးသိန်းပေးခဲ့ကြောင်း၊ ထို့နောက် မူဆယ်ခရိုင် မုံးကိုးမြို့နေ ဒေါ်ဂျာနောင်(ခ)ခေါန်ရာ(၃၈နှစ်) မှတစ်ဆင့် တရုတ်ပြည်သို့ ပို့ဆောင်ရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်ရွယ်နူး၏ လက်ကိုင်ဖုန်းမှတစ်ဆင့် ဆက်သွယ်၍

ဒေါ်ဂျာနောင်(ခ)ခေါန်ရာအား မြန်မာ-တရုတ်နယ်စပ်ဖြတ်ကျော်ဂိတ် လွယ်ဂျယ်တွင် ဖမ်းဆီးရမိခဲ့သည်။

ဒေါ်ရွယ်နူးနှင့် ဒေါ်ဂျာနောင်(ခ)ခေါန်ရာတို့နှစ်ဦးအား စစ်ဆေးချက်အရ ဧပြီလကလည်း မိုးကောင်းမြို့နယ် မင်းကုန်းကျေးရွာနေ မ----(၂၄နှစ်)အား တရုတ်နိုင်ငံ လုံလင်မြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံ ပို့ဆောင်ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် မင်းကုန်းကျေးရွာနေ မ-----အား ဖုန်းဖြင့် ဆက်သွယ် မေးမြန်းကြည့်ရာ မ-----က ၎င်းအား

ဧပြီ ၇ ရက်က တရုတ်အမျိုးသားထံ တရုတ်ယွမ်ငွေ ၆၆၀၀ ဖြင့် ရောင်းစားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းမှာ နှစ်လခန့် ပေါင်းသင်းပြီးမှ ပြန်လည်ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လူကုန်ကူးမှုကျူးလွန်သူ ဒေါ်ရွယ်နူးနှင့် ဒေါ်ဂျာနောင်(ခ)ခေါန်ရာတို့ နှစ်ဦးအား မိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)

ကျောက်ဆည်မြို့နယ်၌ ဂက်စ်မီးဖို မတော်တဆပေါက်ကွဲမှုဖြစ်ပွား

ကျောက်ဆည် ဇူလိုင် ၂၂

ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာရွာလယ်ဓမ္မာရုံတွင် ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးတက္ကသိုလ်မှ ဆရာများ ခရိုင်/မြို့နယ် တိုင်းရင်းဆေးဝန်ထမ်းများသည် တိုင်းရင်းဆေးပညာဖြင့် ပြည်သူများအား အခမဲ့ဆေးကုသမှုများ ပြုလုပ်နေစဉ် ဆေးပေါင်းအိုးတည်ထားသည့် ဂက်စ်မီးဖို မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဆေးပေါင်းဂက်စ်မီးဖို မတော်တဆဖြစ်ပွားမှုကြောင့် တိုင်းရင်းဆေးပညာတက္ကသိုလ် လက်ထောက်ကထိက ဦးဝင်းဇော်၊ ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးဦးစီးဌာန ဦးစီးမှူး ဦးဇော်လင်း

ထင်၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနဦးစီးမှူး ဒေါ်လင်းလင်းကြူနှင့် စတုတ္ထနှစ် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသူမပန်းအိစ်တို့မှာ ဒဏ်ရာ(မစိုးရိမ်ရ)

ရရှိခဲ့ကြောင်းနှင့် အခြားဆုံးရှုံးမှုများနှင့် သေပျောက်မှုမရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)



ပေါက်ကွဲသွားသည့် ဂက်စ်မီးဖိုကို တွေ့ရစဉ်။

ဆားလင်းကြီး၌ ရေတွင်းထဲ ဘောလုံးကျ၍ ဆင်းဆယ်ရာမှ လူတစ်ဦးရေနစ်သေဆုံး

ဆားလင်းကြီး ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၌ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ဖောင်းကတာ(တ) ကျေးရွာနေ ဖိုးဇော် (၃၆ နှစ်) သည် ရေတွင်းထဲ ဘောလုံးကျ၍ ဆင်းဆယ်ရာမှ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးသူ ဖိုးဇော်အား ဆားလင်းကြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆယ်ယူခဲ့ပြီး ဆားလင်းကြီးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆားလင်းကြီးမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဦးငယ်(ဆားလင်းကြီး)

ရေပူစစ်ဆေးရေးအဖွဲ့ ယာဉ်စစ်ဆေးစဉ် မီးသွေးအိတ်တင်ယာဉ်နှစ်စီး စစ်ဆေးတွေ့ရှိ

နေပြည်တော် ဇူလိုင် ၂၂

တရားမဝင်ကုန်စည်းများ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေး စခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်တွင်စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဇူလိုင် ၂၁ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမ

ကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁၂၄၆ စီး၊ သွင်းကုန် ၉၃၅ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁၉ စီး၊ သွင်းကုန် ၆၇ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်း

များအား စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၁ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးမှုငါးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆ ဒသမ ၉၇၀ သန်းခန့်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးမှု သုံးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၃ ဒသမ ၂၃၆ သန်းခန့် စုစုပေါင်းတားဆီးမှု ရှစ်မှု

ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၀ ဒသမ ၂၀၆ သန်းခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ထူးခြားဖမ်းဆီးမှုအနေဖြင့် ဇူလိုင် ၂၁ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်စဉ် နှစ်ဆန်းယူဒီ(12 W) ယာဉ်နှစ်စီး

ပေါ်တွင် တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ၄၅ ပေါင်ဝင် မီးသွေး ၁၆၉၀ အိတ်နှင့် အဆိုပါပစ္စည်းသယ်ဆောင်သည့်ယာဉ်နှစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆ ဒသမ ၇၆၀ သန်းခန့်အားစစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

ပြည်တွင်းလုပ်ငန်းများကို ပြည်ပလုပ်ငန်းများမှ ယှဉ်ပြိုင်မှုမှအကာအကွယ်ပေးထားသည့် မူဝါဒကို ဂျီ ၂၀ ဘဏ္ဍာရေးခေါင်းဆောင်များ ဆန့်ကျင်

ပျူနီအေရိမ် ဇူလိုင် ၂၂

ပျူနီအေရိမ်တွင် ပြုလုပ်သည့် ဂျီ ၂၀ ဘဏ္ဍာရေးခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များသည် လက်ရှိ ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်လျက်ရှိသော အခြေအနေများကို စိုးရိမ်လျက်ရှိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးများနှင့် ကမ္ဘာ့စီးပွားရေးကို ဦးဆောင်လျက်ရှိသော နိုင်ငံပေါင်း ၂၀ မှ ဗဟိုဘဏ် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသော နှစ်ရက်တာကျင်းပသည့် ဆွေးနွေးပွဲလည်းဖြစ်သည်။ ဖွင့်ပွဲနေ့တွင် ကမ္ဘာ့စီးပွားရေးခြိမ်းခြောက်ခံနေရမှုများနှင့် အချို့သောနိုင်ငံများက ပြည်တွင်းလုပ်ငန်းများကို ပြည်ပလုပ်ငန်းများမှယှဉ်ပြိုင်မှုမှ အကာအကွယ်ပေးရေး စနစ်ကျင့်သုံးရန် ရည်ရွယ်လျက်ရှိရာ ယင်းအခြေအနေအပေါ်စိုးရိမ်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံမှ တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုများပြုလုပ်ထားရာ တရုတ်နိုင်ငံဘက်မှလည်း ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်လျက်ရှိသည်။ ဂျပန်ဘဏ္ဍာရေးဝန်ကြီး တာအိုအေဆိုသည် ပြည်တွင်းလုပ်ငန်းများကို အကာအကွယ်ပေးနိုင်ရန် ပြည်ပလုပ်ငန်းများကို တားဆီးထားခြင်းမှာ မည်သူ့အတွက်မျှ အကျိုးမရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကမ္ဘာ့စီးပွားရေးကို တိုးတက်စေရေးမှာလွတ်လပ်ပြီး မျှတသော စည်းမျဉ်းများအခြေခံထားသည့် ကုန်သွယ်ရေးစနစ်ကျင့်သုံးခြင်းသာဖြစ်ကြောင်း ပြောသည်။ တက်ရောက်လာကြသော ကိုယ်စားလှယ်များက နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းအကြောင်း ဆွေးနွေးကြသည်။ ထို့နောက် ဂျီ ၂၀ အဖွဲ့ဝင်များသည် ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ



ဘိုကိုဟာရမ်များတိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ ဦးသေဆုံး

နဂျမင် ဇူလိုင် ၂၂

ဘိုကိုဟာရမ်ဟု ယူဆရသည့် စစ်သွေးကြွများ၏တိုက်ခိုက်မှုကြောင့် Lake Chad ဒေသ၌ လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း ချက်ဒ်တပ်ဖွဲ့ဝင်များက တနင်္ဂနွေနေ့တွင် ပြောသည်။ နိုင်ဂျာနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ချက်ဒ်နယ်စပ်နှင့် မဝေးကွာလှသော ဒါဘူရာကျေးရွာတွင် ကြာသပတေးနေ့ ဒေသစံတော်ချိန် ည ၉ နာရီခန့်က ဘိုကိုဟာရမ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ချက်ဒ်တပ်ဖွဲ့က ပြောသည်။

ယင်းစစ်သွေးကြွများသည် လူ ၁၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး အခြားအမျိုးသမီး ၁၀ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။ နိုင်ဂျီးရီးယား၌ ၂၀၀၉ ခုနှစ် ဘိုကိုဟာရမ်တို့ ထကြွသောင်းကျန်းပြီး လက်နက်များ ပိုင်ဆိုင်သွားကတည်းက ယင်းဒေသသည် ဘိုကိုဟာရမ်စစ်သွေးကြွများကြောင့် အကြီးအကျယ်ပျက်စီးဆုံးရှုံးခဲ့ရသည်။ လူပေါင်း နှစ်သောင်းကျော် သေဆုံးခဲ့ရပြီး လူပေါင်း နှစ်သန်းခန့်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ လူသားချင်းစာနာထောက်ထား

မှုဆိုင်ရာ ပြဿနာများပေါ်ပေါက်လာခဲ့ရသည်။ ချက်ဒ်၊ ကင်မရွန်း၊ နိုင်ဂျာနိုင်ငံတို့သည် နိုင်ဂျီးရီးယားရှိ ဘိုကိုဟာရမ်တို့ကို နှိမ်နင်းနိုင်ရေး ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲမှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ယခုဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမှာ ဘိုကိုဟာရမ်တို့၏ လက်ချက်ပင်

ဖြစ်ကြောင်း ချက်ဒ်အစိုးရက ယုံကြည်သည်။

မေလအတွင်းကလည်း ချက်ဒ်အစိုးရ အရာရှိများနှင့်တပ်ဖွဲ့ဝင် တစ်ဦးတို့အပါအဝင် ခြောက်ဦးသည် Lake Chad ကျွန်းရှိ စစ်ဆေးရေးဂိတ်တွင် ဘိုကိုဟာရမ်တို့၏ တိုက်ခိုက်မှုကြောင့်

သေဆုံးခဲ့ရသည်။

နိုင်ဂျာတပ်ဖွဲ့ကလည်း တိုင်းပြည်၏ အနောက်တောင်ပိုင်းတွင် ဘိုကိုဟာရမ်တို့၏ တိုက်ခိုက်မှုခံရ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၁၀ ဦး ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

အေအက်စ်ပီ



ရွေးကောက်ပွဲကာလအတွင်း ငြိမ်းငြိမ်းချမ်းချမ်းရှိစေရေး ဇင်ဘာဘွေသမ္မတ စည်းရုံး

ဟာရာရီ ဇူလိုင် ၂၂

ဇင်ဘာဘွေသမ္မတ အီမာဆွန်မနန် ဂါဂွါသည် စနေနေ့က ပြုလုပ်သော ၎င်း၏ ပါတီဖြစ်သည့် ZANU-PF ပါတီ ၏

နိုင်ငံရေးစည်းရုံးပွဲတွင် မိမိတို့ပါတီမှာ သန့်ရှင်းပြီး အကြမ်းဖက်မှုကင်းသည့် ရွေးကောက်ပွဲကို ဦးတည်နေသည် အတွက် နိုင်ငံရေးအရ အကြမ်းဖက်မှုများ

ရှောင်ရှားရန် ပါတီထောက်ခံသူများကို ပြောခဲ့သည်။ မာရွန်ဒါရာမြို့တွင် ပြုလုပ်သည့် နိုင်ငံရေးစည်းရုံးပွဲတွင် ZANU-PF ပါတီကိုထောက်ခံသူ ထောင်ပေါင်း

များစွာ တက်ရောက်ခဲ့ကြပြီး ယင်းအခမ်းအနားတွင် သမ္မတ မနန်ဂါဂွါက ၎င်းတို့ ပါတီသည် ပါတီကြီးတစ်ခုဖြစ်သည့် အလျောက် ပြိုင်ဘက်ပါတီများကို စိုးရိမ်စရာမလိုဟု ထောက်ခံသူများကို ပြောခဲ့သည်။

ပါတီကြီးတစ်ခု ဖြစ်သည့်အတွက် ပြိုင်ဘက်ပါတီများကို အကြမ်းဖက်စရာမလိုကြောင်း၊ ရွေးကောက်ပွဲဖြစ်စဉ်များကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် အကြမ်းဖက်မှုမရှိဘဲ ပြီးဆုံးသွားစေလိုကြောင်း ၎င်းကပြောသည်။ နောက်လာမည့် ဝါးနှစ်နှင့် နောက်ပိုင်းကာလများတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အာဏာရပါတီ၏ လုပ်ငန်းဆောင်တာများကို ရှင်းလင်းပြောကြားခဲ့သည်။

လယ်ယာစိုက်ပျိုးရေးတိုးတက်စေရေးအတွက် အခြေချလုပ်ကိုင်မည့် စိုက်ပျိုးရေးသမားများအတွက် ခိုင်မာသေချာမှုရှိစေရေး ခေတ်မီသည့်စိုက်ပျိုးရေးစနစ်ကို ဦးတည်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဆင်ဟွာ



ပြည်နှင့်ဒဏ်ပေးခံထားရသည့် အာဖဂန် ဒုတိယသမ္မတ နေရပ်သို့ပြန်လာ

ကဘူးလ် ဇူလိုင် ၂၂

အာဖဂန် ဒုတိယသမ္မတ အဗ္ဗဒူ ရာရှစ် ဒေါ်စတန်သည် နိုင်ငံရေးပြိုင်ဘက်များကို နှိပ်စက်မှုများ အဓမ္မပြုကျင့်မှုများပြုလုပ်သည်ဟူသော စွပ်စွဲချက်များဖြင့် စစ်ဆေးခံနေစဉ်အတွင်း ပြည်ပသို့ထွက်ပြေးခဲ့ရာ ယခုအခါ တစ်နှစ်ခန့်ရှိလာပြီဖြစ်သည်။ ၎င်းသည် တနင်္ဂနွေနေ့က မြို့တော်ကဘူးလ်သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ အင်အားကြီးမားသည့် ဥဇဘက် မျိုးနွယ်စုခေါင်းဆောင်လည်းဖြစ် တပ်မှူးချုပ်လည်းဖြစ်သည့် မစ္စတာရာရှစ်သည် အာဖဂန်နစ္စတန်တွင် လူ့အခွင့်အရေးဆိုင်ရာ ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့်ရင်ဆိုင်နေရသူလည်း ဖြစ်သည်။

၎င်းသည်တူရကီမှ အာဖဂန်နိုင်ငံ ကဘူးလ်မြို့သို့ ပြန်လာမည်ဖြစ်ကြောင်း အာဖဂန်အရာရှိများက ပြောသည်။ ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်တွင် မစ္စတာရာရှစ်ဒေါ်စတန် လိုက်ပါလာသောလေယာဉ်သည် ကဘူးလ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိမည်ဟု ဒေါ်စတန်၏ ပြောရေးဆိုခွင့်ရှိသူက အေအက်စ်ပီသို့ ပြောသည်။

၎င်း အာဖဂန်နိုင်ငံအတွင်း ပြန်လာသည့် ဖြစ်ရပ်အတွက် ခန့်မှန်းမှုများလည်း ထွက်ပေါ်လာသည်။ ၎င်း၏အာဏာ အဓိကတည်မြဲသော အာဖဂန်နိုင်ငံမြောက်ပိုင်းရှိ ပြည်နယ်များတွင် ပြင်းထန်သည့် ဆန္ဒပြမှုများပေါ်ပေါက်လာစဉ် တိုင်းပြည်သို့ ပြန်လာခဲ့ခြင်းလည်းဖြစ်သည်။ ဆန္ဒပြသူများသည် ၎င်းတို့အနေဖြင့် အစိုးရကို မယုံကြည်ကြောင်း၊ ၎င်းတို့၏ခေါင်းဆောင် ဒေါ်စတန်က ရပ်တော့ဟု မပြောမချင်း ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆန္ဒပြပွဲမှခေါင်းဆောင်တစ်ဦးဖြစ်သူ အက်ရိုဆန်နူလာက ပြောသည်။ ပတ်ရိုတန်မျိုးနွယ်စုမှ ခေါင်းဆောင်ဖြစ်သည့် အာဖဂန်သမ္မတ အာရှက်မဂါနီသည် အာဖဂန်မြောက်ပိုင်းဒေသများတွင် တည်ငြိမ်ရေး၊ လာမည့်ရွေးကောက်ပွဲတွင် ဥဇဘက် မျိုးနွယ်စုများ၏ထောက်ခံမှုရရှိရန် မစ္စတာဒေါ်စတန်ပြန်လာရေး မိန့်မိမ်းပြလိုက်ခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

အေအက်စ်ပီ



အီရန်နှင့်ဆန့်ကျင်နေသည့် အမေရိကန်၏ လုပ်ရပ်များကို ရိုဟာနီသတိပေး

တီဟီရန် ဇူလိုင် ၂၂

အမေရိကန်၏ အီရန်နိုင်ငံအပေါ်ဆန့်ကျင်သည့် လုပ်ရပ်များကြောင့် ကြီးမားသည့် စစ်ပွဲဖြစ်လာနိုင်ကြောင်း အီရန်သမ္မတ ရိုဟာနီကပြောသည်။ အမေရိကန်နိုင်ငံသည် အီရန်နှင့် ငြိမ်းချမ်းရေးကို တန်ဖိုးထားသင့်ကြောင်း၊ အီရန်နိုင်ငံနှင့် ငြိမ်းချမ်းရေးသည် ငြိမ်းချမ်းရေး၏အရင်းအမြစ်ဖြစ်နိုင်သကဲ့သို့ အီရန်နိုင်ငံနှင့်စစ်မက်ဖြစ်ပွားပါကလည်း စစ်ပွဲများဖြစ်ပွားရာ အရင်းမြစ်ဖြစ်သွားနိုင်ကြောင်း ကမ္ဘာ့နိုင်ငံများမှ သံတမန်များနှင့်တွေ့ဆုံစဉ် အီရန်သမ္မတက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန်သည် မေ ၈ ရက်က သမိုင်းဝင်အီရန် ချူကလီးယားစာချုပ်မှ နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုအသစ်များ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ အီရန်နိုင်ငံနှင့်ဆက်စပ်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများကိုလည်း အဏ်ခတ်မှုများပြုလုပ်ရန် ခြိမ်းခြောက်လျက်ရှိသည်။ ထို့အပြင် အမေရိကန်၏ လှုပ်ရှားမှုများသည် စီးပွားရေးစစ်ပွဲဖြစ်ပွားရန် ဦးတည်လျက်ရှိနေကြောင်းလည်း သမ္မတရိုဟာနီက ပြောခဲ့သည်။

ဆင်ဟွာ

နိုင်ငံတကာ

သတင်းတိုထွာ

အာဖဂန်နိုင်ငံအရှေ့ပိုင်း၌ တာလီဘန်တို့ တိုက်ခိုက်မှုကြောင့် ခရိုင်ရဲချုပ် သေဆုံး

ကဘူးလ် ဇူလိုင် ၂၂

ခရိုင်ရဲချုပ်အပါအဝင် လုံခြုံရေးအရာရှိ နှစ်ဦးသည် အာဖဂန်နိုင်ငံအရှေ့ပိုင်း ဂျိဇ်နီပြည်နယ် ရာရှစ်ဒန်ခရိုင်ရှိ စစ်ဆေးရေးဂိတ်တွင် တာလီဘန်တိုက်ခိုက်ရေးသမားများ၏ လက်ချက်ဖြင့် စနေနေ့က သေဆုံးခဲ့ကြောင်း အဆိုပါ စီရင်စုမှ ရဲချုပ် ဖာရစ် အာမတ်မတ်ရှယ် ကပြောသည်။

တာလီဘန်သူပုန်အုပ်စုသည် ရာရှစ်ဒန်ခရိုင် စစ်ဆေးရေးဂိတ်တွင် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။ ၎င်းတို့သည် စစ်ဆေးရေးဂိတ်ကို ကျော်လွှားနိုင်ရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဖြစ်ခဲ့ကြောင်း သိရသည်။ သို့သော် ကံမကောင်းစွာပင် ရဲအရာရှိ နှစ်ဦးမှာ သေဆုံးခဲ့ကြောင်း မတ်ရှယ်က ဆင်ဟွာသို့ ပြောသည်။ ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ပြီးနောက် တာလီဘန်သူပုန်များ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

တာလီဘန် သူပုန်များဘက်မှ မီဒီယာများနှင့် ဆက်သွယ်ရသော ဇာဘိုင်ဟူလာ မာဂျာဟစ်က တာလီဘန်များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အမေရိကန်နှင့် ရုရှားသတမန်များ နှစ်နိုင်ငံဆက်ဆံရေးနှင့်

အပြည်ပြည်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

မော်စကို ဇူလိုင် ၂၂

ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်စ်ရော့ဘ်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုတို့သည် စနေနေ့က ရုရှားအမေရိကန် ဆက်ဆံရေး၊ ဆီးရီးယားစစ်ပွဲ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ၊ ကိုရီးယား ကျွန်းဆွယ်အရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ် အတွင်း မစ္စတာ ပွန်ပီအိုနှင့် လက်စ်ရော့ဘ်တို့သည် နှစ်နိုင်ငံကြား ပုံမှန်ဆက်ဆံရေးများအပေါ် သာတူညီမျှနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေရေးအတွက် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ထို့အပြင် လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော အရေးကိစ္စများနှင့် ဆီးရီးယား အရေးတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာများ၊ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားလက်နက်ကင်းစင်စေရေးတို့အတွက် ပါ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ပြီးခဲ့သည့် တနင်္လာနေ့ကလည်း ရုရှားသမ္မတ ပူတင်နှင့် အမေရိကန်သမ္မတ ထရန်တို့ ဖင်လန်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်ကလည်း အပြည်ပြည်ဆိုင်ရာ ထိပ်တန်းကိစ္စရပ်များနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သောကြာနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ဆီးရီးယား ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက်လည်း သမ္မတထရန်နှင့် သမ္မတ ပူတင်တို့ ဆွေးနွေးခဲ့ကြသည်ဟု အတည်ပြု ပြောကြားခဲ့သည်။

ဘဝခါးခါးဆူးတွေကြားက ချိုမြိန်တဲ့အရသာခံစားရတော့မယ့် ဆီးရီးယားပြည်သူများ

တင်လင်းအောင်

အစွရေးသိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိလွယ်ရှလွယ်ဖြစ်ပွားလွယ်ဒေသကို စွန့်လွှတ်ဖို့ ဆီးရီးယားသူပုန်တွေက သဘောတူခဲ့ပါတယ်လို့ ဆီးရီးယားအရေးစောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ အတိုက်အခံအင်အားစု သတင်းရင်းမြစ်များမှာ မကြာသေးမီက ဖော်ပြခဲ့ပါတယ်။



အပေးအယူ၊ အလျှော့အတင်း၊ အထိန်းအညှိပေါင်းများစွာနဲ့ ပြုလုပ်ခဲ့တဲ့ ကတိကဝတ်တွေဟာ အဓိကပိုင်နက်နယ်မြေကို ထိန်းချုပ်ဖို့ အစိုးရရဲ့ တန်ခိုးထွားလာမှုကို မီးလောင်ရာလေပင်သည့် ပုံပမာနယ်အားပေးကလူပြုခဲ့ပါတယ်။

သဘောတူညီချက်မှာ နောက်ထပ် အပေးအယူတစ်ခုကတော့ ဒေသခံထောင်ပေါင်းများစွာဟာ ခေါင်းကြောမာတဲ့ သူပုန်တွေထိန်းချုပ်ထားတဲ့ ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အစိုးရလိုလားတဲ့ မြို့နစ်မြို့မှ အန္တရာယ်ကင်းစွာ ပြောင်းရွှေ့ရေးလည်း ပါဝင်ပါတယ်။

ဒုက္ခတွေကိုချုပ်ငြိမ်းပေး

ဆီးရီးယားအစိုးရရဲ့ မဟာမိတ်ရုရှားက ဆွေးနွေးညှိနှိုင်းထားတဲ့ သဘောတူညီချက်တွေ အားလုံးဟာ နှစ်ပေါင်း ခုနစ်နှစ်ကြာအောင် မငြိမ်မသက်ဖြစ်ကာ ဆူပူအုံကြွပြီး သူတစ်လူ ငါတစ်မင်းဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံရဲ့ သမ္မတဘတ်ရှာ အယ်လ်အာဆတ်ကိုတောင် ရာထူးမှပြုတ်အောင် ထိကပါးရိကပါး ကျီစယ်ကလူပြုနေတဲ့ ဒုက္ခတွေကိုချုပ်ငြိမ်းပေးတဲ့ အတွက်ဒါဟာ အာဆတ်အတွက်တော့ အကြီးဆုံး အောင်ပွဲတွေပဲဖြစ်ပါတယ်။ စစ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ခဲ့တဲ့ လက်နက်ချ အရှုံးပေးအညံ့ခံသူတွေကြားမှာ သမ္မတဘတ်ရှာ အယ်လ်အာဆတ်ရဲ့ တပ်ဖွဲ့ဟာ သူ့ကို ဆန့်ကျင်ဆန္ဒပြမှုတွေ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ လုပ်ခဲ့တဲ့ ဆီးရီးယားနိုင်ငံရဲ့ တောင်ပိုင်းဒေသတစ်ခုဖြစ်တဲ့ ဒါရာရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ဒီလတွေအတွင်းမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သူပုန်တွေကို ငုံးကြတိုက်ခိုက်

ထို့နောက်မှာတော့ သမ္မတဘတ်ရှာ အယ်လ်အာဆတ်ရဲ့ တပ်ဖွဲ့

တွေဟာ ဒါရာနဲ့ ဆီးရီးယားအနောက်ဘက် အစွန်းရှိ အစွရေးပိုင်ဂိုလန်ရဲ့ ကြားခံနယ်ဖြစ်တဲ့ လခြမ်းကွေးပုံသဏ္ဌာန် ရှိတဲ့ ကွင်နစ်တရာပြည်နယ်မှာရှိတဲ့ သူပုန်တွေကို ငုံးကြတိုက်ခိုက်မှုတွေကို အင်နဲ့အားနဲ့ အရှိန်အဟုန်ပြင်းပြင်း မာန်ဟုန်ပြင်းပြင်း စတင်ပြုလုပ်ခဲ့ကြပါတော့တယ်။ အဘက်ဘက်က ဖိအားတွေအောက်မှာ သူပုန်တွေလည်း မလူးသာမလွန်သာဘဲ ကွင်နစ်တရာပြည်နယ်ကို အစိုးရတပ်ဖွဲ့တွေလက်ထဲ ပြန်လည်လွှဲပြောင်းပေးဖို့ သဘောတူခဲ့တယ်လို့ အတိုက်အခံညှိနှိုင်းသူတစ်ဦးနဲ့ စောင့်ကြည့်ရေးအဖွဲ့က ပြောခဲ့ပါတယ်။

“သဘောတူညီချက်မှာ ဘာတွေပါဝင်သလဲဆိုရင် အပစ်ရပ်စဲရေး၊ အကြီးစားနဲ့ အလတ်စား လက်နက်ခဲယမ်း မီးကျောက်တွေကို လွှဲပြောင်းပေးရေး၊ အစိုးရအင်စတီကျူးရှင်းတွေကို ပြန်လည်ပေးအပ်ရေးစတဲ့ဟာတွေ ပါဝင်တယ်” လို့ ဆီးရီးယားလူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ရာမီအက်ဘ်ဒယ်ရာမန်က ပြောပါတယ်။

ပြန်လည်သိမ်းပိုက်

ဆီးရီးယားအစိုးရတပ်ဖွဲ့ဟာ အတိုက်အခံအင်အားစုရဲ့ နယ်မြေဖြစ်တဲ့ ကြားခံနယ်ကို ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ တချို့သူပုန်တွေကလည်း ဆီးရီးယားမြောက်ပိုင်း အတိုက်အခံအင်အားစုနယ်မြေထဲကို ကားတွေနဲ့ ထွက်ခွာသွားကြပါတယ်။

ဆီးရီးယားလူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ ပြောဆိုချက်အရ သဘောတူညီချက်မှာ ကွင်နစ်တရာနဲ့ ဒါရာနယ်မြေကို ခွလျက်အုပ်စီးထားတဲ့ ဂျီဟတ်မဟာမိတ်အဖွဲ့ ခေါင်းဆောင်ဟာရက်တာရာ အယ်လ်ရှန်မပါဝင်ဘူးလို့ သိရပါတယ်။

ပိုမိုကောင်းမွန်တဲ့ အနေအထားတွေဖြစ်လာ

သဘောတူညီချက်ဟာ ဆီးရီးယားအစိုးရတပ်ဖွဲ့ကို ၂၀၁၁ ခုနှစ် မတိုင်မီ အခြေအနေကို ပြန်ရောက်စေပြီး ပိုမို

ကောင်းမွန်တဲ့ အနေအထားတွေဖြစ်လာစေခဲ့ပါတယ်။ သူပုန်ဘက်က ညှိနှိုင်းသူကတော့ ရုရှားနဲ့ပြုလုပ်ခဲ့တဲ့ ကနဦးကွင်နစ်တရာ အပစ်ရပ်သဘောတူညီချက်ဟာ အတော်လေး ခရီးပေါက်ခဲ့သော်လည်း ဘယ်အချိန်အပြည့်အဝအကောင်အထည်ဖော်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အတိအကျတော့မသိသေးပါဘူးလို့ ဆိုပါတယ်။

အပစ်ရပ် သဘောတူညီချက်မူဘောင်အောက်မှာ ဆီးရီးယားတပ်ဖွဲ့ဝင်တွေဟာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ ကြားခံနယ်မြေထဲကို ဝင်ရောက်ခဲ့တယ်လို့ သူပုန်ဘက်ကပြောသော်လည်း အစွရေး

နိုင်ငံတကာက မေ့နိုင်မှာမဟုတ်ပါဘူး။

ဆီးရီးယား သမ္မတအာဆတ်ကိုကူညီ

အဲဒီဒေသမှာ လုံခြုံရေးဟာ ထိပ်တန်းဦးစားပေးကိစ္စ ဖြစ်တာနဲ့အညီ အစွရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုဟာ အဲဒီ ဆီးရီးယားတောင်ပိုင်းအရေးနဲ့ပတ်သက်ပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်နဲ့ ဒီလအစောပိုင်းမှာ ဆွေးနွေးခဲ့ပါတယ်။

ရုရှားအစိုးရဟာ ဆီးရီးယားအစိုးရနဲ့ ငယ်ပေါင်းကြီးဖော်တွေ ဖြစ်နေတာကြောင့် ရုရှားဟာ သူပုန်တွေကို ဆန့်ကျင်တိုက်ထုတ်တဲ့နေရာမှာ ဆုပေး ဒဏ်ပေး စနစ်ကိုကျင့်သုံးပြီး ဆီးရီးယား သမ္မတ

“ရုရှားနဲ့ တူရကီတို့ သဘောတူခဲ့တဲ့ သဘောတူညီချက်ကြောင့် ဒေသခံထောင်ပေါင်းများစွာဟာ အစိုးရလွှမ်းမိုးရာ အလက်ပိုမြို့ကို ကားတွေနဲ့ ထွက်ခွာသွားကြပြီဖြစ်ပါတယ်။ အဲလိုထွက်ခွာတဲ့ မြင်ကွင်းက ချိုခါးအရသာလို့ ဖြစ်နေပါတယ်။ နောက်တစ်နည်းဆိုရသော် ခါးသီးမှုတွေကြားထဲက ချိုမြိန်မှုအရသာကို ရှာဖွေတွေ့ရှိလိုက်သလိုပါပဲ”

ဘက်ကတော့ တစ်လုံးတစ်ပါးဒေသခံ မလွတ်ဟခဲ့ပါဘူး။ သို့သော်လည်း အစွရေးတပ်ဖွဲ့တွေကတော့ နယ်စပ်အရေးကို မျက်ခြည်မပြတ်စောင့်ကြည့် အကဲခတ်နေကြောင်း ပြောပါတယ်။

အစွရေးတပ်ဖွဲ့တွေက ဆီးရီးယားတောင်ပိုင်းမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို စက္ကန့်မလပ်စောင့်ကြည့်နေပြီး ဖြစ်ပေါ်လာနိုင်တဲ့ ကိစ္စရပ်တွေအတွက် အကောင်းဆုံး ပြင်ဆင်ထားကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့တွေကို အတိဒုက္ခရောက်နေတဲ့ ရွှေ့ပြောင်းဆီးရီးယားပြည်သူတွေအတွက်လည်း ပြင်ဆင်မှုတွေ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

အစွရေးနိုင်ငံဟာ ဆီးရီးယားဘက်က ၂၀၀ စတုရန်းကီလိုမီတာလောက်ရှိတဲ့ ဂိုလန်ကုန်းမြင့်ကို ၁၉၆၇ ခုနှစ်မှာ သိမ်းဆည်းခဲ့ပါတယ်။ အဲဒီလို လုပ်လိုက်ခြင်းကို

အာဆတ်ကို ကူညီတာပဲဖြစ်ပါတယ်။

ရုရှားဟာ ၂၀၁၅ ခုနှစ်ကစလို့ ဆီးရီးယားသူပုန်တွေကို ငုံးကြတိုက်ခိုက်ခဲ့ပြီး ဖိအားအမျိုးမျိုးပေးကာ နောက်ပိုင်းမှာ ဆီးရီးယားနိုင်ငံရဲ့အရေးကြီးတဲ့ ဒေသတွေကို လက်နက်ချ အညံ့ခံအောင် ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။

ယခုတစ်ပတ်မှာတော့ ဆီးရီးယားအနောက်မြောက်ဘက်မှာ ပိတ်မိနေတဲ့ ပြည်သူထောင်ပေါင်းများစွာကို ကယ်ထုတ်ဖို့အတွက် အပစ်ရပ်စဲရေးကို ခဏတာလုပ်ခဲ့တာလည်း ရှိပါတယ်။

အီဒလစ်ပြည်နယ်မှာရှိတဲ့ ဖော်အာနဲ့ ကာဖရာယာဒေသတွေဟာ ဆီးရီးယားနိုင်ငံတွင်းမှာ နောက်ဆုံးပိတ်ဆို့ခံထားရတဲ့ ဒေသတွေပဲဖြစ်ပြီး သူပုန်တွေ ဝိုင်းရံထားတဲ့ ရှားပါးလှတဲ့ ဒေသလေးလည်း ဖြစ်ပါတယ်။

ချိုခါးအရသာ

သူပုန်တွေရဲ့ အိတ်ချ်တီအက်စ်

အဖွဲ့ရဲ့ ပိတ်ဆို့ခြင်းကို သုံးနှစ်တာကြိုတိမှိတ်ခံနေရတဲ့ ရှားယိုက်အများစုလွှမ်းမိုးရာ ဒေသလေးတွေက ပြည်သူတွေဟာ အခုအခါမှာတော့ ကယ်ပါ။ ယူပါ တဆာဆာနဲ့ အစိုးရနဲ့ အီရန်တွေဆီကနေ အကူအညီတောင်းခံနေပါပြီ။ အီရန်ကလည်း တခြားတော့ မဟုတ်ပါဘူး။ ဆီးရီးယားရဲ့ မဟာမိတ်နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။

ရုရှားနဲ့ တူရကီတို့ သဘောတူခဲ့တဲ့ သဘောတူညီချက်ကြောင့် ဒေသခံထောင်ပေါင်း များစွာဟာ အစိုးရလွှမ်းမိုးရာ အလက်ပိုမြို့ကို ကားတွေနဲ့ ထွက်ခွာသွားကြပြီဖြစ်ပါတယ်။ အဲလို ထွက်ခွာတဲ့ မြင်ကွင်းက ချိုခါးအရသာလို့ ဖြစ်နေပါတယ်။ နောက်တစ်နည်းဆိုရသော် ခါးသီးမှုတွေကြားထဲက ချိုမြိန်မှုအရသာကို ရှာဖွေတွေ့ရှိလိုက်သလိုပါပဲ။

ယခင် အခြေအနေတွေဟာ ဆုံးရှုံးမှု တန်ဖိုးအလွန်ကြီးမားပါတယ်ဆိုတဲ့အကြောင်း ဖော်အာဒေသခံတစ်ဦးဖြစ်တဲ့ အသက် ၂၈ နှစ်ရှိ ရူဝှစ်ကပြောပါတယ်။ ၎င်းက သူ့ရဲ့ အခြေအနေကို ပြောပြတဲ့နေရာမှာ “ကျွန်မတို့ဟာ အိုးပစ်၊ အိမ်ပစ် ထွက်ပြေးခဲ့ကြရတယ်။ ကျွန်မတို့ ထွက်ပြေးလာတုန်းက ကျွန်မတို့မှာ ကလေးတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့အထိတော့ ပန်းသီးတစ်လုံးဆိုတာ ဘယ်နားနေမှန်းတောင် မသိပါဘူး”လို့ သူမက ပြောပါတယ်။

ဒေသခံ ၆၉၀၀ လောက်နဲ့ တိုက်ခိုက်ရေးသမားတွေလည်း မြို့ငယ်လေးတွေကနေ စွန့်ခွာလာတာကြောင့် မြို့ငယ်လေးတွေဟာဆိုရင် ခြောက်သွေ့

သွားခဲ့ပါတယ်။ ဘာဆိုဘာမျှမရှိအောင် တိတ်ဆိတ်လွန်းလှပါတယ်။

ဘေးလွတ်ရာသို့ ပြောင်းရွှေ့တဲ့ အစီအစဉ်အနေနဲ့ အစိုးရထောင်ထဲမှာ ထည့်ထားတဲ့လူ ၁၅၀၀ ကိုလည်း အစိုးရက ပြန်လွှတ်ပေးရပါတယ်လို့ အိတ်ချ်တီအက်စ်အဖွဲ့က ပြောပါတယ်။ အခုဆိုရင် ရုရှားအကူအညီနဲ့ ဆီးရီးယားအစိုးရဟာ သူ့ရဲ့ နယ်ပယ်ဒေသအသီးသီးကို ပြန်လည်သိမ်းယူနေနိုင်ပြီဖြစ်ပါတယ်။ နှစ်ပေါင်းအတော်ကြာအောင် လူမှုဆင်းရဲဒုက္ခ ခံစားနေရတဲ့ ပြည်သူတွေကလည်း အခုအခါမှာ ဆိုရင်တော့ သွားလမ်းသာလို့ လာလမ်းမြေပြင်နိုင်တော့မှာ ဖြစ်ပါတယ်။ ခါးသီးတဲ့ဒုက္ခ ခံစားနေရတာတွေက လွတ်မြောက်ပြီး ချိုမြိန်တဲ့ အရသာကို အထိုက်အလျှောက် ခံစားနိုင်တော့မှာ ဖြစ်ပါကြောင်း။ ။

ကိုးကား - အေအက်စ်ပီ

မြန်မာနိုင်ငံသည် အာဆီယံစီးပွားရေးအသိုက်အဝန်းသို့ ဝင်ရောက်ခဲ့ပြီဖြစ်ရာ မိမိတို့ လူသားအရင်းအမြစ်များကို ကျွမ်းကျင်လုပ်သားများအဖြစ် လေ့ကျင့်ပျိုးထောင်ပြီး အာဆီယံနိုင်ငံများ၏ ဘုံအလုပ်သမားဈေးကွက်တွင် အရည်အသွေးပြည့်ဝစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများ အားလုံးတွင် တာဝန်ကိုယ်စီရှိပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိပြီး အလုပ်လုပ်နိုင်သူဦးရေမှာ ၃၂ သန်းကျော် ရှိသည်။ ထို့ပြင် တစ်နိုင်ငံလုံး၏ ၆၇ ရာခိုင်နှုန်းသော အလုပ်လုပ်နိုင်သည့် လူစွမ်းအားအရင်းအမြစ်များသည် ပြည်တွင်းပြည်ပ အလုပ်အကိုင်များကိုရရှိကာ ကျွမ်းကျင်သည့်အလုပ်သမားများအဖြစ် ရပ်တည်နိုင်ကြပြီး နိုင်ငံတော်အတွက် မှန်ကန်သည့်ဝင်ငွေလမ်းကြောင်း၊ တိုင်းပြည်တိုးတက်ကြီးပွားရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးသူများဖြစ်လာစေရန် ရည်ရွယ်ကာ ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ၊ ကျွမ်းကျင်မှုစနစ်များ၊ လိုအပ်ချက်များ၊ လူမှုဗူလုံရေး ခံစားခွင့်များအကြောင်းကို အပတ်စဉ် တင်ဆက်သွားရန် ရည်ရွယ်ထားပါသည်။ (မြန်မာ့အလင်း)

သက်မွေးပညာကျွမ်းကျင်မှုဖြင့် အနာဂတ်ကို လျှောက်ပါ

ခင်ရတနာ(မြန်မာ့အလင်း)

“လူတစ်ယောက်က ငါးတစ်ကောင်တောင်းလျှင် တစ်နေ့တာစားသုံးရန်အတွက် ငါးတစ်ကောင် ပေးခြင်းထက် ငါးများခြင်းအတတ်ပညာ သင်ကြားပေးပြီး ငါးများရန် ကိရိယာတန်ဆာပလာများ ပေးအပ်ခြင်းသည် သူ့ဘဝတစ်သက်စာ ဝမ်းစာဖူလုံနိုင်သည်”ဟူသည့် ပညာပေးပုံပြင် တစ်ခုရှိသည်။ လူတို့သည် ကျွမ်းကျင်ရာ လိမ္မာရာဖြင့် ဘဝရပ်တည်မှုအတွက် လုပ်ကိုင်ကြရသည်။ ထိုသူတို့အတွက် ကျွမ်းကျင်သည့်အဆင့် တစ်ခုအထိ တတ်မြောက်အောင် သင်ကြားပေးခြင်း၊ လမ်းညွှန်ပေးခြင်းဖြင့် တစ်ဦးချင်းမှသည် ဒေသတစ်ခုချင်း၊ မြို့ရွာတစ်ခုချင်းမှသည် နိုင်ငံတစ်နိုင်ငံချင်း၊ စသည်ဖြင့် တိုးတက်ကြီးပွားရာ လမ်းကြောင်းအစပင်ဖြစ်သည်။

လူငယ်တစ်ဦးအတွက် အသက်မွေးပညာ ကျွမ်းကျင်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်တော့ အလွန်အရေးကြီးပြီး လုပ်ငန်းခွင်တိုင်းတွင် လူငယ်တိုင်းက မိမိကျွမ်းကျင်သည့် အတတ်ပညာများကို တစ်ဖက်ကမ်းခတ် တတ်မြောက်ထားကြပါက လုပ်ငန်းများ၏ ၆၀ ရာခိုင်နှုန်းမှာ အလွယ်တကူပြီးမြောက်နိုင်ကြောင်း ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က ညွှန်းဆိုထားသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
၁၉၅၀ ခုနှစ် အလုပ်အကိုင်နှင့် လေ့ကျင့်သင်ကြားရေးဥပဒေအရ မြန်မာလုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးမှုများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်သင်ကြားမှုများကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိပြီး ၁၉၇၂ ခုနှစ်ကတည်းက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တို့နှင့် ပူးပေါင်း၍ နိုင်ငံအဆင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်ကြားလေ့ကျင့်ရေးစီမံကိန်းကို စတင်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများနှင့် စစ်ဆေးရေးကဏ္ဍများတွင် ပုဂ္ဂလိကကိုပါ တိုးချဲ့၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ
ကျွမ်းကျင်သူတို့ကို လုပ်ငန်းများစွာ၊ ဌာနများစွာတို့က လိုအပ်လျက်ရှိပြီး ကျွမ်းကျင်လုပ်သားရှားပါးခြင်းက နိုင်ငံတိုးတက်မှုအတွက် ကြီးမားသည့် အဟန့်အတားတစ်ခုဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က အသက်မွေးဝမ်းကျောင်းပညာများနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို အသီးသီးဖွင့်လှစ်ကာ သင်ကြားပေးလျက်ရှိသည့်အပြင် အခြား လူမှုရေး



နှင့် ပရဟိတ ပြည်တွင်းပြည်ပအဖွဲ့အစည်းများကလည်း အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ သင်ကြားပေးခြင်းတို့ဖြင့် ကျွမ်းကျင်လုပ်သားများ၏ကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသည်။ “သင်တန်းဆိုတာ ပိုက်ဆံရှိမှ၊ ရန်ကုန်မှာနေမှ တက်ရတာမျိုး မဖြစ်ရအောင် ကျွန်တော်တို့ ကြိုးစား အကောင်အထည်ဖော်နေပါတယ်။ ဌာနနဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး သက်မွေးပညာတွေကို မြို့နယ်တွေအထိ သွားရောက် သင်ကြားပေးနေတာရှိတယ်” ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူးဦးကျော်ကျော်လွင်က ပြောကြားသည်။

ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများအနေဖြင့် အခြေခံ ဂဟေဆက်၊ အခြေခံ ပိုက်ဆက်၊ အခြေခံ လျှပ်စစ်၊ အခြေခံ တွင်ခုံ၊ TIG ဓာတ်ငွေ့ဂဟေဆက်၊ ကြီးကြပ်ရေးမှူး၊ ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရေး၊ နည်းပြလေ့ကျင့်ရေး၊ စစ်ဆေးရေး၊ ကျွမ်းကျင်မှုစံနှင့် သင်ရိုးညွှန်းတမ်းရေးဆွဲနည်း သင်တန်းများကို အခမဲ့တစ်နှစ်တာပတ်လုံး လေ့ကျင့်သင်ကြားပေးနေကြောင်းလည်း ဦးကျော်ကျော်လွင်ထံမှ သိရသည်။ သင်တန်းများကို အမှတ် ၂၉၈ မြန်နွာလမ်း (၁၃)ရပ်ကွက် ရန်ကင်းမြို့နယ်ရှိ ရန်ကင်းသင်တန်းကျောင်း၊ အမှတ် ၄၃ ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့် ဒဂုံမြောက်ရှိ သင်တန်းကျောင်း၊ အမှတ် (H-၂၅၀) စက်မှုဇုန်(၂) ကနောင်မင်းသားကြီးလမ်း ပြည်ကြီးတံခွန်မြို့နယ်ရှိမန္တလေးသင်တန်းကျောင်းတို့တွင် အခမဲ့ သွားရောက်သင်ယူနိုင်ကြောင်း သိရသည်။

နိုင်ငံတကာ ကျွမ်းကျင်မှုစံနှုန်းများ
ရန်ကုန်အပါအဝင် မြို့ကြီးများတွင် တိုးတက်လာသည့် အဆောက်အအုံများ၊ နည်းပညာများနှင့် လုပ်ငန်းကြီးများစွာ ထွက်ပေါ်လာခဲ့ရာ အလုပ်လုပ်နိုင်စွမ်းရှိသည့် လူငယ်အရေအတွက်များပြားသော်လည်း လက်တွေ့တွင် ကျွမ်းကျင်လုပ်သားအဆင့်အထိ တက်လှမ်းနိုင်သူမှာ နည်းပါးနေဆဲပင် ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတကာ စံချိန်စံနှုန်းသတ်မှတ်ချက်ဖြင့် တိုင်းတာနိုင်ရန်အတွက် လုပ်သားအများစုအနေဖြင့် ကျွမ်းကျင်မှုစံနှုန်းများကို တတ်မြောက်နိုင်ရန်နှင့် အသိအမှတ်ပြုနိုင်ရန် အလွန်အရေးကြီးကြောင်း သိရသည်။

“နိုင်ငံတော်ကနေ လုပ်ငန်းခွင်အတွင်းမှာရှိတဲ့ အလုပ်သမားတွေရဲ့အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကို အသိအမှတ်ပြု ထောက်ခံပေးဖို့ လိုအပ်သလို အလုပ်ရှင်တွေကလည်း မိမိအလုပ်သမားတွေရဲ့ကျွမ်းကျင်မှုစံနှုန်းတွေကို အကဲဖြတ်ပေးဖို့ မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ အလုပ်သမားတွေဘက်ကလည်း မိမိလုပ်ငန်းလုပ်ကိုင်နေသမျှ တစ်လျှောက်လုံးမှာ ဆက်လက်သင်ယူနေဖို့ လိုအပ်တယ်” ဟု ဦးကျော်ကျော်လွင်က ဆက်လက်ပြောကြားသည်။

အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအဆင့်များ
အမျိုးသားအဆင့် အရည်အသွေးမူဘောင်နှင့်အညီ သတ်မှတ်ထားသည့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုများကို အဆင့်(၁) တစ်စိတ်တစ်ဒေသ ကျွမ်းကျင်လုပ်သား၊ အဆင့် (၂) ကျွမ်းကျင်လုပ်သား၊ အဆင့် (၃) အဆင့်မြင့် ကျွမ်းကျင်လုပ်သားနှင့် အဆင့်(၄) ကြီးကြပ်သူ

အဆင့်ဟူ၍ မြန်မာနိုင်ငံတွင် စစ်ဆေးအကဲဖြတ်နိုင်သည့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် စစ်ဆေးမှုအရ စစ်ဆေးခံနိုင်ပြီဖြစ်သော်လည်း နိုင်ငံတကာတွင်မူ အဆင့်(၅) သက်မွေးမှုကျွမ်းကျင်အဆင့် (Professional Level)အထိ သတ်မှတ် အစစ်ဆေးခံနိုင်ကြောင်း သိရသည်။

လေ့လာမှု အားနည်းနေသေး
မြန်မာနိုင်ငံတွင် လေအေးပေးစက်တပ်ဆင်မှု၊ လျှပ်စစ်တပ်ဆင်မှု၊ ပရိဘောဂ လက်သမား၊ အဆောက်အအုံ လက်သမား၊ ဂဟေဆက်၊ ဟိုတယ်စားပွဲထိုး၊ အရောင်းဆိုင်ငွေ့ကိုင်း၊ အရောင်းဝန်ထမ်း၊ အုတ်စီ၊ အထည်ချုပ်၊ အိပ်ခန်းဆောင်ဝန်ထမ်း၊ မော်တော်ယာဉ်စက်ပြင်၊ မော်တော်ယာဉ်စက်စစ်ဆေးသူ၊ ဟိုတယ်စည်ကြို၊ ကွန်ကရစ်ဇျော်၊ သံရည်ကျိုက်သွန်း၊ ဓာတ်ငွေ့ဂဟေဆက်၊ တွင်ခုံ/ဇောက်ခုံ၊ သတ္တုတွင်းတူး၊ လယ်ယာသုံးစက်ကိရိယာပြုပြင်၊ ပိုက်ဆက်၊ ကြွေပြားကပ်၊ အသေးစားစက်ပြင်၊ Public Area Attendant နှင့် Pneumatic Technician စသည့် သက်မွေးပညာရပ်များအတွက် ကျွမ်းကျင်မှုအဆင့် အကဲဖြတ်ခြင်းများကို ပြုလုပ်ပေးနေသော်လည်း အများစုမှာ မိမိ၏အရည်အသွေးကို ဆန်းစစ်ခြင်း၊ အရည်အသွေးနှင့် ကိုက်ညီသည့် လုပ်ငန်းခွင်များကို ရှာဖွေခြင်း၊ လုပ်ခလစာကို မိမိ၏အရည်အသွေးနှင့် ကိုက်ညီစေရန်အားထုတ်ခြင်းစသည့် အလုပ်သမားအခွင့်အရေး အသိပညာများ လေ့လာမှုတွင် အားနည်းနေသေးသည်ကိုလည်း တွေ့ရသည်။

ILO ၏ စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံတွင် လုပ်ငန်းအမျိုးအစားအလိုက် လိုအပ်ချက်များ

ပြားနေသည့် လုပ်သားများမှာ အီလက်ထရွန်နစ်ပညာရှင်၊ လက်သမားနှင့် အဆောက်အအုံတည်ဆောက်ရေးလုပ်သား၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနယ်ပယ်မှ လုပ်သားများ၊ အထည်ချုပ်နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ၊ ငွေကြေးဈေးကွက်ဆိုင်ရာနှင့် လူမှုဆက်ဆံရေးနယ်ပယ်ဆိုင်ရာ ကျွမ်းကျင်လုပ်သားများကို အများဆုံး လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

လိုအပ်နေသော သတင်းဖြန့်ဝေရေး
ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်များအတွက် သက်မွေးပညာ ကျွမ်းကျင်မှုများ ပိုမိုအားကောင်းလာစေရေးအတွက် နိုင်ငံတော်တွင် များစွာတာဝန်ရှိပြီး အစိုးရအနေဖြင့် အခမဲ့ ဖွင့်လှစ်ပေးနေသည့် သင်တန်းကျောင်းများ၊ အခမဲ့ လေ့ကျင့်ပျိုးထောင်ပေးနေသည့် အလုပ်သင်လုပ်ငန်းခွင်များ စသည်ဖြင့် အသက်မွေးပညာအတွက် အချက်အလက်များကို လူထုလူတန်းစားမရွေး သိရှိနိုင်ရန်အတွက် မြို့ရွာတိုင်း၊ လူစည်ကားရာဒေသတိုင်းနှင့် အခြားသတင်းဖြန့်ဝေပေးနိုင်သည့် နေရာတိုင်းတွင် လူထုသိရှိအောင် ကြော်ငြာပေးနိုင်ရေး လိုအပ်နေသေးသည်ကိုလည်း မြင်တွေ့ရသည်။

“အခမဲ့သင်တန်းတွေရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့က မသိတော့ ဘယ်လိုဖွင့်သွားလဲ သိချင်ပါတယ်။ ဘယ်လိုတက်ရတယ်ဆိုတာလည်း သိချင်တယ်။ သင်တန်းတွေပေးနေတယ်ဆိုတာပဲ သတင်းစာတွေမှာ တွေ့ရတယ်။ ဘယ်လိုသင်တန်းတွေ၊ ဘယ်နေရာမှာ သင်ပေးနေတယ်ဆိုတာတွေကို ကျေးရွာတွေအထိ ကျယ်ကျယ်ပြန့်ပြန့် အသိပညာဖြန့်ဝေတာ မရှိဘူးခင်ဗျ။ ဒေသအလိုက် အစိုးရရုံးတွေမှာ စာကပ်ထားရင်တောင် ကျွန်တော်တို့က မသိနိုင်ဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတစ်ဆင့်ဆိုလည်း မသိနိုင်သေးဘူးဗျ။ အစိုးရ ဝန်ကြီးဌာနတွေအနေနဲ့ အခမဲ့ ကျွမ်းကျင် အသက်မွေးသင်တန်းတွေပေးဖြစ်မယ်ဆိုရင် အောက်ခြေအထိ သတင်းအချက်အလက်ပေးနိုင်ဖို့တော့ အားနည်းနေသေးတယ်။ တက်ချင်ပြီး မသိနားမလည်တဲ့ နေရာအစုံက ဒေသခံတွေကို အသိပညာတွေပေးသင့်တယ်” ဟု သင်တန်းတက်ရောက်လိုသူ ပြည်သူတစ်ဦးက ၎င်းကြုံတွေ့နေရသည့် လက်ရှိအခြေအနေကို ပြောပြသည်။

ထို့ကြောင့် ဝန်ကြီးဌာနအချို့က အခမဲ့သင်တန်းများ ပေးအပ်ခြင်း၊ လူမှုအဖွဲ့အစည်းများက အခမဲ့သက်မွေးပညာသင်တန်းများ ပေးအပ်ခြင်းတို့ကို ပြည်သူများသိရှိနိုင်ရေးအတွက် ပို၍ အသိပေးကြော်ငြာမှုများ ပြုလုပ်ရန်လိုအပ်သလို သင်ယူတတ်မြောက်လိုသူ ပြည်သူများကလည်း မြို့နယ်အသီးသီးရှိ အလုပ်သမားရုံး အဖွဲ့အစည်းများ၊ လူမှုဝန်ထမ်းနှင့် ပညာရေးဌာနများသို့ အမြဲမပြတ် ဆက်သွယ်နားစွင့်ကာ မိမိ၏ အသက်မွေးပညာကျွမ်းကျင်မှုများကို မြှင့်တင်ရန်လိုအပ်ပါကြောင်း။ ။

ပန်းမောက်မြို့နယ်တွင် ချောင်းကူးတံတားနှစ်စင်း ဖွင့်လှစ်

ပန်းမောက် ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ပန်းမောက်မြို့နယ် မံအင်ကျေးရွာအုပ်စုနှင့် မံလောင်ကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသည့် ချောင်းကြီးချောင်းကူး သံပေါင်ဘေလီတံတားနှင့် မံအင်-မင်းကုန်းကျေးရွာအုပ်စုတွင် ကိုယ့်အားကိုယ်ကိုးဆောက်လုပ်ခဲ့သော နောင်ကွတ်-နမ့်မားချောင်းကူး သံပေါင်ဘေလီတံတားတို့ကို ဇူလိုင် ၂၀ ရက်နှင့် ၂၁ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ချောင်းကြီးချောင်းကူးတံတားကို ပန်းမောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညီညီဟန်၊ ပန်းမောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းနှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ပြီး တံတားမှာ အရှည် ၂၄၃ ပေ၊ အကျယ် ၁၃ ပေရှိကာ

ပန်းမောက်မြို့နယ် ဆောက်လုပ်ရေးအင်ဂျင်နီယာ ဦးညိုကြီးနှင့်အဖွဲ့က တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း၊ ဒေသခံ စေတနာရှင် အလှူရှင်များ၏ ထည့်ဝင်ငွေ့ကျပ်သိန်း ၂၀၀ ခန့်ဖြင့် ဒုတိယအကြိမ် ပြန်လည်မွမ်းမံပြုပြင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နောင်ကွတ်-နမ့်မား သံပေါင်ဘေလီတံတားကိုလည်း လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပန်းမောက်မြို့နယ်တွင် အဆိုပါချောင်းကြီးချောင်းကူးတံတားနှင့် နမ့်မားချောင်းကူးတံတားတို့ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်သဖြင့် ပန်းမောက်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ကြား ရာသီမရွေး ဆက်သွယ်သွားလာနိုင်ပြီဖြစ်သောကြောင့် ဒေသဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

နီတိုး(မိုးညှင်း)



ချောင်းကြီးချောင်းကူး သံပေါင်ဘေလီတံတားကို တာဝန်ရှိသူများ စစ်ဆေးစဉ်။

လမ်းမတော်မြို့နယ်တွင် ချိုင့်များ ဖြစ်ပေါ်ပျက်စီးနေသည့် လမ်းများကို ပြုပြင်နေ

ရန်ကုန် ဇူလိုင် ၂၂

လမ်းမတော်မြို့နယ်အတွင်း YBS လိုင်းများပြေးဆွဲနေသည့် ကားလမ်းမကြီးများပေါ်ရှိ ချိုင့်များကို သက်ဆိုင်ရာက ပြုပြင်ဖာထေးမှုများ ဆောင်ရွက်ပေးနေ၍ YBS ယာဉ်များသာမက ယာဉ်ငယ်များသွားလာရာတွင်ပါ အဆင်ပြေလာသည်ဟု မြို့တွင်းမောင်းနှင့်နေသော ယာဉ်ငယ်ပိုင်ရှင်များနှင့် တက္ကစီယာဉ်မောင်းအချို့၏ ပြောကြားချက်များအရ သိရသည်။

ရန်ကုန်မြို့ရှိ ကားလမ်းအများစုတွင် လမ်းများပျက်စီးနေ၍ သက်ဆိုင်ရာက ပြုပြင်ပေးပါရန် ပုံနှိပ်နှင့် လူမှုကွန်ရက်မီဒီယာများတွင် ရေးသားဖော်ပြနေကြသည်။

မြို့တွင်း၌ YBS ယာဉ်များပြေးဆွဲနေသော ကမ်းနားလမ်းမကြီး၏ လမ်းမတော်လမ်းဆုံ မီးပွိုင့်အရိယာအတွင်း ပျက်စီးနေသော ချိုင့်ကြီးချိုင့်ငယ်များကို ပြုပြင်ပေးပါရန် ဇူလိုင် ၁၉ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြပြီးနောက် ရက်အနည်းငယ်အတွင်း သက်ဆိုင်ရာက ယင်းနေရာတွင် လမ်းကြိုတ်စက်သုံး၍ လမ်းပေါက်များ ဖာထေးပေးခဲ့သဖြင့် ဇူလိုင် ၂၂ ရက်မှစ၍ ယာဉ်များမောင်းနှင်ရာတွင် အဆင်ပြေလာခြင်းဖြစ်ကြောင်း သိရသည်။ ထို့အတူ အနော်ရထာလမ်း



နှင့် ဘုန်းကြီးလမ်းဆုံ မီးပွိုင့်အရိယာအတွင်း မြို့ပြင်သွား ကွေ့ကြောတွင်လည်း လမ်းချိုင့်ကြီးများရှိနေသဖြင့် သက်ဆိုင်ရာက ဇူလိုင် ၂၂ ရက်မှစ၍ ပြုပြင်ပေးလျက်ရှိသည်။

လမ်းမတော်မြို့နယ်အတွင်း အဆိုပါနေရာများကို ပြုပြင်နေသော်လည်း မြို့ပြင်သွား YBS ယာဉ်လိုင်းများ မြို့တွင်း၌ ပြန်ကွေ့ရာနေရာဖြစ်သည့် မဟာဗန္ဓုလ

လမ်းပေါ် မော်တင်မှတ်တိုင်နေရာရှိ မော်တင်လူကူးခုံးကျော်တံတားအောက် ကြက်လျှာစွန်းလမ်းဆုံတွင်လည်း ချိုင့်ကြီးများ ရှိနေဆဲဖြစ်ရာ ထိုနေရာတွင်လည်း ပြင်ဆင်ဖာထေးပေးစေလိုကြောင်း ယာဉ်မောင်းအချို့နှင့် ခရီးသွားပြည်သူအချို့က ပြောသည်။

လမ်းများခင်းရာတွင် နှစ်စဉ် ပြန်လည် ပြင်ဆင်နေရမည့်အစား စံချိန်စံညွှန်း

ပြည့်မီစွာ ခင်းကျင်းပေးစေလိုသည့်အပြင် တန်ပိုယာဉ်များကြောင့် လမ်းများမပျက်စေရေးအတွက် ရန်ကုန်မြို့တွင်းကားလမ်းများတွင် ကုန်ကားများ တန်ပိုတင်ဆောင်၍ မမောင်းရေးအတွက် တားမြစ်သင့်သည်ဟုလည်း ရန်ကုန်မြို့တွင်းနေ ယာဉ်ငယ်ပိုင်ရှင်တစ်ဦးက အကြံပြုပြောဆိုထားသည်။

ခင်ဆိုင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

ကလေး ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်နှင့် တမူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်လျက် ဒေသခံလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မြို့ပြနှင့် ကျေးလက်နေပြည်သူများပါဝင်သော ရင်းနှီးမြှုပ်နှံမှုနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ဇူလိုင် ၂၁ ရက်က ကလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ကလေးခရိုင်နှင့် တမူးခရိုင်အတွင်းရှိ



မြို့နယ်များမှ စက်မှုလက်မှုဆိုင်ရာ လုပ်ငန်းရှင်များ၊ ရက်ကန်း၊ ဆန်နှင့် ဆီစက်၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ သတ္တု၊ ကုန်ရောင်းကုန်ဝယ်၊ ဟိုတယ်နှင့် ရေသန့်စက်လုပ်ငန်းရှင်များက လုပ်ငန်းများဆောင်ရွက်မှုနှင့်ပတ်သက်၍ တွေ့ကြုံရသည့်အခက်အခဲများနှင့် ဌာနဆိုင်ရာများဘက်မှ ဖြေလျှော့ပေးစေချင်သည့် အချက်များကို တင်ပြဆွေးနွေး မေးမြန်းကြသည်။

ထို့နောက် လုပ်ငန်းရှင်များသိရှိလိုသည့် မေးမြန်းချက်များအပေါ် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ မြန်မာ့စီးပွားရေးဘဏ် ညွှန်ကြားရေးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ညွှန်ကြားရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ညွှန်ကြားရေးမှူး၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဂုဏ်ထူးဆောင် တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် ညွှန်ကြားရေးမှူးတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အဆင်ပြေစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးနှင့် တွေ့ကြုံနေရသည့်အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ လစဉ်ပုံမှန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ချင်းတွင်းသား

ကျိုင်းတုံ၌ ရင်ခွင်မဲ့ကလေးငယ်များအား ကာကွယ်စောင့်ရှောက်ရေးအသင်းဖွဲ့စည်းရေး ဆွေးနွေး

ကျိုင်းတုံ ဇူလိုင် ၂၂

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ရင်ခွင်မဲ့ကလေးများ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဖွဲ့စည်းနိုင်ရေးအတွက် မြို့မိမြို့ဖများနှင့် လူမှုရေးအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂၁ ရက်က ကျိုင်းတုံမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက ယနေ့အချိန်တွင် စွန့်ပစ်ခံကလေးငယ်တွေ များပြားလာနေသည်ကို တွေ့မြင်နေရကြောင်း၊ ပရဟိတဂေဟာများတွင်လည်း မွေးကင်းစကလေးငယ်များ များပြားလာသည်ကို တွေ့နေရကြောင်း၊ ထို့ကြောင့် မွေးကင်းစကလေးငယ်များအား စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးလုပ်ငန်းသည် အမှန်တကယ်လိုအပ်နေသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အထွေထွေအတွင်းရေးမှူး၊ ပါမောက္ခ ဒေါက်တာမြသီတာက မြန်မာနိုင်ငံလုံး

ဆိုင်ရာ အမျိုးသမီးကော်မတီ၏ အခန်းကဏ္ဍများ၊ ကော်မတီတွင်ပါဝင်သည့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရည်များအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ အမျိုးသမီးအဖွဲ့အစည်းများကွန်ရက်နှင့် ကျားမတန်းတူညီမျှရေးကွန်ရက်တို့အကြောင်း၊ ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဖြစ်ပေါ်လာပုံအကြောင်း၊ အသင်းက လက်ရှိ လုပ်ဆောင်နေသော လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲတက်ရောက်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တက္ကသိုလ် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြကာ ပါမောက္ခ ဒေါက်တာမြသီတာက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

မြည်နယ်(ပြန်/ဆက်)

ရွှေတောင်မြို့၌ အာဇာနည်နေ့အခမ်းအနား စည်ကားစွာကျင်းပခဲ့

ရွှေတောင် ဇူလိုင် ၂၂

(၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရွှေတောင်မြို့ ယွန်းတန်းရပ်ကွက်ရှိ အာဇာနည်ကျောက်တိုင်၌ ဇူလိုင် ၁၉ ရက်က စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများက ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား လွှမ်းသူပန်းခွေချ ဂါရဝပြုကြပြီးနောက် ခေါင်းဆောင်ကြီးများကျဆုံးချိန်တွင် ဦးသတ်ယာဉ်များဖြင့် ဥဩဆွဲကာ အလေးပြုခဲ့ကြသည်။ ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ သာသနာ့ဗိမာန်တော်ကြီး၌ ဆရာတော်ကြီးကိုးပါးအား ပင့်ဖိတ်ကာ သီလခံယူပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)

ယနေ့ ဈေးကွက်ပေါက်ဈေးများ			
၂၂-၇-၂၀၁၈			
ရွှေ			
ရန်ကုန်	၁၆ ပဲရည်	တစ်ကျပ်သား	ကျပ် ၉၄၅၀၀၀
ရန်ကုန်	၁၅ ပဲရည်	တစ်ကျပ်သား	ကျပ် ၈၈၉၄၀၀
မန္တလေး	၁၆ ပဲရည်	တစ်ကျပ်သား	ကျပ် ၉၄၅၀၀၀
မန္တလေး	၁၅ ပဲရည်	တစ်ကျပ်သား	ကျပ် ၈၈၉၄၀၀
(အောင်သမာဓိရွှေဆိုင်မှ ရယူပါသည်)			
စက်သုံးဆီ			
စက်သုံးဆီ	လက်လီဈေး(ရန်ကုန်)	လက်လီဈေး(မန္တလေး)	
ဒီဇယ်(တစ်လီတာ)	၉၀၀/၉၁၅ ကျပ်	၉၄၅/၉၅၅ ကျပ်	
ဂရိစီယံဒီဇယ်(တစ်လီတာ)	၉၁၅/၉၃၀ ကျပ်	၉၅၅/၉၆၅ ကျပ်	
အောက်တိုန်း ၉၂	၈၆၅/၈၉၀ ကျပ်	၉၃၅/၉၅၀ ကျပ်	
အောက်တိုန်း ၉၅	၉၁၅/၉၄၀ ကျပ်	၉၈၅/၉၉၅ ကျပ်	
(မြန်မာနိုင်ငံစက်သုံးဆီအသင်းမှ ရယူပါသည်)			
နိုင်ငံတကာ ငွေကြေးများ			
အမေရိကန်	တစ်ဒေါ်လာ	ကျပ်	၁၄၂၀ . ၀
ဥရောပ	တစ်ယူရို	ကျပ်	၁၆၅၃ . ၃
စင်ကာပူ	တစ်ဒေါ်လာ	ကျပ်	၁၀၃၅ . ၇
ဗြိတိန်	တစ်ပေါင်စတာလင်	ကျပ်	၁၈၄၆ . ၆
ဂျပန်	၁၀၀ ယန်း	ကျပ်	၁၂၆၁ . ၂
ဩစတြေးလျ	တစ်ဒေါ်လာ	ကျပ်	၁၀၄၃ . ၄
တရုတ်	တစ်ယွမ်	ကျပ်	၂၀၉ . ၅၉
အိန္ဒိယ	တစ်ရူပီး	ကျပ်	၂၀ . ၅၇၄
ကိုရီးယား	၁၀၀ ဝမ်	ကျပ်	၁၂၅ . ၀၃
မလေးရှား	တစ်ရင်းဂစ်	ကျပ်	၃၄၉ . ၅၄
ထိုင်း	တစ်ဘတ်	ကျပ်	၄၂ . ၅၀၂
(ဗဟိုဘဏ်ပေါက်ဈေး ဖြစ်ပါသည်)			
ခင်ရတနာ-စုစည်းသည်။			

ပြည်သူများသို့ အသိပေးနှိုးဆော်ချက်
နိုင်ငံတော်အစိုးရ၏ လူမှုကာကွယ်စောင့်ရှောက်ရေး ငွေကြေးထောက်ပံ့မှု အစီအစဉ်များတွင် အကျိုးဝင်ပါလျက်နှင့် အချိန်မီမရရှိလျှင်သော်လည်းကောင်း၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်၍သော်လည်းကောင်း၊ သတင်းပေးတိုင်ကြားလိုပါက အောက်ဖော်ပြပါ Help Line တယ်လီဖုန်းနံပါတ်များသို့ (၂၄)နာရီ တိုင်ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်- ၀၆၇-၄၀၄၂၂၂၊ ၀၆၇-၄၀၄၉၉၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန

မြန်မာ့အလင်း	
စာတည်းမှူးချုပ်	- အောင်နိုင်ဦး
စာတည်းမှူး(တာဝန်)	- ဝင်းကျော်
စာတည်းမှူး	- မြင့်ဆွေ (သတင်းထောက်ချုပ်)
စာတည်းများ	- မြင့်စိုး၊ ကြည်ဝင်း၊ ခြူးစန္ဒီနွဲ့၊ ကလျာမိုးမြင့်
အကြီးတန်းသတင်းထောက်များ	- ကျော်သူဝင်း၊ ခင်ရတနာ၊ သိမ့်သိမ့်မိုး၊ ဇူလိုင်မိုး၊ စိန်လွင်အောင်၊ တင်စိုး (ဓာတ်ပုံ)၊ မြတ်မွန်ထွေး
အငယ်တန်းသတင်းထောက်များ	- တင်လင်းအောင်၊ တင်မောင်လွင်၊ ဇင်ဦး၊ နေဝင်းထွန်း(၂)၊ ဟိန်းထက်ဇော်၊ ဝေသူနွယ်
ထုတ်ဝေခြင်းအမှတ်	- (၁၀၀၉၃)၊ ပုံနှိပ်ခြင်းအမှတ် - (၀၀၈၇၇)
.....	
Gmail	mmalin.npt @ gmail.com,
Facebook	www.facebook.com/MYANMAALINNEWS
.....	
မေ့ပြည်တော်-စာတည်းမှူး ၀၆၇-၃၆၁၄၂၊ စာတည်းအဖွဲ့ ၀၆၇-၃၆၁၄၅၊ ဖက်စ် ၀၆၇-၃၆၁၄၆၊ ရန်ကုန်ရုံးခွဲ-အမှတ်(၇၃)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗိုလ်ချုပ်(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ စာတိုက်သေတ္တာအမှတ်-၄၀၊ စာတည်းအဖွဲ့ ၀၁-၅၄၄၃၀၉၊ မန်နေဂျာ ၀၁-၅၄၄၃၁၄၊ စီမံ ၀၁-၅၄၄၃၁၅၊ ငွေစာရင်း ၀၁-၅၄၄၃၁၆၊ ကြော်ငြာ ၀၁-၅၄၅၈၃၄၊ ၀၁- ၅၅၉၁၁၈၊ Fax ၀၁-၅၄၆၂၁၁၊ ၀၆၇-၃၆၁၄၈၊ မြန်မာ့စုံစမ်း ၀၁-၅၄၄၃၁၇၊ Fax ၀၁-၈၆၀၄၄၄၆၊	
.....	



မြန်မာ့ပဲတီစိမ်းထွက်ရှိမှု၏ ၆၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချ

နေပြည်တော် ဇူလိုင် ၂၂

မြန်မာနိုင်ငံမှစိုက်ပျိုးထွက်ရှိလာသည့် ပဲတီစိမ်းပမာဏ၏ ၆၀ ရာခိုင်နှုန်းခန့်ကို တရုတ်သို့ တင်ပို့နေသကဲ့သို့ ဥရောပသမဂ္ဂ အဖွဲ့ဝင် (EU)နိုင်ငံများအပြင် အခြားဈေးကွက်ရှိနိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ပဲတီစိမ်းက အီးယူကလည်း စနစ်တကျနဲ့ အပင်ဖောက်ပြီး တော့ ပြန်လည်ဝယ်ယူတာ လုပ်တယ်။ ပဲတီစိမ်းက အိန္ဒိယဘက်ကို ပို့တဲ့ပမာဏ နည်းပါတယ်။ တခြားဈေးကွက်ရှိတဲ့နိုင်ငံတွေ သွားတယ်။ တရုတ်ဘက်ကဆိုရင် ပဲတီစိမ်းရွှေဝါကိုကြိုက်တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲတီစိမ်းကို ပြည်တွင်းတွင် စားသုံးမှုအနည်းငယ်သာရှိပြီး တရုတ်နိုင်ငံသို့ ၆၀ ရာခိုင်နှုန်းခန့်၊ အင်ဒိုနီးရှားနိုင်ငံသို့ ၁၀ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံသို့ ငါးရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သုံးရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံသို့ သုံးရာခိုင်နှုန်း၊ ဂျပန်နိုင်ငံသို့ သုံးရာခိုင်နှုန်း၊ မလေးရှားနိုင်ငံသို့ နှစ်ရာခိုင်နှုန်းနှင့် အိန္ဒိယနိုင်ငံသို့ နှစ်ရာခိုင်နှုန်းစသည်ဖြင့် တင်ပို့လျက်ရှိကြောင်း သိရသည်။

“အိန္ဒိယကိုပို့တဲ့ပဲတီစိမ်းက တန်တစ်သိန်းခွဲကျော်၊ နှစ်သိန်းလောက်ပဲရှိတော့ ပဲတီစိမ်းအတွက်က သိပ်မပူရဘူး။ တခြားနိုင်ငံတွေ ပို့လို့ရနေတယ်။ မတ်ပဲနဲ့ ပဲစင်းငုံအတွက်ပဲ ပူနေရတာ” ဟု ရန်ကုန် ဘုရင့်နောင်ရှိ ဝင်းပွဲရုံပိုင်ရှင် ကိုရဲမြင့်က ပြောသည်။

မြန်မာ့ပဲတီစိမ်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှ ၆၂ ရာခိုင်နှုန်းနှင့် နယ်စပ်မှ ၃၈ ရာခိုင်နှုန်း တင်ပို့ခဲ့ပြီး စုစုပေါင်းတင်ပို့မှုမှာ တန်ချိန် ၃၃၀၀၀၀ ကျော်ဖြစ်သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် လေးသိန်းကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် သုံးသိန်းခွဲကျော် တင်ပို့နိုင်ခဲ့ပြီး နယ်စပ်ဒေသမှ တရုတ်နိုင်ငံသို့တင်ပို့မှုများကြောင်း သိရသည်။

ဘဏ္ဍာနှစ်အလိုက် ပဲတီစိမ်းတင်ပို့မှုကို နှိုင်းယှဉ်လျှင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတင်ပို့မှု၏ ၂၆ ရာခိုင်နှုန်းကျော်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၂၈ ရာခိုင်နှုန်းကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၂၆ ရာခိုင်နှုန်းကျော်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဇွန်လအထိ ၃၆ ရာခိုင်နှုန်းကျော် ရရှိထားပြီး ပဲမျိုးစုံအားလုံးတွင် ဦးဆောင်တင်ပို့နိုင်သည့် ပဲအမျိုးအစားတစ်ခုဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်သော စာရင်းများအရ မိုးနှင့် ဆောင်း ပဲတီစိမ်းစိုက်ဧက သုံးသိန်းကျော်မှ တန်ချိန်တစ်သန်းခန့်ထွက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးကြကြောင်း သိရသည်။

မြန်မာ့ပဲတီစိမ်းကို တရုတ်နိုင်ငံတွင် အမှုန်ကြိတ်ကာ မုန့်မျိုးစုံ၊ အချိုမှုန့်၊ ပဲကြာဆန်လုပ်ခြင်း၊ ပဲဆန်ပြုတ်ပြုလုပ်ခြင်း၊ ပဲတီစိမ်းအားဖြည့်ဖျော်ရည် ပြုလုပ်ခြင်း၊ ရေခဲချောင်းထဲတွင် ထည့်သွင်း



ပဲပွဲရုံတစ်ခုမှ ပြည်ပသို့တင်ပို့မည့် မြန်မာ့ပဲတီစိမ်းများ

ခြင်းစသည်ဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ရိုကာ ဘေးထွက်ပစ္စည်းများကိုလည်း တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုကြကြောင်း သိရသည်။ **ဇာလင်းသူ(AMIA)**

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် အိန္ဒိယသို့ မျောက်ငိုသီးများ နှစ်စဉ်တိုးတက်တင်ပို့နိုင်

တမူး ဇူလိုင် ၂၂

မျောက်ငိုသီးများကို တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ တစ်ကိုလိုဂရမ်လျှင် ကျပ် ၆၀၀ ပေးဆောင်၍ တင်ပို့နိုင်ကြောင်း တမူးနယ်စပ်ရှိ ကုန်သည်များထံမှ သိရသည်။ လက်ရှိအချိန်တွင် ကလေး၊ တမူး၊ တီးတိန်၊ ရဲခေါဒါရ်ဒေသနှင့် ချင်းတွင်းမြစ်အထက်ပိုင်း နာဂဒေသများမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့် မျောက်ငိုသီးများနှင့် စီးပွားဖြစ်စိုက်ပျိုးသည့် မျောက်ငိုသီးများကို တင်ပို့လျက်ရှိပြီး နှစ်စဉ် တိုးတက်တင်ပို့လျက်ရှိကြောင်းလည်း တမူးမြို့ရှိ မျောက်ငိုသီးကုန်သည် ဦးထန်ရယ်ဇန်က ပြောသည်။

“အိန္ဒိယဘက်ကို နန့်ဖာလုံဈေးကရော ကုန်သွယ်ရေးဇန်ကရော တင်ပို့နေကြတယ်။ ဈေးမှာကျတော့ အပုံလိုက်စနစ်နဲ့ ကြိုက်ဈေးတင်ရောင်းတာဖြစ်တယ်။ မျောက်ငိုသီးပေါပေါများများထွက်တဲ့အချိန်ဖြစ်တဲ့ နိုဝင်ဘာကနေ ဧပြီအထိ ခြောက်လတစ်ဖြတ်ပို့တာဖြစ်လို့ ဒီကြားထဲမှာတော့ စိုက်ပျိုးခြံအလိုက်ရော၊ အလေ့ကျပေါက်တဲ့အပင်တွေအတွက်ရော စရံသတ်ပြီးတော့ ရောင်းဝယ်ထားတာတွေ လုပ်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

မျောက်ငိုပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် အလေ့ကျပေါက်လေ့ရှိသည့် ဘောစကိုင်းပင်နှင့် သဏ္ဌာန်တူပြီး ချည်းသီးအသားကဲ့သို့ ပုံစံတူကာ အိန္ဒိယတွင် စားသုံးမှုများသော်လည်း မြန်မာနိုင်ငံတွင်မူ စားသုံးမှုနည်းပါးပြီး မူးဝေတတ်သည့် အပင်တစ်မျိုးဟု မှတ်ယူကြကြောင်း သိရသည်။

“အိန္ဒိယဘက်မှာတော့ မဏိပူရပြည်နယ်ဘက်က ကသည်းလူမျိုးတွေ နှစ်ခြိုက်ကြတယ်။ ဆေးဖက်ဝင်သလို အသီးထွက်ပေါ်ချိန်ဆိုရင် နန့်ဖာလုံဈေးကိုလာပြီးတော့ ဒေသခံတွေကိုယ်တိုင် ဆိုင်ကယ်နဲ့ အတွဲလိုက်တင်ပြီးတော့ ရောင်းချကြတယ်။ ကြားခံကုန်သည်တွေကလည်း တစ်ဆင့်ခံ ရောင်းချကြတယ်။ အပင်တစ်ပင် ဖြစ်ထွန်းပြီးဆိုရင်

ကျပ်တစ်သိန်းခွဲကနေ နှစ်သိန်းကြားရတယ်။ အပင်ပြုစုမှုအပေါ် မူတည်ပြီးတော့လည်း အပင်ဖြစ်ထွန်းမှုအားကောင်းသလို ဖြစ်ထွန်းလာပြီဆိုရင်လည်း ၂၁ နှစ်လောက်အထိ ခူးဆွတ်လို့ရတယ်” ဟု နန့်ဖာလုံဈေးရှိ မျောက်ငိုသီးကုန်သည် ဦးစိမ်းမောင်ဦးက ပြောသည်။

အိန္ဒိယသို့ မျောက်ငိုသီးကို စတင်တင်ပို့ခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တင်ပို့မှု တန် ၂၀ ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၆၈ တန်ကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန် ၄၄၀ ကျော်စသည်ဖြင့် တစ်နှစ်ထက်တစ်နှစ် အဆများစွာတိုး၍ တင်ပို့နိုင်ခဲ့ကာ ယခု ၂၀၁၈ ခုနှစ်တွင် ဧပြီလအထိ ၈၇ တန်ကျော် တင်ပို့ထားပြီး ဖြစ်ကြောင်း သိရသည်။



ယခုနှစ်တွင် နေပြည်တော်ရှိ ဆည်/တမံများမှ မိုးစပါး ၇၀၃၈၆၆ ကေကို စိုက်ပျိုးရေပေးဝေမည်

နေပြည်တော် ဇူလိုင် ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ အဓိက ဆည်/တမံကြီးများ

ဖြစ်သည့် ပေါင်းလောင်းရေလှောင်တမံ၊ ငလိုက်ရေလှောင်တမံ၊ ဆင်သေရေလှောင်တမံနှင့် ရေဆင်းရေလှောင်တမံတို့အပါ

အဝင် ဆည်၊ ကန်နှင့် တမံ ၂၇ ခုမှ နှစ်စဉ် မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံများအတွက် စိုက်ပျိုးရေပေးဝေလျက်ရှိရာ

ယခုနှစ်တွင်စိုက်ပျိုးမည့် မိုးစပါး ၇၀၃၈၆၆ ကေကိုလည်း စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေသွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန နေပြည်တော်ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

၂၀၁၇-၂၀၁၈ ခုနှစ် နွေစပါးရာသီကလည်း နေပြည်တော်အတွင်းရှိ ဆည်၊ ကန်နှင့် တမံ ၁၃ ခုမှ နွေစပါး ကေ ၂၈၄၆၀ အတွက် အောင်ရေရသည်အထိ စိုက်ပျိုးရေ လုံလောက်စွာပေးဝေနိုင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရေ စတင်ပေးဝေချိန်တွင် လိုအပ်သလို ရေရယူနိုင်ရေးနှင့် အခက်အခဲများရှိပါက ဌာနမှ တာဝန်ခံများထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီများတောင်းယူနိုင်ရန် ဖုန်းနံပါတ်များဖြန့်ဝေပေးထားကြောင်းလည်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန နေပြည်တော်ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

တင်မောင်လွင်(မြန်မာ့အလင်း)



မိုးစပါးအတွက် ရေပေးဝေမည့် ရေဆင်းရေလှောင်တမံ

မင်းဘူးမြို့နယ်၌ စိုက်ပျိုးထားသော ပဲတီစိမ်းမျိုးစေ့ထုတ်စိုက်ခင်း ကေ ၁၅၀ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မင်းဘူး ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အက်ပျိုးဆောင်တောင်သူများ၏ စိတ်ပါဝင်စားမှုကြောင့် ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးလျက်ရှိသော ရေဆင်း(၁၄) မျိုးစေ့ထုတ် ပဲတီစိမ်းစိုက်ခင်း ကေ ၁၅၀ ၌ အောင်မြင်ဖြစ်ထွန်းမှုများရှိနေကြောင်း မင်းဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။

သီးကုန်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၃၇၅/ခ)တွင် တောင်သူ ၂၉ ဦးက စိုက်ခင်း ကေ ၁၀၀ ကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့ (P-4 Project)တို့ ပူးပေါင်း၍ သီးကုန်းကျေးရွာတွင် တောင်သူ ၁၂ ဦးက ၂၅ ဧကနှင့် မုန့်ထောင်ကျေးရွာတွင် တောင်သူ ၁၇ ဦးက ၂၅ ဧကကိုလည်းကောင်း စိုက်ပျိုးလျက်ရှိရာ စုစုပေါင်း တောင်သူ ၅၆ ဦးက မျိုးစေ့ထုတ်စိုက်ဧက ၁၅၀ ကို ဖော်ဆောင်နေခြင်းဖြစ်သည်။ အဆိုပါစိုက်ခင်းများအတွက် မျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အခမဲ့ထောက်ပံ့ပေးထားပြီး ကွင်းဝန်ထမ်းများကလည်း စိုက်ပျိုးချိန်မှစ၍ ယနေ့အထိ စိုက်ခင်းများသို့ လာရောက်အကူအညီပေးနေကြောင်း သိရသည်။

မင်းဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးက “ကိုယ့်ဒေသမှာ ရေ၊ မြေ၊ ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေ အလွယ်တကူရရှိဖို့၊ စိုက်ပျိုးချိန်ရောက်ပြီဆိုရင် အခြားကနေ ဈေးကြီးပေးဝယ်ရတာမျိုးမကြုံရဘဲ မျိုးစေ့ရော၊ ဈေးနှုန်းပါ မုန့်မုန့်ကန်ကန်နဲ့ အချိန်မီရနိုင်ဖို့၊ ဒီလိုမျိုးကောင်းမျိုးသန့်တွေ ထားရှိစိုက်ပျိုးခြင်းကြောင့် ဈေးကွက်မှာယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ထုတ်ကုန်တွေ ရရှိဖို့နဲ့ ဝင်ငွေတွေတိုးတက်လာဖို့ ရည်ရွယ်ပြီး မျိုးသန့်မျိုးပွားစံကွက်တွေ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ပဲတီစိမ်းနဲ့ ဆိုင်တဲ့ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းတွေရစေဖို့ အသိပညာပေးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်” ဟု ပြောသည်။

မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအတွက် သမဝါယမဦးစီးဌာနနှင့် ပူးပေါင်း၍ ပဲတီစိမ်းမျိုးစေ့ထုတ်လုပ်ရေးသမဝါယမအသင်း ဖွဲ့စည်းပေးခြင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့်ပူးပေါင်း၍ မျိုးစေ့ထုတ်သင်တန်းများပေးခြင်းတို့ကိုလည်း လုပ်ဆောင်ထားရှိပြီးဖြစ်ကာ စိုက်ပျိုးရေးဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်ပညာပေးအဖွဲ့များနှင့် ပူးပေါင်း၍ မျိုးကွဲပယ်ခြင်းနှင့်မျိုးစေ့ဆိုင်ရာ စစ်ဆေးခြင်း လုပ်ငန်းများ ကိုလည်း ဆက်လက်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။

ဇေယျတု(မကွေး)



ကျိုင်းတုံမြို့နယ်၌ တောင်သူပညာပေးဆွေးနွေး

ကျိုင်းတုံ ဇူလိုင် ၂၂

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် ကျိုင်းတုံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သည့် မျိုးစေ့ထုတ်တောင်သူဖွဲ့စည်းရေးနှင့် တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်က ယန်းလောကျေးရွာရှိ နမ့်မွန်ကြဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဦးနှင့် ခရိုင်ဦးစီးမှူး ဦးငြိမ်းထွန်းတို့က ကျေးရွာနေတောင်သူများ မျိုးစေ့ပိုမိုထုတ်လုပ်နိုင်စေရေး၊ စိုက်ပျိုးရေးနည်းပညာသစ်များကို သိရှိနားလည်၍ လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဦးထွန်းလှက မျိုးကောင်းမျိုးသန့်များကို စနစ်တကျ ထုတ်လုပ်သုံးစွဲနိုင်စေရေး နည်းပညာများကို လည်းကောင်း၊ မြေအသုံးချရေးတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ခင်ဌေးရီက မြေဩဇာကို အကျိုးရှိရှိ စနစ်တကျသုံးစွဲနိုင်စေရေး သိကောင်းစရာများကိုလည်းကောင်း၊ သီးနှံကာကွယ်ရေးတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်လှလှထွန်းက ပိုးသတ်ဆေးကို စနစ်တကျ ကိုင်တွယ်သုံးစွဲနည်းဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ ပြည်နယ်ဒုတိယဦးစီးမှူးရုံးမှ မျိုးစေ့တာဝန်ခံ ဒုတိယဦးစီးမှူး ဦးဝင်းမြတ်ဇော်က ရွှေရင်အေးစပါး လက်တွေ့စိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ဟေမာန်ဦးက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းဟောပြောခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက တက်ရောက်လာသည့်တောင်သူများကို စိုက်ပျိုးရေးဆိုင်ရာ စာအုပ်များနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင် (မြန်/ဆက်)

မြန်မာ့လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၂

မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား အပင်နှင့် အပင်ထွက်ပစ္စည်းကုန်သွယ်မှုပြုရာတွင် သီးနှံဗျက်ပိုးကျရောက်မှုအန္တရာယ် စိစစ်တွက်ချက်ရန် သတင်းအချက်အလက်ဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ့လယ်ယာထွက်ကုန်များအား တိုးမြှင့်တင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဇူလိုင် ၂၀ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ United States Department of Agriculture (USDA) မှ Undersecretary ဖြစ်သူ Mr. Mc Kinney ဦးဆောင်သော ကိုယ်စားလှယ်

အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံ၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့အပြင် နေပြည်တော် ဗေဗူသီရိမြို့နယ် တံကြီးကုန်းကျေးရွာမှ တောင်သူဦးအောင်၏ လယ်မြေတွင် SRI (စက်စိုက်) စနစ်ဖြင့် စိုက်ပျိုးထားသော ပြည်တော်ရင်စပါးစိုက်ကွင်း၌ ရိတ်သိမ်း

ခြေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းနှင့် ရွှေ့လျားစပါးအခြောက်ခံစက် အသုံးပြုဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု အားပေးသည်။ (အောက်ပုံ)

တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ လက်တွေ့အမှန်တကယ် ဖွံ့ဖြိုးလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရာတွင် ရာသီဥတုအပါအဝင် ရင်ဆိုင်ကြုံတွေ့နိုင်သော စိန်ခေါ်မှုများအား အောင်မြင်စွာ ကျော်ဖြတ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်အသုံးပြုရေး၊ စိုက်ပျိုးနည်းစနစ်နှင့် သွင်းအားစုမန်ကန်ရေးတို့သာမက ရိတ်သိမ်းခြေလှေ့သည်မှ သိုလှောင်ခြင်း၊ တင်ပို့ရောင်းချခြင်းစသည့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် လေလွင့်မှုမရှိရေး၊ သီးနှံအရည်အသွေးထိခိုက်မှုမရှိစေရေးတို့ကိုပါ ထည့်သွင်းတွက်ချက်ပြီး တာဝန်ရှိသူများအနေဖြင့် စနစ်တကျထိန်းကျောင်းကူညီပေးကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

သိမ့်သိမ့်မိုး (မြန်မာ့အလင်း)

ငါးမြို့နယ်ကို အကျိုးပြုနေသည့် ပျဉ်းမတောမြောင်းကြီး

မောင်ထီလာ

မြန်မာနိုင်ငံသည် စပါးကို အဓိကစိုက်ပျိုးနေသည့် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ စပါးကို မိုးစပါး၊ နွေစပါးဟူ၍ နှစ်မျိုး စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် စပါးကိုစိုက်ပျိုးကြသော်လည်း စပါးအများဆုံးထွက်သောဒေသမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၇၃ မြို့နယ်ရှိသည်။ မြို့နယ်အားလုံး စပါးစိုက်ပျိုးကြသည်။ ဧရာဝတီတိုင်းဒေသကြီးသည် မြေကောင်းသည်၊ ရေကောင်းသည်။ မြစ်ချောင်း၊ မြောင်းများ ပေါများသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ စပါးကျိမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်သည်။



မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ စိုက်ပျိုးရေ အခက်အခဲမရှိရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆည်မြောင်းများ၊ ရေလှောင်တံခံများ၊ မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်ပေးခဲ့သည်။ ဆည်မြောင်းဌာန၏ ဆည်တာတံခံများမှ ရေဖြင့် တောင်သူလယ်သမားများသည် နွေစပါး၊ မိုးစပါးနှင့် အခြားသီးနှံများကို သီးထပ်၊ သီးညှပ်စနစ်ဖြင့် စိုက်ပျိုးခဲ့ရာ အထူးအောင်မြင်ဖြစ်ထွန်းနေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်၍ ဆင်းရဲနွမ်းပါးမှု သိသိသာသာ ကျဆင်းလာသည်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မင်းတရုပျဉ်းမတောမြောင်းရှိသည်။ ပျဉ်းမတောချောင်းမှာ ဟင်္သာတမြို့မှစ၍ နတ်မော်ချောင်း၊ ဇလွန်မြို့နယ်တွင် ကျိုရချောင်း၊

နေဖြူမြို့တွင် ကျုံတနီချောင်း၊ ကျုံပျော်မြို့နယ်တွင် ကျုံတနီချောင်း အမည်ဖြင့်လည်းကောင်း၊ ပန်းတနော်မြို့နယ်တွင် ဗောဓိချောင်းဟူ၍ အမည်အမျိုးမျိုးဖြင့် စီးဆင်းလာရာ ပန်းတနော်မြို့အထိ ဖြစ်သည်။

ပန်းတနော်မြို့နယ် မင်းတရုပျဉ်းမတောရေတံခါးကို ၁၉၉၅ ခုနှစ်က မအူပင်ခရိုင် ပန်းတနော်မြို့နယ် ရေကြီးကွင်း၊ ရေနက်ကွင်းများမှ ကွင်းရေများ ထုတ်ပေးရန်နှင့် နွေစပါးစိုက်ပျိုးရေး အောင်ရေထိန်းသိမ်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျဉ်းမတောရေတံခါး၏ မူလအရွယ်အစားမှာ (၆×၈) ၁၂ ပေါက်နှင့် လျှော့ရေယာဉ် ၀၆/ထွက်ရေတံခါး (၁၀×၈)

၁ ပေါက် စုစုပေါင်း ၁၃ ပေါက်ဖြစ်သည်။ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် (၆×၉') ၁၀ ပေါက် ထပ်မံတိုးချဲ့အဆင့်မြှင့်တင်ဆောက်ခဲ့သည်။

ပျဉ်းမတောရေတံခါးတည်ဆောက်ချိန်တွင် မင်းတရု ပျဉ်းမတောမြောင်းနှင့် နံကာပျဉ်းမတောမြောင်းတို့ကို ရေတံခါးအဝင်မြောင်းများအဖြစ် ဒေသခံလူထု လုပ်အားဖြင့် တူးဖော်ပေးခဲ့သည်။

မင်းတရုပျဉ်းမတောမြောင်းမှာ အလျား ၄ မိုင် (ပျဉ်းမတောရေတံခါးအထိ) နှင့် နံကာပျဉ်းမတောမြောင်းမှာ ၁-၂ မိုင် ရှည်လျားသည်။ အဆိုပါ ရေတံခါးအဝင်မြောင်းများမှ ကွင်းရေများသည် ပျဉ်းမတောရေတံခါးမှတစ်ဆင့် အောက်ဘက် ကျုံသမ္ဗင်ချောင်းသို့ စီးထွက်၍ ပသွယ်ချောင်းသို့ ဆက်လက်စီးဝင်သွားသည်။

မင်းတရု ပျဉ်းမတောမြောင်းမှာ မူလ ဒီဇိုင်းအရ ပျမ်းမျှအကျယ် ပေ ၁၀၀၊ ပျမ်းမျှ အနက် ၆ ပေနှင့် အလျား ၄ မိုင်ခန့် (ရေတံခါးအထိ) ဖြစ်၍ နန်းတင်တိမ်ကော လာသဖြင့် ကွင်းရေထုတ်နှုန်းမကြီးကြာပြီး ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရန်နှင့် ရေစီးရေလာကောင်းမွန်၍ ရေနုတ်အား ကောင်းစေရန်အတွက် မင်းတရုပျဉ်းမတောမြောင်းအား အလျား ၄ မိုင်၊ အောက်ခြေအကျယ် ပေ ၁၈၀၊ ထိပ်ဝအကျယ်ပေ ၂၀၀၊ ပျမ်းမျှအနက် ၅ ပေ တူးဖော်ခဲ့ရာ မိုးစပါးဧက ၆၀၀၀ နှင့် နွေစပါးဧက ၄၅၀၀ စိုက်ပျိုးနိုင်ခဲ့သည်။

မင်းတရုပျဉ်းမတောမြောင်းကို ပြည်ထောင်စုအစိုးရရန်ပုံငွေ အထူးပြင်ဆင်ပြီး လုပ်ငန်းခေါင်းစဉ်ဖြင့် ဌာနစက်ယန္တရားများဖြစ်သည့် ရိုးရိုးမြေတူးစက် ခုနစ်စီးနှင့် ကုန်းရေနစ်သွယ်သွားမြေတူးစက် နှစ်စီးဖြင့် ပြုပြင်ဆောင်ရွက်ခဲ့သည်။

မင်းတရု ပျဉ်းမတောမြောင်းကို ပြုပြင်ပေးနိုင်ခဲ့သဖြင့် ဓနဖြူမြို့နယ်နှင့် ပန်းတနော်မြို့နယ်များအတွင်းရှိ မိုးရာသီရွာသွန်းသောကွင်းရေများကို လျင်မြန်စွာ ထုတ်နှုတ်ပေးနိုင်ခြင်းဖြင့် မိုးစပါးစိုက်ဧက ၆၀၀၀ ခန့်ကို စိုက်ပျိုးရေလုံလောက်စွာ ရရှိခြင်းနှင့် ရေလမ်းခရီး သွားလာရေးအတွက် အဆင်ပြေချောမွေ့ပြီး တောင်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာသည်။

မင်းတရု ပျဉ်းမတောမြောင်းမှာ ဟင်္သာတမှစ၍ ဇလွန်၊ ဓနဖြူ၊ ကျုံပျော်၊ ပန်းတနော်အထိ မိုင် ၅၀ ကျော်ရှည်လျားပြီး ငါးမြို့နယ်ရှိ လယ်ဧက ၅၀၀၀၀ ကျော်ကို အကျိုးပြုနေသည့် ရေပေးဝေမြောင်းကြီးဖြစ်ကြောင်း ရေသားတင်ပြလိုက်ပါသည်။ ။

မြိုင်မြို့နယ်တွင် အကွက်ကျယ်စံပြ ၁၅ ဧက စိုက်ပျိုးရန် SRI စနစ်ဖြင့် ပျိုးထောင်

မြိုင် ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ဆူးဝင်းကျေးရွာအုပ်စု ညောင်ပင်စောက်ကျေးရွာမှ တောင်သူ ဦးလှသောင်း၏ လယ်မြေတွင် ဆင်းသုခစပါးမျိုးကို SRI စနစ်ဖြင့် ပျိုးပေါင်နှင့် ပျိုးထောင်ခြင်းလုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်လေးနှင့် ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ညောင်ပင်စောက်ကျေးရွာတွင် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ ပျိုးသက်နုကောက်ကွက်ကြ SRI စိုက်နည်းစနစ်ဖြင့် အကွက်ကျယ် ၁၅ ဧကကို စံပြစိုက်ကွင်းအဖြစ် စိုက်ပျိုးသွားမည်ဖြစ်ရာ ဇွန် ၂၁ ရက်မှစ၍ ဆင်းသုခ၊ မျိုးကောင်းမျိုးသန့်စပါးမျိုးကို အသုံးပြုပြီး SRI စနစ် ပျိုးပေါင်ဖြင့် ပျိုးထောင်ပေးလျက်ရှိသည်။

ထိုသို့ SRI စနစ် ပျိုးပေါင်ဖြင့် ပျိုးထောင်ရာတွင် တစ်ဧကအတွက် အလျား နှစ်ပေ၊ အနံ တစ်ပေ အကွက်ပေါင်း ၈၀ ၌ မျိုးစပါး နို့ဆီဘူး ၁၀ ဘူး အသုံးပြု၍ ပျိုးထောင်ခြင်းဖြစ်သည့်အတွက် မျိုးဖိုး ကုန်ကျစရိတ်၊ ပျိုးနုတ်ကုန်ကျစရိတ်၊ သယ်ယူစရိတ်တို့သက်သာသဖြင့် ဒေသခံတောင်သူများမှာ အထူးစိတ်ဝင်စားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိန်မောင်က ပြောသည်။

ပျိုးသက်ရက် ၁၂ ရက်သားအရွယ် ပျိုးပင်များကို စိုက်ပျိုးရာတွင် ပင်ကြား၊ တန်းကြား ၁၀×၁၀ လက်မ ထား၍ တစ်ကျင်းလျှင် ပျိုးပင်တစ်ပင်နှုန်းဖြင့် တစ်ဧကတွင် ပျိုးပင် ၆၂၀၀၀ ကျော် ဝင်ဆုံအောင် စိုက်ပျိုးသည်။ ပျိုးသက်နုကောက်ကွက်ကြ SRI စနစ်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ပျိုးထောင်ချိန်မှစ၍ ရိတ်သိမ်းခြေလှေ့သည်အထိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက နည်းပညာပံ့ပိုးခြင်း၊ လက်တွေ့ပျိုးထောင်ခြင်းများဖြင့် ဒေသခံတောင်သူများအတွက် ကူညီပံ့ပိုးပေးသွားဖြစ်ကြောင်း သိရသည်။

ဧထွတ်ဇော် (ရေကြို)

ကျွန်တော်နဲ့ ဝေဖန်မှုများ

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

ကျွန်တော်ဟာ ကျောင်းဆရာတစ်ယောက်ပါ။ ၁၉၆၆ ခုနှစ်ကစပြီး တက္ကသိုလ်မှာ နည်းပြဆရာအဖြစ် တာဝန်ယူခဲ့ပြီး ယနေ့အထိ စာသင်လျက်ရှိတယ်။ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီး စာသင်တာကိုမြတ်နိုးတယ်။ ကြိုက်တယ်။ တန်ဖိုးထားတယ်။ ဆရာတစ်ယောက်အနေနဲ့ တပည့်တွေနဲ့ အမြဲထိတွေ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ဆက်သွယ်ဆက်ဆံခွင့်ရတယ်။ အခုလို ထိတွေ့ဆက်ဆံရာမှာ ကျွန်တော့်ကို လေးစားကြတယ်။ ကြည်ညိုကြတယ်။ ကျွန်တော့်အနေနဲ့လည်း သူတို့ကို သံယောဇဉ်ကြီးတယ်။ ချစ်တယ်။ ကျွန်တော့်ကို ဝေဖန်တာ၊ ပြစ်တင်တာတွေ မကြုံခဲ့ရဘူး။

အမြင်မတူတာ အပြစ်မဟုတ်

ကျွန်တော် ရခိုင်နဲ့ပတ်သက်ပြီး တာဝန်ယူတဲ့အချိန်ကစပြီး တစ်ကြိမ်တစ်ခါမှ မကြုံရတဲ့ အတွေ့အကြုံရခဲ့တယ်။ ဒါကတော့ အဝေဖန်ခံရတာ။ အပြစ်တင်တယ်။ ပုဂ္ဂိုလ်ရေးအရ စော်ကားတယ်။ ကျွန်တော်က ဖွေစ်ဘွတ်ကိုမသုံးဘူး။ ဒါလည်း ကိုယ့်အကြောင်းနဲ့ကိုယ်။ တလောက ရခိုင်နဲ့ပတ်သက်ပြီး သတင်းစာထဲမှာ ဆောင်းပါးတွေရေးဖြစ်တယ်။ ကျွန်တော့်ရဲ့ ရေးသားမှုတွေကို ဝေဖန်တာတွေကို ကျွန်တော့်တပည့်တစ်ဦးက မျှဝေတယ်။ ကျွန်တော်က ဝေဖန်မှုတွေဖတ်တဲ့အခါ ပုဂ္ဂိုလ်ရေးအရ သိနေသူဖြစ်တာရယ်။ ထိန်းထိန်းသိမ်းသိမ်း ပြောစရာ ရှိတာကို တင်ပြသွားတာမို့ ကျေးဇူးတင်မိတယ်။ အမှန်တော့ တစ်ဦးနဲ့တစ်ဦး အမြင်ချင်းဖလှယ်တာဟာ ရှင်သန်တဲ့ ယဉ်ကျေးမှုတစ်ရပ်ပဲ။ ကျွန်တော်ရေးသားခဲ့တာကို သဘောမတူကြောင်း ကျကျနန ဖော်ထုတ်ခဲ့တယ်။ အမှန်တော့ ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းမှာ အခုလို အပြန်အလှန် ပြောကြဆိုကြ၊ ငြင်းကြခန့်ကြ။ အမြင်ချင်း ဖလှယ်တာဟာ အင်မတန်မှ ကြိုဆိုရမယ့် ကိစ္စဖြစ်တယ်။ အမြင်မတူတာဟာ အပြစ်မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာတွေကို ဖလှယ်ပြီး နားလည်မှု ယူကြရမှာသာ ဖြစ်တယ်။ ဖွေစ်ဘွတ်ကနေတစ်ဆင့် ရွတ်ချုတာ၊ စော်ကားတာတွေကိုတော့ မပြောတော့ဘူး။ ပြည့်ပြည့်စုံစုံသိတာမျိုး မဟုတ်ဘဲ တစ်ဝက်တစ်ပျက် မပြည့်စုံတဲ့အချက်အလက်တွေနဲ့ ပြောခဲ့ကြတာ။ ပြောရရင်ပြီးရော ပုဂ္ဂိုလ်ရေးရာကို ထိခိုက်ရင် ကျေနပ်တာမျိုးကတော့ မဖြစ်သင့်ဘူး။

တစ်ခုတော့ရှိပါတယ်။ ဝေဖန်မခံချင်ရင် ဘာမှမလုပ်နဲ့။ ဘာမှမပြောနဲ့။ ဘာမှမရေးနဲ့။ ဒါဆိုရင် ဘယ်သူမှလည်း ပြောကြဆိုကြမှာ မဟုတ်ဘူး။ အပြောမခံချင်ရင်က လွယ်တယ်။ ဒါပေမယ့် အခုလို ကြောက်နေရင်တော့ ဘာမှလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဘာမှ ပြောဖြစ်မှာမဟုတ်။ ဘာမှ ရေးဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်က ဥရောပခရီးစဉ်တွေနဲ့ ပတ်သက်ပြီး ဆောင်းပါးတွေ ရေးသားခဲ့တာ။ အခုလိုသွားရတာလည်း ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စတွေကို ပုံကြီးချဲ့ပြီး မဟုတ်မမှန်တာတွေကို စွပ်စွဲနေတာကို ပကတိအခြေအနေမှန်တွေ တင်ပြဖို့ သွားရောက်ခဲ့ခြင်းသာဖြစ်တယ်။ ရခိုင်ပြဿနာဟာ ဘာသာရေးပဋိပက္ခမဟုတ်ဘဲ တရားမဝင် မြန်မာပြည်အတွင်း ဝင်ရောက်လာခဲ့သူတွေကြောင့် စတင်လာတဲ့ နိုင်ငံလုံခြုံရေးပြဿနာဖြစ်တယ်။ နိုင်ငံတိုင်းမှာရှိတဲ့တာဝန်ကို အစိုးရအနေနဲ့ အတတ်နိုင်ဆုံး သိမ်သိမ်မွေ့မွေ့ ရင်ဆိုင်ဖြေရှင်းနေကြောင်း ရှင်းပြတယ်။ စိန်ခေါ်မှုမျိုးစုံကြားက ဘက်စုံထောင့်စုံက ကြည့်ပြီး ဆောင်ရွက်နေတာကို တင်ပြခဲ့တယ်။ တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေဟာ လုံခြုံရေးရှုထောင့်ကနေ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တစ်စိတ်တစ်ပိုင်းအကျိုးရှိ

နိုင်ငံတော်အနေနဲ့ လုပ်သင့် လုပ်ထိုက်တယ်လို့ ယူဆသမျှကို အစွမ်းကုန်ကြိုးစားနေတယ်။ တစ်ဖက်ကလည်း

နိုင်ငံတကာဖီအားတွေဟာလည်း ကြီးမားလာတယ်။ ဘာလုပ်လုပ် မလုံလောက်ဘူး။ အားမရဘူး။ ဝေဖန်မြဲ။ ကျွန်တော်တို့အဖွဲ့ အခုလိုသွားခဲ့တာ တစ်စိတ်တစ်ပိုင်းတော့ အကျိုးရှိခဲ့တယ်။ ပကတိအခြေအနေဟာ ခက်ခဲကြောင်း၊ ရှုပ်ထွေးကြောင်း၊ နနယ်လှတဲ့ ဒီမိုကရေစီလမ်းကြောင်းကို ထိခိုက်နိုင်ကြောင်း တင်ပြနိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်သတ် ပြောနေ၊ ဆိုနေကြတာကို တုံ့ပြန်နိုင်ခဲ့တယ်။ ကျွန်တော်က ၂၀၁၆ ခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလက ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် မောင်တောစုံစမ်းရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တယ်။ ဒါကြောင့်လည်း ရခိုင်အရေးနဲ့ ပတ်သက်ပြီး လေ့လာခဲ့တယ်။ စာအုပ်တွေ၊ စာတမ်းတွေ ဖတ်ရှုခွင့်ရခဲ့တယ်။ နှစ်ပေါင်း ရာနဲ့ချီခဲ့တဲ့အရာ။ မနေ့တစ်နေ့က ဖြစ်တာမဟုတ်ဘဲ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးပြဿနာတွေနဲ့ ရောပြွမ်းခဲ့တဲ့ပြဿနာ။ တိုင်းရင်းသား ရခိုင်တွေရဲ့ ခံစားချက်ဟာလည်း အဓိကကျတဲ့ ပြဿနာ။ ခိုင်လုံတဲ့ နယ်စပ်ဒေသဖြစ်အောင် အစွမ်းကုန်ကြိုးစားရမယ့် ကိစ္စ။ ဒါကြောင့် ဒီကိစ္စကို ဖြေရှင်းတဲ့နေရာ ပါဝင်ပတ်သက်သူ

“ဝေဖန်မခံချင်ရင် ဘာမှမလုပ်နဲ့။ ဘာမှမပြောနဲ့။ ဘာမှမရေးနဲ့။ ဒါဆိုရင် ဘယ်သူမှလည်း ပြောကြဆိုကြမှာ မဟုတ်ဘူး။ အပြောမခံချင်ရင်က လွယ်တယ်။ ဒါပေမယ့် အခုလိုကြောက်နေရင်တော့ ဘာမှလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဘာမှ ပြောဖြစ်မှာမဟုတ်။ ဘာမှ ရေးဖြစ်မှာ မဟုတ်ဘူး။”

(stakeholder) အားလုံးရဲ့ အမြင်အတွေးတွေကို လွှမ်းခြုံဖို့ လိုအပ်တဲ့ ပြဿနာ။ ဘက်ပေါင်းစုံက ကြည့်တတ်ဖို့ လိုအပ်တယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်နိုင်ငံလုံး လူတိုင်း ညီညီညွတ်ညွတ်နဲ့ ဝန်းရံဖို့လိုကြောင်း တင်ပြခဲ့ခြင်းသာဖြစ်တယ်။ အမှန်တော့ ဒီအချိန်မှာ စည်းလုံးဖို့ အရေးကြီးနေတာ။ အပြစ်တင်လို့မပြီးဘူး။ ဘာကြောင့် ဖြစ်သလဲ၊ ဘယ်သူ့မှာ အပြစ်ရှိတယ်၊ ဒါတွေ စဉ်းစားနေလို့ ဆုံးမှာ မဟုတ်ဘဲ လုပ်ဖို့လိုတာတွေကို ထိထိရောက်ရောက်လုပ်ဖို့ လိုအပ်ပါတယ်။ ဝေဖန်ကြတာတွေကို ကြိုဆိုရပါတယ်။ ပြင်ဆင်ပြီး စဉ်းစားရတဲ့၊ လုပ်ရတဲ့ အကြောင်းအရာတွေဟာ တန်ဖိုးရှိပါတယ်။ တစ်ဖက်ကတော့ လုပ်ရတဲ့ အလုပ်တွေကို လုပ်နေကြတာကို အသိအမှတ်ပြုသင့်ပါတယ်။ မျှမျှတတ သုံးသပ်နိုင်ဖို့ လိုအပ်တယ်။

ယှဉ်ပြိုင်မှုသာပဓာန

ဒီဆောင်းပါးကိုရေးရင်း တက္ကသိုလ်မှာ ကြုံတွေ့ခဲ့တာကို အမှတ်ရမိတယ်။ ဒါကတော့ စကားရည်လွှဲဖွဲ့တွေ မကြာခဏ ကျင်းပတယ်။ အဆိုတင်တဲ့သူ ပြန်လည်တုံ့ပြန်တဲ့သူ။ ခေါင်းစဉ်တစ်ခုနဲ့ ပတ်သက်ပြီး အဆိုနဲ့ တင်တဲ့အဆိုကို တုံ့ပြန်မှု စကားရည်လှဲဖွဲ့မှာ တက်ရောက်လာတဲ့ ပရိသတ်တွေကလည်း မေးခွန်းတွေ ထုတ်ခွင့်ရတယ်။ ပြီးတဲ့အချိန်မှာ ဒိုင်လူကြီးတွေနဲ့ ပရိသတ်တွေက အမှတ်ပေးကြပြီး အနိုင်အရှုံးဆုံးဖြတ်တယ်။ စကားရည်လှဲဖွဲ့မှာ သူနိုင်ကိုယ်နိုင် အပြိုင်ကြရတာ။ တစ်ဖက်ရဲ့ တင်ပြမှုတွေကို ထိထိမိမိ ပြန်လည်ချေပရတယ်။ အားနည်းချက်တွေကို နှင်းရတယ်။ အခုလို အစွမ်းကုန်ကြိုးစားပြီး အဆုံးအဖြတ်ကို ကြည်ကြည်ဖြူဖြူလက်ခံရတယ်။ ပွဲပြီးတဲ့

အခါမှာလည်း လက်ဆွဲနှုတ်ဆက်ပြီး အခင်အမင်မပျက် ရင်းနှီးမှု မလျော့သွားဘူး။ အကြောင်းအရာအပေါ် အခြေခံပြီး လူပုဂ္ဂိုလ်ကို မထိခိုက်စေဘူး။ ပွဲပြီးသွားရင် မိတ်ဆွေပဲ။ ဒီအလေ့အထက ပြုစုသင့်တဲ့အရာလို့ ကျွန်တော်က ထင်မြင်ပါတယ်။ အခုတော့ တက္ကသိုလ်တွေမှာ ဒီယဉ်ကျေးမှု ပျောက်သွားတယ်။ ဆက်လုပ်သင့်တယ်။ အားပေးသင့်တယ်။ ပြုစုသင့်တာ။ ယဉ်ကျေးတဲ့သူ အသိုင်းအဝိုင်းမှာ (win-win) လို့ ခေါ်တယ်။ “ကိုယ်နိုင်သူနိုင်” ဆိုတဲ့ အဖြေကို ထုတ်နိုင်ဖို့ လိုအပ်တယ်။ အခုတော့ “ကိုယ်နိုင် သူရှုံး” ဆိုတာကို နှစ်သက်နေကြတယ်။ အနိုင်ရမှုကို မြတ်နိုးတယ်။ လိုချင်ကြတယ်။ ဒီယဉ်ကျေးမှုကို မိသားစုအတွင်း ဖန်တီးဖို့ လိုအပ်သလို ကျောင်းတွေမှာ ကလေးတွေကို ဖိသင်ဖို့ လိုအပ်တယ်။ ဒါကြောင့်လည်း အားကစားကို အားပေးဖို့ လိုအပ်တာ။ အားကစားမှာ အရှုံးအနိုင်တော့ ရှိပေမယ့် အရှုံးအနိုင်ဟာ အဓိကမဟုတ်ဘဲ ယှဉ်ပြိုင်မှုသာ ပဓာနဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ပြီး အရှုံးအနိုင်ကို အပြုံးမပျက် လက်ခံတတ်တဲ့ ယဉ်ကျေးမှုဟာ အလွန်အရေးကြီးလှပါတယ်။

အခုခေတ်မှာ ခေတ်စားနေတဲ့ ဖွေစ်ဘွတ်ယဉ်ကျေးမှုဟာလည်း အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီမိုကရေစီအပြည့်အဝရှိတဲ့ စနစ်တစ်ခုဖြစ်တယ်။ လူတိုင်းကြိုက်တဲ့အချိန် ကြိုက်တဲ့ပုံစံနဲ့ ပါဝင်လိုရတယ်။ စိတ်ကြိုက်ပဲ။ အထိန်းအကွပ် သိပ်မရှိလှဘူး။ တစ်ဖက်ကတော့ အခွင့်အရေးရှိသလို တာဝန်ယူနိုင်ဖို့လည်း အရေးကြီးတယ်လို့မြင်တယ်။ ကိုယ့်ရဲ့ရေးသားမှုတွေ မှန်ရဲ့လား။ အချက်အလက်တွေ ပြည့်စုံခိုင်မာမှုရှိရဲ့လား။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်က ဆရာကြီး ဂန္တီရဲ့အဆိုအမိန့်တစ်ခုကို သတိရမိတယ်။ လူတစ်ယောက်မှာ မှန်တဲ့အတွေ့၊ မှန်တဲ့အပြော၊ မှန်တဲ့အလုပ် ဒီသုံးခုနဲ့ ပြည့်စုံမှုရှိဖို့ လိုအပ်ကြောင်း သတိပေးတယ်။ အတွေးမှားရင် အပြောမှားမှာပဲ။ အပြောမှားရင် အလုပ်မှားဖို့ သေချာတာ။ ဒါကြောင့် မှန်တဲ့အတွေးနဲ့ စဖို့လိုအပ်တယ်။ အစကတည်းက တစ်ဖက်သတ် တွေးတတ်တာမျိုး၊ လူကြိုက်များအောင် ပြောတတ်၊ ရေးတတ်တာမျိုး မဖြစ်အောင် သတိထားရမှာဖြစ်တယ်။

ရခိုင်နဲ့ ပတ်သက်လာရင် ရှုပ်ထွေးလှတဲ့၊ နက်နဲလှတဲ့ ပြဿနာဖြစ်တာကို သဘောပေါက်ဖို့ လိုအပ်တယ်။ စိတ်ခံစားမှုကို ဦးနှောက်အတွေးနဲ့ ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်။ မကြာခဏ ပေါ်နေတဲ့ပြဿနာကို ရေရှည်စဉ်းစားမှုနဲ့ ရင်ဆိုင်ဖြေရှင်းရမှာဖြစ်တယ်။ မလုံခြုံတဲ့ နယ်စပ်ဒေသ၊ တစ်ဖက်က လူဦးရေထူထပ်ပြီး ရွှေ့ပြောင်းမှုကို တွန်းအားပေးနေတဲ့ကိစ္စ၊ ဒါကြောင့် လုံခြုံတဲ့ နယ်နှိမိတ်တစ်ခုဖြစ်ဖို့ အလွန်အရေးကြီးလှတယ်။ ဒီကိစ္စဟာ အခုချိန်မှာ နိုင်ငံတိုင်းလိုလို ရင်ဆိုင်နေကြရတယ်။ ဥရောပနိုင်ငံတွေမှာ အာဖရိကနိုင်ငံတွေက ရွှေ့ပြောင်းလာသူတွေ



ကြောင့် အကြီးအကျယ် အကျပ်ရိုက်နေတာ တွေ့ရတယ်။ တစ်ဦးမှ လက်မခံတော့ဘူးလို့ ကြေညာနေကြပြီး အမေရိကန်နိုင်ငံမှာလည်း ဒီလိုအခြေအနေမျိုးနဲ့ ကြုံနေရတယ်။ ဒါကြောင့်လည်း ခိုင်မာတဲ့ တံတိုင်းကြီး တည်ဆောက်ဖို့ ကြိုးစားနေတယ်။

အခြေခံကောင်းတွေကို အသုံးချတတ်ဖို့လို

ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး၊ လူမှုရေးအခြေအနေတွေ တိုးတက်ပြောင်းလဲအောင်လည်း အစွမ်းကုန်ကြိုးစားဖို့ လိုအပ်တယ်။ အလားအလာအလွန်ကောင်းလှတဲ့ ဒေသဖြစ်တယ်။ ဒါပေမယ့် ဒီအခွင့်အလမ်းတွေကို အကျိုးရှိအောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ ကမ္ဘာလှည့်ခရီးသည်တွေ မျက်စိကျတဲ့ ငပလီကမ်းခြေ၊ ရှေးဟောင်းအမွေအနှစ်အပြည့်အဝရှိတဲ့ မြို့ဟောင်းမြောက်ဦးဒေသ၊ သဘာဝသယံဇာတ ပေါကြွယ်လှတဲ့နေရာ၊ ဒီအခြေခံကောင်းတွေကို အသုံးချတတ်ဖို့ လိုအပ်တယ်။

ကျွန်တော်သုံးသပ်တာက မြန်မာတွေဟာ ကိုယ်လုပ်တာကို သူများသိအောင် ထိထိရောက်ရောက် မပြောတတ်ကြဘူး။ ငါလုပ်တာပဲ သူများသိစရာမလိုဘူးလို့ ယူဆကြတယ်။ ရခိုင်ပြည်နယ်မှာ အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက ပူးပေါင်းပြီး ပြဿနာကို ဝိုင်းဝန်းဖြေရှင်းနေကြတယ်။ အရေးကြီးလှတဲ့ ကိစ္စဖြစ်တာမို့ အားထုတ်နေကြတယ်။ ဒါပေမယ့် ကမ္ဘာကို သိအောင် မလုပ်နိုင်ဘူး။ ပိုဆိုးတာက ပကတိအခြေအနေတွေကိုလည်း မတင်ပြနိုင်ဘူး။ ကိုယ်က ပြန်မပြောတော့ ထုံးစံအတိုင်း ကောလာဟလတွေ ပျံ့နှံ့နေတာ။ အဆိုးဆုံးကတော့ ပြည်ပမီဒီယာတွေဖြစ်တယ်။ မကောင်းတဲ့သတင်းမှ သတင်းလို့ သတ်မှတ်တာမို့ မကောင်းတဲ့ အရာတွေကိုသာ မီးမောင်းထိုးပြတယ်။ ဝမ်းနည်းစရာရှုခင်းတွေကိုသာ တွင်တွင်ထုတ်ဝေနေကြတယ်။ ဒီအခြေအနေကို ဖန်တီးနေသူတွေကလည်း ရှိနေတာမို့ မဟုတ်တာတွေ၊ မမှန်တာတွေက အမှန်ဖြစ်နေတာ။ ဒီသတင်းမှားတွေ ဖတ်ကြည့်ပြီး ရခိုင်ပြည်နယ်ဟာ မီးဟုန်းဟုန်းတောက်နေတဲ့ ဒေသဖြစ်တယ်လို့ သတ်မှတ်နေကြတယ်။ အေးအေးချမ်းချမ်း အတူတကွ နေထိုင်နေသူတွေနဲ့ ပတ်သက်လာရင် စိတ်ဝင်စားမှု နည်းကြတယ်။ အခြေခံအဆောက်အအုံတွေ၊ လမ်းတွေ၊ တံတားတွေ အစီအစဉ်တကျ လုပ်နေတာကို အသိအမှတ်မပြုကြဘူး။ အခက်အခဲတွေက ဘက်ပေါင်းစုံ။ အမြင်အယူအဆတွေကလည်း မျိုးစုံ။ ဒီကြားထဲက ရုန်းကန်လှုပ်ရှားနေရတာကိုတော့ အသိအမှတ်ပြုစေချင်တာပါ။ အပြုသဘောနဲ့ ဝေဖန်ကြပါ။ အကြံကောင်းတွေ ပေးကြပါ။ ဦးတည်ချက်ကတော့ တူညီဖို့ လိုအပ်ပါတယ်။ အေးချမ်းတဲ့၊ သာယာဝပြောတဲ့ ဒေသဖြစ်စေချင်တဲ့ စေတနာနဲ့ ဝိုင်းလုပ်ကြဖို့ လိုအပ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ပတ်သက်လာရင် နိုင်ငံရေးစိန်ခေါ်မှုကိုလည်း သတိပြရမယ်။ နနယ်လှတဲ့ ဒီမိုကရေစီခရီးကို မထိခိုက်အောင် သိမ်မွေ့ဖို့ လိုအပ်တယ်။ ထိန်းသိမ်းကြရမယ်။ ကျွန်တော့်ကို နားလည်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရှိသလို နားလည်မှု မပေးနိုင်တဲ့ နိုင်ငံတွေလည်း ရှိတယ်။ မပေးနိုင်တာက မသိလို့ မဟုတ်ဘဲ မိမိရဲ့ အစွဲအလမ်း ဘက်လိုက်မှုကြောင့် ဖြစ်နေတာ။ အကောင်းဆုံးတုံ့ပြန်မှုက အလုပ်နဲ့သက်သေပြဖို့ဖြစ်တယ်။ တစ်ဖက်ကလည်း မှန်တာတွေ လုပ်နေရုံနဲ့ အားမရတဲ့ မှန်တာတွေ၊ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေကြောင်း လူတွေသိအောင် ပြောနိုင်ဖို့ လိုအပ်ပါတယ်။ အခက်အခဲမျိုးစုံ၊ ဝေဖန်မှုမျိုးစုံကို ရင်ဆိုင်ပြီး လုပ်နေကြရတာသာ ဖြစ်တယ်။ အားလုံးပြီးပြည့်စုံတယ်လို့ မပြောနိုင်ပေမယ့် ရှိတဲ့ပေးတဲ့ အခြေအနေဘောင်အတွင်းမှာတော့ လုပ်နိုင်တာ လုပ်နေကြရတာ။ အမှန်တော့ ရခိုင်ပြည်နယ်ရဲ့အနေအထားဟာ နိုင်ငံ့အရေးသာ ဖြစ်ပါတယ်။ နိုင်ငံ့အရေးဖြစ်တာမို့ နိုင်ငံသားတိုင်း ပါဝင်စေချင်ပါတယ်။ ပုဂ္ဂိုလ်စွဲမရှိဘဲ လုပ်ကြဖို့ လိုအပ်ပါတယ်။ ။

ပျော်ဘွယ်မြို့နယ်အတွင်းရှိ

တောင်သူများအား လယ်ယာမြေ

လုပ်ပိုင်ခွင့်ပြုလက်မှတ်

ပုံစံ ၇ ပေးအပ်

ပျော်ဘွယ် ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်အတွင်းရှိ တောင်သူပေါင်း ၂၈၈ ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ပျော်ဘွယ်မြို့အမေထိန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က တောင်သူဦးကြီးများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ သည် အလွန်အရေးကြီးကြောင်း၊ မိမိ၏မြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ စည်းကမ်းဥပဒေနှင့်အညီ ရောင်းချပိုင်ခွင့်၊ လက်လွှဲပိုင်ခွင့်၊ ငှားရမ်းပိုင်ခွင့်၊ ပေးကမ်းပိုင်ခွင့် စသည့်အချက်များသည် ပုံစံ ၇ ၏ အားသာချက်များပင် ဖြစ်ကြောင်း၊ အမွေပေးပိုင်ခွင့်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်ဖြစ်လာလျှင် ဥပဒေနှင့်အညီ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းတို့က ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ခြောက်အုပ်စုမှ ဦးပိုင်ပေါင်း ၃၆၆ ခု၊ ဧရိယာ ၅၉၂ ဧက၊ တောင်သူပေါင်း ၂၈၈ ဦးတို့အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ များကို ပေးအပ်ခဲ့ရာ တောင်သူများကိုယ်စား သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လက်ခံယူခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး (ပျော်ဘွယ်)

မူလတန်းပညာရေးသည် အခြေခံပညာရေး၏ အရေးကြီးဆုံး အုတ်မြစ်ဖြစ်

ရန်ကုန် ဇူလိုင် ၂၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် အရာထမ်းများ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် ၅/၂၀၁၈ တွင် သင်ခန်းစာ ဆွေးနွေးပို့ချသည်။ (ယာဝု)

ထိုသို့ ဆွေးနွေးပို့ချရာတွင် ကမ္ဘာပေါ်တွင် လူ့စွမ်းအားအရင်းအမြစ်များကို အပြိုင်အဆိုင်ပြုစုပျိုးထောင်လျက်ရှိပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာ ဆရာမများဖြည့်ဆည်းခြင်း၊ စာသင်ခန်းများ လိုအပ်ချက်အရ ဖြည့်ဆည်းခြင်း၊ သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲ ဖြည့်ဆည်းခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းခြင်း၊ စာကြည့်တိုက်များ ဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပညာရေးကို ရင်းနှီးမြှုပ်နှံရာတွင် စီမံခန့်ခွဲမှုကောင်းရန် လိုအပ်ပြီး စီမံခန့်ခွဲမှုများသည် ပွင့်လင်းမြင်သာမှု ရှိရန်နှင့် ထိရောက်အကျိုးရှိရန် လိုအပ်ကြောင်း၊ အရည်အသွေးရှိသော ပညာ



ရေးဖြစ်ရန် ဆရာ ဆရာမများ၏ အရည်အသွေး၊ ဆရာ ဆရာမများ၏ဘာသာရပ်ကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှုနည်းလမ်းများသည် အရေးကြီးကြောင်း၊ မတူကွဲပြားမှုများကိုလည်း အပြန်အလှန် လေးစားမှုရှိလာစေရန် သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ မူလတန်းပညာရေးသည် အခြေခံပညာရေး၏ အရေးကြီးဆုံး

အုတ်မြစ်ဖြစ်သဖြင့် ရင့်ကျက်ပြီး အတွေ့ကြုံရှိသည့် အရည်အသွေးမြင့်မူလတန်းပြဆရာ ဆရာမများပိုမိုလိုအပ်ကြောင်း၊ မိဘဆရာအသင်းများနှင့် ပူးပေါင်း၍ ကျောင်းများအရည်အသွေး မြှင့်မားရေးအတွက် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ အဆိုပါ သင်တန်းသို့ တိုင်းဒေသ

ကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ်ဆရာ ဆရာမ၊ သင်တန်းသားသင်တန်းသူ ၂၉၇ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၈ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

တနင်္သာရီမြို့နယ်၌ မြစ်ရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူများ သောက်သုံးရေနှင့်စားသောက်ကုန်များ လိုအပ်လျက်ရှိ

တနင်္သာရီ ဇူလိုင် ၂၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၌ မြစ်ရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူ ၅၄၇၇ ဦးရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေနှင့် စားသောက်ကုန် ပစ္စည်းများ အဓိကလိုအပ်လျက်ရှိကြောင်း ဒေသခံ ရေဘေးသင့်ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်ကို ကျော်လွန်လာသောကြောင့်

မြို့ပေါ်နှင့်ကျေးရွာ အများအပြားတွင် နေအိမ်များ ရေနစ်မြုပ်ခြင်းနှင့်အတူ ရေတွင်းရေကန်များ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သောကြောင့် မြို့ပေါ်ရပ်ကွက်များတွင် သန့်ရှင်းသော သောက်သုံးရေနှင့် စားသောက်ကုန်ပစ္စည်းများ အခက်အခဲမရှိသော်လည်း မြို့နှင့်အလှမ်း ကွာဝေးပြီး သွားလာရေးခက်ခဲသော ကျေးရွာများ၌ ကျန်းမာရေးနှင့်ညီညွတ်သောသန့်ရှင်းသည့် သောက်သုံးရေ၊ ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ

အဓိကလိုအပ်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီမြစ်ရေသည် အနည်းငယ် လျော့ကျသွားသော်လည်း ယနေ့နံနက် ၁၀ နာရီအချိန် တိုင်းတာချက်အရ စိုးရိမ်ရေမှတ်ကျော်နေကြောင်း၊ ရေကျသွားနိုင်သော်လည်း ဒုတိယဝါဆိုလဆန်း ၁၀ ရက်သို့ ရောက်ရှိလာသောကြောင့် ဒီရေအတက်အကျနှင့်အတူ နောက်ရေ ပြန်တက်ချိန်တို့တွင် ရေပြန်ကြီးနိုင်သောကြောင့် သက်တမ်းကြာနေသည့် အိမ်

များ ပြိုကျနိုင်သည့်အတွက် စိုးရိမ်နေကြကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် နှစ် ရပ်ကွက်နှင့် ကျေးရွာ ၅၈ ရွာတို့မှ မြစ်ရေကြီးမှုကြောင့် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက် အထိ အိမ်ခြေ ၁၀၅၅ အိမ်၊ အိမ်ထောင်စု ၁၀၆၈ စုတို့မှ လူဦးရေ ၅၄၇၇ ဦးတို့အား ယာယီနေထိုင်ရန်အတွက် ဘုန်းတော်ကြီးကျောင်းများ၊ ဆွေမျိုးများအိမ်၊ ယာယီကယ်ဆယ်ရေးစခန်း၊ စာသင်ကျောင်းများ၊ ဘုရားကျောင်းနှင့် နီးစပ်ရာဆွေမျိုးများအိမ်သို့ ဌာနဆိုင်ရာ များ၊ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များသန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များက ကူညီပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်ရေကြီးမှုကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ ယာယီတိတ်ထားခဲ့ရကြောင်းနှင့် တနင်္သာရီမြိတ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မော်တုန်းကျေးရွာအနီးနှင့် အောက်ကင်းကျေးရွာများ၌ ကားလမ်းရေကျော်မှုဖြစ်ပွားလျက်ရှိနေရာ အဆိုပါနေရာတွင် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားလာမှုအဆင်ပြေစေရန်အတွက် စက်လှေများ၊ ဝါးဖောင်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်ဦး(မြိတ်)



အော်ဂဲနစ်စိုက်ပျိုးရေး အသိပညာမျှဝေခြင်း ဟောပြောပွဲ ကျင်းပ

ကလော ဇူလိုင် ၂၂

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် ကလောမြို့နယ် သာမိုင်းခမ်းကျေးရွာရှိ အော်ဂဲနစ်စိုက်ပျိုးရေးတောင်သူ သင်တန်းကျောင်းတွင် အော်ဂဲနစ်စိုက်ပျိုးရေးအသိပညာမျှဝေခြင်းကို ဇူလိုင် ၂၀ ရက်က ကျင်းပခဲ့သည်။

ရှေးဦးစွာဟောပြောပွဲတွင် အော်ဂဲနစ်စိုက်ပျိုးရေး သင်တန်းကျောင်းမှ (တာဝန်ခံ) ဦးလှမြင့်ကျော်က အမှာစကားပြောကြားပြီး Regeneration Internation ၏ လက်ရှိ

Internation Director IFOAM Organics Internation တွင် ယခင်နိုင်ငံတကာ President နှင့် ယခု လက်ရှိ ALGOA, IFOMs Asain Local Government For Organic Agriculture တွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူ Mr.Andre Leu က “မြန်မာနိုင်ငံရှိဝေဟစနစ်ထိန်းသိမ်းရေးစီမံမှုတွင် စိုက်ပျိုးရေးမှ တစ်ဆင့် အရေးကြီးသောကဏ္ဍတစ်ခုအဖြစ် ပါဝင်နေမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ လာရောက်လှူဒါန်း

တနင်္သာရီ ဇူလိုင် ၂၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် မြို့နယ်အတွင်းမှ ရေဘေးကယ်ဆယ်ရေးစခန်း ၁၁ နေရာရှိ ရေဘေးသင့်ပြည်သူများအတွက် ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ငါးသင်းမှထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ရန် ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ဖွင့်လှစ်ထားရှိသော ရေဘေးကယ်ဆယ်ရေးအလှူခံဌာနသို့ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်ဦးဆောင်လျက် Agua Wings၊ Blissfu Myanmar၊ My Mergui၊ စွယ်တော်နှင့် မြိတ်ဖူးပွင့်စသော ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအဖွဲ့ ငါးဖွဲ့တို့က တာဝန်ရှိသူများ ပူးပေါင်းလိုက်ပါ၍ ရေသန့်ဘူးကြီး ၂၀၀၊ တစ်လီတာရေသန့်ဘူး ၁၀၈၀၊ မုန့်တီခြောက် ငါးပိဿာပါ ငါးအိတ်၊ ကြက်ဥ အလုံး ၃၀၀၊ မာမားခေါက်ဆွဲ ၁၀၅ ပါကင်၊ ဆန်အိတ်ကြီး ငါးအိတ်၊ ရေညှိမုန့်၊ ကိတ်မုန့်အထုပ် ၁၀၀၊ ဘီစကစ်မုန့် နှစ်ပါကင်တို့ကို လာရောက် လှူဒါန်းပေးရာ မြို့နယ်သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥဏ်လင်းအောင်နှင့် သဘာဝဘေးဆိုင်ရာရန်ပုံငွေရှာဖွေရေး၊ ခွဲဝေသုံးစွဲရေးနှင့်ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ- နန်းသာရီ-ထိန်ဝင်း



ယာဉ်မောင်းသူများလိုက်နာရန် သတိပေးနှိုးဆော်ချက်

- (က) မိုးရွာစဉ် ယာဉ်မောင်းလျှင် အောက်ပါအချက်အလက်များ သတိပြုပါ-
 - (၁) လမ်းပေါ်တွင်စက်ဆီ၊ ချောဆီများ ဖိတ်စဉ်နေလျှင် လမ်းချော်နိုင်သည်။
 - (၂) မော်တော်ယာဉ်များ ပန်းမရှိလျှင် လမ်းချော်နိုင်သည်။
 - (၃) မော်တော်ယာဉ်များ လေပေါင်ချိန်များလွန်းလျှင် လမ်းချော်နိုင်သည်။
 - (၄) လမ်းပေါ်တွင် ရွံ့နွံများရှိလျှင် လမ်းချော်နိုင်သည်။
 - (၅) အရှိန်ပြင်းစွာ မမောင်းပါနှင့်။ (လမ်းပေါ်တွင် မိုးရေများပြည့်လျှံနေချိန် အရှိန်ပြင်းစွာ မောင်းနှင်ပါက မော်တော်ယာဉ်အား လိုရာသို့ထိန်းချုပ်မရဖြစ်ပြီး ယာဉ်တိမ်းမောက်မှုဖြစ်နိုင်သည်ကို သတိပြုပါ)
 - (၆) ဘရိတ်ကိုရုတ်တရက် မနှင်းပါနှင့်။
 - (၇) ကုန်တင်ယာဉ်များ ဟန်ချက်ညီမျှရန် ဂရုပြုပါ။
 - (၈) ရေသုတ်တံပါရှိရမည်။ ကောင်းမွန်ရမည်။
 - (၉) မိုးသည်းထန်စွာရွာသွန်း၍ မြင်ကွင်းမကောင်းလျှင် ရှေ့မီးကြီးကို ဖွင့်မောင်းပါ။
 - (၁၀) မြေသယ်ယာဉ်၊ အုတ်၊ သဲ၊ ကျောက်သယ်ယာဉ်များ ဖိတ်စဉ်မှု မရှိစေရန် လုံခြုံစွာတင်ဆောင်ပါ။
 - (ခ) အထက်ပါ စည်းကမ်းချက်များအား မလိုက်နာ၍ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမောက်မှုများ ဖြစ်ပွားပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်။
- ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ

တောင်သူများ မျိုးကောင်းမျိုးသန့်သုံးစွဲမှု တိုးတက်လာစေရန် မျိုးလှည့်ပတ်ရန်ပုံငွေ သိန်း ၁၅၀၀ အသုံးပြုဆောင်ရွက်နေ

မကွေး ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ထားသော မျိုးလှည့်ပတ်ရန်ပုံငွေကျပ်သိန်း ၁၅၀၀ ကို အသုံးပြု၍ တောင်သူများ မျိုးကောင်းမျိုးသန့် အလွယ်တကူသုံးစွဲနိုင်ရေးနှင့် သုံးစွဲမှု တိုးတက်လာစေရေးတို့ကို ရည်မှန်းချက်ထားလုပ်ဆောင်နေကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“မျိုးသန့်မျိုးစေ့တွေကို အကျိုးဆောင်တောင်သူဆီ အခမဲ့ ဖြန့်ဝေပေးပြီးတော့ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ပြန်ထုတ်နေပါတယ်။ အရင်ကထွက်တဲ့ သီးနှံတွေက ပွဲရုံတွေရောက်၊ ဆန်စက်တွေရောက်နဲ့ စားသုံးတဲ့ သီးနှံအဆင့်ကို ရောက်သွားတော့ မျိုးသန့်မျိုးစေ့တွေက ဆုံးကုန်တာပေါ့။ အခုက အကျိုးဆောင်တောင်သူတွေဆီမှာပေးထားတဲ့ မျိုးသန့်မျိုးပွားတွေ ထွက်လာရင် မျိုးလှည့်ပတ်ရန်ပုံငွေနဲ့ ဝယ်ထိန်းထားပြီးတော့ နောက်နှစ်တွေမှာ တောင်သူတွေဆီ မျိုးသန့်တွေ ဆက်ဖြန့်ပေးနိုင်တဲ့ မျိုးသန့်ပွားများရေးအစီအစဉ်ကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

စိုက်ပျိုးရေးသုတေသနမြေမှ Foundation Seed အခြေခံမျိုးသန့်ကို ရိုးရိုးမျိုးစေ့ထက် နှစ်ဆခန့် ဈေးကြီးပေးဝယ်ရပြီး

ပမာဏနည်းနည်းနှင့် များများပွားနိုင်သည့် နည်းစနစ်များ သုံးရကြောင်း၊ တောင်သူထံ မျိုးသန့်အခမဲ့ဖြန့်ဝေရေးကို တိုင်းဒေသကြီးဘတ်ဂျက်မှ ကျခံဆောင်ရွက်ကြောင်း၊ RF (Revolving Fund) မျိုးလှည့်ပတ်ရန်ပုံငွေမှာ တောင်သူအကျိုးစီးပွားအတွက် အရင်းမပျောက် သီးခြားရန်ပုံငွေတစ်ခုဖြစ်ကြောင်း သိရသည်။

“ဒီရန်ပုံငွေက တိုင်းဒေသကြီးအစိုးရကနေ ကျွန်တော်တို့ လုပ်ငန်းလုပ်တဲ့အပေါ်မှာ သဘောပေါက်လို့ အားပေးတဲ့ သဘောပေါ့။ အလဟဿအကျိုးမရှိအောင် သုံးတာတွေ၊ ကိုယ်ကျိုးအတွက် သုံးတာတွေ၊ မသမာမှုလုပ်တာတွေမရှိအောင် ထိန်းပေးရပါတယ်။ ၂၅ မြို့နယ်က ငွေကြေးတာဝန်ခံတွေအပေါ်မှာ တာဝန်ခံရပါတယ်။ အစည်းအဝေးထိုင်ပြီးတော့ လုပ်ကိုင်နိုင်မှု စွမ်းရည်ရှိတဲ့ မြို့နယ်တွေကို လှည့်ပတ်ရန်ပုံငွေတွေ ခွဲဝေပေးပါတယ်။ ဒီလုပ်ငန်းက တောင်သူတွေအတွက် အကျိုးလည်း ရှိတယ်။ လုပ်သင့်တဲ့လုပ်ငန်း လည်းဖြစ်တယ်။ ဒါကြောင့်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးခဲ့တာဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးက ရှင်းပြသည်။

အဆိုပါရန်ပုံငွေဖြင့် စပါး ၁၆၉၂၈ တင်း၊ မြေပဲ ၁၃၉၅ တင်း၊ နှမ်း ၁၇၆ ဒသမ ၇၅ တင်း၊ နေကြာ တင်း ၃၀၀၊ ပဲတီစိမ်း ၆၁ ဒသမ ၂၅ တင်း၊ ပဲစင်းငုံ နှစ်တင်း၊ ကုလားပဲ ၁၅ တင်း၊ ပဲလွန်း



၄၈ တင်း၊ ဝါပိဿာ ၂၇၀၀ စသည် အဆင့်မြင့်မျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်း ဆောင်ရွက် ဝယ်ယူဖြန့်ဖြူးခြင်း၊ စုဆောင်းထိန်းသိမ်းခြင်းနှင့် ပြန်လည် နေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ **ဇေယျတု(မကွေး)**



ကရင်ပြည်နယ်အတွင်းရှိ ဆည်မြောင်း၊ မြစ်ချောင်း၊ အင်းအိုင်များတွင် နှစ်စဉ်ငါးမျိုးစိတ်များကို အခမဲ့စိုက်ထည့်ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၁ ရက်က ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာရှိ လှာကဒေါင်အင်းအတွင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် တာဝန်ရှိသူများက အင်းအတွင်းသို့ ငါးမြစ်ချင်း၊ ငါးသားပေါက်မျိုး စိုက်ထည့်ပေးစဉ်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

ဝင်ငွေတိုးပွားရေးအတွက် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုး

ကန်ကြီးထောင့် ဇူလိုင် ၂၂

တောင်သူများ မျိုးကောင်း မျိုးသန့်သုံးစွဲနိုင်ရေး၊ သီးနှံအထွက်နှုန်း ကောင်းရေးနှင့် ဝင်ငွေတိုးပွားစေရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့် မြို့နယ်ရှိ မြန်မာဆေးမားလ်အူအွန်ဒုံ (SMU) စီမံကိန်းကျေးရွာဖြစ်သည့် ရွာသစ်ကုန်းကျေးရွာ၌ ၂၀၁၈-၂၀၁၉ ခုနှစ် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားကြောင်း သိရသည်။

“မျိုးစေ့ထုတ်စိုက်ခင်းတွေကို ဇူလိုင်လ တတိယပတ်လောက်က စစိုက်တာပါ။ စိုက်ပျိုးနည်းစနစ်နဲ့ နည်းပညာတွေကို စိုက်ပျိုးရေးဦးစီးဌာနက ကူညီဆောင်ရွက်ပေးပါတယ်။ အခုစိုက်ထားတာ ဆင်းသုခမျိုးစပါးဖြစ်ပြီး စိုက်ခင်းဧက ၅ ဧက စိုက်ထားပါတယ်။ မျိုးစပါးတွေကို မြန်မာဆေးမားလ်အူအွန်ဒုံ ကျေးရွာစီမံကိန်းသုံးရပ်ထဲမှာပါဝင်တဲ့ ဝင်ငွေတိုးပွားရေးစီမံကိန်းရန်ပုံငွေမှ တစ်ဧကငွေကျပ်သုံးသိန်းနှုန်းနဲ့ ပြင်ပထက်သက်သာတဲ့ အတိုးနှုန်းနဲ့ ထုတ်ချေးပေးတဲ့ချေးငွေနဲ့ ဝယ်ယူ စိုက်ပျိုးတာဖြစ်လို့ မျိုးစပါးတွေကို

ရိတ်သိမ်းပြီး ပြန်လည်ရောင်းချချိန်မှာ အမြတ်ငွေပိုမိုရရှိလာမှာ ဖြစ်ပါတယ်” ဟု တောင်သူတစ်ဦးက ပြောသည်။

ရွာသစ်ကုန်းကျေးရွာတွင် ဝင်ငွေတိုးပွားရေးစီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုး

ထားသည့် ၂၀၁၈-၂၀၁၉ ခုနှစ် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းဧကပေါင်း ၁၅ ဧကရှိပြီး အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်

အောင်၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဇော်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများကလည်း ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)



ကြာအင်းဆိပ်ကြီးမြို့ ရေဘေးရှောင်ပြည်သူများအား အစားအသောက်များ ထောက်ပံ့ပေး

ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇမိမြစ်ရေလျှံကာ အမှတ် ၆ ရပ်ကွက် မြေနိမ့်ပိုင်းရှိလူနေအိမ်များတွင် ရေများဝင်ရောက်လျက်ရှိပြီး ရေဘေးရှောင်စခန်းများသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

အဆိုပါ ရေဘေးရှောင်ပြည်သူ ၂၇၀၊ အိမ်ထောင်စု ၆၅ စု၊ အိမ်ခြေ ၆၅ အိမ်တို့ကို

စားသောက်ရေးအဆင်ပြေစေရန်အတွက် ကြာအင်းဆိပ်ကြီးမြို့ စည်ပင်သာယာရေးကော်မတီမှ ဆန်း၊ ပဲဘူး၊ ခေါက်ဆွဲထုပ်၊ ရေသန့်များကို အမှတ် (၆) ရပ်ကွက်ရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် သွားရောက်ပြီး ထောက်ပံ့ပေးလျက်ရှိသည်။ ထို့အပြင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးလျက် ရှိကြောင်း သိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)

ရွှေစည်းခုံစေတီတော်မြတ်ကြီး ဝါဆိုဦးဆွမ်းသပိတ် လောင်းလှူပွဲတော် ကျင်းပ

မုံရွာ ဇူလိုင် ၂၂

နှစ်စဉ်ကျင်းပမြဲဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရွှေစည်းခုံစေတီတော်မြတ်ကြီး ဝါဆိုဦး ဆွမ်းသပိတ်လောင်းလှူပွဲကို ဇူလိုင် ၂၂ ရက်က အဆိုပါ စေတီတော်စောင်းတန်း၌ ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်များ၊ ဆွမ်းသပိတ်အလှူရှင်ပြည်သူများ တက်ရောက်ကြသည်။

ဝါဆိုဦး ဆွမ်းသပိတ်လောင်းလှူပွဲကို ရွှေစည်းခုံစေတီတော်ကြီး အရှေ့ဘက်စောင်းတန်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရွှေစည်းခုံစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်ပြည်သူများက မြို့ပေါ်ကျောင်းတိုက်များ တွင် သီတင်းသုံးတော်မူကြသော သံဃာတော် ၆၀၀၀ ကျော်အား ဆွမ်းသပိတ်များနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူကြသည်။

ယနေ့ကျင်းပသော ဝါဆိုဦးဆွမ်းသပိတ်လောင်းလှူပွဲတွင် ယခုနှစ်ဝါဆိုကာလအတွင်း မြို့ပေါ်ရှိကျောင်းတိုက် ၁၉၃ တိုက်တွင် တရားအားထုတ်ကြမည့် သံဃာတော်ကြီးများနှင့် စာသင်၊ စာချကြမည့် သံဃာတော် ၆၀၀၀ ကို ရွှေစည်းခုံဂေါပကအဖွဲ့မှ ကြီးမှူးပြီး ဆွမ်းသပိတ်အလုံး စုစုပေါင်း ၆၀၀၀ ကျော်ဖြင့် ဝါဆိုဦးဆွမ်း သပိတ်၊ ဆွမ်းအစ်၊ လှူဖွယ်ပစ္စည်းများကို လောင်းလှူကြကြောင်း သိရသည်။ **ဝင်းဦး(ဇေယျာတိုင်း)**

သံလွင်အနောက်ဘက်ခြမ်းရှိ ကူးဆိပ်-ဗားပု ကျေးရွာချင်းဆက်လမ်းပိုင်း ဆိုးရွားစွာ ပျက်စီး

ဘားအံ ဇူလိုင် ၂၂

ကရင်ပြည်နယ် ဘားအံမြို့နယ် လှာကာကျေးရွာအုပ်စု သံလွင်အနောက်ဘက်ခြမ်းရှိ ကူးဆိပ်-ဗားပုကျေးရွာချင်းဆက်လမ်းပိုင်းတွင် ယခုနှစ် မိုးသည်းထန်ခြင်းကြောင့် ဆိုးရွားစွာပျက်စီးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပျက်စီးနေသည့်လမ်းပိုင်းသည် သံလွင်အနောက်ဘက်ခြမ်းရှိ ကျုံပိုက်၊ ခဲတောက်၊ မုတ္တဒီကျေးရွာများနှင့် လှာကာကျေးရွာအုပ်စုရှိ ကူးဆိပ်နှင့် ဗားပုကျေးရွာများသို့ ဖောက်လုပ်ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကြောင်းပေါ်ရှိ ဗားပု - ကူးဆိပ်လမ်းပိုင်းတစ်မိုင်ခန့်မှာ ဆိုးရွားစွာပျက်စီးလျက်ရှိကြောင်း သိရသည်။

“ဒီပျက်စီးနေတဲ့လမ်းပိုင်းကို အရင်အစိုးရလက်ထက်ကလည်း ပြုပြင်ရေးလုပ်ဖို့ ရန်ပုံငွေချပေးခဲ့ပါတယ်။ ကျေးရွာလူထုထည့်ဝင်ငွေနှံပေါင်းပြီး ပြင်ဆင်ခဲ့ကြပါတယ်။ မြေသားလမ်းကနေ ကျောက်ခင်းလမ်းအထိ အမာခံရအောင်တော့လုပ်ထားပြီးပါပြီ။ နှစ်စဉ်မိုးရာသီရောက်တိုင်း ကိုယ့်အားကိုယ်ကိုး ပြုပြင်ထိန်းသိမ်းခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ မိုးအလွန်များတော့ ဆိုးဆိုးရွားရွားပျက်စီးသွားတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ဆိုးရွားစွာလမ်းပျက်စီးနေခြင်းကြောင့် ကျေးရွာချင်းကူးသန်းသွားလာရေးနှောင့်နှေးကြန့်ကြာခြင်း၊ ယာဉ်မတော်တဆမှုများ ဖြစ်ပွားလာနိုင်ခြင်းများရှိလာ၍ မြေသားလမ်းမှ ကျောက်ခင်းလမ်းသို့ လည်းကောင်း၊ ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ်လည်းကောင်း အဆင့်မြှင့်တင်ပေးရန် ဒေသခံများက မျှော်လင့်လျက်ရှိကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

အသက်ကြီးသူများ သတိထား၊ ဆိုးဆိုးဆတ်ဆတ်လုပ်ရင် အကြောမျက်မယ်

တင်မောင်အေး (ကန်ဘလူ)

စာရေးသူကိုယ်တိုင် အသက် ၇၀ အတွင်း ဝင်လာပြီဖြစ်သော်လည်း အလုပ်တစ်ခုခုကို ယခင်အခါကကဲ့သို့ အမှတ်မထင် စိတ်ဖြန်ကိုယ်ဖြန် ဆိုးဆိုးဆတ်ဆတ်နှင့် ပြုလုပ်မိတတ်ခဲ့ဖူးသည်။ သည်တွင် ယခင်အခါကများနှင့် မတူတော့သော ခန္ဓာကိုယ်ကြီးတွင် မကြာခဏ စူးခနဲ၊ မျက်ခနဲ၊ အောင့်ခနဲ၊ ကျင်ခနဲခံစားရကာ နာတတ်သည်ကို သတိပြုမိလာသည်။

ထိုအခါ မိမိကုသပေးခဲ့ဖူးသော အကြောအဆစ်ဝေဒနာ ဖြစ်သူ သက်ကြီးလူနာအချို့ကို ပြန်လည်အမှတ်ရမိပါသည်။ ယင်းတို့အထဲမှ တစ်ဦးမှာ မိမိ အားကျလေးစားခဲ့ရသော စာရေးဆရာကြီးနှင့် သိပ္ပံမဂ္ဂဇင်းအယ်ဒီတာချုပ် ဆရာကြီး သိပ္ပံမျိုးတင်ဖြစ်သည်။

ဆရာကြီးသည် စာရေးနေရင်းက စားပွဲအောက်သို့ ကျသွားသောဖောင်တိုနံကို မမီမကမ်းကုန်းပြီး ကောက်လိုက်ရာမှ သူ၏ရင်ဘတ်နှင့် စားပွဲစောင်းတို့ ဖိညှစ်မိပြီး နံရိုးမျက်သွားခဲ့သည်။ ဆရာကြီးကဲ့သို့ ကျန်းမာရေးဗဟုသုတလည်း ရှိ၊ ကိုယ်တိုင်က ကျန်းမာရေးကို အထူးဂရုစိုက်သူလည်းဖြစ်ပြီး ကျန်းမာရေးဗဟုသုတများကို သတင်းစာနှင့် မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသားနေသူတစ်ဦးပင် အမှတ်မထင် သတိလက်လွတ်ဖြစ်တတ်ကြောင်းကို သတိပြုမှတ်သားမိခဲ့ပါသည်။

အကြောမျက်ခြင်း

အကြောမျက်ခြင်းကို မြန်မာအဘိဓာန်တစ်ခုတွင် ကိုယ်လက်အင်္ဂါလှုပ်ရှားသည့်အခါ အတွင်းမှ နာကျင်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်းတို့ကဲ့သို့သော ပြင်းထန်သည့် ထိခိုက်အနာတရများထက် အကြောမျက်ခြင်းကို အသက်ကြီးသူများ မကြာခဏ ဆိုသလို ခံစားရတတ်သည်။သို့တစေ ဖြစ်ပါသည်။ ကြုံပါသည်။ ခံရပါသည်။လှသော်လည်း မိမိတို့၏ ပြုမိမှုစွန့်ခွဲကိစ္စများကို အထူးတလည် အနေနှင့်အယုတ်မဖြစ်သရွေ့ အသက်ကြီးသူအတော်များများက ကောင်းစွာအရေးတယူရှိခြင်းနှင့် ပိုမိုဂရုမူခြင်း မရှိတတ်ကြကြောင်းကို စာရေးသူ၏ ဆေးရုံဆေးခန်း အတွေ့အကြုံများအရ သိခဲ့ရသည်။

ခန္ဓာကိုယ်ကို ရုတ်တရက် လှုပ်ရှားလိုက်ခြင်းကြောင့် ဖြစ်စေ၊ ပစ္စည်းကို မလိုက် ပင့်တင်လိုက်ခြင်းကြောင့်ဖြစ်စေ၊ အလေးအပင်တခုခုကို တွန်းခြင်း၊ ဆွဲခြင်း၊ သယ်ယူခြင်းတို့ ကြောင့်ဖြစ်စေ၊ ခြေလက်တို့ကို အမှုမဲ့အမှတ်မဲ့ ပြုန်းစားဆန့်ခြင်း၊ ခါခြင်း၊ မြှောက်ခြင်းကြောင့်ဖြစ်စေ၊ ကုန်းကွေ့ပြုလုပ်ရာက အမာခံတစ်ခုခုဖြင့် တိုက်မိမိမိညှစ်မိ၍ ဖြစ်စေ အကြောမျက်ခြင်းကို ဖြစ်စေနိုင်လေသည်။ အကြောမျက်ခြင်းဖြစ်သွားသောအခါ ကြွက်သားသော်လည်းကောင်း၊ အဆစ်များရှိ အရွတ်ဆိုင် (ligaments) နှင့်ကြွက်သားကြောများ (tendons) ကို သော်လည်းကောင်း အနာတရဖြစ်စေကာ အောက်ပါလက္ခဏာများကို ယေဘုယျအားဖြင့် တွေ့ရှိရတတ်သည်။

- ❖ ရောင်ရမ်းခြင်း
- ❖ သွေးခြည်ဥခြင်း
- ❖ အရေပြားပွန်းပဲ့ခြင်း
- ❖ လှုပ်ရှားခြင်း၊ ထိကိုင်ခြင်းပြုကာ နာခြင်း
- ❖ နံရိုးနေရာတွင်ဖြစ်ကာ အသက်ရှူလျှင်ပင် နာတတ်ခြင်း (စိုးရိမ်စရာမလိုပေ)
- ❖ စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သော သက်ကြီးရွယ်အိုများ



“ ခန္ဓာကိုယ်ကို ရုတ်တရက်လှုပ်ရှားလိုက်ခြင်းကြောင့် ဖြစ်စေ၊ ပစ္စည်းကို မလိုက်ပင့်တင်လိုက်ခြင်းကြောင့်ဖြစ်စေ၊ အလေးအပင်တခုခုအား တွန်းခြင်း၊ ဆွဲခြင်း၊ သယ်ယူခြင်းတို့ကြောင့်ဖြစ်စေ၊ ခြေလက်တို့ကို အမှုမဲ့အမှတ်မဲ့ ပြုန်းစားဆန့်ခြင်း၊ ခါခြင်း၊ မြှောက်ခြင်းကြောင့်ဖြစ်စေ၊ ကုန်းကွေ့ပြုလုပ်ရာက အမာခံတစ်ခုခုဖြင့် တိုက်မိမိမိညှစ်မိ၍ဖြစ်စေ အကြောမျက်ခြင်းကို ဖြစ်စေနိုင် ”

ထိခိုက်မှုဖြစ်ခြင်း (elderly injuries) လေ့လာမှုတစ်ခုအရ အသက်ကြီးသူအများစု ၆၇ ဒသမ ၉ ရာခိုင်နှုန်းသည် အိမ်မှာ ဖြစ်ကြပြီး ဦးခေါင်းနှင့်မျက်နှာပိုင်းတွင် ၂၉ ဒသမ ၆ ရာခိုင်နှုန်း၊ ခြေထောက်ပိုင်းတွင် ၂၄ ဒသမ ၂ ရာခိုင်နှုန်း၊ လက်ပိုင်းတွင် ၁၃ ဒသမ ၆ ရာခိုင်နှုန်းနှင့် ကိုယ်ပိုင်းတွင် ၉ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ မည်သို့ဆိုစေကာမူ သတင်းကောင်းကတော့ ယင်းထိခိုက်မှုအမျိုးအစားများကို အခြေခံအားဖြင့် ကာကွယ်၍ ရနိုင်ကြောင်းပင် ဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်ကောင်းမွန်လာ

ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများ တိုးတက်ကောင်းမွန်လာခြင်းနှင့်အတူ ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အသက်ရှည်သူအရေအတွက် များစွာတိုးပွားလျက်ရှိနေသည်။ မြန်မာပြည်တွင်လည်း ထိုနည်းနှင့်

ပင်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization)၏ ‘An Aging World: 2015’ အစီရင်ခံစာအရ ကမ္ဘာပေါ်တွင် အသက် ၆၅ နှစ်နှင့် အထက်ရှိသူ လူဦးရေမှာ ၆၁၇ သန်းအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။ ယင်းအရေအတွက်သည် ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။

ချို့ယွင်းပြောင်းလဲမှုများ ရှိလာ

အသက်ကြီးလာသည်နှင့်အမျှ အိုမင်းလာသည့်ခန္ဓာကိုယ်ကြီးတွင် ဇရာ၏လက္ခဏာများရှိလာကြသည်ကို သိကြပြီး ဖြစ်သည်။ ဆံပင်တွေဖြူလာသည်။ သွားတွေကျိုးလာသည်။ မျက်စိတွေမွန်လာသည်။ နားတွေလေးလာသည်ဟု ယေဘုယျအားဖြင့် နားလည်ထားကြသည်။ ဒါတွေအပြင် နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်အစရှိသည်တို့တွင် ကျန်းမာရေးမကောင်း

ဖြစ်လာကြသည်။ တစ်ဖန် ခန္ဓာကိုယ်ချိန်ဆ ထိန်းကျောင်းနိုင်မှု၊ ခြေလက်အင်္ဂါအစိတ်အပိုင်းများ အချင်းချင်းညှိနှိုင်း ဆောင်ရွက်မှုအစရှိသော ဦးနှောက်နှင့် အာရုံကြောဆိုင်ရာလုပ်ငန်းများနှင့် အကြောအဆစ်ပိုင်းဆိုင်ရာတို့တွင်လည်း ချို့ယွင်းပြောင်းလဲမှုများ ရှိလာကြသည်။

မတော်တဆ ထိခိုက်မှုများဖြစ်ကြရာတွင်

အသက်ကြီးသူများအနေဖြင့် အကြောမျက်ခြင်း အပါအဝင် မတော်တဆထိခိုက်မှုများဖြစ်ကြရာတွင် အထက်ဖော်ပြပါ အကြောင်းအချက်များက အဓိကဖြစ်နေသည်။ အကြောအဆစ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို ဥပမာအဖြစ် ကြည့်ပါက အသက်ကြီးလာသည်နှင့်အမျှ ကြွက်သားများ သေးလာ၊ အားပျော့လာပြီး ထိလွယ်ခိုက်လွယ်ဖြစ်လာသည်။ အဆစ်များအတွင်းရှိ ချောဆီများ လျော့နည်းလာသဖြင့် ယခင်ကကဲ့သို့ ကွေးလို့ဆန့်လို့ မကောင်းတော့ဘဲ တင်းတောင့်လာသည်။ သုတေသီများ၏ တွေ့ရှိချက်အရ အသက်ကြီးသူများ၏ ကြွက်သားမျှင်များနေရာတွင် အဆီများနှင့် အကြောမျှင်များက တဖြည်းဖြည်း အစားထိုးဝင်ရောက်လာကြသည်။ အရိုးများ၏ သိပ်သည်းမှုလည်း လျော့နည်းလာသည်။ ထိုအခါ အရိုးပါးခြင်းနှင့် အရိုးပွဆတ်ခြင်းများဖြစ်ကာ အသေးအမွှားထိခိုက်မှုများနှင့် အရိုးကျိုးခြင်းကဲ့သို့သော ပြင်းထန်ဆိုးရွားသည့် ထိခိုက်မှုများပါ ဖြစ်လာစေနိုင်လေသည်။

သတိပြုမှတ်သားလိုက်နာသင့်

အထက်တွင်ဆိုခဲ့သည့်အတိုင်း အကြောမျက်ခြင်းကို အခါများစွာ မိမိတို့ဘာသာ ကာကွယ်၍ရနိုင်ပေရာ အောက်ပါဆောင်ရန်၊ ရှောင်ရန်တို့ကို သတိပြုမှတ်သားလိုက်နာသင့်ပါသည်။

- ❖ ခန္ဓာကိုယ် (အထူးသဖြင့် လည်ပင်းနှင့် ခါး) ကို ရုတ်တရက် လှည့်ခြင်း၊ လိမ်ခြင်းနှင့် ကုန်းကွဲခြင်းတို့ မပြုလုပ်ရ
 - ❖ အမြင့်တွင်ရှိသောပစ္စည်းကို မမီမကမ်းလှမ်းယူခြင်းနှင့် နေရာရွှေ့ခြင်းတို့ မပြုလုပ်ရ
 - ❖ စားပွဲ၊ ခုတင်အစရှိသည်တို့ အောက်ရှိပစ္စည်းများကို ကောက်ယူဆွဲယူရာတွင် ရင်ဘတ်နှင့် နံစောင်းတို့ကို စောင်းဖြင့်ထောက်ပြီး အားပြုခြင်း မလုပ်ရ
 - ❖ ခြေလက်အညောင်းဆန်ခြင်းနှင့် ခါခြင်းတို့ကို ပြုန်းစားကြီး ဆောင့်မလုပ်ရ
 - ❖ လေးပင်သောပစ္စည်းများကို မိမိတစ်ဦးတည်း မခြင်း၊ သယ်ယူခြင်း၊ တွန်းခြင်း၊ ဆွဲခြင်းတို့ မပြုလုပ်နိုင်က အကူအညီတောင်းပါ
 - ❖ ကိုယ်လက်လှေ့ကျင့်ခန်းနှင့် အားကစား မပြုလုပ်မီ သွေးပူလေ့ကျင့်ခန်းကို ဦးစွာပြုလုပ်ပေးပါ
 - ❖ အထိုင်အထ (အထူးသဖြင့် ကြမ်းပြင်မှ) ကို လက်ကူပြီး ပြုလုပ်ပါ
- သို့ဖြစ်ရာ မိမိတို့၏အသက်သည် မငယ်တော့သလို မိမိ၏ ခန္ဓာကိုယ်ကြီးသည်လည်း ငယ်စဉ်ကကဲ့သို့မဟုတ်တော့၊ မစွမ်းတော့ကြောင်း နားလည်လက်ခံပြီး အမြဲတစေ သတိပြု စောင့်ရှောက်ပေးကြရန် အကြံပြုရေးသားရပါသည်။ ။

သီပေါမြို့နယ်၌ မီးဘေးလုံခြုံရေး ပညာပေးဟောပြော



သီပေါ ဇူလိုင် ၂၂

ရမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်တွင် အခြေခံပညာကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်မှုသရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကြည်ထွန်းက ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား မီးသတ်ဆေးဘူး အသုံးပြုနည်းစနစ်များကို ရှင်းလင်းပြသပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက မီးသတ်ဆေးဘူး၊ ရေစိုအဝတ်တို့ဖြင့် မီးငြိမ်းသတ်နည်းစနစ်များကို လက်တွေ့သရုပ်ပြခဲ့ကြသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် မီးဘေးအန္တရာယ်ကျရောက်လျှင် ဆောင်ရွက်ရမည့် အကြောင်းများနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပြီး ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူများက မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုင်း(သီပေါ)

ရမ်းပြမြို့နယ်အတွင်း ကျေးရွာ လျှပ်စစ်မီးရရှိ

ရမ်းပြ ဇူလိုင် ၂၂

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းပြမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဇွန်လနှင့် ဇူလိုင်လ တတိယပတ်အထိ တရောင်းကျေးရွာ၊ ကန်တော့ပြင်ကျေးရွာ၊ သင်းပန်းကိုင်ကျေးရွာ၊ ထန်းပြန်ကျေးရွာ လေးရွာနှင့် ဇူလိုင် ၂၁ ရက်က စတင်ကာ ရွှေရွာဟောင်းကျေးရွာ၊ ရွှေရွာသစ်ကျေးရွာ၊ ချောင်းညာကျေးရွာတို့ကို လျှပ်စစ်မီး ၂၄ နာရီဖြန့်ဖြူးပေးလျက်ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းဥဉ္ဇာ အောင်ဆန်းလင်းနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့က အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကာ ပြည်သူများနှင့်တွေ့ဆုံ၍ လျှပ်စစ်ပညာပေး ဟောပြောပွဲများပြုလုပ်ပေးခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လက်ကမ်းစာစောင်များနှင့် လျှပ်စစ်မီတာ အသစ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လျှပ်စစ်လုပ်ငန်းများနှင့် ဆက်စပ်၍ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်လှဖြူ(ရမ်းပြ)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး

အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁၃၈၀ပြည့်နှစ် ဒုတိယဝါဆိုလဆန်း ၁၁ရက်

(၂၀၁၈ခုနှစ် ဇူလိုင် ၂၃ရက်)

၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးတွင်လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် ယှဉ်တွဲပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

- (က) ညွှန်ကြားရေးမှူး(ဥပဒေ)-
- လစာနှုန်းကျပ် ၃၇၄၀၀၀-၄၀၀၀၀-၃၉၄၀၀၀(၁)ဦး
- (၁) အသက်(၃၅)နှစ်နှင့် (၆၂)နှစ်အကြားဖြစ်ရမည်။
- (၂) ဥပဒေဘွဲ့ရရှိပြီး ဥပဒေရေးရာနှင့်စပ်လျဉ်းသော လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံရှိသူဖြစ်ရမည်။ မဟာဥပဒေဘွဲ့နှင့်အထက်ရရှိသူများ ဦးစားပေးမည်။
- (၃) အစိုးရဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ သို့မဟုတ် တာဝန်ထမ်းဆောင်ဆဲဖြစ်လျှင် လက်ထောက်ညွှန်ကြားရေးမှူးဖြစ်ပါက လက်ထောက်ညွှန်ကြားရေးမှူး၊ လုပ်သက်အနည်းဆုံး(၆)နှစ် သို့မဟုတ် ဒုတိယညွှန်ကြားရေးမှူးဖြစ်ပါက ဒုတိယညွှန်ကြားရေးမှူး လုပ်သက်အနည်းဆုံး (၃)နှစ် ရှိရမည်။
- (၄) ဥပဒေကိစ္စနှင့်စပ်လျဉ်းသည့် ပြင်ပအဖွဲ့အစည်းများတွင် ဆောင်ရွက်ခဲ့သူဖြစ်ပါက အရာရှိလုပ်သက် အနည်းဆုံး (၅)နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရမည်။
- (၅) လုပ်ငန်းသဘောသဘာဝအရ အင်္ဂလိပ်စာ တတ်ကျွမ်းသူများကို ဦးစားပေးမည်။
- (ခ) ဒုတိယညွှန်ကြားရေးမှူး-လစာနှုန်းကျပ် ၃၄၀၀၀၀-၄၀၀၀၀-၃၆၀၀၀၀(၂)ဦး
- (၁) အသက်(၃၅)နှစ်နှင့် (၆၂)နှစ်အကြားဖြစ်ရမည်။
- (၂) အစိုးရဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ သို့မဟုတ် တာဝန်ထမ်းဆောင်ဆဲဖြစ်လျှင် ဦးစီးအရာရှိဖြစ်ပါက ဦးစီးအရာရှိလုပ်သက် အနည်းဆုံး(၆)နှစ် သို့မဟုတ် လက်ထောက်ညွှန်ကြားရေးမှူးဖြစ်ပါက လက်ထောက်ညွှန်ကြားရေးမှူး၊ လုပ်သက် အနည်းဆုံး(၃)နှစ်ရှိရမည်။
- (၃) ပြင်ပအဖွဲ့အစည်းများတွင် လုပ်ကိုင်သူဖြစ်ပါက လုပ်သက်အနည်းဆုံး (၁၂)နှစ် သို့မဟုတ် ပြင်ပအဖွဲ့အစည်းလုပ်သက်နှင့် အစိုးရလုပ်သက် စုစုပေါင်း(၁၂)နှစ်ရှိရမည်။
- (၄) အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။
- (၅) မဟာဘွဲ့နှင့်အထက် ရရှိသူများကို ဦးစားပေးမည်။
- (၆) အင်္ဂလိပ်စာ တတ်ကျွမ်းသူကို ဦးစားပေးမည်။
- (ဂ) အထက်ပါ ရာထူးနေရာများသို့ ဝင်ရောက်လျှောက်ထားလိုသူများသည်-
- (၁) လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည်။
- (၂) ရွေးချယ်ခြင်းခံရသူသည် တာဝန်ထမ်းဆောင်ဆဲဖြစ်ပါက မိမိတာဝန်ထမ်းဆောင်သည့် ဌာန/အဖွဲ့အစည်းများမှ နုတ်ထွက်ရမည်။
- (၃) ရွေးချယ်ခြင်းခံရသူသည် ဌာန/အဖွဲ့အစည်းများမှ နုတ်ထွက်ရမည်။

၂။ အထက်ဖော်ပြပါ အရည်အချင်းများနှင့် ကိုက်ညီသူများသည် အောက်ဖော်ပြပါ အထောက်အထားများပြည့်စုံစွာဖြင့် ၂၃-၈-၂၀၁၈ရက် နောက်ဆုံးထား၍ အမှတ်(၂၇) ပြည်လမ်း၊ (၆)မိုင်ခွဲ၊ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရုံး၊ စီမံရေးရာဌာနသို့ လျှောက်ထားနိုင်ပါသည်-

- (က) အလုပ်လျှောက်လွှာ [ကိုယ်ရေးအချက်အလက် (Curriculum Vitae) ပူးတွဲလျက်]
- (ခ) ဘွဲ့လက်မှတ်မိတ္တူ
- (ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
- (ဃ) အခြားကျွမ်းကျင်မှုနှင့်လုပ်ငန်းအတွေ့အကြုံအထောက်အထားများ
- (င) ဌာန/အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ဆဲဖြစ်ပါက သက်ဆိုင်ရာဌာန/အဖွဲ့အစည်းအကြီးအကဲ၏ ခွင့်ပြုကြောင်းထောက်ခံချက်

ရွေးချယ်ခြင်းခံရပါက-

- (က) အကူငံစာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာစုံစမ်း သို့မဟုတ် ပြန်တစ်ဝင်အရာရှိ(၁)ဦး သို့မဟုတ် အကြီးတန်းစံနံနေရာ (၁)ဦး ထောက်ခံချက်
- (ခ) အလုပ်သမား မှတ်ပုံတင်ကတ်ပြားမိတ္တူ
- (ဂ) ကျန်းမာရေး ကောင်းမွန်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန် (၁)ဦး၏ ထောက်ခံချက်များတင်ပြရပါမည်။

၃။ အသေးစိတ်သိရှိလိုပါက ဖုန်း-၀၁-၆၅၄၆၇၈၊ ၀၁-၆၅၄၆၈၁၊ EXT-၈၀၁၊ ၈၃၆ တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

 ဖခင်အမည်မှန် ကျောက်ဆည်မြို့နယ်၊ လက်ပန်ကျေးရွာ အထက(ခွဲ) ပဉ္စမတန်းမှ ဗမာ့ခေါင်းဆွဲသို့ ကိုယ်တတ်နားမှ မဝေဝလင်းတို့၏ ဖခင်အမည်မှန်မှာ အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်အရ ဦးမာမတ်လီ ဖြစ်ပါကြောင်း။ ဦးမာမတ်လီ	 ဖခင်အမည်မှန် မြင်းမူမြို့၊ အထက(၁) တက္ကသိုလ်ဝင်တန်းမှ မောင်မျိုးသက်နိုင်၏ ဖခင်အမည်မှန်မှာ အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်အရ ဦးမျိုး ၅/မမတ(နိုင်) ၀၅၇၃၉၂ ဖြစ်ပါကြောင်း။ ဦးမျိုး
--	---

 ဖခင်အမည်မှန် မြင်းမူမြို့၊ အထက(၁) တက္ကသိုလ်ဝင်တန်းမှ မောင်ချစ်မင်းဦး၏ ဖခင်အမည်မှန်မှာ အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်အရ ဦးဇော်မြင့်နိုင် ၅/မမတ(နိုင်)၀၉၁၄၈၈ ဖြစ်ပါကြောင်း။ ဦးဇော်မြင့်နိုင်	 တစ်ဦးတည်းဖြစ်ပါကြောင်း နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာ အထက စိုင်းဂေါင်းမှ မောင်ဇော်ဇော်မျိုး၏ဖခင် ဦးစောဂ/နမန(နိုင်)၁၂၈၉၀၃နှင့် ဦးတင်ဖေမှာ တစ်ဦးတည်းဖြစ်ပါကြောင်း။ ဦးစော(ခ)ဦးတင်ဖေ
---	---

 ကန့်ကွက်နိုင်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကားကွက်သစ်ရပ်ကွက်၊ ဓမ္မမိဟာရလမ်း၊ မြေကွက်အမှတ်(၁၃)ဟုခေါ်တွင်သော မြေကွက်ပေါ်တွင် ဆောက်လုပ်ထားသော (၂)ခန်းတွဲ (၆)ထပ်တိုက်အဆောက်အအုံ၏ မြေညီထပ်(ခေါင်းရင်းခြမ်း) အလျား(၁၅)ပေxအနံ့(၆၀)ပေရှိ တိုက်ခန်းနှင့် ယင်းတိုက်ခန်းနှင့်ပတ်သက်ဆက်စပ်လျက်ရှိသော ပစ္စည်းများနှင့်အကျိုးခံစားခွင့်အရပ်အားလုံးတို့ကို ဝယ်ယူလက်ရောက် ရရှိပိုင်ဆိုင် အကျိုးခံစားလျက်ရှိသူ ဦးရွှေဝင်း ၁၁/စတန(နိုင်)၀၁၀၅၅၀၀မှကျွန်ုပ်၏စိတ်ဆွေဖြစ်သူက ဝယ်ယူရန် ယင်း တိုက်ခန်း ၏တန်ဖိုးတစ်စိတ်တစ်ဒေသဖြစ်သော စရန်ဌေးကိုပေးချေထားပြီးဖြစ်ပါသည်။ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်ခြင်းကို ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ပိုင်ဆိုင်မှုအထောက်အထားစာချုပ်စာတမ်းမူရင်းများနှင့်တကွ ကျွန်ုပ်ထံတွင် လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ကျော်လွန်သည့်အထိ လာရောက်ကန့်ကွက်ခြင်းမရှိပါက တိုက်ခန်းအရောင်းအဝယ်ပြုလုပ်ခြင်းကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန်အသိပေးကြေညာအပ်ပါသည်။
 လွှဲအပ်ညွှန်ကြားချက်အရ- ဒေါ်ညွှန်ညွှန်သန်း(L.L.B, DBL) တရားလွှတ်တော်ရှေ့နေ(စဉ်-၇၈၁၉) အမှတ် ၃၂၀၊ရာစာမိရာစံလမ်း၊ (၇)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-၀၉-၄၀၁၅၆၈၈၀၊ ၀၉-၉၇၂၃-၇၅၈၁၀၉-၂၆၀၉၃၃၃၁

 ဖခင်အမည်မှန် ပ်ခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်သင်တောရိုးကျေးရွာအုပ်စု သင်တောရိုးရွာနေ အမိပြည့်မျိုး၏ ဖခင်အမည်မှန်မှာ ဦးကျော်ညွန့် ၇/သဝတ(နိုင်)၀၀၄၄၄၆ ဖြစ်ပါကြောင်း။ ဦးကျော်ညွန့်

 ဖခင်အမည်မှန် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် အထက(ခွဲ) ကြက်ယက်တွင်း နဝမတန်းမှ မသွယ်သွယ်ကေ၏ ဖခင်အမည်မှန်မှာ ဦးစိုးတင့် ၆/လလန(နိုင်)၀၆၃၃၃၁ ဖြစ်ပါကြောင်း။	 ဖခင်အမည်မှန် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် အထက(ခွဲ) ကြက်ယက်တွင်း အဋ္ဌမတန်းမှ မလပြည့်၏ ဖခင်အမည်မှန်မှာ ဦးချစ်သန်း ၆/လလန(နိုင်)၀၅၁၃၃၃ ဖြစ်ပါကြောင်း။
--	--

 ဖခင်အမည်မှန် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် အထက(ခွဲ) ကြက်ယက်တွင်း နဝမတန်းမှ မမွေးသီရိ၏ ဖခင်အမည်မှန်မှာ ဦးသန်းထွေး ၆/ထဝန(နိုင်)၁၀၈၃၄ ဖြစ်ပါကြောင်း။	 မိခင်အမည်မှန် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် အထက(ခွဲ) ကြက်ယက်တွင်း အဋ္ဌမတန်းမှ မဇူးစပယ်ထွေး၏ မိခင်အမည်မှန်မှာ ဒေါ်အုန်းမြ ၆/လလန(နိုင်)၀၁၃၇၃၀ ဖြစ်ပါကြောင်း။
---	--

 အမည်ပြောင်း ဦးစောသိန်း-ဒေါ်မြင့်ကြည်တို့၏ သမီး တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် အထက(ခွဲ) ကြက်ယက်တွင်း နဝမတန်းမှ မအိအိမာ၏ ဖခင်အမည်မှန်မှာ ဦးစိုးသန်း ၆/လလန(နိုင်)၀၆၇၅၀၈ ဖြစ်ပါရန်။	 ဖခင်အမည်မှန် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် အထက(ခွဲ) ကြက်ယက်တွင်း ပဉ္စမတန်းမှ မယုယုဌေး၏ ဖခင်အမည်မှန်မှာ ဦးစိုးသန်း ၆/လလန(နိုင်)၀၆၇၇၃၃ ဖြစ်ပါကြောင်း။
--	---

 ဖခင်အမည်မှန် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် အထက(ခွဲ) ကြက်ယက်တွင်း တတိယတန်းမှ မပွင့်ယုယအိမ်၏ ဖခင်အမည်မှန်မှာ ဦးထိန်ဝင်း ၆/လလန(နိုင်)၀၇၆၅၀၈ ဖြစ်ပါကြောင်း။	 ဖခင်အမည်မှန် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် အထက(ခွဲ)ကြက်ယက်တွင်း နဝမတန်းမှ မအိအိမာ၏ ဖခင်အမည်မှန်မှာ ဦးစောသိန်း ၆/လလန(နိုင်)၀၅၇၇၇၇ ဖြစ်ပါကြောင်း။
---	---

 မြေကွက်များဈေးကောင်းပေးဝယ်လိုသည် ခရုံမြို့သစ်၊ (အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း၊ ဆိပ်ကမ်း) တို့တွင် မြေကွက်များဝယ်လိုသည်။ ဒဂုံအဏုကံ ငွေငျေစနစ်၊ ပွဲငပေးရန်မဂျီ ဖုန်း 01-2339310,01-2339355,01-578044

 အသိပေးကြေညာခြင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ မြို့မအုပ်စု၊အောင် နန်းရိပ်သာရပ်နေ ဒေါ်မင်းမင်း ၁၂/မရက(နိုင်)၁၁၈၂၆၉ ပိုင်ဆိုင်သော ဦးပိုင်အမှတ်(၂၀က)၊မြေဂရန်မူရင်းပျောက်ဆုံးသွားပါ၍ တွေ့ရှိပါက ပိုင်ရှင်အားပြန်လည်ပေးအပ်ရန်နှင့် ပြန်လည်ပေးအပ်သူအား ကျေးဇူးဆပ်ပါမည်။ ယနေ့မှစ၍ (၁၄)ရက်အတွင်း ပြန်လည်မတွေ့ရှိပါက ဂရန်မိတ္တူ၊လျှောက်မည်ဖြစ်ပါ၍ ကန့်ကွက်လိုပါက ဤကြော်ငြာစာပါသည့် ၂၃-၇-၂၀၁၈ရက်မှစ၍ ၂၁ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ဒေါ်မင်းမင်း ၁၂/မရက(နိုင်)၁၁၈၂၆၉၏ အထွေထွေကိုယ်စားလှယ်လွှဲစာလက်ခံရရှိသူ ဦးရဲမင်းထွန်း ၁၂/မဂဒ(နိုင်)၁၀၀၃၄၉ ဖုန်း-၀၉-၅၀၈၀၈၀၅
--

 အသိပေးကြေညာခြင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ မြို့မအုပ်စု၊ အောင်နန်းရိပ်သာရပ်နေ ဒေါ်မိမိတင်ထွဋ် ၁၂/မရက(နိုင်)၁၂၃၈၆၂ ပိုင်ဆိုင်သော ဦးပိုင်အမှတ်(၂၀ဃ)၊ မြေဂရန်မူရင်းပျောက်ဆုံးသွားပါ၍ တွေ့ရှိပါက ပိုင်ရှင်အားပြန်လည်ပေးအပ်ရန်နှင့် ပြန်လည်ပေးအပ်သူအား ကျေးဇူးဆပ်ပါမည်။ ယနေ့မှစ၍ (၁၄)ရက်အတွင်း ပြန်လည်မတွေ့ရှိပါက ဂရန်မိတ္တူ၊လျှောက်မည်ဖြစ်ပါ၍ ကန့်ကွက်လိုပါက ဤကြော်ငြာစာပါသည့် ၂၃-၇-၂၀၁၈ရက်မှစ၍ ၂၁ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ဒေါ်မိမိတင်ထွဋ် ၁၂/မရက(နိုင်)၁၂၃၈၆၂၏ အထွေထွေကိုယ်စားလှယ်လွှဲစာလက်ခံရရှိသူ ဦးရဲမင်းထွန်း ၁၂/မဂဒ(နိုင်)၁၀၀၃၄၉ ဖုန်း-၀၉-၅၀၈၀၈၀၅

 အသိပေးကြေညာခြင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ မြို့မအုပ်စု၊ အောင်နန်းရိပ်သာရပ်နေ ဒေါ်ပွင့်ဖြူတင်ထွဋ် ၁၂/မရက(နိုင်)၁၁၈၀၅၇ ပိုင်ဆိုင်သော ဦးပိုင်အမှတ်(၂၀င)၊ မြေဂရန်မူရင်းပျောက်ဆုံးသွားပါ၍ တွေ့ရှိပါက ပိုင်ရှင်အား ပြန်လည်ပေးအပ်ရန်နှင့် ပြန်လည်ပေးအပ်သူအား ကျေးဇူးဆပ်ပါမည်။ ယနေ့မှစ၍ (၁၄)ရက်အတွင်း ပြန်လည်မတွေ့ရှိပါက ဂရန်မိတ္တူ၊လျှောက်မည်ဖြစ်ပါ၍ ကန့်ကွက်လိုပါက ဤကြော်ငြာစာပါသည့် ၂၃-၇-၂၀၁၈ရက်မှစ၍ ၂၁ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ဒေါ်ပွင့်ဖြူတင်ထွဋ် ၁၂/မရက(နိုင်)၁၁၈၀၅၇၏ အထွေထွေကိုယ်စားလှယ်လွှဲစာလက်ခံရရှိသူ ဦးရဲမင်းထွန်း ၁၂/မဂဒ(နိုင်)၁၀၀၃၄၉ ဖုန်း-၀၉-၅၀၈၀၈၀၅
--

 အသိပေးကြေညာခြင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ မြို့မအုပ်စု၊ အောင်နန်းရိပ်သာရပ်နေ ဒေါ်သီရိတင်ထွဋ် ၁၂/မရက(နိုင်)၀၀၀၀၁၉ ပိုင်ဆိုင်သော ဦးပိုင်အမှတ် (၂၀ဆ)၊ မြေဂရန်မူရင်းပျောက်ဆုံးသွားပါ၍ တွေ့ရှိပါက ပိုင်ရှင်အားပြန်လည်ပေးအပ်ရန်နှင့် ပြန်လည်ပေးအပ်သူအား ကျေးဇူးဆပ်ပါမည်။ ယနေ့မှစ၍ (၁၄)ရက်အတွင်း ပြန်လည်မတွေ့ရှိပါက ဂရန်မိတ္တူ၊လျှောက်မည်ဖြစ်ပါ၍ ကန့်ကွက်လိုပါက ဤကြော်ငြာစာပါသည့် ၂၃-၇-၂၀၁၈ရက်မှစ၍ ၂၁ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ဒေါ်သီရိတင်ထွဋ် ၁၂/မရက(နိုင်)၀၀၀၀၁၉၏ အထွေထွေကိုယ်စားလှယ်လွှဲစာလက်ခံရရှိသူ ဦးရဲမင်းထွန်း၁၂/မဂဒ(နိုင်)၁၀၀၃၄၉ ဖုန်း-၀၉-၅၀၈၀၈၀၅

 ပိုင်ဆိုင်ကြောင်း အများသိစေရန်ကြေညာခြင်း ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ (၃၉)လမ်း၊ အမှတ်(၂၀၉)၊ အခန်း (အေ-၅)(၅လွှာ)တိုက်ခန်းသည် ဦးအေးသန့်(၁၁/စတန (နိုင်)၀၁၀၅၅၅)မှ ပိုင်ဆိုင်ပြီး အခြားမည်သူတစ်ဦးတစ်ယောက်တို့ကိုမျှ ရောင်းချထားခြင်း၊ ပေါင်နှံထားခြင်း၊ ပေးကမ်းထားခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းထားခြင်းတို့မရှိပါကြောင်း၊ ဦးအေးသန့်တစ်ဦးတည်းကသာ လက်ရှိထားပိုင်ဆိုင်ပါသည်။ ၎င်းတိုက်ခန်းနှင့်ပတ်သက်၍ကျွန်ုပ်၏မိတ်ဆွေဦးအေးသန့် မသိရှိဘဲ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျက်ဆီးခြင်း၊ နှောင့်ယှက်ခြင်း စသည့် တစ်စုံတစ်ရာကိုမပြုလုပ်ကြရန်နှင့် အကယ်၍ပြုလုပ်တွေ့ရှိခဲ့ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် ၎င်းတိုက်ခန်း ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှုအပေါ် အကျိုးသက်ဆိုင်သူများ၊ ကန့်ကွက်လိုသူများ ရှိပါက ဤကြေညာပါသည့်နေ့မှ(၃၀)ရက်အတွင်း တိကျပိုင်လုံသောအထောက်အထားစာရွက်စာတမ်း၊ စာချုပ်မူရင်းများနှင့် ကျွန်ုပ်ထံကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်မှုမရှိပါက တိုက်ခန်းပိုင်ရှင်၏ စီမံခန့်ခွဲမှုများ၊ ရောင်းချခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ - ဦးနေလင်းထွန်း (L.L.B) တရားလွှတ်တော်ရှေ့နေ(စဉ် - ၁၃၄၄၅) ကြာဗူးစေတီ၊ အခန်း(၁) ဆည်မြောင်းလမ်းသွယ်၊ ရန်ကင်းမြို့နယ်၊ Ph - 09 43159906

 ကန့်ကွက်နိုင်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး သာသကတမြို့နယ်၊ ဓမ္မပိုင်ရပ်ကွက်အမှတ်-၁၊ လူအနုရပ်ကွက်အမှတ်-၁၊ မြောက်အမှတ်-၉၆၂၊ မြေဝဇိယာအကျယ်အဝန်း၊ အလျား ၄၀ပေxအနံ့မီပေ ဂရန်မြေကွက်ပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ သာသကတမြို့နယ်၊ ၀/ထူပါရုံရပ်ကွက်၊ အမှတ်-၉၆၂ဟုခေါ်တွင်သော (၂)ခန်းတွဲ ၆-ထပ်တိုက်၏ တော့ထူတူ (တိုက်ကိုဟုန်နုယူသွားသက်စေရ) အလျား ၁၈ပေxအနံ့ ၄၀ပေ ကိုယ်ပိုင်မိတာ၊ ကိုယ်ပိုင်မိတ်တအပ်အောင် ရေ၊ မီးအညီအညီ တိုက်အားရောင်းအညီ တိုက်ခန်း၏အကျိုးခံစားခွင့်များအား ၂၀၁၄ ခုနှစ်၊ မေအင်ပါရီလ (၂)ရက်နေ့၌ပီ အခန်းပေးအခွင့်ယူပေးစီမံပြီး R.C(၅) ထပ်တိုက်သစ်အဆောက်အအုံအောက်လုပ်ရန် မြေရှင်နှင့် ကန့်ကွက်လိုက်တိုက် နှိုင်းညသဘောတူကတိစာချုပ်အရ ကန့်ကွက်ကိတာ ဦးစောသိန်း(၁၂/၁၈တ(နိုင်)၀၄၈၉၀၅)မှ ခိုင်စေရုံသောတိုက်ခန်းဖြစ်ပြီး ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နှင့် ပြန်လည်ရောင်းချ၊ ပိုင်ခွင့်ရှိသူလင်းထံမှ ကျွန်ုပ်မိတ်ဆွေဖြစ်သူက အထက်ဖော်ပြပါတိုက်ခန်းနှင့် တိုက်ဆီပေါ်ရှိ အကျိုးခံစားခွင့်များအား အယူကမ်းမရှိပြီး အခြားဘက်ဝယ်ယူရန်အတွက် ယခုအထိ ရောင်းချမှုတစ်စိတ်တစ်ဒေသကို စရန်ငွေပေးချေထားပြီး အထောက်အပံ့ပြုလုပ်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါတိုက်ခန်းနှင့် တိုက်ခန်းပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်တို့နှင့်ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါကကြော်ငြာပါသည်။မူရင်း (၅) ရက်အတွင်း ပိုင်လုံသောစာရွက်စာတမ်းအထောက်အထားပြင်တင်ပြီး ကျွန်ုပ်ထံသို့ ကန့်ကွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ သတ်မှတ်ရက်ကျော်လွန်ပါက အထက်ပါအရောင်းအဝယ်ကို ဥပဒေနှင့်အညီဦးချင်းချက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ - ဦးတင်နိုင် (ဇိတ်) တရားလွှတ်တော်ရှေ့နေ (စဉ်-၄၈၉၄) B.A.,M.G.P.,R.L.,D.B.L.,D.M.L.,D.I.L.,B.I.R အမှတ် (၃၂)၊ အရမ်းအမှတ် (၈-ဘီ)၊ (အလယ်အပေါ်မဲလွှာ)၊ အောက်မြင်းမြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၀၉ ၅၁၂၆၄၅၇/၀၉ ၄၉၂၉၉၁၂/၀၉ ၇၉၄၄၁၀၅၁
--

 သားအမြစ်မှစွန့်လွှတ်ခြင်း ကွန်တော်၏သားဖြစ်သူမောင်မင်းထက်(ခ)မိုးဟာမိဏာဆွမ် (၁၂/ကတတ(နိုင်)၀၃၁၅၂၅)၊ နနုလမအမှတ်(၆၆၃၄၃၆)၊ ဆိုဆုံးမကား နားမထောင်ဘဲ မိဘများစိတ်ဆင်းရဲအောင် အကြိမ်ကြိမ်ပြုလုပ်ပါသဖြင့် ယနေ့မှစ၍ သားအမြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ပါသည်။ နောက်နောင်တွင် ၎င်းနှင့်ပတ်သက်သောကိစ္စများကို လုံးဝတာဝန်မယူပါ။ ဦးစောနိုင်မြင့်-ဒေါ်လေးလေးနွယ် ၄၇၄/၄၇၆၊ မဟာဝန္တလမ်း၊ (၇)လွှာ၊ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
--

 နှစ်ဦးသဘောတူ အကြင်လင်မယားအမြစ်မှ ကွားရှင်းပြတ်စဲခြင်း ကျွန်မ မအိုသိန်း ပုတ်ပုံတင်အမှတ် ၅/လလန(နိုင်)၁၁၇၁၄၂ မောင်နောင်ဦး ပုတ်ပုံတင်အမှတ် ၇/ပယန(နိုင်)၁၄၁၁၁၁ တို့သည် အကြင်လင်မယားအမြစ်မှ ကွားရှင်းပြတ်စဲကြရန် နှစ်ဦးသဘောတူ စာချုပ်ကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ဗုဦးစီးဖုန်း ရေတွင် (၂၀-၇-၂၀၁၇) သန့်လွင်တရားရုံးတွင် နှစ်ဦးသဘောတူလက်မှတ်ရေးထိုး ခံကြပါသည်။ ယနေ့ပြတ်ပြာသည့်နေ့မှစ၍ မောင်နောင်ဦးနှင့် မအိုသိန်းတို့သည် လုံးဝမယူသက်ဆိုင်တော့ပါကြောင်းနှင့် ၎င်းနှင့်ပတ်သက်သော ကိစ္စအဝဝကို တာဝန်ယူ မြေရှင်းပေးမည်မဟုတ်ကြောင်းကြော်ငြာအပ်ပါသည်။ နဝယ်ပေးပြန်ခြင်းသည်ခံပါ မအိုသိန်း ၅/လလန(နိုင်)၁၁၇၁၄၂
--

 သား၊ သမီး၊ မြေးများအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ အမှတ်၁၇၊ ဈေးလမ်း၊ မြေ(တောင်)ရပ်ကွက်နေ (ဦးမြင့်အောင်)-ဒေါ်တင်ကြည်တို့၏သား၊သမီး၊ မြေးများဖြစ်ကြသော ကိုအောင်တင်ဦး ၁၂/သယက(နိုင်)၁၃၈၃၂၀၊ ကိုအောင်ကျော်ဦး ၁၂/သယက(နိုင်)၁၃၇၄၅၇၊ သမီး မစန္ဒာမြင့် ၁၂/သယက(နိုင်)၁၃၈၃၂၂၊မြေး မောင်အောင်ကိုဦး၊ မကြွယ်စင်အောင်တို့သည် မိဘများကို စိတ်ဆင်းရဲအောင်၊ ရိုင်းရိုင်းပြောဆိုပြုမူပါသဖြင့် ယနေ့မှစ၍သား၊ သမီး၊ မြေးများအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်းနှင့်နောက်နောင် ၎င်းနှင့် ပတ်သက်သောကိစ္စများအား လုံးဝ(လုံးဝ)တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ (စုံစမ်းမေးမြန်းခြင်းသည်ခံပါ။) ဒေါ်တင်ကြည် ၁၂/သယက(နိုင်)၁၃၈၃၆၀

 သားအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်း ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မေတ္တာလမ်းနေ ဦးအောင်မြင့်(ခ) ဦးအောင်တင့် ၁၂/ရကန(နိုင်)၀၅၆၉၇၃-ဒေါ်ခင်စန်း ၁၂/ရကန(နိုင်)၀၅၉၁၅၆တို့၏ သား၊ မောင်အောင်ကျော်ဝင်း ၁၂/ရကန(နိုင်)၀၇၆၈၁၁သည် မိဘဆိုဆုံးမကကားကို မနာခံဘဲ မိဘစိတ်ဆင်းရဲအောင် အကြိမ်ကြိမ်ပြုလုပ်ပြီး နေအိမ်မှဆင်းသွားပါသဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ကြောင်း အများသိစေရန် ကြေညာလိုက်သည်။ နောက်နောင်

ပြန်ကြားရေးဝန်ကြီးဌာန

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက်

စက္ကူ၊ မင်နှင့် ပုံနှိပ်ရေးပစ္စည်းများဝယ်ယူရန်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် စက္ကူ၊ မင်နှင့်ပုံနှိပ်ရေးပစ္စည်းများအား ပြည်တွင်းကျပ်ငွေဖြင့် အောက်ပါအတိုင်း ဝယ်ယူလိုပါသည်-

(က) Woodfree Paper (70 gsm) (28 ¼" , 40")

(ခ) Art Card (210 gsm) 31"x43" (500 Sht/Pkt)

(ဂ) Web Offset Ink (Black) (20 Kg/Tin)

(ဃ) Sheetfed Offset Ink (Green) (1 Kg/Tin)

(င) Stitching Wire 23 Guage (2 Kg/Coil)

(စ) Stitching Wire 24 Guage (2 Kg/Coil)

(ဆ) CTP Developer

(ဇ) Fountain Solution (Lit)

(ဈ) ဂုန်နီကြိုး

(ည) ကော်စေ့အကြည် (25 Kg/Bag)

(ဋ) ကော်စေ့အနောက် (25 Kg/Bag)

၂။ အိတ်ဖွင့်တင်ဒါများကို ၂၃-၇-၂၀၁၈ ရက်မှ ၁၅-၈-၂၀၁၈ ရက်အထိ နေ့စဉ် နံနက် ၀၉း၃၀ နာရီမှ ညနေ ၁၆း၀၀ နာရီအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါများကို ၂၂-၈-၂၀၁၈ ရက်တွင် နံနက် ၀၉း၃၀ နာရီမှ ညနေ ၁၆း၀၀ နာရီအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်ရှိ တင်ဒါအဖွဲ့ဝင်များရှေ့မှောက်၌ လာရောက်ပေးသွင်းရန် ဖြစ်ပါသည်။ သတ်မှတ်ကာလထက်ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၄။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း-၀၆၇-၄၁၂၃၇၄၊ ၀၆၇-၄၁၂၃၇၅ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါပုံစံများထုတ်ယူရန်လိစာ

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန

ပြန်ကြားရေးဝန်ကြီးဌာန

ရုံးအမှတ်(၇)၊ နေပြည်တော်

ဖုန်း-၀၆၇-၄၁၂၃၇၄၊

၀၆၇-၄၁၂၃၇၅

တင်ဒါတင်သွင်းရန်လိစာ

ပြည်တွင်း/ပြည်ပပစ္စည်းများ

ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေး

ကော်မတီ

ပြန်ကြားရေးဝန်ကြီးဌာန

ရုံးအမှတ်(၇)၊ နေပြည်တော်

ဖုန်း-၀၆၇-၄၁၂၃၇၄၊

၀၆၇-၄၁၂၃၇၅

ဖခင်အမည်မှန် မင်းဘူးမြို့၊ အထက (၁)၊ တက္ကသိုလ်ဝင်တန်း (B)မှ မခင်မာမျိုး (C-၈၅၀၈) ၏ ဖခင်အမည်မှန်မှာ ဦးလှမြင့် ၁၁/အမန (နိုင်)၀၂၄၂၉၁ ဖြစ်ပါကြောင်း။ ဦးလှမြင့်	ဖခင်အမည်မှန် အထက ပုတီးကုန်း တက္ကသိုလ်ဝင်တန်းမှ မောင်လွင်မိုးဦး၏ ဖခင်အမည်မှန်မှာ ဦးအောင်ကိုမင်း ၇/သကန(နိုင်)၀၉၈၈၇ ဖြစ်ပါကြောင်း။ ဦးအောင်ကိုမင်း
ဖခင်အမည်မှန် မင်းဘူးမြို့၊ အထက (၁) တက္ကသိုလ်ဝင်တန်း(H)မှ မမခင်ဦး၏ ဖခင်အမည်မှန်မှာ ဦးမြို့မောင် ၈/မတန (နိုင်) ၁၅၂၅၀၀ ဖြစ်ပါကြောင်း။ ဦးမြို့မောင်	ဖခင်အမည်မှန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ အထက(၃)၊ ဆဋ္ဌမတန်းမှ မယဇုံလွင်၏ ဖခင်အမည်မှန်မှာ ဦးမြင့်လွင် ၉/မခန(နိုင်)၁၅၃၈၈ ဖြစ်ပါကြောင်း။ ဦးမြင့်လွင်
ဖခင်အမည်မှန် မင်းဘူးမြို့၊ အထက(၁)၊ တက္ကသိုလ်ဝင်တန်း(A)မှ မနှင်းသီရိဝေ(C-၈၇၂၈) ၏ ဖခင်အမည်မှန်မှာ ဦးမိုးကျော်ဦး ၈/မတန(နိုင်)၁၄၃၃၈၇ ဖြစ်ပါကြောင်း။ ဦးမိုးကျော်ဦး	မိဘအမည်မှန်နှင့်အမည်မှန် ပဲခူးတိုင်းဒေသကြီး၊ လက်ဝဲတန်းမြို့၊ အထက (ခွဲ) ညောင်ခိုင်တက္ကသိုလ်ဝင်တန်း (က)မှ မောင်ချမ်းငြိမ်းအောင်၏ မိဘအမည်မှန်မှာ ဦးစန်းညွှန့်ဦး ၇/လတက(နိုင်) ၀၄၉၆၁၁ နှင့် ဒေါ်နန်းပ ၇/လပတ(နိုင်)၀၄၉၇၁၉ ဖြစ်ပါကြောင်း။ ဦးစန်းညွှန့်ဦး-ဒေါ်နန်းပ

ကြော်ငြာဘုတ်လျှောက်လွှာခေါ်ယူခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်အား သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ရာတွင် ကြော်ငြာဘုတ်များကို ၄၅'x၁၅' အရွယ်အစားသတ်မှတ်၍ စနစ်တကျ စိုက်ထူထားရှိပြီးဖြစ်ပါသည်။ စိုက်ထူပြီးကြော်ငြာဘုတ်များအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ပြန်လည်အငှားချထားမည်ဖြစ်ပါသဖြင့် ကြော်ငြာလုပ်ငန်းဆောင်ရွက်ရန် လျှောက်ထားလိုပါက အသေးစိတ်အချက်အလက်များကို ၂၀-၈-၂၀၁၈ရက်မှ ၃၁-၈-၂၀၁၈ရက်အထိ ရုံးချိန်အတွင်း စီမံရေးရာဌာန၊ စီမံဌာနခွဲ၊ ကြော်ငြာဌာနစိတ်တွင် လာရောက်စုံစမ်းကြည့်ရှုရွေးချယ်လျှောက်ထားဆောင်ရွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

စီမံရေးရာဌာန

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

အလုပ်ပိတ်ရက်ကြော်ငြာ

ရန်ကုန်ဆိပ်ကမ်းရှိ တံတားများ၊ ကုန်လှောင်ရုံများနှင့် ချလန်ရုံးများကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ (ဝါဆိုလပြည့်နေ့)တွင် ပိတ်ထားမည်ဖြစ်ပါ၍ ကုန်တင်/ကုန်ချနှင့် ကုန်ထုတ်ယူလိုပါက ပိတ်ရက်ခကြေးပေးဆောင်ရမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ကုန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် ၂၀၁၈ခုနှစ် ဧပြီလ၊ စက်တင်ဘာလတွင် ပြည်သူ့ဆေးရုံများအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်း (Consumables)များ ဝယ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူအပ်ပါသည်။

တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကို တင်ဒါလက်ခံရေးနှင့်စိစစ်ရေးလုပ်ငန်းကော်မတီ၊ ရုံးအမှတ်(၄)၊ နေပြည်တော်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဈေးနှုန်းတင်သွင်းလွှာပုံစံများ

စတင်ရောင်းချမည့်ရက် - ၂၄-၇-၂၀၁၈ ရက်

တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂၁-၈-၂၀၁၈ ရက် ညနေ ၁၃း၀၀နာရီ

ဆက်သွယ်ရန်ဖုန်း - ၀၆၇-၄၁၁၅၁၀၊ ၀၆၇-၄၁၁၅၄၄

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးလုပ်ငန်းကော်မတီ

ကုန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အမည်မှန် မန်စီမြို့နယ်၊ တန့်ဟုန်းကျေးရွာအုပ်စု၊ မန်ဂေါ်ကောင်းကျေးရွာနေ ဦးဇော်ဂွမ် ၁/မခန(နိုင်)၀၄၂၁၂၂ ၏သား နှင်လီဒူ၏ အမည်မှန်မှာ မောင်ဂြုန်ပေါလ်နီနီလီဒူ ဖြစ်ကြောင်း၊ မောင်ဂြုန်ပေါလ်နီနီလီဒူ	ဖခင်အမည်မှန် ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ အထက (ခွဲ)ဝက်လူးကျောင်း နဝမတန်း (A)မှ မောင်သက်ဝေဖြိုး၊ မောင်သက်ဝေစိုးတို့၏ ဖခင်အမည်မှန်မှာ ဦးဟံဝင်း ၉/ငသရ(နိုင်)၀၁၅၇၅၉ ဖြစ်ပါသည်။
ဖခင်အမည်မှန် ကချင်ပြည်နယ်၊ ရွှေကွဲမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်း(C)မှ မရတီဦးနှင့် ဆဋ္ဌမတန်း(C)မှ မောင်နေပိုင်ဦးတို့၏ ဖခင်အမည်မှန်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြားအရ ဦးနေဇော်ဦး ၉/ခအစ(နိုင်)၀၁၁၀၂၃ ဖြစ်ပါသည်။	ဖခင်အမည်မှန် ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ အထက(ခွဲ) ဝက်လူးကျောင်း၊ အဋ္ဌမတန်း (A)မှ မောင်အောင်မျိုးကျော်၏ ဖခင်အမည်မှန်မှာ ဦးဟံစိန် ၉/ညဉန(နိုင်)၀၀၇၀၄၀ ဖြစ်ပါသည်။

မိခင်အမည်မှန် နေပြည်တော်၊ ဖြည့်မနားရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စတုတ္ထနှစ်မှ မောင်နိုင်မြင့်ဦး (ခ) မောင်မိုင်းနိုင်မြင့်ဦးသည် တစ်ဦးတည်းဖြစ်ပြီး ၎င်း၏မိခင်အမည်မှန်မှာ ဒေါ်စမ်းစမ်းအေး ၁၃/နခန(နိုင်) ၀၃၆၆၀၈ ဖြစ်ပါကြောင်း။ ဒေါ်စမ်းစမ်းအေး	ဖခင်အမည်မှန် ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ အထက(ခွဲ) ဝက်လူးကျောင်း သတ္တမတန်း (A)မှ မောင်ဇော်ဇော်အောင်၏ ဖခင်အမည်မှန်မှာ ဦးအေးသောင်း ၉/ငသရ(နိုင်)၀၀၀၀၄၆ ဖြစ်ပါသည်။
---	--

ဖခင်အမည်မှန် မင်းဘူးမြို့၊ အထက (၁) တက္ကသိုလ်ဝင်တန်း(H)မှ မမခင်ဦး၏ ဖခင်အမည်မှန်မှာ ဦးမြို့မောင် ၈/မတန (နိုင်) ၁၅၂၅၀၀ ဖြစ်ပါကြောင်း။ ဦးမြို့မောင်	ဖခင်အမည်မှန် ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ အထက(ခွဲ) ဝက်လူးကျောင်း၊ ဆဋ္ဌမတန်း (A)မှ မောင်ရာဇာဖြိုး၊ ပဉ္စမတန်း (A)မှ မဖြူမတို့၏ဖခင်အမည်မှန်မှာ ဦးမြင့်စိုး ၉/ငသရ(နိုင်)၀၀၆၇၄၂ ဖြစ်ပါသည်။
---	---

ဖခင်အမည်မှန် မင်းဘူးမြို့၊ အထက(၁)၊ တက္ကသိုလ်ဝင်တန်း(A)မှ မနှင်းသီရိဝေ(C-၈၇၂၈) ၏ ဖခင်အမည်မှန်မှာ ဦးမိုးကျော်ဦး ၈/မတန(နိုင်)၁၄၃၃၈၇ ဖြစ်ပါကြောင်း။ ဦးမိုးကျော်ဦး	မိဘအမည်မှန်နှင့်အမည်မှန် ပဲခူးတိုင်းဒေသကြီး၊ လက်ဝဲတန်းမြို့၊ အထက (ခွဲ) ညောင်ခိုင်တက္ကသိုလ်ဝင်တန်း (က)မှ မောင်ချမ်းငြိမ်းအောင်၏ မိဘအမည်မှန်မှာ ဦးစန်းညွှန့်ဦး ၇/လတက(နိုင်) ၀၄၉၆၁၁ နှင့် ဒေါ်နန်းပ ၇/လပတ(နိုင်)၀၄၉၇၁၉ ဖြစ်ပါကြောင်း။ ဦးစန်းညွှန့်ဦး-ဒေါ်နန်းပ	ဖခင်အမည်မှန် ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ အထက(ခွဲ) ဝက်လူးကျောင်း၊ ဆဋ္ဌမတန်း (A)မှ မအေးသန္တာ၏ ဖခင်အမည်မှန်မှာ ဦးစန်းမောင် ၉/ငသရ(နိုင်)၀၀၁၀၁၅ ဖြစ်ပါသည်။	ဖခင်အမည်မှန် ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ အထက(ခွဲ)ဝက်လူးကျောင်း၊ အဋ္ဌမတန်း(A)မှ မအိဖြူအိ၏ ဖခင်အမည်မှန်မှာ ဦးဟံစိုး ၉/ညဉန(နိုင်) ၁၃၈၆၅ ဖြစ်ပါသည်။
---	---	--	--

Republic of the Union of Myanmar

Ministry of Planning and Finance

Modernization of Public Finance Management Project (MPFMP)

Request for Expressions of Interest for Individual Consultants – National Network Manager for MEB

REOI No: MPFMP/C2-C401

Closing Date: 13 August 2018

The Project is seeking to recruit a national ICT technical expert for the position of National Network Manager to assist MEB in the implementation of their Data Center and CORE Banking System, implementation of their strategy to modernize ICT services and to build ICT capacity of their staff.

This work will specifically include: *Implementing of Network for Data Centers, Capacity Building, Assessment of Operational Requirements, &Technical support and Implementation*

The Consultant is required to demonstrate the following as a minimum:

- BSc or MSc Degree (or equivalent) in Electrical Engineering or Computer Science.
- At least 5 (five) years of experience in Project Management in the ICT sector in Myanmar.
- Alternatively, at least 10 years ICT Project Management experience, of which at least 5 years should have been in Myanmar.
- Experience and familiarity with the institutions and key stakeholders for the ICT sector in Myanmar.
- Experience and familiarity with ICT infrastructure in Myanmar.
- Excellent communication skills in Myanmar (Essential) and English (Desired).
- Ability to draft clear and concise technical and strategic reports and guidelines.
- Experience working with a Technical Project Management team.

The assignment is for an estimated duration of 12 months and is a full time assignment. The location of the assignment is in Nay Pyi Taw, Myanmar.

MPFMP now invites eligible individual consultants to indicate their interest in providing the above mentioned services. Interested consultants must provide information indicating that they are qualified to perform the services (in addition to the educational qualifications, experience of similar assignments and country of work etc. should be incorporated in the CV to be submitted along with expression of interest/application).

Interested consultants may obtain further information at the address below during office hours [i.e. 1000 to 1600 hours] or by sending an E-Mail to:moethidarmg@gmail.com copied to mmt.budget@gmail.com.

Expression of interest must be delivered to the address below by 1600 hours on **13 August 2018** to: Daw Sint Sint Aung, General Manager, Myanma Economic Bank, MEB H.O., Nay Pyi Taw, Myanmar

E-mail for applications: moethidarmg@gmail.comcc tonanhtwenyunt59@gmail.com, mmt.budget@gmail.com. & zawnaing652011@gmail.com

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

မြန်မာ့မီးရထား

အိတ်ဖွင့်တင်ဒါ(Open Tender) ခေါ်ယူခြင်း

၁။ အောက်ပါ လုပ်ငန်းများကို မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်လိုပါသည်-

စဉ်	တင်ဒါအမှတ်	လုပ်ငန်း အမျိုးအမည်
၁	၉၂/မမ/(CE)	ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်း(ရန်ကုန်-တောင်ငူလမ်းပိုင်း) ရန်ကုန်-ပဲခူးအပိုင်းရှိ ထုံးကြီးဘူတာတွင် ကွန်ကရစ် လေးဖားများအား ရထားတွဲပေါ်မှ ချယူ၍ စနစ်တကျ သယ်ရွှေ့စီထပ် စုပုံခြင်းလုပ်ငန်း (၄၇၀၀၀ တုံး)
၂	၉၃/မမ/(CE)	ပဲခူး-ညောင်လေးပင်အပိုင်းရှိ ကခုတ်ဘူတာတွင် ကွန်ကရစ် လေးဖားများအား ရထားတွဲပေါ်မှ ချယူ၍ စနစ်တကျ သယ်ရွှေ့စီထပ် စုပုံခြင်းလုပ်ငန်း (၄၀၀၀၀ တုံး)
၃	၉၄/မမ/(CE)	ညောင်လေးပင်-တောင်ငူအပိုင်းရှိ အုတ်တွင်း/ညောင်ပင်သာ/ပဲခူးယံကုန်းဘူတာများနှင့် Site Depot များတွင် ကွန်ကရစ် လေးဖားများအား ရထားတွဲပေါ်မှ ချယူ၍ စနစ်တကျ သယ်ရွှေ့စီထပ် စုပုံခြင်းလုပ်ငန်း (၃၀၀၀၀ တုံး)
၄	၉၅/မမ/(CE)	မော်လမြိုင်-ရေး ရထားလမ်းပိုင်း တွင် တံတား တည်ဆောက်ခြင်း မော်လမြိုင်-ရေးလမ်းပိုင်း၊ နှစ်ကရင်-လပိုင်းကြား၊ မိုင် ၂၄၇/ ၁၅-၁၇ ရှိ တံတားအမှတ် (၁၇၇) လပိုင်းတံတား တည်ဆောက်ရန်အတွက် Design ရေးဆွဲခြင်း နှင့် တံတားအသစ် တည်ဆောက်ခြင်း လုပ်ငန်း

တင်ဒါပိတ်မည့် နေ့/အချိန်- အမှတ်စဉ် (၁)မှ(၃)အထိ (၇.၈.၂၀၁၈)(အင်္ဂါနေ့) (၁၄:၃၀)နာရီ အမှတ်စဉ် (၄) (၁၄.၈.၂၀၁၈) (အင်္ဂါနေ့) (၁၄:၃၀)နာရီ

၂။ တင်ဒါပုံစံများကို အောက်ဖော်ပြပါဌာနတွင် ၂၃.၇.၂၀၁၈) ရက်နေ့မှစ၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း နှင့် အသေးစိတ် သိရှိလိုပါက ၎င်းဌာနသို့ မေးမြန်းနိုင်ပါသည်။

ထောက်ပံ့ဌာန၊ မြန်မာ့မီးရထား၊ ကုန်သည်လမ်းနှင့် ၅၁ လမ်းထိပ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-294352, 291994

စစ်ကိုင်းမြို့၊ ရွှေမင်းဝံအဆင့်မြှင့်ဈေးဆိုင်ခန်းများရောင်းချမည့်အစီအစဉ်

ကြေညာချက်အမှတ် ၄/၂၀၁၈

၁။ စစ်ကိုင်းမြို့၊ ရွှေမင်းဝံအဆင့်မြှင့်ဈေးရှိ ဆိုင်ခန်းသစ်များအား အောက်ပါအစီအစဉ်အတိုင်း ရောင်းချသွားမည် ဖြစ်ပါသည်-

(က) လျှောက်ထားသူသည် ဝယ်ယူလိုသောရ်အား ဖော်ပြ၍ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာပြန်လည်တင်သွင်းရာတွင် အခန်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းအား အာမခံကြေးအဖြစ် တင်သွင်းရမည်ဖြစ်ပါသည်။

(ခ) ဝယ်ယူလိုသောရ်မှ အခန်းအား မဲနှိုက်နေရာချထားပေးမည်ဖြစ်ပြီး မဲမပေါက်ပါက အာမခံကြေး ၅ ရာခိုင်နှုန်းအား ခုနစ်ရက်အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်၍ မဲပေါက်သည့်အခန်းအား ဝယ်ယူခြင်းမရှိပါက အာမခံကြေး ၅ ရာခိုင်နှုန်းအား ကော်မတီပိုင်ငွေအဖြစ် စာရင်းသွင်းသွားမည်ဖြစ်ပါသည်။

(ဂ) ဝယ်ယူခွင့်ရရှိသူသည် ဆိုင်ခန်းတန်ဖိုး၏ ၄၀ ရာခိုင်နှုန်းအား လက်ငင်းပေးချေရပါမည်။ လေးလကြာလျှင် ၃၀ ရာခိုင်နှုန်း၊ နောက်ထပ် နှစ်လကြာလျှင် ၂၀ ရာခိုင်နှုန်းနှင့် ဆိုင်ခန်းလက်ဝယ်ရရှိပါက ၁၀ရာခိုင်နှုန်းပေးသွင်းသွားရမည်ဖြစ်ပါသည်။

၂။ လျှောက်လွှာများကို ၂၆-၇-၂၀၁၈ရက်မှစတင်၍ တစ်စောင်လျှင် (၁၀၀၀)-နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ၆-၈-၂၀၁၈ ရက် ၁၆း၀၀ နာရီတွင် နောက်ဆုံးထားပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။

၃။ ဆိုင်ခန်းများ မဲနှိုက်နေရာချထားခြင်းကို ၇-၈-၂၀၁၈ ရက်တွင် စစ်ကိုင်းမြို့မဈေးအပေါ်ထပ်ခန်းမ၌ မွန်းလွဲ ၁း၀၀ နာရီတွင်စ၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဖုန်း-၀၇၂-၂၁၁၂၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဥက္ကဋ္ဌ
ရွှေမင်းဝံဈေးဆိုင်ခန်းများနေရာချထားရေးကော်မတီ

မိဘအမည်မှန် မိတ္ထီလာမြို့၊ အထက (၂) တက္ကသိုလ်ဝင်တန်း (D)မှ မဖြူဇွေး၏ မိဘအမည်မှန်မှာ ဦးမောင်မောင်လွင်နှင့် ဒေါ်ရွှေ ၉/မထလ(နိုင်) ၁၇၄၂၅၅ ဖြစ်ပါသည်။ ဦးမောင်မောင်လွင်၊ ဒေါ်ရွှေ	မိဘအမည်မှန် မိတ္ထီလာမြို့၊ အလက (၂) သတ္တမတန်း (B) မှ မောင်အောင်ထွန်းလင်း၏ မိဘအမည်မှန်မှာ ဦးမောင်မောင်လွင်နှင့် ဒေါ်ရွှေ ၉/မထလ(နိုင်)၁၇၄၂၅၅ ဖြစ်ပါသည်။ ဦးမောင်မောင်လွင်၊ ဒေါ်ရွှေ	ဖခင်အမည်မှန် လှိုင်သာယာမြို့နယ်၊ (၉)ရပ်ကွက်၊ မင်းဘူးလမ်း (S.M-E.C) ကိုယ်ပိုင်ကျောင်း အဋ္ဌမတန်းမှ မကေသွယ်စိုး၏ ဖခင်အမည်မှန်မှာ ဦးခိုင်မြင့် ဖြစ်ပါကြောင်း။ ဦးခိုင်မြင့်
---	---	--

လာရောက် တရားအားထုတ်နိုင်ပြီး ပါဝင်လှူဒါန်းနိုင်ပါသည်
သိပ္ပါလယ အင်ကြင်းကုန်းတောရ တရားရိပ်သာကို ထာဝရဖွင့်လှစ်ထားပြီး မည်သူမဆို လာရောက်အားထုတ်နိုင်ပါပြီ။ အောက်ပါအလှူများကိုလည်း ပါဝင်လှူဒါန်းနိုင်ပါသည်။
၁။ ဆောက်လုပ်ဆဲ(၂)ထပ် ဓမ္မာရုံအတွက် (အထူးလိုအပ်) ပေ ၁၁၀×ပေ ၆၀၊
၂။ သံဃာကျောင်းဆောင်များ- ၁၁၈ သိန်း
၃။ အမျိုးသား၊ အမျိုးသမီး ယောဂီဆောင်များ- ၃၇ သိန်း
လာရောက်တရားထိုင်လို ဆက်သွယ်လှူဒါန်းလိုပါက သိပ္ပါလယဆရာတော် ဦးဣန္ဒာဘာသ ဖုန်း-၀၉-၂၅၄၀၆၈၁၉၄၊ ဦးသုတသောမ ဖုန်း-၀၉-၆၄၄၉၁၂၃၈၈၊ ဦးဣန္ဒာစာရ ဖုန်း-၀၉-၂၂၇၀၅၄၅၈၃၊ ဦးသီလာစာရ ဖုန်း-၀၉-၄၄၄၈၅၅၆၀၉၊ သိပ္ပါလယပရိယတ္တိစာသင်တိုက်၊ ၁၄/၂ ရပ်ကွက်၊ ဟင်္သာလမ်း၊ တ/၉
သိပ္ပါလယ အင်ကြင်းကုန်းတောရ လေထီးမှတ်တိုင်၊ လေထီးလမ်း၊ အင်ကြင်းကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်။

ဖခင်အမည်မှန် မွန်ပြည်နယ် မုဒုံမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်း (B)မှ မောင်သီဟကိုကို ၏ ဖခင်အမည်မှန်မှာ ဦးထွန်းထွန်းနိုင် ၁၀/မဒန(နိုင်)၁၀၄၄၄၆ ဖြစ်ပါကြောင်း။ ဦးထွန်းထွန်းနိုင်	ဖခင်အမည်မှန် မွန်ပြည်နယ်၊ မုဒုံမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်း (E)မှ မိရတနာဝေ၏ ဖခင်အမည်မှန်မှာ မင်းအောင်နိုင်ဦး ၁၀/လမန(နိုင်)၁၀၈၉၆၀ ဖြစ်ပါကြောင်း။ မင်းအောင်နိုင်ဦး
---	---

ဖခင်အမည်မှန် မွန်ပြည်နယ် မုဒုံမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်း(A)မှ မောင်ဟိန်းမင်း သက်၏ ဖခင်အမည်မှန်မှာ ဦးရဲဇော်ထွန်း ၁၀/မဒန(နိုင်)၁၃၄၄၀၉ ဖြစ်ပါကြောင်း။ ဦးရဲဇော်ထွန်း	ဖခင်အမည်မှန် မွန်ပြည်နယ် မုဒုံမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်း (A)မှ မသျှင်မီမီလင်း၏ ဖခင်အမည်မှန်မှာ ဦးသန်းနီ ဦး ၁၀/မဒန(နိုင်) ၁၃၉၉၁၄ ဖြစ်ပါကြောင်း။
---	---

ဖခင်အမည်မှန် မွန်ပြည်နယ်၊ မုဒုံမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်း(A)မှ မဖြူဇင်မွန်၏ ဖခင်အမည်မှန်မှာ ဦးသန်းထွန်းဦး ၁၀/မဒန(နိုင်)၂၀၆၃၈၁ ဖြစ်ပါကြောင်း။ ဦးသန်းထွန်းဦး	ဖခင်အမည်မှန် မွန်ပြည်နယ်၊ မုဒုံမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်း (D)မှ မလေးလေးမွန် ၏ ဖခင်အမည်မှန်မှာ မင်းကွန်ထော ၁၀/ရမန(နိုင်)၀၀၃၄၁၈ ဖြစ်ပါကြောင်း။ မင်းကွန်ထော
---	---

ငြင်းချက်ထုတ်ရန်သမ္မန်စာ (တရားမကျင့်ထုံး ဥပဒေအမိန့်-၅ နည်းဥပဒေ-၂၀) တောင်တွင်းကြီးမြို့နယ်တရားရုံးတော် ၂၀၁၈ခုနှစ် တရားမကြီးအမှုအမှတ်-၁၆
ကိုသိန်းဇော်ဦး နှင့် မအေးအေးသက် တရားလို တရားပြိုင် လယ်ဝေးမြို့နယ်၊ မင်းပြင်ကျေးရွာနေ (ဘ)ဦးအေးသောင်း၏သမီး မအေးအေးသက် (ယခုနေရပ်လိပ်စာမသိ) သိစေရမည်။
သင့်အပေါ် တရားလို ကိုသိန်းဇော်ဦးက လင်မယားကွာရှင်းပြတ်စဲပေးစေလိုမှ လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ (သို့တည်းမဟုတ်)၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ သင့်ကိုယ်စားလှယ်ရုံးတော်အခွင့်အမိန့်ရ ရှေ့နေဖြစ်စေ (သို့တည်းမဟုတ်) ၎င်းအမှုနှင့်စပ်ဆိုင်သည့်အချက်များကို ချေပပြောဆိုနိုင်သူ တစ်ဦးတစ်ယောက် ၎င်းရှေ့နေနှင့်ပါစေ၍ဖြစ်စေ ၂၀၁၈ခုနှစ် ဩဂုတ် ၉ ရက် (၁၃၈၀ပြည့်နှစ် ဒုတိယဝါဆိုလပြည့်ကျော် ၁၃ရက်) နံနက်၁၀နာရီတွင် အထက်ကအမည်ရေးသားပါရှိသည့် တရားလို၏ စွဲဆိုချက်ကို ထုချေရှင်းလင်းရန် ဤရုံးသို့လာရောက်ရမည်။ ၎င်းပြင်သင်သိစေရမည်မှာ အထက်ကဆိုခဲ့သည့်ရက်တွင် သင်မလာရောက် ဖျက်ကွက်ခဲ့လျှင် သင့်ကွယ်ရာတွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။၎င်းပြင်တရားလိုကြည့်ရှုလိုသည့် စာချုပ်စာတမ်းများနှင့် သင်ကထုချေတင်ပြအမှီပြုလိုသည့် စာချုပ်စာတမ်း အစရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့တည်းမဟုတ် သင့်ကိုယ်စားလှယ် ရှေ့နေလက်တွင် ထည့်အပ်ပို့လိုက်ရမည်။ သင်က ထုချေတင်သွင်းလိုလျှင် အမှုမဆိုင်မီပေးရက်က တင်သွင်းရမည်။
၂၀၁၈ခုနှစ် ဇူလိုင် ၉ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။
(အောင်ကိုကို) ဒုတိယမြို့နယ်တရားသူကြီး တောင်တွင်းကြီးမြို့နယ်တရားရုံး

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေရင်အေးလမ်းသွယ်၊ မြေတိုင်းရပ်ကွက် အမှတ်-၁၉/မွေးရန်၊ မြေကွက်အမှတ်(၃၂/ဂ်)၊ ဧရိယာ ၀၃၁မ ၈၃၈ရီ၊ နှစ်၃၀၀ရန်မြေကွက်အနက်မှ တရားဝင်မမွှမစိတ်ရသောသည့် အလျား၁၀ပေ×အနံ ၁၆ပေ၈၆ မြေကွက်နှင့်ယင်းမြေကွက်ပေါ်ရှိ အဆောက်အအုံအပါအဝင် အကျုံးခံစားခွင့်အားလုံးတို့ကို တရားဝင်အမည်ပေါက် ပိုင်ဆိုင်၍ ရောင်းချပိုင်ခွင့်ရှိသူ ဦးသန်းထိုက်အောင် ၁၂/သကတ (နိုင်)၁၂၀၈၃၁ထံမှ ကျွန်ုပ်၏မိတ်ဆွေက ဝယ်ယူရန် စက်မှုဇုန်မြေကွက်နှင့်အဆောက်အအုံတန်းငွေ၏ စရန်ငွေအားပေးချေထားပြီးဖြစ်ပါသည်။ အထက်ပါစက်မှုဇုန်မြေကွက်နှင့်အဆောက်အအုံပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ကန့်ကွက်မည့်သူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း မှတ်ပုံတင်စာချုပ်မှရင်းများနှင့်တကွ ကန့်ကွက်နိုင်ပိုင်ဆိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်အား ပြီးဆုံးသည့်တိုင်အောင် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ- ဒေါ်မြလှဝင်း (LL.B)အထက်တန်းရှေ့နေ အမှတ်-၈၃၊ ဗဟိုလမ်း၊ ၂ရပ်ကွက်၊ ရခမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၉-၅၁၅၁၈၃၃

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ FMI City၊ အထက်ဒေသပင်လမ်းမ၊ မြေတိုင်းရပ်ကွက်အမှတ်-၈၊ မြေကွက်အမှတ်(၁၈၃)၊ အကျယ် အလျား ၆၀ပေ×အနံ ၈၀ပေရှိ နှစ်၆၀ကုန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ စားသောက်ဆိုင်အပါအဝင် အကျုံးခံစားခွင့်အားလုံးတို့ကို တရားဝင်အမည်ပေါက်ပိုင်ဆိုင်၍ ရောင်းချပိုင်ခွင့်ရှိသူ ဦးကျော်မိုးထွန်း ၁၂/အဓန(နိုင်)၁၆၆၈၃၁ထံမှကျွန်ုပ်၏မိတ်ဆွေကဝယ်ယူရန် မြေနှင့်စားသောက်ဆိုင်တန်းမိုးငွေ၏ စရန်ငွေအား ပေးချေထားပြီးဖြစ်ပါသည်။ အထက်ပါမြေနှင့်စားသောက်ဆိုင်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ကန့်ကွက်မည့်သူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း မှတ်ပုံတင်စာချုပ်မှရင်းများနှင့်တကွ ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ် ပြီးဆုံးသည့်တိုင်အောင် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ- ဒေါ်မြလှဝင်း (LL.B)အထက်တန်းရှေ့နေ အမှတ်-၈၃၊ ဗဟိုလမ်း၊ ၂ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၉-၅၁၅၁၈၃၃

မိဘအမည်မှန် မုဒုံမြို့နယ်၊ အထက(ခွဲ) နီးပဒေါ် သတ္တမတန်း(က)မှ မသဇင်မိုး၏ မိဘအမည်မှန်မှာ ဦးသန်းဇော် ၁၀/မဒန(နိုင်)၁၂၉၂၂၉ နှင့် ဒေါ်ညို ၁၀/မဒန(နိုင်)၂၄၃၈၉၈ ဖြစ်ပါကြောင်း၊ ဦးသန်းဇော်၊ ဒေါ်ညို	တစ်ဦးတည်းဖြစ်ပါကြောင်း ဒဂုံမြို့နယ်၊ (၁၅၅)ရပ်ကွက်၊ အထက(၅) သတ္တမတန်း (B)မှ မအေးအေး၏ဖခင် ဦးဇော်ဦးနှင့် ဦးရဲမင်းထွန်း ၁၀/သကရ(နိုင်) ၀၉၆၈၀၈ တစ်ဦးတည်းဖြစ်ပါကြောင်း။ ဦးဇော်ဦး(ခ)ဦးရဲမင်းထွန်း
ဖခင်အမည်မှန် မုဒုံမြို့နယ်၊ အထက(ခွဲ) နီးပဒေါ် တက္ကသိုလ်ဝင်တန်းမှ မဇာမြည်လင်း၏ ဖခင်အမည်မှန်မှာ ဦးအောင်နိုင်လင်း ၁၀/သဖရ(နိုင်) ၀၉၃၁၄၀ ဖြစ်ပါကြောင်း။ ဦးအောင်နိုင်လင်း	တစ်ဦးတည်းဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ မြပဲခူးအုပ်ရ၊ သောင်ကြီးရွာ ဦးစိန်အေး၏သား ဦးအောင်မြင့်ဝင်း(ခ) ဦးမြင့်ဝင်း ၇/ဖမန(နိုင်)၀၇၇၉၉၇ မှာ တစ်ဦးတည်းဖြစ်ပါကြောင်း။
မိခင်အမည်မှန် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အထက(ခွဲ)နီးပဒေါ် အဋ္ဌမတန်း(က)မှ မမေွဲ၏ မိခင်အမည်မှန်မှာ ဒေါ်ရင်ထွေး ၁၀/သဖရ(နိုင်)၀၈၇၈၄၁ ဖြစ်ပါကြောင်း။ ဒေါ်ရင်ထွေး	တစ်ဦးတည်းဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ မြပဲခူးအုပ်ရ၊ သောင်ကြီးရွာ ဦးမြဝင်း၏သား ဦးဇော်လွင်ဦး(ခ)ဦးဖိုးဇော် ၇/ဖမန(နိုင်)၀၇၈၀၉၂မှာ တစ်ဦးတည်းဖြစ်ပါကြောင်း။

ဖခင်အမည်မှန် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အထက(ခွဲ)နီးပဒေါ် တက္ကသိုလ်ဝင်တန်းမှ မဇနာချမ်း၏ ဖခင်အမည်မှန်မှာ ဦးရန်ပိုင် ၁၀/မဒန(နိုင်) ၁၃၄၄၄၂ ဖြစ်ပါကြောင်း။ ဦးရန်ပိုင်	မွေးသက္ကရာဇ်အမှန် သန်လျင်မြို့၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ အမှတ်(၂၃) အောင်ဘောလမ်းနေ ဦးလှမောင်ချေ၊ ဒေါ်ထားထားဦး ၏သားမောင်သက်ပိုင်ဖိုး၏ မွေးသက္ကရာဇ်အမှန်မှာ ၁၅-၇-၂၀၀၀ ဖြစ်ပါသည်။
---	--

ဖခင်အမည်မှန် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အထက(ခွဲ)နီးပဒေါ် နဝမတန်း(က)မှ မသီဂီဝင်း၏ ဖခင်အမည်မှန်မှာ ဦးစန်းရှိန် ၁၀/မဒန(နိုင်)၁၃၁၁၀၆ ဖြစ်ပါကြောင်း။ ဦးစန်းရှိန်	မွေးသက္ကရာဇ်အမှန် ဖန်းတနော်မြို့နယ်၊ ကညင်ငူအုပ်ရ၊ သပြေကုန်းကျေးရွာနေ ဦးစံသိန်း၏သား မောင်အောင်သူဖြိုး ၁၄/ပတန(နိုင်)၁၆၇၇၀၆ ၏ မွေးသက္ကရာဇ်အမှန်မှာ ၂၆-၆-၁၉၉၀ ဖြစ်ပါသည်။
--	--

ဖခင်အမည်မှန် မုဒုံမြို့နယ်၊ အထက(ခွဲ) နီးပဒေါ် တက္ကသိုလ်ဝင်တန်းမှ မသုဇာထွန်း၏ ဖခင်အမည်မှန်မှာ ဦးစံရင် ၁၀/မဒန(နိုင်)၀၅၆၉၂၀ ဖြစ်ပါကြောင်း။ ဦးစံရင်	ဖခင်အမည်မှန် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အထက(ခွဲ)နီးပဒေါ် အဓမ္မတန်းနှင့် (ခ)မှ မယုဇေလွင်နှင့် အဋ္ဌမတန်း(ခ)မှ မောင်ထက်မြတ်လွင်တို့၏ ဖခင်အမည်မှန်မှာ ဦးရွှေကဏ် ၁၀/မဒန(နိုင်)၁၂၇၉၅၇ ဖြစ်ပါကြောင်း။ ဦးရွှေကဏ်
---	---

ဖခင်အမည်မှန် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အထက(ခွဲ) နီးပဒေါ် စတုတ္ထတန်းမှ မောင်ကျော်ဇင်ဦး၏ ဖခင်အမည်မှန်မှာ ဦးတင်ဦး ၁၀/မဒန(နိုင်) ၁၄၄၇၀၁ ဖြစ်ပါကြောင်း။ ဦးတင်ဦး	မိဘအမည်မှန် မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ အထက-ကျိုက္ကော်၊ တက္ကသိုလ်ဝင်တန်း (D)မှ မောင်အောင်ထက်လင်း၏ မိဘအမည်မှန်မှာ ဦးငံ ၁၀/သထန(နိုင်)၁၀၄၅၄၆နှင့် ဒေါ်အုံး ၁၀/သထန(နိုင်)၁၈၆၉၁၆တို့ ဖြစ်ပါသည်။
--	--

မိခင်အမည်မှန် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ အထက ကျိုက္ကော်၊ တက္ကသိုလ်ဝင်တန်း(B) မှ မမေွဲမြသီတာ၏ မိခင်အမည်မှန်မှာ ဒေါ်ဝင်းသုဇာထွေး ၁၀/သထန(နိုင်)၁၄၁၂၀၉ ဖြစ်ပါသည်။

မိခင်အမည်မှန် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ အထက ကျိုက္ကော်၊ တက္ကသိုလ်ဝင်တန်း(B) မှ မအေးမြသီတာ၏ မိခင်အမည်မှန်မှာ ဒေါ်ဝင်းသုဇာထွေး ၁၀/သထန(နိုင်)၁၄၁၂၀၉ ဖြစ်ပါသည်။	ဖခင်အမည်မှန် မုဒုံမြို့နယ်၊ အထက(ခွဲ) နီးပဒေါ် တက္ကသိုလ်ဝင်တန်းမှ မစုစုဇိုင်နှင့် စတုတ္ထတန်းမှ မောင်တင်ထူးနိုင်တို့၏ ဖခင်အမည်မှန်မှာ ဦးထွန်းထွန်းနိုင် ၈/မဒန(နိုင်)၁၁၄၈၅၆ ဖြစ်ပါကြောင်း။ ဦးထွန်းထွန်းနိုင်
--	---

မိခင်အမည်မှန် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ အထက ကျိုက္ကော် တက္ကသိုလ်ဝင်တန်း(B)မှ မမန်းဝင်းထည် ၏ မိခင်အမည်မှန်မှာ ဒေါ်မစီးမိမ်းဝင်း ၁၀/သထန(နိုင်)၁၀၉၈၄၆ ဖြစ်ပါသည်။	ယှဉ်ပြန်ဖတ်စာအုပ် ပိတ္တုလျှောက်ထားခြင်း ယာဉ်အမှတ် ၃၆ယ/၉၆၅၅၃ Honda Click 125 I M/C ယာဉ်လက်သယ်ရှိသူ ဦးမင်းအောင် ၃/ကတရ(နိုင်)၀၇၃၀၈၅က(ကမ-၃) ဖျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက နိုင်လိုသော အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး (ကောကရိတ်)
--	---

ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မြေတိုင်းရပ်ကွက်အမှတ် ၁၀/မြို့မမြောက်ရပ်၊ ရတနာဒီပရပ်ကွက်မှ မြေဧရိယာ ၀ ဒသမ ၁၄၆ ဧကရှိ ဦးစန်းဝင်းလှိုင် ၅/မရန(နိုင်)၁၉၆၄၃၃ (ဘ)ဦးစိန်လှိုင် အမည်ပေါက် နှစ်(၃၀)မြေငှားစာချုပ် မြေကွက်အမှတ် (ပ-၁၅၃၁ ^၂)ကို မုံရွာမြို့နယ်၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှ အထူးကိုယ်စားလှယ်လွှဲစာအမှတ် ၁၁၀/၂၀၁၂(၁၅-၆-၂၀၁၂)ဖြင့် မြေကွက်အမည်ပေါက်၏ အထူးကိုယ်စားလှယ်ရရှိထားသူ ဦးစိုးကိုကို ၃၃/လရန(နိုင်) ၀၁၀၅၆၄ (ဘ)ဦးစိုးလွင်မှ ဒေါ်နန်းနိုးမိုးကြည် သု/လရန(နိုင်)၀၀၂၀၇၃၃ နှင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ၊ တားနားအိမ်နီးကုန်များ အထောက်အထားနိုင်လွှဲစာတင်ပြ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ ကြော်ငြာစာပါသည့်ရက်မှစ၍ ၁၅ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှုမရှိပါက ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့် လျှောက်ထားလာမှအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြော်ငြာလိုက်သည်။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ
--

နယ်မြစ် ဒုရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၉/၈၄) သင်တန်းဆင်းသူငယ်ချင်းများ (၃၄)ကြိမ်မြောက်တွေ့ဆုံပွဲ ဆရာနှင့် သက်ကြီးပူဇော်ကန်တော့ပွဲ သင်တန်းဆင်းသူငယ်ချင်းများ၏ (၃၄)ကြိမ်မြောက် တွေ့ဆုံပွဲ၊ ဆရာနှင့်သက်ကြီးပူဇော်ကန်တော့ပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ သူငယ်ချင်းအားလုံး မပျက်မကွက်တက်ရောက်ကြပါရန် လေးစားစွာ မိတ်ကြားအပ်ပါသည်။ (ပတ်စ်ပို့၊ဓာတ်ပုံယူလာရန်နှင့် အသက်၇၀ပြည့်ပြီးသူများ အမြန်ဆက်သွယ်ပေးပါရန်) နေ့ရက် - ၂၈-၇-၂၀၁၈ရက်(စနေနေ့) မွန်းတည့် ၁၂နာရီ နေရာ - Asia Point Sea View Restaurant ရွာခင်းသာ Amusement Park-သာကေတ ရွာခင်းသာ၊ ဒေါပုံမြို့နယ်၊ ရန်ကုန် ဆက်သွယ်ရန်- ဦးမြင့်စိုး ဖုန်း-၀၉-၅၀၉၂၄၆၇ ဦးမောင်မောင်သက် ဖုန်း-၀၉-၂၅၄၀၂၅၆၈ ဦးခင်နိုင် ဖုန်း-၀၉-၂၆၂၄၉၁၃၇၇ ဒေါ်ခင်အုံးမြင့် ဖုန်း-၀၉-၇၉၉၇၇၉၇၃၃၊ ၀၉-၅၁၂၇၅၆၂ ဒေါ်ကြူကြူသက် ဖုန်း-၀၉-၄၃၁၁၅၁၄၆
--

ချိပ်ပိတ်တင်ဒါခေါ် ယူခြင်း မြန်မာဘာရှုပါရီလီမိတက် အမှတ်(၂၂၁)၊၁၂-၁၂(A) ထပ်၊ Sule Square ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။ တင်ဒါခေါ်ယူသည့်လုပ်ငန်းများ။ (၁)မြန်မာဘာရှုပါရီလီမိတက်မှ ထုတ်ကုန်များကို သယ်ယူပို့ဆောင်ပေးရမည့် လုပ်ငန်းများ။ (၂)စက်ရုံပုံနံထမ်းများနှင့်အဆိုင်းဝန်ထမ်းများအတွက်သက်ဆိုင်ရာနယ်များတွင် ကြိုပို့ဘတ်(စ်)များဖြင့်ပို့ဆောင်ပေးခြင်းလုပ်ငန်းများ။ (၃)စက်ရုံအသုံးပြုပြီးစွန့်ပစ် ပစ္စည်းများ။ မြန်မာဘာရှုပါရီလီမိတက်ရုံး၌ နံနက် ၁၀:၀၀ နာရီ မှ ညနေ ၁၅:၀၀အတွင်း တင်ဒါပုံစံများကို(၀၁.၀၈.၁၈)မှ(၁၄.၀၈.၁၈)နေ့အထိ၊သက်ဆိုင်ရာကော်မတီတွင် လာရောက်မေးမြန်းစုံစမ်းပြီးထုတ်ယူနိုင်ပါသည်။၎င်းတင်ဒါပုံစံတွင်ဖြည့်စွက်ပြီး၊ အောက်ဖော်ပြပါအစီအစဉ်အတိုင်းပြန်လည်၍၊တင်ဒါတင်သွင်းနိုင်ပါသည်။ တင်ဒါစတင်လက်ခံမည့်နေ့။ ။၂၀/၀၈/၁၈(တနင်္လာနေ့)မှ စတင်ကာ ရုံးချိန်အတွင်း။ တင်ဒါပိတ်မည့်နေ့။ ။၃၀/၀၈/၁၈(တနင်္လာနေ့)ညနေ(၄)နာရီတိတိ၊ တင်ဒါတင်သွင်းရမည့်နေရာ။မြန်မာဘာရှုပါရီလီမိတက်၊အမှတ်(၂၂၁)၊၁၂-၁၂(A) ထပ်၊ Sule Square၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။ မှတ်ချက်။ -သယ်ပို့လုပ်ငန်းများအတွက် တရားဝင်ကုမ္ပဏီ မှတ်ပုံတင်ရှိရမည်။ -ဝန်ထမ်းများကြိုပို့အတွက်(၂၅)ယောက်စီး မီနီဘတ်(စ်)ကား၊Hiace ကားများဖြင့်ပို့ဆောင်ပေးရပါမည်။ ဆက်သွယ်ရန်ဖုန်းနံပါတ်များမှာ(ရုံးချိန်အတွင်း)၊၀၉-၇၃၁၁၃၄၂၊၀၊၀၉-၇၃၁၁၃၄၁၃၊

ကန့်ကွက်နိုင်ပါသည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မြေတိုင်းရပ်ကွက်အမှတ်-၃၇၊ မြေကွက်အမှတ်-၁၂ ဇို/၀ အေး၊ ဧရိယာ- ၀. ၁၆၄၈၈၃ မြေပိုင်မြေကွက်နှင့်မြေကွက်အမှတ်-၁၂ ဇို/၀ဘီ၊ဧရိယာ- ၀. ၀၉၁၈၈၈၆မြေပိုင်မြေကွက် စုစုပေါင်းမြေပိုင်မြေကွက်(၂)ကွက်နှင့်ယင်းမြေကွက်(၂)ကွက်ပေါ်ှ်ဆောက်လုပ်ထားသော ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ဆရာစံရပ်ကွက်၊တက္ကသိုလ်ရိပ်သာလမ်းသစ်၊အမှတ်-၃၁/ကယုဒေါ် တွင်သည့်ရေမီးအစုံနေအိမ် အပါအဝင်အကျုံးခံစားခွင့်အရပ်ရပ်သည်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၌ ဦးတင်မြင့်(ခ)ဦးကျီးလက်(၁၂/စခန(နိုင်)၀၇၇၉၄၉)၏အမည်ပေါက်ဖြစ်ပြီး ဖခင်ဦးတင်မြင့်(ခ)ဦးကျီးလက်နှင့်မိခင်ဒေါ်ခင်သန်းတို့ကွယ်လွန်ပြီးနောက် သားသမီးများအဖြစ်အမွေဆက်ခံပိုင်ဆိုင်ခဲ့သည်ဟုအဆိုပြု၍ အပြီးအပိုင်လွှဲပြောင်းရောင်းချရန်ကမ်းလှမ်းလာသော ဦးတင်မောင်အေး(၁၂/ပဇတ(နိုင်)၀၃၂၈၉၃)၊ဒေါ်ညွန့်ညွန့်ဝေ(၁၂/စခန(နိုင်)၀၆၆၇၀၈)နှင့်ဒေါ်အေးအေးသန်း(၁၂/စခန(နိုင်)၀၆၆၆၇၁၉)တို့ထံမှ ကျွန်ုပ်၏မိတ်ဆွေကအပြီးအပိုင်ဝယ်ယူရန်ရောင်းချခွင့်၏တစ်စိတ်တဒေသကို ပေးချေပြီးဖြစ်ပါသဖြင့် အဆိုပါမြေနှင့်အိမ်အပေါ်ပိုင်ရေးဆိုင်ခွင့်ရှိသူမည်သူမဆိုအရောင်းအဝယ်ကိုကန့်ကွက်လိုပါက ယနေ့မှစ၍ (၇)ရက်အတွင်းပိုင်ဆိုင်မှုအထောက်အထားမူရင်းစာရွက်စာတမ်းများနှင့်တကွ ကျွန်ုပ်ထံလူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်ကုန်ဆုံးသည့်တိုင်ကန့်ကွက်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအများသိစေရန်ကြေညာအပ်ပါသည်။ ညွှန်ကြားချက်အရ သင်းကြူစိုး LL.B., LL.M. တရားလွှတ်တော်ရှေ့နေ (စဉ်- ၆၅၅၆) ရုံး-အမှတ်-၅၅၊ အခန်း- ၂၆၊ တတိယထပ်၊ မဟာပန္နလပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၇၈၇၉၉၊ ၀၉-၅၀-၁၆၃၂၂၊ ၀၉-၇၉၇၉၁၅၉၅၉။
--

ဖခင်အမည်မှန် မုဒုံမြို့နယ်၊ အမက (ကွမ်လှာ)၊ စတုတ္ထတန်းမှ မောင်အာဇာနည်၊ အထက(ခွဲ)ကွမ်လှာ တက္ကသိုလ်ဝင်တန်းမှ မဇောမာတီ၏ ဖခင်အမည်မှန်မှာ ဦးနိုင်ဦး ၁၀/မဒန(နိုင်)၁၂၉၆၉၉ ဖြစ်ပါကြောင်း။ ဦးနိုင်ဦး	ကန့်ကွက်နိုင်ကြောင်း အများသိစေရန် အသိပေးကြေညာခြင်း မြစ်ကြီးနားမြို့၊ မြို့သင်ကြီးရပ်ကွက်၊ ကွင်းအမှတ် (၁၅/၁-၂)၊ ဦးပိုင်အမှတ် (၇၆)၊ မြေဧရိယာ ၀၃၁မ၂၀၇၈၈ရီပြီး ၂၁-၆-၂၀၂၀ ရက်ထိ နှစ် ၃၀ မြေငှားဂရန်ကို ဦးကျောင်းဆိုင်အွန်အမည်ပေါက်ရရှိခဲ့ရာ ၂၂-၁၁-၁၉၉၇ ရက်တွင် ဦးကျောင်းဆိုင်အွန်ထံမှ ဦးဝါဖန်ကလည်းကောင်း၊ ၅-၁-၂၀၁၄ ရက်တွင် ဦးဝါဖန်ထံမှ ဦးကျော်ကျော်(ခ)ကျန်းဆက်ကလည်းကောင်း နှစ်ဦးသဘောတူစာချုပ်များဖြင့် အဆင့်ဆင့်ဝယ်ယူပိုင်ဆိုင်ခဲ့သူ Kyang Seh(ခ) Kyaw Kyaw ၁/မကန(စည်)၀၀၀၇၃၆ အမည်ဖြင့် မြေငှားဂရန်အမည်ပြောင်း ရရှိရေးအတွက် ၂၄-၅-၂၀၁၈ ရက်စွဲပါ ကတိသစ္စာပြုလွှာမှတ်ပုံတင်အမှတ် (၁၈၀/၂၀၁၈)အဖြစ် မှတ်ပုံတင်ပြုဆိုလျက် လျှောက်ထားလာမှုနှင့်ပတ်သက်၍ကျိုးကြောင်းဖော်ပြချက်ခိုင်လုံစွာဖြင့် ကန့်ကွက်တင်ပြနိုင်သူ မည်သူမဆို ယခုလျှောက်ထားခြင်းအား ဆောင်ရွက်မပေးသင့်ကြောင်း ယခုကြေညာစာပါသည့်ရက်မှစ၍ ၁၅ရက်အတွင်း ကန့်ကွက်နိုင်ကြောင်းနှင့်ကန့်ကွက်မှုမရှိပါက လျှောက်ထားသူအား လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ မြေငှားဂရန်အမည်ပြောင်း ထုတ်ပေးရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများပြည်သူသိစေရန် ကြေညာအပ်ပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြစ်ကြီးနားမြို့
---	---

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယိကာမကြီး

ဒေါ်ခင်သန်းနွဲ့ B.SC.IC

M.D JEWEL HOTEL

မန္တလေးအသင်း(ရန်ကုန်)

အသက်(၆၁)နှစ်

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ဆရာစံရပ်ကွက်၊ ဥယျာဉ်လမ်းသွယ် (၂)၊ အမှတ် ၁၅၄(စီ)နေ ဦးမြသောင်း- [ဒေါ်တင်တင်အောင်(JEWEL HOTEL)]တို့၏ ချစ်လှစွာသောသမီး၊ [ဗိုလ်မှူးမျိုးမြင့်(ငြိမ်း)-ဒေါ်ရင်ရင်]တို့၏ချွေးမ၊ ဦးမြင့်သူ၊ ဦးဇော်ညွန့်-ဒေါ်လဲ့လဲ့ခိုင်၊ ဦးဝင်းမင်းတို့၏အစ်မ၊ မခိုင်မြတ်နိုးစံ(ခ)ဂျူးဂျူး၏အဒေါ်၊ ဦးဝင်းမြင့်၏ ချစ်လှစွာသောဇနီး၊ ကိုအောင်သူဝင်း၊ ကိုအေးသူဝင်းတို့၏ ချစ်လှစွာသောမိခင်သည် ၂၁-၇-၂၀၁၈ ရက် (စနေနေ့) နံနက် ၃း၃၀နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂၃-၇-၂၀၁၈ရက် (တနင်္လာနေ့)ညနေ ၃ နာရီတွင် ရေဝေးအအေးတိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့အား အသိပေးအကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ မွန်းလွဲ ၁ နာရီတွင် ထွက်ခွာပါမည်။)

ကွယ်လွန်သူအားရည်စူး၍ ၂၅-၇-၂၀၁၈ရက် (ဗုဒ္ဓဟူးနေ့)နံနက် ၇နာရီမှ မွန်းတည့် ၁၂နာရီအထိ အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်းသို့ အလှူငွေလှူဒါန်းခြင်း



ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ရန်အောင်လမ်း၊ အမှတ် (၂၆၅)၊ အခန်း (၁၁)နေ ကွယ်လွန်သူ ဦးဘစိန်-ဒေါ်မြင့်မြင့်တို့အား ရည်စူး၍ ဦးမြင့်စိုးနှင့် သား၊ သမီး၊ မြေး၊ မြစ်တစ်စုတို့မှ ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်းသို့ (၅)ကြိမ်မြောက် အလှူငွေကျပ် ၁၂သိန်းတိတိလှူဒါန်းရာ အုပ်ချုပ်ရေးမှူး၊ ဦးဖြိုးမှလက်ခံယူပါသည်။

လှူဒါန်းမှုအပေါ် နတ်လူသာဓုခေါ်စေသော်

မြန်မာ့အလင်းသတင်းစာ၏ ၁၆-၇-၂၀၁၈ရက်စွဲပါ စာမျက်နှာ(၃၀)တွင်

ဒေါ်စုလတ်ဝင်း(အထက်တန်းရှေ့နေ)၏ ကြော်ငြာစာအပေါ်

ဒေါ်စုလတ်ဝင်း(အထက်တန်းရှေ့နေ၊ စဉ်-၃၆၃၃၂)၊

ဒေါ်တင်တင်ရီ၊ ဒေါ်စန်းကြည်၊ ဦးဝင်းတင်၊ ဒေါ်အေးအေးကြည်၊ ဒေါ်ခင်လှလှတို့နှင့်

အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ အောင်ချမ်းသာလမ်း၊ အမှတ်(၆)၊ မြေကွက်အမှတ်(၅)၊ မြေတိုင်းရပ်ကွက်အမှတ်(၂၇၅)၊ မြေဧရိယာအကျယ်အဝန်း ၀၃၁မဝ၃၃၈ကရိုမြေကွက်သည် ဒေါ်တင်ရီ၊ ဦးသိန်းအောင်၊ ဦးမြငွေ၊ ဦးမြအောင်တို့လေးဦး၏အမည်ဖြင့် နှစ် ၆၀မြေငှားစာချုပ်အား အမည်ပေါက်ရရှိ ပိုင်ဆိုင်ထားပြီး ထိုလူလေးဦးမှ ဒေါ်ရွှေစဉ်စိုးအား ရန်ကုန်မြို့စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ မြေကွက်အပြီးအပိုင်အရောင်းအဝယ်စာချုပ်ဖြင့် ဥပဒေနှင့်အညီ တရားဝင်ရောင်းချထားသောမြေကွက်ဖြစ်သည့်အပြင် အထက်ဖော်ပြပါ ဒေါ်တင်ရီ ပါလေးဦးမှ အထက်ပါ မြေကွက်အား ဒေါ်ရွှေစဉ်စိုးအမည်သို့, လွှဲပြောင်းပေးအပ်ထားပြီး ယခုအခါအထက်ပါမြေကွက်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၌ ဒေါ်ရွှေစဉ်စိုးတစ်ဦးတည်း၏အမည်ဖြင့်ရှိနေပါသည်။

ဒေါ်ရွှေစဉ်စိုးတစ်ဦးတည်းပိုင်သော အထက်ဖော်ပြပါ မြေကွက်ပေါ်သို့ ဒေါ်အေးအေးကြည်၊ ကိုရဲထွဋ်နှင့် ကိုအောင်သူတို့မှ မတရားကျူးကျော်ဝင်ရောက်နေထိုင်သောကြောင့် ဒေါ်ရွှေစဉ်စိုးမှ ဥပဒေအရအရေးယူပေးပါရန် စမ်းချောင်းမြို့မရဲစခန်းသို့ ၂၇-၄-၂၀၁၇ရက်တွင် တိုင်တန်းခဲ့ပြီးနောက် စမ်းချောင်းမြို့နယ်တရားရုံး၊ တွဲဖက်မြို့နယ်တရားသူကြီးမှ ဒေါ်အေးအေးကြည်၊ ကိုရဲထွဋ်၊ ကိုအောင်သူတို့သုံးဦးအား ရာဇဝတ်ကြီးမှုအမှတ်(၄၅၃/၂၀၁၇)အမှုဖြင့်စစ်ဆေးပြီး ၎င်းတို့သုံးဦးသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၇အရဖြစ်မှုထင်ရှားသောကြောင့် ငွေဒဏ် (၁၀၀၀၀)စီနှင့် မဆောင်ပျက်ကွက်လျှင်ထောက်ဒဏ်(၁၅)ရက်စီကျခံစေရန် စီရင်ချက်မှတ်ခဲ့ပြီးဖြစ်ပါသည်။

စမ်းချောင်းမြို့နယ်တရားရုံးမှ ဒေါ်အေးအေးကြည် ပါသုံးဦးအပေါ် ပြစ်ဒဏ်ချပြီးဖြစ်သော်လည်း ဒေါ်အေးအေးကြည်၊ ဦးရဲထွဋ်နှင့် ဒေါ်စန်းကြည်တို့သည် ဒေါ်ရွှေစဉ်စိုးတစ်ဦးတည်း အမည်ပေါက်ပိုင်ဆိုင်သောအထက်ဖော်ပြပါ မြေကွက်အတွင်းသို့, မတရားထပ်မံကျူးကျော်ဝင်ရောက်ပြီး ဒေါ်ရွှေစဉ်စိုးအား အနိုင်အထက်ပြုကျင့်ခြင်း၊ ဆဲဆိုခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့သဖြင့် ဒေါ်ရွှေစဉ်စိုးသည် ၎င်းလက်ဝယ်ပိုင်ဆိုင်သော အထက်ဖော်ပြပါမြေကွက်အား ထပ်မံ၍မတရားလက်လွှတ်ဆုံးရှုံးရသောကြောင့် စမ်းချောင်းမြို့မရဲစခန်းသို့ ၄-၄-၂၀၁၈ရက်တွင် ထပ်မံတိုင်ကြားခဲ့ရာ စမ်းချောင်းမြို့နယ်တရားရုံး၌ ရာဇဝတ်ကြီးမှုအမှတ်(၁၈၄/၂၀၁၈)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၇/၅၀၆/၂၉၄ဖြင့် စစ်ဆေးနေပြီး ဒေါ်အေးအေးကြည်၊ ဦးရဲထွဋ်နှင့်ဒေါ်စန်းကြည်တို့သည်အမှုရင်ဆိုင်လျက်ရှိပြီး အဆိုပါအမှုကိုလည်း ယခုသတင်းစာကြော်ငြာသူ ဒေါ်စုလတ်ဝင်း(အထက်တန်းရှေ့နေ)မှကိုယ်တိုင်လိုက်ပါဆောင်ရွက်နေပါလျက် ယခုကဲ့သို့, မြန်မာ့အလင်းသတင်းစာ၌ အထက်ပါမြေကွက်သည် ဒေါ်တင်တင်ရီ၊ ဒေါ်စန်းကြည်၊ ဦးဝင်းတင်၊ ဒေါ်အေးအေးကြည်၊ ဒေါ်ခင်လှလှတို့၏မြေကွက်ဖြစ်ပါကြောင်း မရိုးမမြောင့်သောသဘောဖြင့် အများသိစေရန် ကြော်ငြာခြင်းအပေါ်၌ ဒေါ်စုလတ်ဝင်း(အထက်တန်းရှေ့နေ)တွင် တာဝန်အပြည့်အဝရှိပါသည်။ ထို့ကြောင့် ယနေ့ကြော်ငြာပါသည့် ရက်မှစ၍ ခုနစ်ရက်အတွင်း ပြန်လည်ရုပ်သိမ်းသည့်ကြော်ငြာစာအားထည့်သွင်းကြော်ငြာပေးရန်နှင့် ရုပ်သိမ်းသည့်ကြော်ငြာစာ ထည့်သွင်းခြင်းမရှိပါက ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်စုလတ်ဝင်း(အထက်တန်းရှေ့နေ)၊ ဒေါ်တင်တင်ရီ ပါငါးဦးနှင့် အများသိစေရန် ကြေညာအပ်ပါသည်။

ဒေါ်ရွှေစဉ်စိုး၏လွှဲအပ်ညွှန်ကြားချက်အရ-

ဒေါ်အေးအေးသက်(LL.B)

တရားလွှတ်တော်ရှေ့နေ(စဉ်-၁၂၅၈၆)

အမှတ်(၁၆)၊ မြေညီထပ်၊ ရွှေလောင်းလမ်း၊ လင်းတောင်ရပ်ကွက်၊

စမ်းချောင်းမြို့နယ်၊ ဖုန်း-၀၉-၇၀၈၆၁၄၈

ဘဝနတ်ထံပျံလွန်တော်မူခြင်း

ဘဒ္ဒန္တဉာဏဓမ္မ(ခ)ဦးမောင်မောင်အေး (မင်းကင်း)

ဓမ္မရတနာသာသနာရိပ်သာ(သင်္ဃန်းကျွန်း)

သက်တော်(၉၁)နှစ်၊ သိက္ခာတော်(၁၅)ဝါ

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်နေ (ဦးဘရှိန်-ဒေါ်ဖွားခင်)တို့၏သား၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ ဦးဘကျော်လမ်း၊ အမှတ် ၇ နေ (ဒေါ်ခင်ခင်ကြီး)၏ခင်ပွန်း၊ မခင်မေမေအေး၊ မောင်တင်မောင်မောင်အေး၊ (မောင်ခင်မောင်မောင်အေး)၊ မတင်မေမေအေး(ခ)မမေသီရိတို့၏ဖခင် ဘဒ္ဒန္တဉာဏဓမ္မ(ခ)ဦးမောင်မောင်အေး(မင်းကင်း)သည် (၁၃၈၀ပြည့်နှစ် ဒုတိယဝါဆိုလဆန်း ၈ရက်) ၂၀-၇-၂၀၁၈ရက် (သောကြာနေ့) ညနေ ၅း၂၇ နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူသွားပါသဖြင့် ကြွင်းကျန်ရစ်သော ဥတုဇရပ်ကလာပ်တော်ကို (၁၃၈၀ပြည့်နှစ် ဒုတိယဝါဆိုလဆန်း ၁၂ ရက်) ၂၄-၇-၂၀၁၈ ရက် မွန်းလွဲ ၂နာရီတွင် အန္တိမအဂ္ဂိဈာပန သာဓုကီဋ္ဌနသဘင်ကို ရေဝေးသုသာန်၌ ဆင်ယင်ကျင်းပမည်ဖြစ်ပါသည်။ (အထက်လိပ်စာပါနေအိမ်မှ ကားများ နံနက် ၁၁း၃၀ နာရီတွင် ထွက်ခွာပါမည်။)

ဆရာတော်အားရည်စူး၍ ၂၆-၇-၂၀၁၈ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် တရားတော်နာပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

(၇)နှစ်မြောက် လွမ်းဆွတ်သတိရ

ကိုဗညားအောင် (ကန်တော်ကလေး) (Y.C.D.C)

(၂၃-၇-၂၀၁၁- ၂၃-၇-၂၀၁၈)

- သားရေ

- ခွဲခွာသွားတာ (၇)နှစ်ကြာပေါ့

- ဒါန၊ သီလ၊ ဘာဝနာ အဖြာဖြာကုသိုလ်တွေဟာ သားအတွက်ပေါ့

- သားချစ်တဲ့ ခွေး Lucky လေးလည်း သေသွားခဲ့ရှာ (၄)လကြာပေါ့

- ဘဝပြောင်းသွား လူသားကမ္ဘာ သံသရာတွင် ပညာလည်းတတ် စိတ်ထားမြတ်သည့် မိခင် ဖခင်၊ ဆရာသခင်ကျေးဇူးရှင်များနှင့် တွေ့ပါစေ၊ ဆင်းရဲနှင့် ငရဲလည်း ကင်းပါစေ။

သားကိုချစ်တဲ့ မိသားစု

ဖခင်အမည်မှန်

အိမ်မဲမြို့၊ အမှတ်(၁) အထက တက္ကသိုလ်ဝင်တန်း(ခ)မှ ကျောင်းဝင်အမှတ်(၁၉၄၄၈) မောင်အောင်ဗိုလ်ဗိုလ်ဇင်၏ဖခင်အမည်မှန်မှာ ဦးလွိုင်မျိုးအောင် ၁၄/ပတန(နိုင်)၁၃၈၀၀၉ ဖြစ်ပါကြောင်း။ ဦးလွိုင်မျိုးအောင်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရဲဘော်ကုန်းလမ်း၊ ရေကူးကန်ဝင်းတွင် အိမ်ခန်းငှားနေထိုင်သူ -မောင်ကောင်းဆက်၊ မအိသန္တာပြီးတု်ဇနီးမောင်နှံနှင့်

အများသိစေရန်ကြေညာခြင်း

ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကျိုက်သုတ်ဘုရားလမ်း၊ အိမ်အမှတ်(၅)နေ မအိအိဇင် ၁၀/မလမ(နိုင်)၁၉၀၂၇၁ FBအကောင့်(Ei Ei Zin)၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်းကြေညာအပ်ပါသည်။

အထက်အမည်ပါ မောင်ကောင်းဆက်သည် လူမှုကွန်ရက်စာမျက်နှာ Facebook တွင် Si Lay အကောင့်ဖြင့်လည်းကောင်း၊ ၎င်း၏ဇနီး မအိသန္တာပြီးသည် Phylo Lay အကောင့်ဖြင့်လည်းကောင်း အသုံးပြု၍ အထည်ရောင်းဝယ်လုပ်ကိုင်နေသူများဖြစ်ပြီး မအိသန္တာပြီးသည် Onlineမှ တစ်ဆင့် Phylo Lay FB အကောင့်ဖြင့်စုစပ်ငွေများကို အမြတ်ရရှိမည်ဖြစ်ကြောင်း၊ ၁၀၀ရာခိုင်နှုန်းအာမခံကြောင်း ယုံကြည်အောင်ပြောဆိုပြီး ရောင်းချခဲ့ရာ ကျွန်မ၏မိတ်ဆွေ မအိအိဇင်အပါအဝင် Facebookအကောင့်ပိုင်ရှင် (၂၇)ဦးတို့သည် မအိသန္တာပြီး(Phylo Lay)အား စိတ်ချပုံကြည့်၍ ၎င်းထံမှစုစပ်ငွေများကိုခံယူခဲ့ပြီး ၎င်း၏ဘဏ်အကောင့်သို့ ငွေလွှဲ၍ဖြစ်စေ၊ ၎င်းတို့နေထိုင်ရာ အိမ်ခန်းသို့ကိုယ်တိုင် သွားရောက်၍ဖြစ်စေ ငွေများပေးပို့လွှဲအပ်ခဲ့ကြပါသည်။

ထိုကဲ့သို့ မအိသန္တာပြီးတု်ဇနီးမောင်နှံသည် ကျွန်ုပ်၏မိတ်ဆွေ မအိအိဇင် ပါ(၂၇)ဦးတို့၏ စုစပ်ကြေးရောင်းရငွေ(အမြတ်အပါ) စုစုပေါင်းငွေကျပ်-၇၈၇၇၀၀ဝိ/- (သိန်းခုနစ်ရာရှစ်ဆယ့်ခုနစ်သိန်းခုနစ်သောင်းကျပ်)ကို လက်ခံရရှိခဲ့သော်လည်း စုစပ်ဝယ်ယူခဲ့သော ငွေကြေးအပါအဝင် အမြတ်ငွေများကို ပြန်လည်ပေးရမည်ရက် ကျရောက်သော်လည်း လုံးဝပြန်ပေးအပ်ခြင်းမရှိဘဲ ၇-၆-၂၀၁၈ရက်မှစ၍ ၎င်းနေအိမ်ခန်းမှ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရှိရပါသည်။

မအိသန္တာပြီးတု်ဇနီးမောင်နှံသည် ကျွန်မ၏မိတ်ဆွေ မအိအိဇင် ပါ(၂၇)ဦးတို့အား ငွေများပြန်လည်ပေးအပ်ခြင်း မရှိသည့်အပြင် မအိသန္တာပြီးစုစပ်ဝယ်ယူသူအဖွဲ့ဝင်များအား ခေတ္တစောင့်ဆိုင်းပေးပါရန် ၁၃-၆-၂၀၁၈ရက်စွဲပါ မြန်မာ့အလင်းသတင်းစာတွင် ၎င်း၏ရှေ့နေများမှတစ်ဆင့် မေတ္တာရပ်ခံသည့်ကြေညာစာ ထည့်သွင်းဖော်ပြလာသဖြင့် ကျွန်ုပ်မိတ်ဆွေများမှ လူမှုရေးအရခေတ္တသည်းခံစောင့်ဆိုင်းပေးခဲ့ကြသော်လည်း ယနေ့အချိန်ထိ ငွေများပြန်လည်ပေးအပ်ခြင်း မပြုခဲ့ကြောင်းသိရှိရပါသည်။

မအိသန္တာပြီးတု် ဇနီးမောင်နှံအဖွဲ့ဖြင့် ကျွန်ုပ်၏မိတ်ဆွေ မအိအိဇင်ပါ (၂၇)ဦးတို့ထံမှ လက်ခံရယူထားသော ငွေကျပ်(၇၈၇၇၀၀ဝိ/-)အား ဤကြေညာပါသည့်ရက်မှ၁၅ရက်အတွင်း ကျွန်ုပ်ထံသို့ဖြစ်စေ၊ ကျွန်ုပ်၏မိတ်ဆွေ မအိအိဇင်ထံသို့ဖြစ်စေ လာရောက်ဆက်သွယ်ညှိနှိုင်းပေးအပ်ရန် အသိပေးကြေညာအပ်ပါသည်။ အကယ်၍ သတ်မှတ်ရက်အတွင်း ပြေလည်အောင်ဆောင်ရွက်ပေးခြင်းမရှိဘဲ ပျက်ကွက်ခဲ့ပါက တည်ဆဲဆက်သွယ်ရေးဥပဒေကြောင်းအရ လည်းကောင်း၊ တရားမဥပဒေကြောင်းအရလည်းကောင်း တရားစွဲဆိုသွားမည်ဖြစ်ပါကြောင်း ထပ်လောင်းသိစေအပ်ပါသည်။

လွှဲအပ်ညွှန်ကြားသူ-မအိအိဇင်

လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်ဖြိုးသီရိအောင်(LL.B)

စဉ်-၁၀၈၄၄/၁၆

တရားလွှတ်တော်ရှေ့နေ

မဟာမြိုင်၊ မြေနီကုန်းရပ်ကွက်၊

မော်လမြိုင်မြို့၊

ဖုန်း-၀၉-၄၂၅၂၇၉၃၄၄

လွမ်းဆွတ်သတိရအမျှပေးဝေခြင်း

ဦးကျော်တင့်ရီ

မြို့နယ်ပညာရေးမှူး(ငြိမ်း)၊ ချောက်မြို့

ချစ်သောဇနီးနှင့် ထာဝရခွဲခွာသွားသည်မှာ ၂၃-၇-၂၀၁၈ ရက်တွင် (၅)နှစ်ပြည့်ခဲ့ပါပြီ။ တစ်နေ့တစ်ရက်မှ မေ့မရပါ။ ချစ်ခင်ပွန်းအားရည်စူး၍ (၅)နှစ်တာ ကာလအတွင်း ဘုရား၊ ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ပဒေသာပင်၊ သံဃာတော်တို့အား ဆွမ်းလောင်းရေစက်ချကုသိုလ်ကောင်းမှုများကို ပြုလုပ်ခဲ့ပါသည်။ ချစ်ဇနီးပြုသမျှ ကုသိုလ်ကောင်းမှုအစုစုတို့ကို အဖေကြီးရောက်ရာဘုံဘဝမှ ကြားသိ၍ သာဓုခေါ်ဆိုနိုင်ပါစေ၊ အမျှ အမျှ အမျှ ပေးဝေပါသည်။ အဖေကြီးရေ ဘဝဆက်တိုင်း အဖေကြီးနှင့်ဆုံတွေ့ပါရစေ။

ချစ်ဇနီး-တင်တင်သန်း

ကန့်ကွက်နိုင်ပါကြောင်း

ကချင်ပြည်နယ်၊ ခန်းမော်မြို့၊ ခွန်သာရပ်ကွက်ရှိ အကွက်အမှတ် (၄၃)၊ ဦးပိုင်အမှတ် (၉)၊ မြေဧရိယာ ၀၃၁မဝ၆၀၈ကရို မြေကွက်ကို ဒေါ်ချစ်မေအမည်ပေါက် ပိုင်ဆိုင်ခဲ့ပါသည်။ ယင်းမြေကွက်ကို ခန်းမော်မြို့၊ အလယ်ရပ်ကွက်နေ ဦးပြည့်စုံထူး ၁/ဗမန(နိုင်)၀၇၁၁၄၇ က အရပ်ကတိစာချုပ်ဖြင့် ဒေါ်ချစ်မေ၏တူမ ဒေါ်ခန်းမန်းနောင် ၁/ဗမန(နိုင်)၀၇၃၉၁၁ထံမှတစ်ဆင့် ဝယ်ယူပိုင်ဆိုင်ခဲ့ပါသည်။ အဆိုပါ ဦးပြည့်စုံထူး ဝယ်ယူထားသောမြေကွက်ကို ဒေါ်ချစ်မေအမည်မှ ဦးပြည့်စုံထူးအမည်သို့ တရားဝင်အမည်ပေါက်အောင် ၂၁၀၈၊ လုပ်ထုံးလုပ်နည်းများအတိုင်း သက်ဆိုင်ရာငွားများတွင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါမြေကွက်နှင့်စပ်လျဉ်း၍ အကျိုးခံစားခွင့်အရပ်ရပ်တို့အား ပိုင်ရှေပိုင်ခွင့်ရှိသူမည်သူမဆို ကန့်ကွက်လိုပါက ခိုင်လုံသောစာရွက်စာတမ်းမှရင်း အထောက်အထားများနှင့်တကွ ဤကြော်ငြာပါသည့်ရက်မှ ခုနစ်ရက်အတွင်း ကျွန်ုပ်ထံသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ကုန်ဆုံးသည့်တိုင် ကန့်ကွက်မည့်သူမရှိပါက ဦးပြည့်စုံထူး ဝယ်ယူထားသည့် မြေကွက်အမည်လွှဲပြောင်းခြင်းကို ဥပဒေနှင့်အညီ ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-ဦးဝင်းဇော် (LL.B)တရားလွှတ်တော်ရှေ့နေ (စဉ်-၇၆၆၇)သာစည်ရပ် (၃၆၇)၊ ခန်းမော်မြို့၊ ဖုန်း-၀၉-၂၅၉၀၇၇၉၂၅

သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်နေ ဦးရန်ကင်း-ဒေါ်အိအိမွန်တို့၏သား မောင်ခန့်စည်သူ ၁၂/မဂတ(နိုင်)၁၃၃၁၀၃ သည် မိဘတို့၏ ဆိုဆုံးမမှုကို မနာခံဘဲ မိဘအား အမျိုးမျိုးစိတ်ဆင်းရဲအောင်ပြုလုပ်ပြီး မိမိဆန္ဒအလျောက် ပြုမူသွားပါသဖြင့် ယခုမှစ၍ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ပါသည်။ နောက်နောင်တွင် ၎င်းနှင့်ပတ်သက်သော ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ဦးရန်ကင်း ၁၂/ဒဂတ(နိုင်)၀၂၉၆၉၂-ဒေါ်အိအိမွန် ၁၂/စခန(နိုင်)၀၅၇၆၂၀

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

မော်တော်ဆိုင်ကယ်အမှတ် ၂၄၁/၁၆၂၆၆ Honda Dream 125 ယာဉ်လက်ဝယ်ရှိသူ ဒေါ်ငြိမ်းငြိမ်းစိုး ၁၀/သထန်(နိုင်)၁၅၇၄၆၃ က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး(သထုံ)

ကန့်ကွက်နိုင်ပါကြောင်း

လွိုင်သာယာမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၄/၆၊ မြေကွက်အမှတ် ၇၂၄+၇၂၅၊ ဧရိယာ ၀၃၁မ ၀၆၈၈က၊ မြေကွက်တည်နေရာအမှတ် ၇၂၄+၇၂၅၊ မြရပ်ညီလမ်း၊(၅)ရပ်ကွက်၊လွိုင်သာယာမြို့နယ် (၁)ဒေါ်ကြည်လှိုင် ၁၂/အစန(နိုင်)၁၄၆၂၁၄၊ (၂)ဒေါ်အေးနိုင်ဇင် ၉/မမန(နိုင်)၁၄၆၂၁၄၊ အမည်ပေါက်နှစ်(၆၀)ကုန်မြေအား အမည်ပေါက် ဒေါ်ကြည်လှိုင်၊ ဒေါ်အေးနိုင်ဇင်တို့မှ နှစ်(၆၀) ကုန်မှရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမှရင်း၊ ၁-၂-၂၀၁၆ရက်တွင်ကွင်းယူခဲ့သော လူဒါန်းရန် မြေးမြေရာဇဝင်မှရင်းမှာ နေအိမ်ပြုပြင်ရင်း ပျောက်ဆုံးသွားကြောင်း တရားရုံးကျွမ်းကျင်လွှာနှင့် ကိုယ်တိုင်ရှင်းလင်းတင်ပြစာတို့အား တင်ပြ၍ အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန် မြေပုံကူး လျှောက်ထားလာရာ တရားဝင် ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မြို့ပြစိစစ်ရုံးနှင့်မြေစိစစ်ခွဲမှငွားရန်ကုန်မြေတည်ပုံသာယာရေးကော်မတီ

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၄၃၁/၈၉၂၉ Honda Wave 110(i)ဆိုင်ကယ်ယာဉ်လက်ဝယ်ရှိသူ ဦးထွန်းဝင်း ၁၀/ကမရ(နိုင်)၀၇၇၄၂၇၁က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။ ကညန၊ ပြည်နယ်ဦးစီးမှူးရုံး၊ မော်လမြိုင်မြို့

စာပေမြင့်မှ လူမျိုးတင့်မည်

အထူးဝမ်းနည်းကြေကွဲခြင်း ဦးကျော်သိန်း B.A HGP RL လက်ထောက်အထွေထွေမန်နေဂျာ(ငြိမ်း) စက္ကူဓာတ်ပုံကုန်သွယ်ရေး အသက်(၈၁)နှစ် ဒေါက်တာအိအိသိန်း(Jamaica)၏ ချစ်လွစွာသောမွေးသဖခင် ဦးကျော်သိန်းသည် ၁၉-၇-၂၀၁၈ရက်(ကြာသပတေးနေ့)နံနက် ၆း၄၀နာရီတွင် ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန်သွားကြောင်း ကြားသိရ၍ သူငယ်ချင်းမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ဆေးတက္ကသိုလ်(၁) (၁၉၈၇-၁၉၉၈ Batch)မှ သူငယ်ချင်းများ
--

အထူးဝမ်းနည်းကြေကွဲခြင်း ဒေါ်ကြည်ကြည်ဝင်း အသက်(၇၈)နှစ် ဒေါက်တာအောင်ကျော်မိုး၏ချစ်လွစွာသောမိခင် ဒေါ်ကြည်ကြည်ဝင်းသည် ၁၆-၇-၂၀၁၈ရက် (တနင်္လာနေ့) မွန်းလွဲ ၁း၁၀နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် သူငယ်ချင်းမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ဆေးတက္ကသိုလ်(၁) (၁၉၈၇-၁၉၉၈ Batch)မှ သူငယ်ချင်းများ
--

အထူးကျေးဇူးတင်ရှိခြင်း ရဟန်းဒါယကာကြီး ဦးအောင် B.Sc, B.Ed, Dip in Russian S.A.T စိန်ဂျွန်း၊ အထက(၁)လမ်းမတော် ကျောင်းအုပ်ကြီး(ငြိမ်း)၊ အလက-ရေစို၊ မငေးစု အသက်(၇၇)နှစ် ၁၇-၇-၂၀၁၈ရက်(အင်္ဂါနေ့)တွင် ကွယ်လွန်သွားသောဖခင်ကြီး ဦးအောင်ဆေးရုံတက်ရောက်စဉ် မကြာခဏ ကြွရောက်သတင်းမေးပြီး တရားတော်များ ချီးမြှင့်ပေးပါသော တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တကုန္ဒပါယ ဆရာကြီး၊ မေတ္တာဖြင့် နေ့စဉ်အနီးကပ်ကြည့်ရှုစောင့်ရှောက်ပေးသော အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး Prof Dr. ဇော်သန်းထွန်း၊ ကင်ဆာအထူးကုဆရာဝန်ကြီး Prof Dr. မျိုးမြင့်မော်၊ လာရောက်သတင်းမေးနှစ်သိမ့်ပေးသော အကယ်ဒမီများရင် စည်သူဒေါ်မြင့်မြင့်ခင်နှင့်မိသားစု၊ စိန်ဂျွန်း(၇၄)နာမကျန်းနှင့် နာရေးကူညီမှုအဖွဲ့မှ ကျောင်းသားဟောင်းကြီးများအားလည်းကောင်း၊ မိုးရိမ်ပူပန်မှုများစွာဖြင့် လာရောက်သတင်းမေးကြသော စိန်ဂျွန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသားဟောင်းများ တစ်ဦးတစ်ယောက်ချင်းစီအားလည်းကောင်း၊ ဦးမျိုးမြင့်(MD-Earn Spark Myanmar Co., Ltd)နှင့်ဇနီး Dr. ချိုမျိုဝင်း(Classic Style Fashion)အားလည်းကောင်း၊ ဂရုတစိုက်စောင့်ရှောက်ပေးသော အာရုံတော်ဝင်ဆေးရုံအဆောင်(၂)၊ လေးထပ်မှတာဝန်ကျ ဆရာဝန်/ဆရာမများ၊ သူနာပြုများနှင့် ဝန်ထမ်းများ၊ လာရောက်ကြည့်ရှုသတင်းမေးကြသော မောင်နှမသားချင်း ဆွေမျိုးမိတ်သင်္ဂဟများ၊ နာရေးကိစ္စအဝဝတွင် အဓမ္မအဆုံးတိုင် လိုလေသေးမရှိမေတ္တာဖြင့်ကူညီဆောင်ရွက်ပေးပါသော စိန်ဂျွန်း(၇၄)နာမကျန်းနှင့် နာရေးကူညီမှုအဖွဲ့မှ ကျောင်းသားဟောင်းကြီးများအားလည်းကောင်း၊ စိန်ဂျွန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသားဟောင်းများ၊ ဈာပနသို့လိုက်ပါပို့ဆောင်ပေးပါသော အကယ်ဒမီများရင် စည်သူဒေါ်မြင့်မြင့်ခင်နှင့် မိသားစုအားလည်းကောင်း၊ ဓနုဖြူမြင့်၊ အင်းဝဘဏ်လီမိတက် နိုင်ငံခြားဘဏ်လုပ်ငန်းဌာနမှ ဌာနမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ ရန်ကုန်ဘဏ်ခွဲမှအရာထမ်း၊ အမှုထမ်းများ၊ တကူးတကလာရောက်၍ လိုက်ပါပို့ဆောင်ပေးသော အင်းဝဘဏ်ပြည်ဘဏ်ခွဲမှ မန်နေဂျာနှင့်ဝန်ထမ်းများ၊ အထက(၁)အလုံကျောင်းအုပ်ကြီး၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ရပ်ဝေးရပ်နီးမှ လိုက်ပါပို့ဆောင်ပေးသော ဆွေမျိုးမိတ်သင်္ဂဟများ၊ သင်္ကန်းလျှာဖွယ် ဝတ္ထုပစ္စည်းအမျိုးမျိုးနှင့်အလှူငွေများ၊ အချို့ပွဲမှန်များနှင့် သစ်သီးများ ပေးပို့လှူဒါန်းကြသူများ၊ လုပ်အားဒါနကူညီပေးကြသူများ၊ ဖုန်းဖြင့်လည်းကောင်း၊ လူမှုကွန်ရက်မှလည်းကောင်း သတင်းမေးမြန်းနှစ်သိမ့်အားပေးကြသော မိတ်ဆွေများနှင့် အခြားကျေးဇူးတင်ထိုက်သူများအား ကျန်ရစ်သူမိသားစုမှ အထူးပင်ကျေးဇူးတင်အပ်ပါသည်။ ကျန်ရစ်သူမိသားစု
--

အများသိစေရန်ကြေညာချက် ၁။ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ အင်းယားမြိုင်လမ်း၊ အမှတ်(၈၁/ဗိ၄)တွင် ၂၈နံတွဲ(၄)ထပ်တိုက် (Flat)ပါအဆောက်အဦ် ဆောက်လုပ်ရန် မြေရှင် ဒေါ်ရဲမာမော်နိုင်ငံ လိုင်စင်ရကန်ထရိုက်တာ ဦးဝင်းမော်အောင် (LC-494)၊ လိုင်စင်ရအင်ဂျင်နီယာ ဒေါ်ခင်ဝင်း(L.S-253)တို့အား ဤဌာနမှ (၃-၁-၂၀၁၇)ရက်နေ့ပါစာအမှတ်၊၁၇၈၄/၁၇၈၃/စည်ပင်-ယာ(အုံ)ဖြင့် ဆောက်လုပ်ခွင့်ပြုထားပြီးဖြစ်ပါသည်။ ၂။ ယခုအခါ အဆိုပါ ၂၈နံတွဲ(၄)ထပ်တိုက် (Flat)ပါအဆောက်အဦ်ဆောက်လုပ်ခွင့်အား ဆောက်လုပ်ရန် ဆန့်ကျင်ဘက်သဖြင့် ဆောက်လုပ်ခွင့်ပြုမိန့်အား ပယ်ဖျက်ခွင့်ပြုပါရန် မြေရှင်ဒေါ်ရဲမာမော်နိုင်ငံမှ လျှောက်ထားလာပါသဖြင့် ကန့်ကွက်ရန်ရှိပါက ခိုင်လုံသော အထောက်အထားများဖြင့် ဤကြေညာချက်ပါရှိသည့်နေ့မှစ၍ရက်ပေါင်း(၁၅)ရက်အတွင်း လျှောက်ထားကန့်ကွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ ဌာနမှူး၊အင်ဂျင်နီယာဌာန(အဆောက်အအုံ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အများသိစေရန်ကြေညာချက် ၁။ လမ်းမတော်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၁၃)လမ်း၊ အမှတ်(၃၂)တွင် (၁)ခန်းတည်း(၇)ထပ်တိုက် (Flat Room)အဆောက်အဦ် ဆောက်လုပ်ခွင့်အား မြေရှင် ဒေါ်ကျင်အင်၊ လိုင်စင်ရကန်ထရိုက်တာဦးသိန်းထိုက် (LC-429)၊ လိုင်စင်ရအင်ဂျင်နီယာ ဦးမျိုးသူရ (LS-2032)တို့မှ တင်ပြလျှောက်ထားလာပါသဖြင့် ဤဌာန၏(၇-၂-၂၀၁၈) ရက်နေ့ပါစာအမှတ်၊ ၂၃၉၆/၂၃၉၇/စည်ပင်-ယာ(အုံ)ဖြင့် ဆောက်လုပ်ခွင့်ပြုထားပြီးဖြစ်ပါသည်။ ၂။ ယခုအခါ အဆိုပါ (၁)ခန်းတည်း(၇)ထပ်တိုက် (Flat Room)အဆောက်အဦ်ဆောက်လုပ်ခွင့်အား လိုင်စင်ရကန်ထရိုက်တာဦးသိန်းထိုက် (LC-625)သို့ ြောင်းလဲဆောင်ရွက်ခွင့်ပြုပါရန် မြေရှင်နှင့် လိုင်စင်ရကန်ထရိုက်တာတို့မှ ဌာနသို့ လျှောက်ထားလာပါသဖြင့် ကန့်ကွက်ရန်ရှိပါက ခိုင်လုံသောအထောက်အထားများဖြင့် ဤကြေညာချက်ပါရှိသည့်နေ့မှစ၍ ရက်ပေါင်း (၁၅)ရက်အတွင်း လျှောက်ထားကန့်ကွက်နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။ ဌာနမှူး၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
--

ဦးရဲမောင် (သံတွဲမြို့) အသက်(၇၂)နှစ် သံတွဲမြို့၊ (၅)ရပ်ကွက်၊ ချယ်ရီလမ်းနေ (ဦးသာကျော်ဦး-ဒေါ်တင်ညွှန့်)တို့၏သား၊ ရန်ကုန်မြို့၊ ၄၉လမ်း၊ အမှတ် ၁၈၈(A.5)နေ ဒေါ်နုနု၏ ခင်ပွန်း၊ ဗိုလ်မှူးကြီးစော်မင်းဦး(ငြိမ်း) ချင်းပြည်နယ်၊ လုံ/နယ်ဝန်ကြီး(ငြိမ်း)-ဒေါ်တိုးတိုးလွင်၊ (ဦးခင်ဝင်း)-ဒေါ်ယမုံလွင်(အောင်သော်တာဖုန်း/လျှပ်စစ်ပစ္စည်းနှင့် စတိုးဆိုင်၊ သံတွဲမြို့)၊ ဗိုလ်ကြီးစော်ရဲထွန်း-ဒေါ်ဇင်မီလွင်တို့၏ချစ်လွစွာသောဖခင်၊ မြေးလေးယောက်တို့၏ အဘိုးသည် ၂၂-၇-၂၀၁၈ရက် နံနက် ၀၀း၂၀နာရီတွင် ဝိတိုရိယဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် ၂၄-၇-၂၀၁၈ရက်(အင်္ဂါနေ့)ညနေ ၃နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါသည်။ (နေအိမ်မှ ကားများ မွန်းလွဲ ၁နာရီတွင် ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု

ရဟန်းဒါယိကာမကြီး ဒေါ်သိန်းရင် အသက်(၉၁)နှစ် ရန်ကုန်မြို့နေ (ဦးထွန်းတင်-ဒေါ်သန်းကြည်)တို့၏သမီး၊ (ဦးကျင်စိန်-ဒေါ်ကျင်ဆိုင်)တို့၏သမီးရွေးမ၊ (ဒေါက်တာကျော်တင့်)-ဒေါ်ရှုလော၊ ဦးစိုး-(ဒေါ်ခင်သန်း)တို့၏အစ်မ/ညီမ၊ သုဝဏ္ဏမြို့နယ်၊ မင်းဒင် ဓလမ်း၊ တိုက် ၇၄/၄ နေ (ဒုရဲမျိုးစံရီ၊ ငြိမ်း)၏ဇနီး၊ (ဦးရွှေထွန်း-ဒေါ်စန်းရီ)၊ ဦးသက်ဝေ-ဒေါ်အေးယုခင်၊ ဒေါ်နုနုရီ၊ ဒေါ်မေမေကြူ၊ ဦးခင်မောင်တင့်(AE၊ ဆာသရ၊ ငြိမ်း)-ဒေါ်ခင်နှင်းရီ(ရုံးအုပ်၊ ကြေးနန်းရုံး၊ ငြိမ်း)၊ ဦးရဲသိန်း(မီးရထား)-ဒေါ်အုန်းဆင့်၊ ဦးအေးသိန်း(သတ္တု-၂)၊ (ဦးရဲထွဋ်)-ဒေါ်ခင်ခင်ဆွေတို့၏မိခင်၊မြေး ၁၈ယောက်၊ မြစ် ၁၇ယောက်တို့၏ဘွားဘွားကြီးသည် ၂၁-၇-၂၀၁၈ရက် (စနေနေ့) နံနက် ၁း၄၀နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂၃-၇-၂၀၁၈ရက်(တနင်္လာနေ့)ညနေ ၃နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း။(နေအိမ်မှ ကားများ မွန်းလွဲ ၁နာရီတွင် ထွက်ခွာပါမည်။) [ကွယ်လွန်သူအားရည်စူး၍] ၂၇-၇-၂၀၁၈ရက် နံနက် ၇နာရီမှ ၁နာရီအထိ အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု
--

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယိကာမကြီး ဒေါ်မမလေး အသက်(၈၄)နှစ် အထက်တန်းပြဆရာမ(အငြိမ်းစား) အထက(၁)အင်းစိန်၊ အထက(၂)တာမွေ၊ အထက(၂)တောင်ငူ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ နံသာကုန်းရပ်ကွက်၊ ဘုတာရုံလမ်း၊ အမှတ် ၁၄/ဇေန ဦးစုပင့်-ဒေါ်အေးစိန်(တောင်ငူမြို့)တို့၏သမီး၊ ဦးထွန်းရွှေ-ဒေါ်နှင်းစိန်(မော်လမြိုင်မြို့)တို့၏ရွေးမ၊ ဦးလှအေး(ခ)ဦးကင်စွမ်း (အငြိမ်းစားဌာနမှူး၊ ဆည်မြောင်းဦးစီး-FAO)၏ဇနီး၊ ဒေါ်ခိုင်ခိုင်အေး-ဒေါက်တာခင်မောင်မော်၊ ဒေါ်စိုးစိုးအေး(Cool City Zone Co.,Ltd.)-ဦးသန်းလွင်၊ ဒေါက်တာခင်မျိုးအေး (ကလေးအထူးကုဆရာဝန်ကြီး၊ တောင်ဥက္ကလာပအမျိုးသမီးနှင့်ကလေးဆေးရုံကြီး)-ဒေါက်တာထွန်းမင်း(ကရင်ပြည်နယ် ပြည်သူ့ကုန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး)၊ ဒေါ်ခင်နှင်းအေး၊ ဒေါ်လဲ့လဲ့အေး-ဦးခိုင်ဇင် (Takanori Hosogawa)တို့၏မိခင်၊ မြေရှစ်ယောက်တို့၏အဘွားသည် ၂၁-၇-၂၀၁၈ရက် (စနေနေ့)နံနက် ၉နာရီတွင် ဝိတိုရိယဆေးရုံ၌ကွယ်လွန်သွားပါသဖြင့် ၂၃-၇-၂၀၁၈ရက်(တနင်္လာနေ့)ညနေ ၃နာရီတွင် ရေဝေးအအေးတိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပါမည်။(နေအိမ်မှကားများ မွန်းလွဲ ၂နာရီတွင် ထွက်ခွာပါမည်။) [ကွယ်လွန်သူအားရည်စူး၍] ၂၇-၇-၂၀၁၈ရက် (သောကြာနေ့)နံနက် ၇နာရီမှ ၁၁နာရီအထိ အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယိကာမကြီး ဒေါ်အုန်းစိန် (ကျိုက်လတ်) အသက်(၈၀) ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နေ (ဦးဘိုးသင်-ဒေါ်ကျင်ရွှေ)တို့၏သမီး၊ လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ မာလာမြိုင် ဖလမ်း၊ အမှတ် ၇၃ (ပထမထပ်-ခ)နေ ဦးသူရ-ဒေါ်ဥမ္မာမြင့်(General Paints Co.,Ltd)၊ ဦးခင်မောင်လတ်(TWJS Co.,Ltd)-ဒေါ်ခင်ဝေဖြူ(F.R.D)၊ ဦးသန်းနိုင်-ဒေါ်စန္ဒာမြင့်၊ ဒေါ်ညီယဉ်ဖြင့်(EMS International)တို့၏မိခင်၊ မြေးသုံးယောက်တို့၏အဘွား၊ (ဦးအောင်ကြိုင်)၏ဇနီးသည် ၂၂-၇-၂၀၁၈ရက် (တနင်္ဂနွေနေ့) နံနက် ၉နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂၄-၇-၂၀၁၈ရက်(အင်္ဂါနေ့) မွန်းလွဲ ၂နာရီတွင် ထိန်ပင်အအေးတိုက်မှ ထိန်ပင်သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း။(နေအိမ်မှကားများ မွန်းလွဲ ၁၂း၃၀နာရီတွင်ထွက်ခွာပါမည်။) [ကွယ်လွန်သူအားရည်စူး၍] ၂၈-၇-၂၀၁၈ရက် (စနေနေ့) နံနက်တွင် အထက်ပါ လှိုင်မြို့နယ်နေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ရဟန်းဒါယိကာမကြီး ဒေါ်နန်းကြာယဉ် (နမ္မတု/ကျောက်တန်း) အသက်(၇၇)နှစ် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ဆင်ကန်လမ်းမတန်း၊ အမှတ် ၁၁၃နေ (ဦးစိန္တ-ဒေါ်နန်းအောက်လွယ်ခမ်း)တို့၏သမီး၊ (ဦးအောင်စမ်း၊ သတ်လ)၏ဇနီး၊ ဦးမောင်မောင်နှင်း-ဒေါ်ကြင်ကြင်နွယ်၊ ဒေါ်တင်တင်နွယ် (ဆုလာဘ်စတိုး)၊ ရန်ကုန်မြို့နေ ဦးစိုးအောင်နိုင်-ဒေါ်သီရိမေလွင်(Golden Hope လူသုံးကုန်ပစ္စည်းဖြန့်ချိရေး)တို့၏မိခင်၊မြေးခြောက်ယောက်တို့၏အဘွားသည် ၂၁-၇-၂၀၁၈ရက် (စနေနေ့) ည ၈နာရီတွင် ကျောက်တန်းမြို့နေအိမ်၌ ကွယ်လွန်သွားပါ၍ ၂၃-၇-၂၀၁၈ရက်(တနင်္လာနေ့) မွန်းလွဲ ၁၂း၃၀နာရီတွင် ကျောက်တန်းမြို့ အနောက်ပိုင်းသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။ (ကျောက်တန်းနေအိမ်မှကားများ မွန်းတည့် ၁နာရီတွင် ထွက်ခွာပါမည်။) [ကွယ်လွန်သူအားရည်စူး၍] ၂၇-၇-၂၀၁၈ရက် (သောကြာနေ့) နံနက် ၇နာရီမှ ၁နာရီအထိ အထက်ပါနေအိမ်သို့ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု
--

အထူးဝမ်းနည်းကြေကွဲခြင်း ဦးခင်လေး ဒါရိုက်တာ(ပုလဲနဒီကုမ္ပဏီ) အသက်(၅၄)နှစ် Pale' Nadi Group of Companies မှ B.O.D အဖွဲ့ဝင် SCZ Business Unit ၏ CEO ဦးခင်လေး အသက်(၅၄)နှစ်သည် ၂၀-၇-၂၀၁၈ရက်(သောကြာနေ့)တွင် ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်။ Pale' Nadi Group of Companies ဝန်ထမ်းများ
--

တောင်တွင်းကြီးမြို့နယ်အသင်း (ရန်ကုန်) ဒေါ်သိန်းရင် အသက်(၉၁)နှစ် ရန်ကုန်မြို့၊ သယံဇာ်ကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၉)ရပ်ကွက်၊ မင်းဒင်လမ်း၊ တိုက် ၇၄၊ အခန်း ၄နေ တွဲဖက်အတွင်းရေးမှူး(၁)ဦးခင်မောင်တင့်၏မိခင် ဒေါ်သိန်းရင်သည် ၂၁-၇-၂၀၁၈ရက် (စနေနေ့)တွင် ကွယ်လွန်သွားပါ၍ ၂၃-၇-၂၀၁၈ရက် (တနင်္လာနေ့) ညနေ ၃နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း။ အမှုဆောင်အဖွဲ့

ဦးရှိန်မြင့် အသက်(၈၄)နှစ် ရန်ကုန်မြို့နေ(ဦးအုန်းခင်-ဒေါ်မြမြ)တို့၏သား၊ (ဦးအုန်းဖေ-ဒေါ်သန်းစိန်)တို့၏သားသမက်၊ ရန်ကုန်မြို့၊ အမှတ် ၂၀၊ သုံးလွှာ၊ ၁၀၉လမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဒေါ်တင်တင်ဝင်း(ဆာသရ၊ ငြိမ်း)၏ခင်ပွန်း၊ ဦးထင်အောင်-ဒေါ်ခင်မာမျှ၊ ဒေါ်မေသန္တာ၊ ဦးကျော်ကျော်-ဒေါ်မီစီသက်၊ ဒေါ်ခိုင်နှင်းရှိန်တို့၏ဖခင်၊ မြေး ငါးယောက်၊ မြစ် သုံးယောက်တို့၏ အဘိုးသည် ၂၁-၇-၂၀၁၈ရက်(စနေနေ့)ည ၁း၀၅နာရီတွင် ကွယ်လွန်သွားပါ၍ ၂၃-၇-၂၀၁၈ရက်(တနင်္လာနေ့) နံနက် ၁၀နာရီတွင် ရေဝေးသုသာန်သို့ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးနေ ဆွေမျိုးမိတ်သင်္ဂဟများအား အကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ နံနက် ၈နာရီတွင် ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ ကျောင်း ဒါယိကာမကြီး ဒေါ်တင်စန်း (မင်းဇော်လတ် ဓာတ်ဘူး၊ ယန်းကန် ရောင်းဝယ်ရေး၊ မန္တလေးမြို့) အသက်(၆၉)နှစ် မန္တလေးမြို့နေ (ဦးခင်မောင်ရင်)၏ဇနီး၊ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀)ရပ်ကွက်၊ သီရိမင်္ဂလမ်း၊ အမှတ် ၈နေ ဦးသိန်းဇော်ဦး-ဒေါ်ဇာဇာမွန်၊ အကွက် ၈၇၂၊ ချမ်း/မြောက်နေ (ဦးမင်းဇော်လတ်)-ဒေါ်မြတ်မြတ်ထွေးတို့၏မိခင်၊ မောင်ရဲရင့်မင်းမြတ်၊ မဆုရတီဦး၊ မောင်ဟန်သူဟိန်း၊ မခိုင်ယမုံဦး၊ မြေးလေးယောက်တို့၏အဘွားသည် ၂၀-၇-၂၀၁၈ရက် (သောကြာနေ့) ည ၉း၂၅နာရီတွင် အောင်ရတနာဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် ၂၂-၇-၂၀၁၈ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၂နာရီတွင် ရေဝေးအအေးတိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပါမည်။ ကျန်ရစ်သူမိသားစု

အလ္လာဟ်သျှင်မြတ်အမိန့်တော်ခံယူခြင်း ဦးမိုးနွယ် (အင်းစိန်) အသက်(၆၄)နှစ် ရန်ကုန်မြို့အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ် ၂၄၀ နေ (ဦးဘရှင်)-ဒေါ်အမာတို့၏သား၊ ဒေါ်စုစုလွင်၊ ဒေါ်နုနုရှင်တို့၏မောင်၊ ဦးမောင်တိုး၊ ဦးချိုဘူးတို့၏အကို၊ ဒေါ်အုန်းရီ၏ခင်ပွန်း၊ မကေခိုင်နွယ်၊ မဖြူလဲ့မွန်၊ မမေဖူးနွယ်တို့၏ဖခင်အဖွဲ့ဒုရ်ဟိး(ခ)ဦးမိုးနွယ်သည်၂၀-၇-၂၀၁၈ရက် (သောကြာနေ့) မွန်းလွဲ ၁၂း၅၅နာရီတွင် အလ္လာဟ်သျှင်မြတ်အမိန့်တော်ခံယူသွားပါသဖြင့် ယင်းနေ့အခွန်မှမာစံအပြီး ညနေ ၅း၃၀နာရီတွင် ရှေးကဗာစာရံတန်ဥယျာဉ်၌ ကောင်းမွန်စွာ ဒါဗနာပြီးစီးပါကြောင်း ရပ်ဝေးရပ်နီးမှဆွေမျိုးမိတ်ဆွေသင်္ဂဟအပေါင်းအား အသိပေးအကြောင်းကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဒေါ်ကြည်မာသိန်း အသက်(၇၉)နှစ် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းနေ [ဒုတိယ ဗိုလ်မှူးကြီးမာသိန်း (ငြိမ်း)-ဒုတိယဗိုလ်မှူးကြီး မာရီအုန်း (ငြိမ်း)]တို့၏သမီး၊ (ဦးတင်ဇော်မိုး-ဒေါ်စန္ဒာသိန်း၊ Mr.Russell Jones-ဒေါ်သဇင်သိန်းတို့၏အစ်မ၊ ဗိုလ်မှူးဇေယျကျော်-မမေမျှ၊လှိုင်မွန်တို့၏မိခင်၊ ဒေါက်တာ သီဟနတ်ဦး၊ Ms. Vivian Kong တို့၏အဒေါ်၊ မသက်ဒီနီ၏အဘွားသည် ၁၈-၇-၂၀၁၈ရက် (ဗုဒ္ဓဟူးနေ့)တွင် New York မြို့ နေအိမ်၌ ကွယ်လွန်သွားပါကြောင်း။ [ကွယ်လွန်သူအားရည်စူး၍] ၂၄-၇-၂၀၁၈ရက် (အင်္ဂါနေ့) နံနက် ၆နာရီတွင် ဒဂုံပရိယတ္တိစာသင်တိုက်၊ အိမ်တော်ရာဘုရားဝင်း၊ မြို့မကျောင်းလမ်းသို့ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။] ကျန်ရစ်သူမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း ဒေါ်လှရီ အသက်(၉၃)နှစ် စစ်တက္ကသိုလ် အမှတ်စဉ်(၂၄)မှ ဦးသန်းထွဋ်-ဒေါ်စိုးမိုးအောင်တို့၏ ချစ်လွစွာသောမိခင် ဒေါ်လှရီ အသက်(၉၃)နှစ်သည် ၁၉-၇-၂၀၁၈ရက်တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ကျောင်းဆင်းသူငယ်ချင်းများနှင့်မိသားစုများ D.S.A (24) Intake

ဦးဝင်းမောင် ကတိုး-ကော့နပ် အသက်(၉၃)နှစ် မော်လမြိုင်မြို့နယ်၊ ကတိုး-ကော့နပ်ရွာနေ (ဦးချစ်မောင်-ဒေါ်အုန်းမေ)တို့၏သား၊ (ဦးမြသောင်း-ဒေါ်ငွေရင်)တို့၏ သားသမက်၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကိုယုံမင်းကိုယုံချင်းရပ်ကွက်၊ ရွှေဂုံရိပ်မွန်အိမ်ရာ၊ တိုက် ၄၊ အခန်း ၂၄နေ (ဒေါ်အေးကျင်)၏ခင်ပွန်း၊ ဦးသောင်းကြည်-ဒေါ်အေးအေးမြင့်၊ ဦးသန်းရွှေ၊ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံး-ဒေါ်မူမူစိန်(Creation Myanmar Co.,Ltd)၊ ဦးသန်းစိန်-ဒေါ်အေးအေးတင့်(သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ငြိမ်း)၊ ဦးအေးရွှေ၊ ဦးမြင့်ဌေး-ဒေါ်ထွေးထွေးမြင့်၊ ဦးသန်းဌေးတို့၏ဖခင်၊ မတင်တင်နွယ်၊ မောင်ခင်မောင်သိန်း၊ မောင်ချမ်းမြေဦး၊ မနှင်းအေးလွင်၊ မောင်ဘုန်းမြင့်နိုင်၊ မမေသူပိုင်တို့၏အဘိုးသည် ၂၁-၇-၂၀၁၈ရက် (စနေနေ့) နံနက် ၂း၄၅နာရီတွင် SSC ဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် ၂၃-၇-၂၀၁၈ရက် (တနင်္လာနေ့) မွန်းလွဲ ၁နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း။ (နေအိမ်မှကားများ နံနက် ၁၁နာရီတွင် ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု
--

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း(ငြိမ်း) ကြည်း-၆၀၈၂၊ ဗိုလ်သင်တန်းအပတ်စဉ်(၅) အသက်(၉၁)နှစ် ရန်ကုန်မြို့နေ(ဦးချစ်ကိုကို)-ဒေါ်မူမူဟန်၊ဒေါ်ညိုမာဝင်း-ဒုတိယဗိုလ်မှူးကြီးတင်ဦး(တပ်မတော်-ရေ၊ ငြိမ်း) (အထွေထွေမန်နေဂျာ၊ စက်မှုဝန်ကြီးဌာန)၊ ဗိုလ်ကြီးသိန်းဇော်ဝင်း(ငြိမ်း)-ဒေါ်ကေသီ၊ ဒေါ်သဇင်ဝင်း၊ ဒေါ်သီတာဝင်း (DO ZO)-ဦးကျော်သန်း၊ ဒေါ်မာလာဝင်း-(ဦးအောင်ကျော်ဆင့်)တို့၏ဖခင်၊ မြေး ၁၄ယောက်၊ မြစ်ခြောက်ယောက်တို့၏ဘိုးဘိုးကြီး၊ (ဒေါ်တင်တင်နု)ဒေါ်အုန်းကြည်၏ခင်ပွန်းသည် ၂၁-၇-၂၀၁၈ရက် (စနေနေ့) ည ၈း၃၀နာရီတွင် သယံဇာ်ကျွန်း၊ ၁၆/၂၊ သုဒဿန(၁)လမ်း၊ တိုက်(၇၇-အေ) ပ-ထပ်နေအိမ်၌ ကွယ်လွန်သွားပါသဖြင့် ၂၃-၇-၂၀၁၈ရက် (တနင်္လာနေ့) မွန်းတည့် ၁၂နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ဆွေမျိုးမိတ်သင်္ဂဟအပေါင်းအား အသိပေးအကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ နံနက် ၁၀နာရီတွင် ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု
--

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး ဦးသန်းချို အရက်ဖြန့်ဌာနမှူး၊ မြန်မာနိုင်ငံ(B.P.I) ဆေးဝါးထုတ်လုပ်ရေးစက်ရုံ အသက်(၉၀) ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အမှတ် (ခ/၁)နေ ဦးကျော်ဝပ်-ဒေါ်နှင်းဆီတို့၏သား၊ ဦးအိစ်မီး-ဒေါ်လှကြင်တို့၏သားသမက်၊ (ဦးမြင့်စိုး)-ဒေါ်မြင့်မြင့်သန်း၊ (ဒေါ်ခင်ခင်ချို)၊ ဒေါက်တာဦးခင်မောင်ရင်-ဒေါ်အေးအေးသန်းတို့၏ဖခင်၊ မြေးလေးယောက်၊ မြစ်သုံးယောက်တို့၏အဘိုး၊ ဒေါ်ကျင်တီ၏ခင်ပွန်းသည် ၂၁-၇-၂၀၁၈ရက်(စနေနေ့) ညနေ ၃း၂၀နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂၃-၇-၂၀၁၈ရက်(တနင်္လာနေ့) မွန်းတည့် ၁၂နာရီတွင် ရေဝေးအအေးတိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း။ (နေအိမ်မှကားများ နံနက် ၁၁နာရီတွင် ထွက်ခွာပါမည်။) [ကွယ်လွန်သူအားရည်စူး၍] ၂၇-၇-၂၀၁၈ရက် (သောကြာနေ့) နံနက်တွင် အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဘုရား၊ သိမ်၊ ကျောင်း ဒါယကာကြီး ဦးသန်းမောင် လင်းယုံဆေးလိပ်နဲ့၊ ငါးသိုင်းချောင်းမြို့ အသက်(၉၀) ငါးသိုင်းချောင်းမြို့၊ ဗိုလ်ချုပ်လမ်း၊ အမှတ် ၃၇နေ (ဦးမောင်တင်-ဒေါ်စောခင်)တို့၏သား၊ (ဒေါ်ငွေ)၏ခင်ပွန်း၊ ဦးလှမြင့်-ဒေါ်သန္တာဖြူ (မွန်မြတ်သူပွဲရုံ)၊ ဦးဆန်းမြင့်သိန်း-ဒေါ်နီလာမြတ်၊ ဒေါက်တာသန်းထွန်းလင်း-ဒေါ်စုစုအောင်၊ ဦးမင်းသန့်-ဒေါ်မြတ်သီတာ(သူရိယပွဲရုံ)တို့၏ဖခင်၊ မြေး ကိုးယောက်တို့၏အဘိုးသည် ၂၂-၇-၂၀၁၈ရက် (တနင်္ဂနွေနေ့) နံနက် ၁း၁၁နာရီတွင် ငါးသိုင်းချောင်းမြို့နေအိမ်၌ ကွယ်လွန်သွားပါသဖြင့် ယင်းနေ့ မွန်းလွဲ ၁နာရီတွင် ငါးသိုင်းချောင်းမြို့သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးမှ မိတ်ဆွေသင်္ဂဟများအား

ရန်ကုန် ဇူလိုင် ၂၂

မြန်မာအမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၀ တိုက်ကူီအိုလံပစ်ပြိုင်ပွဲ အာရှဇုန် ပထမအဆင့်ခြေစစ်ပွဲအတွက် အုပ်စုစွဲခွဲပွဲကို ဩဂုတ် ၂ ရက်တွင် မလေးရှားနိုင်ငံ၌ ပြုလုပ်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် တိုက်ကူီအိုလံပစ်ပြိုင်ပွဲ ခြေစစ်ပွဲတွင် ပထမအဆင့်မှ စတင်ကစားရမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် အိုလံပစ်ပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲကို သီးခြားကျင်းပမည်ဖြစ်ပြီး အဆင့်လေးခုခွဲ၍ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် ပထမအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး ၁၇ သင်းဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပထမအဆင့်ခြေစစ်ပွဲအတွက် ဆီဒ်သတ်မှတ်ရာတွင် မြန်မာအသင်းသည် Pot-1 ၌ ပါဝင်နေပြီး ဂျော့ဒန်၊ တရုတ်(တိုင်ပေ)၊ အီရန်အသင်းတို့နှင့် ပါဝင်နေသည်။ Pot-2 တွင် အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ Pot-3 တွင် ယူအေအီး၊ ပါလက်စတိုင်း၊ စင်ကာပူ၊ နီပေါ၊ Pot-4 တွင် ဘင်္ဂလားဒေ့ရှ်၊ တာဂျစ်ကစ္စတန်၊ မော်လ်ဒိုင်း၊ Pot-5 တွင် ဂူအမ်၊ လက်ဘနွန်၊ မကာအိုနှင့် မွန်ဂိုလီးယားအသင်းတို့ ပါဝင်နေသည်။ ဒုတိယအဆင့်တွင် ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန်၊ တတိယအဆင့်တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဩစတြေးလျ၊ တရုတ်နှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပထမအဆင့် ခြေစစ်ပွဲကို အုပ်စုလေးခု

ဒို့ခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရလေးသင်းအနက် အကောင်းဆုံးနှစ်သင်းမှာ ဒုတိယအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ဥဇဘက်ကစွဲတန်း ဝီယက်နမ်တို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဒုတိယအဆင့်ခြေစစ်ပွဲကို လေးသင်း၊ သုံးအုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ထိပ်ဆုံးသုံးသင်းမှာ တတိယအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ယင်းအဆင့်တွင် စတင်ယှဉ်ပြိုင်ခွင့်ရထားသည့်ငါးသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ တတိယအဆင့်ခြေစစ်ပွဲကို လေးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ထိပ်ဆုံးနှစ်သင်းစီမှာ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ တတိယအဆင့်ခြေစစ်ပွဲအပြီး စပ်တည်မှုအရ အုပ်စု (က) ပထမနှင့် အုပ်စု (ခ) ဒုတိယအသင်း၊ အုပ်စု (ခ) ပထမနှင့် အုပ်စု (က) ဒုတိယနေရာရအသင်းတို့ ပြန်လည်ကစားကာ အနိုင်ရသည့်နှစ်သင်းမှာ ခြေစစ်ပွဲအောင်မြင်မည်

စာမျက်နှာ ၁၀ ကော်လံ ၁ ☐



၂၀၂၀ အိုလံပစ်ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း။

ရန်ကုန် ဇူလိုင် ၂၂

မလေးရှားနိုင်ငံ Shah Alam Selangor မြို့တွင် ဇူလိုင် ၁၉ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိသည့် 10th ASEAN SCHOOL Games 2018 ဒုတိယနေ့ ပြိုင်ပွဲများအဖြစ် ယနေ့နံနက်ပိုင်းက ပြေးခုန်ပစ်၊ အမျိုးသားလမ်းလျှောက် မီတာ ၅၀၀၀ ဝိုလ်လုပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့သည်။

အဆိုပါ အမျိုးသားမိတာ ၅၀၀၀ လမ်းလျှောက်ပိုလ်လုပြိုင်ပွဲတွင် စံချိန် ၂၂ မိနစ် ၅၇ ဒသမ ၁၉ စက္ကန့်ဖြင့် မြန်မာနိုင်ငံမှ မိုင်ညီညီမိုး (အားကစားနှင့် ကာယပညာသိပ္ပံ တောင်ကြီး) မှ ပထမရွှေတံဆိပ်ဆုကို လည်းကောင်း၊ စံချိန် ၂၃ မိနစ်၊ ၁၅ ဒသမ ၃၃ စက္ကန့်ဖြင့် မလေးရှားမှ ဒုတိယနှင့် စံချိန် ၂၄ မိနစ် ၅၄ ဒသမ ၆၀ စက္ကန့်ဖြင့် ထိုင်းနိုင်ငံမှ တတိယဆုကို အသီးသီးရရှိခဲ့ကြပြီး အဆိုပါဆုများကို မြန်မာကျောင်းသားအားကစား အဖွဲ့ခေါင်းဆောင်

စာမျက်နှာ ၁၀ ကော်လံ ၂ 

စာမျက်နှာ ၁၀ ကော်လံ ၂၀

အမျိုးသား မီတာ ၅၀၀၀ လမ်းလျှောက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မိုင်ညီညီမိုး
(အားကစားနှင့် ကာယပညာသိပ္ပံ-တောင်ကြီး)

သတင်းမာတိကာ

ရွှေခါးပတ်ချန်ပီယံလုပွဲ၌ အထူးစိန်ခေါ်ယှဉ်ပြိုင်
ထိုးသတ်သော ထွန်းထွန်းမင်းနှင့် ထိုင်းဖိုက် လက်စေ့
ကျော် ဆိုင်းယော့တို့ သရေကျ

»

မိုးကောင်းမြို့နယ်မှ မိန်းကလေးနှစ်ဦးအား လူကုန်
ကူးသည့် အမျိုးသမီးနှစ်ဦး ဖမ်းဆီးရမိ

»

သံလွင်မြစ်ရေ
ဘားအံမြို့၌
စိုးရိမ်ရေမှတ်
အထက်
ဆက်လက်တည်ရှိ

နေပြည်တော် ဇူလိုင် ၂၂

မိုးလေဝသနှင့် ဇလဗေဒ
ညွှန်ကြားဦးစီးဌာန၏ ယနေ့
မွန်လွဲ ၁ နာရီခွဲ တိုင်းထွာ
ချက်အရ သံလွင်မြစ်ရေသည်
ဘားအံမြို့တွင် တစ်ပေခွဲခန့်
ယင်းမြို့၏ စိုးရိမ်ရေမှတ်
အထက်သို့ ကျော်လွန်နေ
ပြီး နောက်တစ်ရက်အတွင်း
တစ်ပေခွဲခန့် ဆက်လက်
တက်လာနိုင်ကာ ယင်းမြို့၏
စိုးရိမ်ရေမှတ်အထက် ဆက်
လက်တည်ရှိနိုင်သည်။

သို့ဖြစ်၍ ဘားအံမြို့နယ်
အတွင်းရှိ မြစ်ကမ်းအနီးနှင့်
မြေနှိမ့်ပိုင်း နေထိုင်သူများ
အနေဖြင့် အထူးသတိပြု
နေထိုင်ကြပါရန် အကြံပြုအပ်
ပါသည်။

မိုး/လေ

ရန်ကုန်-ဟံသာဝတီပွဲကို ရာသီဥတုဆိုးရွားမှုကြောင့် ပထမပိုင်းအပြီးတွင် ရပ်နားခဲ့ရ

ရန်ကုန် ဇူလိုင် ၂၂

၂၀၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၃) လက်ကျန်ပွဲဖြစ်သည့် ရန်ကုန်အသင်းနှင့် ဟံသာဝတီအသင်းတို့ ဇူလိုင် ၂၂ ရက် ညနေပိုင်းက YUSC ကွင်း၌ ယှဉ်ပြိုင်ကစားရာ ရာသီဥတုဆိုးရွားမှုကြောင့် ပထမပိုင်းအပြီးတွင် ရပ်နားခဲ့ရသည်။

ယင်းပွဲတွင် ပထမပိုင်းအပြီး၌ မိုးသည်းထန်စွာရွာသွန်းလာသောကြောင့် ကွင်းအတွင်း ရေများဝပ်ပြီး ပွဲစင်ကစားနိုင်ရန် မဖြစ်နိုင်သောကြောင့် ပွဲရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းပွဲကို ဇူလိုင် ၂၃ ရက် (သနေ့) ပြန်လည်ကစားရန် စီစဉ်သော်လည်း တံသဝဂတီအသင်းမှ နိုင်ငံခြားသားနည်းပြနှင့် ကစားသမားများမှာ ပြည်ပပြန်ရန် စီစဉ်ထားပြီးဖြစ်သည့်အပြင် မြန်မာ ယူ-၂၃ အသင်းမှာလည်း လေးနိုင်ငံ ဖိတ်ခေါ်ပြီးပြီပဲအတွက် လေ့ကျင့်မှုစင်တာမည်ဖြစ်ရာ စက်တင်ဘာ

သို့ ပြောင်းရွှေ့ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
 မြန်မာနေရှင်နယ်လိင်ကော်မတီသည် ပြန်လည်ကျင်းပ
 မည်ရက်၊ ကွင်းနှင့် အချိန်တို့ကို ပြန်လည်ထုတ်ပြန်မည်
 ဖြစ်သည်။

ရန်ကုန်အသင်းသည် နောက်ခံလူ မိုက်ကူးနှင့် တောင်ပံကစားသမား မောင်မောင်လွင်တို့ ပွဲပယ်ခံထားရသောကြောင့် ပွဲထွက်လူစာရင်းကို အနည်းငယ် အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဟံသာဝတီအသင်းမှမူ

စာမျက်နှာ ၁၀ ကော်လံ / 

စာမျက်နှာ ၁၀ ကော်လံ ၂ 



ဟံသာဝတီဘက်သို့ ရန်ကုန်အသင်း ဂိုးသွင်းရန် ကြိုးပမ်းနေစဉ်။



အနုပညာအဖွဲ့၏ ဘုရားဖူးခရီးစဉ်များ

■ **အိန္ဒိယ နှင့် နိုပေါ ပုဗ္ဗဂဟာဘုရားဖူးခရီးစဉ် (၁၅ ရက်)**

ထွက်ခွာမည့်နေ့ရက်များ - အောက်တိုဘာ ၂၁ (သက်သာနဂါးမိတ်င်းကျွတ်လပြည့်နေ့စဉ်)၊ ၂၈၊ နိုဝင်ဘာ ၄၊ ၁၂၊ ၁၈၊ ၂၅၊ ဒီဇင်ဘာ ၉၊ ၂၂*၊ ဇန်နဝါရီလ ၆*၊ ၁၃*၊ ၂၀*၊ ၂၇၊ ဖေဖော်ဝါရီ ၃၊ ၁၀၊ ၁၇၊ ၂၄၊ မတ် ၃၊ ၁၀၊ ၁၇၊ ၂၄၊ ၃၁၊ စပြီ ၇၊

(မှတ်ချက် - * စက်ပြထားသောနေ့ရက်များအား ဆောင်ရွက်သည့်အထူးခရီးအဖြစ် 50 USD လျှော့ပါသည်။)

850 USD + ၅၀၀၀/-

■ **အိန္ဒိယ နှင့် နိုပေါ ပုဗ္ဗဂဟာဘုရားဖူးခရီးစဉ် (၈ ရက်)**

ထွက်ခွာမည့်နေ့ရက် - စပြီ ၁၄၊

700 USD + ၅၀၀၀/-

■ **သီရိလင်္ကာ / ထိုင်း ဘုရားဖူးခရီးစဉ် (၇ ရက်) (ဟိုတယ်တည်း / ဓား)**

မိသားစု နှင့် အဖွဲ့အစည်းသီးသန့် ဟိုတယ်ခရီးစဉ်အဖြစ် သွားရောက်လေ့ပါက စိတ်တိုင်းကျင့်နိုင်ခွင့်ဆောင်ရွက်ပေးပါသည်။ (သက်တမ်းရှိခိုင်ငံကူးလက်မှတ်လက်ဝယ်ကိုင်ဆောင်သည့်လူများကို အထက်ပါဧည့်သည်အတိုင်း ပို့ဆောင်ပေးပါသည်။)

1350 USD

အနုပညာအဖွဲ့ - အမှတ် (၂၅)၊ အသုံးအမှတ် (၃၀၃)၊ တတိယထပ်၊ မိတ်လူကားအမှတ် (၂)၊ ယုဒမိုးပွားလူကား၊ ဝေဇဝင်လမ်း၊ စမ်းချောင်း၊

ရုံး - 536348, 537707, 537708, 09 500 1763, 09 501 3727, 09 256174414, 09 516 4664

ဧည့်သည်အသွယ်အမှတ် - အမှတ် (၁၃/တ)၊ ပါထဝီကြီးဘုရားလမ်း၊ ဝေဇဝင်၊ ရန်ကုန်၊ ရုံး - 545215, 545216, 555173, 09 2563 18043

ဖုန်းလမ်းမှ - (1-6)၊ ရတနာပုံလမ်းအမှတ်၊ လမ်း ၆၀၊ ၁၃၁၂၊ ပြည်ကြီးရက်စွဲရပ်၊ ဝေဇဝင်လမ်း - 09 402 64 8989, 09 53003305



မြန်မာ အသည်းရောင်ရောဂါ အသင်း
MYANMAR LIVER FOUNDATION
Reg No. 2205
(Since 2012)

World Hepatitis Day (2018)

Find The Missing Millions.



ကမ္ဘာ့ အသည်းရောင်ရောဂါ ဘက်

ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ်အခမ်းအနား ဖိတ်ကြားလွှာ

မြန်မာအသည်းရောင်ရောဂါအသင်းမှ ကြီးပွား၍ ၂၀၁၈ ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် ကြွရောက်ချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ။	၂၈-၇-၂၀၁၈ (စနေနေ့)
အချိန် ။	နံနက် (၈:၃၀) နာရီမှ - (၁၂:၀၀) နာရီ အထိ
နေရာ ။	(ပင်မ) အစည်းအဝေးခန်းမ၊ သူနာပြုတက္ကသိုလ်၊ (ဘုန်းကြီးလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်)လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

** စိတ်ပါဝင်စားသူမည်သူမဆို (အခမဲ့) တက်ရောက်နိုင်ပါသည်။

(အခမ်းအနားကျင်းပရေးကော်မတီ)